

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

အမှတ် ၄၄ | ရန်ကုန်မြို့ { ၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက်
(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၃၀ ရက်) } သောကြာနေ့ [အတွဲ ၇၃

ဤအပိုင်းကို သီးခြားစုပေါင်း၍တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်အမှတ် (၂၅/၂၀၂၀)

၁၃၈၂ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက်

(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃ ရက်)

ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၄)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၂၊ ပုဒ်မခွဲ (ဃ)၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၄၅ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (ဃ) တို့ပါ ပြဋ္ဌာန်းချက်များအရ ဒေါ်စန္ဒာအောင် ကို ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်အမှတ် (၂၆/၂၀၂၀)

၁၃၈၂ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက်

(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃ ရက်)

ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၄)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၂၊ ပုဒ်မခွဲ (ဃ)၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၄၅ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (ဃ) တို့ပါ ပြဋ္ဌာန်းချက်များအရ ဦးအောင်သိန်း ကို ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုအစိုးရအဖွဲ့
အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၀)
၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၆ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၅ ရက်)

တနင်္သာရီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းခြင်း

၁။ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဘေးမဖြစ်ပွားမီ၊ ဘေးဖြစ်ပွားနေစဉ်၊ ဘေးဖြစ်ပွားပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများကို အနီးကပ်ကြီးကြပ်၍ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၇ အရ တနင်္သာရီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ကို အောက်ဖော်ပြပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-

(က) ဝန်ကြီးချုပ် တိုင်းဒေသကြီးအစိုးရအဖွဲ့	ဥက္ကဋ္ဌ
(ခ) တရားသူကြီးချုပ်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်ရုံး	အဖွဲ့ဝင်
(ဂ) ဝန်ကြီးများအားလုံး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့	အဖွဲ့ဝင်
(ဃ) ဥပဒေချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး	အဖွဲ့ဝင်
(င) စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး	အဖွဲ့ဝင်
(စ) တိုင်းဦးစီး (ဗိုလ်မှူးကြီး)၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်	အဖွဲ့ဝင်
(ဆ) တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး	အဖွဲ့ဝင်
(ဇ) တိုင်းဒေသကြီးဦးစီးမှူး၊ တိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး	အဖွဲ့ဝင်
(ဈ) တိုင်းဒေသကြီးဦးစီးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာတိုင်းဒေသကြီးဦးစီးမှူးရုံး	အဖွဲ့ဝင်
(ည) တိုင်းဒေသကြီးဦးစီးမှူး၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန	အဖွဲ့ဝင်
(ဋ) တိုင်းဒေသကြီးဦးစီးမှူး၊ တိုင်းဒေသကြီးစီမံကိန်းရေးဆွဲရေးဦးစီးဌာန	အဖွဲ့ဝင်
(ဌ) တိုင်းဒေသကြီးဦးစီးမှူး တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန	အဖွဲ့ဝင်
(ဍ) တိုင်းဒေသကြီးဦးစီးမှူး၊ တိုင်းဒေသကြီးလမ်းဦးစီးဌာန	အဖွဲ့ဝင်
(ဎ) ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့	အဖွဲ့ဝင်
(ဏ) တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း	အဖွဲ့ဝင်
(တ) တိုင်းဒေသကြီးဦးစီးမှူး တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန	အဖွဲ့ဝင်
(ထ) တိုင်းဒေသကြီးဦးစီးမှူး တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန	အဖွဲ့ဝင်
(ဒ) တိုင်းဒေသကြီးပညာရေးမှူး တိုင်းဒေသကြီးပညာရေးမှူးရုံး	အဖွဲ့ဝင်
(ဓ) တိုင်းဒေသကြီးဦးစီးမှူး၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန	အဖွဲ့ဝင်

- | | | |
|---------|--|---------------------|
| (န) | တိုင်းဒေသကြီးဦးစီးမှူး၊ တိုင်းဒေသကြီးကုသရေးဦးစီးဌာန | အဖွဲ့ဝင် |
| (ပ) | တိုင်းဒေသကြီးဦးစီးမှူး၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန | အဖွဲ့ဝင် |
| (ဖ) | တိုင်းဒေသကြီးဦးစီးမှူး
တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန | အဖွဲ့ဝင် |
| (ဗ) | တိုင်းဒေသကြီးဦးစီးမှူး
တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန | အဖွဲ့ဝင် |
| (ဘ) | တိုင်းဒေသကြီးဦးစီးမှူး
တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန | အဖွဲ့ဝင် |
| (မ) | တိုင်းဒေသကြီးမန်နေဂျာ
တိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း | အဖွဲ့ဝင် |
| (ယ) | တိုင်းဒေသကြီးတာဝန်ခံ၊ တိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့ | အဖွဲ့ဝင် |
| (ရ) | တိုင်းရောင်းဝယ်ရေးအရာရှိ
မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း | အဖွဲ့ဝင် |
| (လ) | ခရိုင်အုပ်ချုပ်ရေးမှူး
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ထားဝယ်မြို့ | အဖွဲ့ဝင် |
| (ဝ) | ခရိုင်အုပ်ချုပ်ရေးမှူး
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြိတ်မြို့ | အဖွဲ့ဝင် |
| (သ) | ခရိုင်အုပ်ချုပ်ရေးမှူး
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကော့သောင်းမြို့ | အဖွဲ့ဝင် |
| (ဟ) | အတွင်းရေးမှူး၊ တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းအဖွဲ့ | အဖွဲ့ဝင် |
| (ဠ) | ဥက္ကဋ္ဌ
တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ | အဖွဲ့ဝင် |
| (အ) | ဥက္ကဋ္ဌ
တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ | အဖွဲ့ဝင် |
| (ကက) | သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ပညာရှင်များ/ကျွမ်းကျင်သူများ | အဖွဲ့ဝင် |
| (ခ ခ) | အများကြည်ညိုလေးစားသောပုဂ္ဂိုလ်များ | အဖွဲ့ဝင် |
| (ဂ ဂ) | အတွင်းရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ | အတွင်းရေးမှူး |
| (ဃဃ) | တိုင်းဒေသကြီးဦးစီးမှူး
တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန | တွဲဖက်အတွင်းရေးမှူး |

၂။ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ ၂၀၁၃ ခုနှစ်၊ ပုဒ်မ ၉ တွင် ပြဌာန်းထားသည့်အတိုင်း ဖြစ်ပါသည်။

၃။ ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၈၆/၂၀၁၅ ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

အမိန့်အရ

ဇော်သန်းသင်း
 အတွင်းရေးမှူး
 ပြည်ထောင်စုအစိုးရအဖွဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုအစိုးရအဖွဲ့
အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၀)
၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၆ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၅ ရက်)

ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းခြင်း

၁။ ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဘေးမဖြစ်ပွားမီ၊ ဘေးဖြစ်ပွားနေစဉ်၊ ဘေးဖြစ်ပွားပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများကို အနီးကပ်ကြီးကြပ်၍ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၇ အရ ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ကို အောက်ဖော်ပြပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည် -

- | | |
|--|----------|
| (က) ဝန်ကြီးချုပ်
တိုင်းဒေသကြီးအစိုးရအဖွဲ့ | ဥက္ကဋ္ဌ |
| (ခ) ဝန်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ | အဖွဲ့ဝင် |
| (ဂ) ဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ | အဖွဲ့ဝင် |
| (ဃ) ဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ | အဖွဲ့ဝင် |
| (င) ဝန်ကြီး၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်
စည်ပင်သာယာရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ | အဖွဲ့ဝင် |
| (စ) ဝန်ကြီး၊ စက်မှု၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ | အဖွဲ့ဝင် |
| (ဆ) ဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ | အဖွဲ့ဝင် |
| (ဇ) ဝန်ကြီး၊ လူမှုရေးဝန်ကြီးဌာန
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ | အဖွဲ့ဝင် |
| (ဈ) ဝန်ကြီး၊ ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ | အဖွဲ့ဝင် |
| (ည) တိုင်းဦးစီး(ဗိုလ်မှူးကြီး)
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူမြို့ | အဖွဲ့ဝင် |
| (ဋ) ညွှန်ကြားရေးမှူး
တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန | အဖွဲ့ဝင် |
| (ဌ) ညွှန်ကြားရေးမှူး (မြို့ပြ)
တိုင်းဒေသကြီးလမ်းဦးစီးဌာန | အဖွဲ့ဝင် |

- | | | |
|-------|--|---------------------|
| (ခ) | ညွှန်ကြားရေးမှူး
တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ | အဖွဲ့ဝင် |
| (ပ) | ညွှန်ကြားရေးမှူး
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန | အဖွဲ့ဝင် |
| (က) | ညွှန်ကြားရေးမှူး
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန | အဖွဲ့ဝင် |
| (တ) | တိုင်းဒေသကြီးဦးစီးမှူး
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန | အဖွဲ့ဝင် |
| (ထ) | တိုင်းဒေသကြီးဦးစီးမှူး
တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန | အဖွဲ့ဝင် |
| (ဒ) | ညွှန်ကြားရေးမှူး
တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန | အဖွဲ့ဝင် |
| (ဓ) | တိုင်းဒေသကြီးဦးစီးမှူး
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန | အဖွဲ့ဝင် |
| (န) | ညွှန်ကြားရေးမှူး
တိုင်းဒေသကြီးပညာရေးမှူးရုံး | အဖွဲ့ဝင် |
| (ပ) | ညွှန်ကြားရေးမှူး
တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန | အဖွဲ့ဝင် |
| (ဖ) | ညွှန်ကြားရေးမှူး
တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး | အဖွဲ့ဝင် |
| (ဝ) | အတွင်းရေးမှူး
တိုင်းဒေသကြီးအစိုးရအဖွဲ့ | အတွင်းရေးမှူး |
| (ဘ) | ညွှန်ကြားရေးမှူး
တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန | တွဲဖက်အတွင်းရေးမှူး |

၂။ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ ၂၀၁၃ ခုနှစ်၊ ပုဒ်မ ၉ တွင် ပြဌာန်းထားသည့်အတိုင်း ဖြစ်ပါသည်။

၃။ ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၈၇/၂၀၁၅ ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

အမိန့်အရ

ဇော်သန်းသင်း
အတွင်းရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့

[ယခင်အပတ် ပြည်ထောင်စုလွှတ်တော်ရုံး၊ အမိန့်ကြော်ငြာစာအမှတ် (၃၀/၂၀၂၀) ဝင်ငွေခွန်ဥပဒေ (မူကြမ်း) ထုတ်ပြန်ကြေညာခြင်းမှ အဆက်]

အခန်း (၃)

ဝင်ငွေခွန်

အပိုင်း (၁)

အခွန်စည်းကြပ်ရန်ဝင်ငွေ

အခွန်စည်းကြပ်ရန်ဝင်ငွေ

၁၄။ (က) အခွန်နှစ်တစ်နှစ်အတွက် ပုဂ္ဂိုလ်တစ်ဦး၏ အခွန်စည်းကြပ်ရန်ဝင်ငွေသည်-

(၁) ယင်းပုဂ္ဂိုလ်သည် ပြည်တွင်းနေတစ်ဦးချင်းပုဂ္ဂိုလ်ဖြစ်ပါက ယင်းပုဂ္ဂိုလ်၏ ထိုနှစ်အတွက် အလုပ်အကိုင်၊ လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုတစ်ခုစီ၏ စည်းကြပ်ထိုက်သော ဝင်ငွေစုစုပေါင်းမှ ပုဒ်မ ၃၁ အရ ယင်းနှစ်အတွက် ထိုပုဂ္ဂိုလ်ကို ခွင့်ပြုထားသော လူပုဂ္ဂိုလ်ဆိုင်ရာ ခွင့်ပြုငွေများကို နုတ်ပယ်၍ ကျန်ရှိသော ဝင်ငွေဖြစ်သည်။

(၂) ကျန်ကိစ္စရပ်အားလုံးတွင် ယင်းပုဂ္ဂိုလ်၏ ထိုနှစ်အတွက် အလုပ်အကိုင်၊ လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုတစ်ခုစီ၏ စည်းကြပ်ထိုက်သော ဝင်ငွေစုစုပေါင်းဖြစ်သည်။

(ခ) ပုဂ္ဂိုလ်တစ်ဦးစီ၏ အခွန်စည်းကြပ်ရန်ဝင်ငွေကို သီးခြားစီ ဆုံးဖြတ်ရမည်။

အပိုင်း (၂)

စည်းကြပ်ထိုက်သောဝင်ငွေ

စည်းကြပ်ထိုက်သောဝင်ငွေ

၁၅။ (က) ပုဂ္ဂိုလ်တစ်ဦး၏ အလုပ်အကိုင်၊ လုပ်ငန်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုတစ်ခုစီမှ စည်းကြပ်ထိုက်သော ဝင်ငွေကို သီးခြားစီ ဆုံးဖြတ်ရမည်။

(ခ) ပုဒ်မခွဲ (ဂ) နှင့်မဆန့်ကျင်စေဘဲ ပုဂ္ဂိုလ်တစ်ဦး၏ အခွန်နှစ်တစ်နှစ်အတွက် အလုပ်အကိုင်၊ လုပ်ငန်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုတစ်ခုစီမှ စည်းကြပ်ထိုက်သောဝင်ငွေကို အောက်ပါ ပုံသေနည်းအတိုင်း တွက်ချက်ရမည်-

A - B

ယင်းတွင်-

A သည် ပြည်တွင်းနေ ပုဂ္ဂိုလ်တစ်ဦးဖြစ်လျှင် ရင်းမြစ်သည် ပြည်တွင်း၊ ပြည်ပ မည်သည့်နေရာတွင် ပေါ်ပေါက်သည်ဖြစ်စေ ယင်းနှစ်အတွက် ထိုပုဂ္ဂိုလ်၏ အလုပ်အကိုင်၊ လုပ်ငန်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုမှဝင်ငွေ ဖြစ်သည်။

ပြည်ပနေပုဂ္ဂိုလ်တစ်ဦးဖြစ်လျှင် ယင်းနှစ်အတွက် ထိုပုဂ္ဂိုလ်၏ အလုပ်အကိုင်၊ လုပ်ငန်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုတစ်ခုစီမှ ဝင်ငွေဖြစ်ပြီး ယင်းဝင်ငွေသည် မြန်မာနိုင်ငံရင်းမြစ်မှ ပေါ်ပေါက်သည့် အတိုင်းအတာအထိ ဖြစ်သည်။

B သည် ယင်းအလုပ်အကိုင်၊ လုပ်ငန်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်းသည့် ဤအခန်း၏ အပိုင်း (၃) အရ ခွင့်ပြုနိုင်သော စုစုပေါင်း နုတ်ပယ်မှုများ ဖြစ်သည်။

(ဂ) ပုဂ္ဂိုလ်တစ်ဦး၏ အခွန်နှစ်တစ်နှစ်အတွင်း အလုပ်အကိုင်၊ လုပ်ငန်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုမှ စည်းကြပ်ထိုက်သောဝင်ငွေ သို့မဟုတ် အသားတင်အရှုံးကို တွက်ချက်ရာ၌ ယင်းပုဂ္ဂိုလ်ကျခံခဲ့ရသည့် အသုံးစရိတ် သို့မဟုတ် ပေါ်ပေါက်ခဲ့သည့် အရှုံး သို့မဟုတ် ပယ်ဖျက်ပေးခဲ့သည့် ကြွေးဆုံးအတွက် နုတ်ပယ်ခွင့်ပြုခဲ့ပြီး ယင်းနောက်တွင် ယင်းပုဂ္ဂိုလ် သို့မဟုတ် ယင်း၏ တွဲဖက်လုပ်ကိုင်သူ တစ်ဦးသည် ယင်းအသုံးစရိတ် သို့မဟုတ် အရှုံး သို့မဟုတ် ကြွေးဆုံးအတွက် ငွေကြေးပမာဏ

တစ်ရပ်ကို ငွေသားဖြင့်ဖြစ်စေ၊ ပစ္စည်းဖြင့်ဖြစ်စေ ပြန်လည်ထုတ်ပေးခြင်း၊ ပြန်လည်ရယူနိုင်စေခြင်း သို့မဟုတ် ပြန်လည်ပေးလျော်ခြင်းနည်းလမ်းအားဖြင့် ရရှိခဲ့လျှင် ယင်းရရှိခဲ့သည့် ငွေကြေးပမာဏကို ရရှိသည့် အခွန်နှစ်အတွက် ယင်းပုဂ္ဂိုလ်၏ ယင်းအလုပ်အကိုင်၊ လုပ်ငန်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုမှ စည်းကြပ်ထိုက်သောဝင်ငွေတွင် ထည့်သွင်းရမည်။

- (ဃ) အလုပ်အကိုင်၊ လုပ်ငန်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုမှ စည်းကြပ်ထိုက်သောဝင်ငွေဟုဆိုရာတွင် လာဘ်ငွေ၊ ဆက်သွယ်ဆောင်ရွက်ပေးမှုအတွက် လက်သိပ်ထိုးပေးငွေ၊ ရာဇဝတ်မှုမှ ဝင်ငွေတို့ အပါအဝင် တရားမဝင်သည့် လုပ်ဆောင်ချက် သို့မဟုတ် အလားတူလုပ်ဆောင်ချက်များမှ ပုဂ္ဂိုလ်တစ်ဦးက ရရှိသည့် ငွေကြေးပမာဏများလည်းပါဝင်သည်။
- (င) အောက်ပါ ငွေကြေးပမာဏတစ်ရပ်ရပ်သည် စည်းကြပ်ထိုက်သောဝင်ငွေတွင် ပါဝင်ခြင်း မရှိစေရ-
 - (၁) ကင်းလွတ်ခွင့်ပြုထားသည့်ဝင်ငွေ၊
 - (၂) အပြီးသတ်နုတ်ယူပေးသွင်းရမည့် ပေးချေမှု။
- (စ) ဤဥပဒေတွင် အခြားနည်းဖြင့် ပြဋ္ဌာန်းထားခြင်းမရှိပါက ဤဥပဒေ၏ ရည်ရွယ်ချက်များအလို့ငှာ ငွေကြေးပမာဏတစ်ရပ်ရပ်သည် ပုဂ္ဂိုလ်တစ်ဦးထံ၌ မည်သည့်အချိန်တွင် ပေါ်ပေါက်ကြောင်း ဆုံးဖြတ်ရာ၌ ဤအခန်း၏ အပိုင်း (၆) ပါ ပြဋ္ဌာန်းချက်များက အကျိုးသက်ရောက်စေရမည်။

အလုပ်အကိုင်မှဝင်ငွေ

- ၁၆။ (က) ဤဥပဒေနှင့် မဆန့်ကျင်စေဘဲ အောက်ပါငွေကြေးပမာဏများသည် ဝန်ထမ်းတစ်ဦး၏ အလုပ်အကိုင်မှ ဝင်ငွေတွင် ပါဝင်သည်-
- (၁) ခွင့်ကာလအတွင်း ရရှိသည့်လစာ၊ ခွင့်အစား ပေးချေမှု၊ အချိန်ပိုကြေး၊ ဆုကြေး၊ ကော်မရှင်၊ အခများ၊ လုပ်သက်ဆုငွေ သို့မဟုတ် အလုပ်ခွင်အခြေအနေအတွက် ထပ်ဆောင်းပေးမှုများ အပါအဝင် ဝန်ထမ်းက အလုပ်ရှင်ထံမှ ရရှိသည့် မည်သည့်လစာ၊ လုပ်ခ သို့မဟုတ် အခြား အခကြေးငွေမဆို၊
 - (၂) ဝန်ထမ်း၏ အစုရှယ်ယာပိုင်ဆိုင်မှု အစီအစဉ်အရ ဝန်ထမ်းတစ်ဦးကို ခွဲဝေပေးသည့် မည်သည့်အစုရှယ်ယာမဆို သို့မဟုတ် အစုရှယ်ယာရယူရန် ခွင့်ပြုပေးသည့် မည်သည့် အခွင့်အရေး သို့မဟုတ် သတ်မှတ်ကာလအတွင်း သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းဝယ်ပိုင်ခွင့်မဆိုမှ အပ အလုပ်ရှင်က ဝန်ထမ်း သို့မဟုတ် ဝန်ထမ်း၏ တွဲဖက်လုပ်ကိုင်သူကို ထောက်ပံ့ပေးသည့် ငွေကြေးမဟုတ်သည့် မည်သည့်အကျိုးခံစားခွင့်မဆို၏ ဇယား (၂) အရ သတ်မှတ်သည့် တန်ဖိုး၊
 - (၃) နေထိုင်မှုကုန်ကျစရိတ်၊ အခြေခံစရိတ်၊ ငှားရမ်းခ၊ ရေဖိုး၊ လျှပ်စစ်မီတာခ စသည့် အခများ၊ ပညာရေး၊ ဧည့်ခံကျွေးမွေးခြင်း၊ အစည်းအဝေး သို့မဟုတ် ခရီးသွားလာခြင်းအတွက် စရိတ်များ အပါအဝင် အလုပ်ရှင်ထံမှ ဝန်ထမ်းကရရှိသည့် မည်သည့်ခွင့်ပြုငွေမဆို၏ ငွေကြေးပမာဏ၊
 - (၄) ဝန်ထမ်းက ကျခံလိုက်ရသည့် အသုံးစရိတ်အတွက် အလုပ်ရှင်က မည်သည့်ပေးချေမှု သို့မဟုတ် ပြန်လည်ထုတ်ပေးမှုမဆို ပြုလုပ်ရာတွင် အောက်ပါအခြေအနေများနှင့် ညီညွတ်သည့် ငွေကြေးပမာဏ-
 - (ကက) ယင်းအသုံးစရိတ်သည် ဝန်ထမ်းက ယင်း၏အလုပ်တာဝန်များကို ထမ်းဆောင်ရာ၌သာ အလုပ်ရှင်ကိုယ်စား ကျခံခဲ့သည့် အသုံးစရိတ်မဟုတ်ခြင်း၊
 - (ခခ) စည်းမျဉ်းများဖြင့် သတ်မှတ်နိုင်သည့် ကျိုးကြောင်းဆီလျော်မှုရှိသော ကန့်သတ်ချက်ကို မကျော်လွန်သည့် ငွေကြေးပမာဏဖြစ်ခြင်း၊ စည်းမျဉ်းများဖြင့် သတ်မှတ်နိုင်သည့် ကျိုးကြောင်းဆီလျော်မှုရှိသည့် ငွေကြေးပမာဏကို ကျော်လွန်မှုမရှိခြင်း၊

- (၅) ဝန်ထမ်းက အောက်ပါကိစ္စတစ်ရပ်ရပ်အပေါ် သဘောတူညီခြင်းအတွက် အလုပ်ရှင်ထံမှ အဖိုးစားနားအဖြစ်ရရှိသည့် မည်သည့်ငွေကြေး ပမာဏမဆို-
- (ကက) အလုပ်ရှင်ထံတွင် အလုပ်အကိုင်လုပ်ကိုင်ရန်၊
- (ခခ) အလုပ်အကိုင်ဆိုင်ရာ မည်သည့်အခြေအနေကိုမဆို သို့မဟုတ် ယင်းဝန်ထမ်း၏ အလုပ်အကိုင်ဆိုင်ရာ အခြေအနေများအပေါ် မည်သည့်ပြောင်းလဲမှုကိုမဆို လက်ခံရန်၊
- (ဂဂ) အတိတ်ကာလတွင်ဖြစ်စေ၊ ပစ္စုပ္ပန်ကာလတွင် ဖြစ်စေ၊ အနာဂတ်ကာလတွင်ဖြစ်စေ ဆောင်ရွက်သည့် မည်သည့်အလုပ်အကိုင်နှင့်စပ်လျဉ်း၍မဆို ကန့်သတ်ချက်ပါရှိသည့် သဘောတူညီချက်တစ်ရပ်ကို လက်ခံရန်၊
- (၆) အလုပ်မှ အငြိမ်းစားယူသည့်အခါ သို့မဟုတ် ရပ်စဲသည့်အခါ ဆန္ဒအလျောက်ဖြစ်စေ၊ သဘောတူညီချက်အရဖြစ်စေ၊ ဥပဒေကြောင်းအရ တရားစွဲဆိုမှု၏ ရလဒ်အဖြစ်ဖြစ်စေ ပေးအပ်ခြင်းဖြစ်ပြီး လုပ်သားလျှော့ချမှု သို့မဟုတ် အလုပ်အကိုင်ဆုံးရှုံးမှုအတွက် ရရှိသည့် မည်သည့် နစ်နာကြေးမဆို အပါအဝင် ဝန်ထမ်းက အလုပ်ရှင်ထံမှ ရရှိသည့် ဆုကြေး၊ လုပ်သက်ဆုငွေ၊ အငြိမ်းစားခွင့်ပြုငွေ၊ အလုပ်ရပ်စဲမှုအတွက်ပေးငွေ၊ လုပ်သားလျှော့ချမှု အတွက် ပေးငွေ၊ သို့မဟုတ် အခြားအလားတူ ငွေကြေးပမာဏ၊
- (၇) ဝန်ထမ်းက အလုပ်ရှင်ထံမှ ရရှိသည့် ပင်စင်၊ နှစ်စဉ်ကြေး သို့မဟုတ် ပင်စင် သို့မဟုတ် နှစ်စဉ်ကြေးအပေါ်တွင် ထပ်ဆောင်းပေးငွေ၊
- (၈) အစုရှယ်ယာများကို သတ်မှတ်ကာလအတွင်း သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းဝယ်ပိုင်ခွင့် သို့မဟုတ် အစုရှယ်ယာများကို ရယူခွင့်တို့ကို ကျင့်သုံးမှု၏ ရလဒ်အဖြစ် ခွဲဝေပေးခဲ့သည့် အစုရှယ်ယာများအပါအဝင် ဝန်ထမ်း၏ အစုရှယ်ယာပိုင်ဆိုင်မှုအစီအစဉ်အရ ခွဲဝေပေးခဲ့စဉ်က အစုရှယ်ယာများ၏ ပြင်ပဈေးကွက်ပေါက်ဈေးမှ ယင်းအစုရှယ်ယာများအတွက် ဝန်ထမ်း၏ ထည့်ဝင်ငွေကြေးကို နုတ်ထားပြီးဖြစ်သည့် ငွေကြေးပမာဏ၊
- (၉) တစ်ဦးချင်း ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ယင်း၏ တွဲဖက်လုပ်ကိုင်သူတစ်ဦး၏ အကျိုးခံစားခွင့် အတွက် အခြားပုဂ္ဂိုလ်တစ်ဦးထံ ပေးချေမှုများ သို့မဟုတ် လွှဲပြောင်းပေးမှုများ၊
- (၁၀) အလုပ်အကိုင်နှင့်စပ်လျဉ်း၍ ရရှိသည့် လက်ဆောင်များအပါအဝင် အခြားပေးချေမှုများ၊
- (၁၁) ဤဥပဒေအရ ထည့်သွင်းရန်လိုအပ်သည့် အခြားငွေကြေးပမာဏများ။
- (ခ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂) ၏ ရည်ရွယ်ချက်များအလို့ငှာ အကျိုးခံစားခွင့်တစ်ရပ်သည် ငွေကြေးမဟုတ်သည့် အကျိုးခံစားခွင့်ဟုတ်မဟုတ် ဆုံးဖြတ်ရာ၌ဖြစ်စေ၊ ငွေကြေးမဟုတ်သည့် အကျိုးခံစားခွင့်တစ်ရပ်၏ တန်ဖိုးကို ဆုံးဖြတ်ရာ၌ဖြစ်စေ ယင်းအကျိုးခံစားခွင့်ကို လွှဲပြောင်းမှုအပေါ် ကန့်သတ်ချက်မှန်သမျှနှင့် ယင်းအကျိုးခံစားခွင့်ကို ငွေကြေးအဖြစ် တစ်နည်းနည်းဖြင့် ပြောင်းလဲနိုင်ခြင်းမရှိသည့်အချက်တို့ကို ထည့်သွင်းစဉ်းစားခြင်း မပြုရ။
- (ဂ) ဝန်ထမ်း၏ အစုရှယ်ယာပိုင်ဆိုင်မှုအစီအစဉ်အရ အစုရှယ်ယာများကို ရယူခွင့် သို့မဟုတ် သတ်မှတ်ကာလအတွင်း သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းဝယ်ခွင့်ကို ဝန်ထမ်းတစ်ဦးအား ခွင့်ပြုပေးသည့်အချိန်တွင်ရှိသည့် ယင်းရယူခွင့် သို့မဟုတ် ရောင်းဝယ်ခွင့်၏ တန်ဖိုးကို ယင်းဝန်ထမ်း၏ အလုပ်အကိုင်မှဝင်ငွေမှ ဖယ်ထုတ်ထားရမည်။
- (ဃ) ဤဥပဒေ၏ ရည်ရွယ်ချက်များအလို့ငှာ ငွေကြေးပမာဏတစ်ရပ်ကို ဝန်ထမ်းတစ်ဦး၏ အလုပ်ရှင် သို့မဟုတ် ယင်း၏ တွဲဖက်လုပ်ကိုင်သူထံမှ ရရှိသည်ဖြစ်စေ၊ ယင်းအလုပ်ရှင် သို့မဟုတ် ယင်း၏တွဲဖက်လုပ်ကိုင်သူက ပေးအပ်သည်ဖြစ်စေ သို့မဟုတ် အလုပ်ရှင်နှင့်ဖြစ်စေ၊ ယင်း၏ တွဲဖက်လုပ်ကိုင်သူနှင့်ဖြစ်စေ စီစဉ်ထားချက်အရ တတိယပုဂ္ဂိုလ်ထံမှ ရရှိသည်ဖြစ်စေ၊ ယင်းတတိယပုဂ္ဂိုလ်က ပေးအပ်သည်ဖြစ်စေ ယင်းငွေကြေးပမာဏကို ယင်းဝန်ထမ်းက ရရှိခြင်း သို့မဟုတ် ယင်းအား ပေးအပ်ခြင်းဖြစ်သည်ဟု မှတ်ယူရမည်။

လုပ်ငန်းမှဝင်ငွေ

၁၇။ (က) ဤဥပဒေနှင့် မဆန့်ကျင်စေဘဲ လုပ်ငန်းမှဝင်ငွေတွင် အောက်ပါငွေကြေးပမာဏများ ပါဝင်သည်-

- (၁) ရောင်းဝယ်ရန် ကုန်စည်များကို ရောင်းချခြင်းအတွက် အဖိုးစားနားနှင့် အလုပ်အကိုင် မဟုတ်သည့် ဝန်ဆောင်မှုများဆောင်ရွက်ပေးခြင်းအတွက် ရရှိသည့်အခများအပါအဝင် လုပ်ငန်းတစ်ခု ဆောင်ရွက်ရာမှ စုစုပေါင်းရငွေ၊
 - (၂) အမြတ်ဝေစု၊ အတိုး၊ ခိုင်ကြေးနှင့် ငှားရမ်းခများ အပါအဝင် လုပ်ငန်း၏ မတည်ငွေရင်းမှ ပေါ်ပေါက်လာသောဝင်ငွေ၊
 - (၃) ဤအခန်း၏ အပိုင်း (၇) အရ တွက်ချက်သည့် အခွန်နှစ်တစ်နှစ်အတွက် လုပ်ငန်းတစ်ခုမှ ပေါ်ပေါက်လာသည့် အသားတင်နိုင်ငံခြားငွေလဲလှယ်မှု အမြတ်အစွန်း၊
 - (၄) လုပ်ငန်းတစ်ခု၏ ရောင်းဝယ်ရန် ကုန်စည်များမဟုတ်သည့် လုပ်ငန်းဆိုင်ရာ ရရန်ပိုင်ခွင့် တစ်ခုကို ထုခွဲရောင်းချခြင်းမှ အမြတ်အစွန်း၊
 - (၅) လုပ်ငန်းကို ဆောင်ရွက်ရန် လုပ်ဆောင်နိုင်စွမ်းအပေါ် ကန့်သတ်မှုကို လက်ခံရခြင်းအတွက် အဖိုးစားနားအဖြစ် ရရှိလာသည့်ငွေကြေးပမာဏ၊
 - (၆) လုပ်ငန်းနှင့်စပ်လျဉ်း၍ ယင်းပုဂ္ဂိုလ်က ရရှိသည့် လက်ဆောင်များ၊
 - (၇) ယင်းပုဂ္ဂိုလ်၏ ရင်းနှီးမြှုပ်နှံမှုမှဝင်ငွေကို တွက်ချက်ရာ၌ ထည့်သွင်းတွက်ချက်နိုင်မည် ဖြစ်သော်လည်း လုပ်ငန်းနှင့် ထိထိရောက်ရောက် ဆက်စပ်မှုရှိသည့် ငွေကြေးပမာဏ၊
 - (၈) ဤဥပဒေအရ လုပ်ငန်းမှဝင်ငွေတွင်ပါဝင်သည့် အခြားမည်သည့် ငွေကြေးပမာဏမဆို။
- (ခ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄) ၏ ရည်ရွယ်ချက်များအလို့ငှာ လုပ်ငန်းဆိုင်ရာ ရရန်ပိုင်ခွင့် တစ်ရပ်ကို ထုခွဲရောင်းချခြင်းမှ အမြတ်အစွန်းသည် ယင်းရရန်ပိုင်ခွင့်ကို ထုခွဲရောင်းချသည့် အခွန်နှစ်အတွင်း ရရှိလာခြင်းဖြစ်ပြီး အမြတ်အစွန်း ငွေကြေးပမာဏသည် ယင်းရရန်ပိုင်ခွင့်ကို ထုခွဲရောင်းချခြင်းအတွက် အဖိုးစားနားက ထုခွဲရောင်းချသည့်အချိန်ရှိ ယင်းရရန်ပိုင်ခွင့်၏ စာရင်းအရ လက်ကျန်တန်ဖိုးထက်ကျော်လွန်သော ငွေကြေးပမာဏ ဖြစ်သည်။
- (ဂ) လုပ်ငန်းတစ်ခုမှဝင်ငွေတွင် အလုပ်အကိုင်မှ ဝင်ငွေတွင်ပါဝင်သည့် ငွေကြေးပမာဏပါဝင်ခြင်း မရှိစေရ။

ရင်းနှီးမြှုပ်နှံမှုမှဝင်ငွေ

၁၈။ (က) ပုဒ်မခွဲ (ခ) နှင့် မဆန့်ကျင်စေဘဲ ရင်းနှီးမြှုပ်နှံမှုမှဝင်ငွေတွင် အောက်ပါငွေကြေးပမာဏများ ပါဝင်သည်-

- (၁) မည်သည့်ရရန်ပိုင်ခွင့်ကိုမဆို ပေးအပ်ခြင်း၊ အသုံးပြုခြင်း သို့မဟုတ် အပြည့်အဝ အသုံးချခြင်းမှ ရရှိသည့် အမြတ်ဝေစု၊ အတိုး၊ ခိုင်ကြေး၊ နည်းပညာအခ၊ ငှားရမ်းခ၊ ပရီမီယံ၊ အဖိုးအခ သို့မဟုတ် နှစ်စဉ်ကြေး သို့မဟုတ် အခြားမည်သည့် ငွေကြေးပမာဏမဆို၊
- (၂) ပုဂ္ဂိုလ်တစ်ဦးက သုံးနှစ်အောက်လျော့နည်းသည့်ကာလအတွက် ရယူပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံရှိ မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ယင်းပုဂ္ဂိုလ်က ထုခွဲရောင်းချခြင်းမှ အမြတ်အစွန်း၊
- (၃) ရင်းနှီးမြှုပ်နှံမှုကို ဆောင်ရွက်ရန် လုပ်ဆောင်နိုင်စွမ်းအပေါ် ကန့်သတ်မှုကို လက်ခံရခြင်း အတွက် အဖိုးစားနားအဖြစ်ရရှိသည့် ငွေကြေးပမာဏ၊
- (၄) ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ ယင်းပုဂ္ဂိုလ် ရရှိသည့် လက်ဆောင်များ၊
- (၅) ဤဥပဒေအရ ထည့်သွင်းရန်လိုအပ်သည့် အခြားငွေကြေးပမာဏများ။

- (ခ) ရင်းနှီးမြှုပ်နှံမှုမှ ဝင်ငွေတွင် အလုပ်အကိုင် သို့မဟုတ် လုပ်ငန်းမှဝင်ငွေတွင် ပါဝင်သည့် ငွေကြေး ပမာဏပါဝင်ခြင်း မရှိစေရ။
- (ဂ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂) ၏ ရည်ရွယ်ချက်များအလို့ငှာ မြန်မာနိုင်ငံရှိ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ထုခွဲရောင်းချခြင်းမှ အမြတ်အစွန်းတွင် အောက်ပါတို့ ပါဝင်သည်-
- (၁) မြန်မာနိုင်ငံရှိ မရွှေ့မပြောင်းနိုင်သောပစ္စည်းကို သုံးနှစ်အောက်လျော့နည်းသည့် ကာလအတွက် ရယူပိုင်ဆိုင်ထားသည့်ပုဂ္ဂိုလ်က ယင်းမရွှေ့မပြောင်းနိုင်သောပစ္စည်း၏ သတ်မှတ်ကာလအတွင်း သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းဝယ်ခွင့်တစ်ရပ် သို့မဟုတ် အခြားအကျိုးစီးပွားကို ထုခွဲ ရောင်းချခြင်းမှ အမြတ်အစွန်း၊
- (၂) ပြည်တွင်းနေ သို့မဟုတ် ပြည်ပနေကုမ္ပဏီရှိ အဖွဲ့ဝင်အကျိုးစီးပွားတန်ဖိုး၏ ၅၀ ရာခိုင်နှုန်း အထက်ကို ယင်းကုမ္ပဏီက သုံးနှစ်အောက်လျော့နည်းသော ကာလအတွက် ရယူပိုင်ဆိုင် ထားသည့် မြန်မာနိုင်ငံရှိ မရွှေ့မပြောင်းနိုင်သောပစ္စည်းမှ တိုက်ရိုက်ဖြစ်စေ၊ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသည့် တရားဝင်ရပ်တည်မှုရှိသည့်ပုဂ္ဂိုလ်များမှတစ်ဆင့် သွယ်ဝိုက်၍ဖြစ်စေ ရရှိလာခြင်းဖြစ်လျှင် ယင်းအဖွဲ့ဝင်အကျိုးစီးပွားကို ထုခွဲရောင်းချခြင်းမှအမြတ်အစွန်း။
- (ဃ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂) အရ ရင်းနှီးမြှုပ်နှံမှုမှဝင်ငွေတွင်ပါဝင်သည့် မြန်မာနိုင်ငံရှိ မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ထုခွဲရောင်းချခြင်းမှ အမြတ်အစွန်းသည် ယင်းမရွှေ့မပြောင်း နိုင်သောပစ္စည်းကို ထုခွဲရောင်းချသည့် အခွန်နှစ်အတွင်း ရရှိလာခြင်းဖြစ်ပြီး အမြတ်အစွန်း ငွေကြေးပမာဏသည် ယင်းမရွှေ့မပြောင်းနိုင်သောပစ္စည်းကို ထုခွဲရောင်းချခြင်းအတွက် အဖိုးစားနားက ထုခွဲရောင်းချသည့်အချိန်ရှိ ယင်းမရွှေ့မပြောင်းနိုင်သောပစ္စည်း၏ ကုန်ကျစရိတ်ထက်ကျော်လွန်သော ငွေကြေးပမာဏ ဖြစ်သည်။

ကင်းလွတ်ခွင့်ပြုသည့် ဝင်ငွေ

- ၁၉။ (က) ဇယား (၃) တွင်ဖော်ပြထားသည့် ငွေကြေးပမာဏများသည် ဤဥပဒေ၏ ရည်ရွယ်ချက်များ အလို့ငှာ ကင်းလွတ်ခွင့်ပြုသည့် ဝင်ငွေဖြစ်သည်။
- (ခ) ငွေကြေးပမာဏ တစ်ရပ်ရပ်ကို ကင်းလွတ်ခွင့်ပြုသည့် ဝင်ငွေအဖြစ် သတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ အခြားဥပဒေတစ်ရပ်ရပ် သို့မဟုတ် သဘောတူညီချက်တစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ဤဥပဒေတွင် အလားတူခွင့်ပြုထားခြင်း မရှိပါက ဥပဒေအရ အကျိုးသက်ရောက်မှု မရှိစေရ။
- (ဂ) ပုဒ်မခွဲ (ခ) တွင် မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ အထူးစီးပွားရေးဇုန် ဆိုင်ရာဥပဒေတစ်ရပ်ရပ်နှင့် အဆောင်အယောင်များဆိုင်ရာဥပဒေတစ်ရပ်ရပ်တို့တွင် ဝင်ငွေခွန်နှင့်သက်ဆိုင်သည့် အကျိုးခံစားခွင့်များ ပြဋ္ဌာန်းပါရှိလျှင် ယင်းပြဋ္ဌာန်းချက်များနှင့် အညီ ခံစားခွင့်ရှိစေရမည်။

အပိုင်း (၃)

ခွင့်ပြုနိုင်သည့် နုတ်ပယ်ခြင်းများ

ခွင့်ပြုနိုင်သည့် နုတ်ပယ်ခြင်းများ

- ၂၀။ (က) ပုဒ်မ ၂၁ နှင့် မဆန့်ကျင်စေဘဲ ပုဂ္ဂိုလ်တစ်ဦးအား အခွန်နှစ်တစ်နှစ်အတွက် ယင်းပုဂ္ဂိုလ်၏ လုပ်ငန်းမှဝင်ငွေ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုမှဝင်ငွေမှ အောက်ပါငွေကြေးပမာဏများအား နုတ်ပယ်ခွင့်ပြုသည်-
- (၁) ယင်းလုပ်ငန်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုမှ စည်းကြပ်ထိုက်သောဝင်ငွေတွင် ပါဝင်သည့် သို့မဟုတ် ပါဝင်လာမည့် ငွေကြေးပမာဏများကို ရရှိအောင်ဆောင်ရွက်ရာ၌ ယင်းနှစ်အတွင်း ထိုပုဂ္ဂိုလ်က ကျခံခဲ့ရသည့် အတိုင်းအတာအထိဖြစ်သော အသုံးစရိတ် သို့မဟုတ် အနှုံးနှင့်
- (၂) ဤဥပဒေအရ ယင်းလုပ်ငန်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ ထိုပုဂ္ဂိုလ်အား နုတ်ပယ်ခွင့်ပြုသည့် အခြားမည်သည့်ငွေကြေးပမာဏမဆို။

- (ခ) ပုဂ္ဂိုလ်တစ်ဦးအား အခွန်နှစ်တစ်နှစ်အတွက် ယင်းပုဂ္ဂိုလ်၏ လုပ်ငန်းမှဝင်ငွေမှ အောက်ပါ ငွေကြေးပမာဏများကို နုတ်ပယ်ခွင့်ပြုသည်-
- (၁) ထိုပုဂ္ဂိုလ်က ယင်းနှစ်အတွင်း ထုခွဲရောင်းချလိုက်သည့် ယင်းလုပ်ငန်း၏ ရောင်းဝယ်ရန် ကုန်စည်များ၏ ပုဒ်မ ၃၈ အရ သတ်မှတ်သော ကုန်ကျစရိတ်၊
 - (၂) ထိုပုဂ္ဂိုလ်၏ ယင်းလုပ်ငန်း၏ တန်ဖိုးလျော့နိုင်သော ရရန်ပိုင်ခွင့်များနှင့် လုပ်ငန်းဆိုင်ရာ ခြပ်မဲ့ရရန်ပိုင်ခွင့်များ၏ တန်ဖိုးလျော့ခြင်းအတွက် ပုဒ်မ ၂၆ အရ သတ်မှတ်သော ယင်းနှစ်အတွက် နုတ်ပယ်ခွင့်ပြုသည့် ငွေကြေးပမာဏ၊
 - (၃) ပုဒ်မခွဲငယ် (၁) တွင် ပါရှိသည့် ရောင်းဝယ်ရန်ကုန်စည်များ မဟုတ်သော ယင်းလုပ်ငန်း၏ လုပ်ငန်းဆိုင်ရာ ရရန်ပိုင်ခွင့်တစ်ခုကို ထိုပုဂ္ဂိုလ်က ယင်းနှစ်အတွင်း ထုခွဲရောင်းချခြင်းမှ အနှုံး၊
 - (၄) ထိုပုဂ္ဂိုလ်က တန်ဖိုးလျော့နိုင်သည့် ရရန်ပိုင်ခွင့်တစ်ခုကို ပြင်ဆင်ရာ၌ သို့မဟုတ် တိုးတက် ကောင်းမွန်အောင်ဆောင်ရွက်ရာ၌ ကုန်ကျသည့် အသုံးစရိတ်အတွက် ပုဒ်မ ၃၀ အရ သတ်မှတ်သော ယင်းနှစ်အတွက် နုတ်ပယ်ခွင့်ပြုသည့် ငွေကြေးပမာဏ၊
 - (၅) ထိုနှစ်အတွင်း မည်သည့် အသားတင်နိုင်ငံခြားငွေလဲလှယ်မှု အနှုံးမဆိုအတွက် ပုဒ်မ ၄၃ အရ သတ်မှတ်သော နုတ်ပယ်ခွင့်ပြုသည့် ငွေကြေးပမာဏ။
- (ဂ) ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ် (၃) ၏ ရည်ရွယ်ချက်များအလို့ငှာ လုပ်ငန်းဆိုင်ရာ ရရန်ပိုင်ခွင့်တစ်ခုကို ထုခွဲရောင်းချရာ၌ အနှုံးသည် ယင်းသို့ထုခွဲရောင်းချသည့် အချိန်၌ရှိသည့် ယင်းရရန်ပိုင်ခွင့်၏ စာရင်းအရ လက်ကျန်တန်ဖိုးက ထုခွဲရောင်းချခြင်းအတွက် အဖိုးစားနားထက်ကျော်လွန်သည့် ငွေကြေးပမာဏဖြစ်သည်။
- (ဃ) ငွေကြေးပမာဏတစ်ရပ်သည် ပုဒ်မခွဲ (ခ) တွင်ဖြစ်စေ၊ ပုဒ်မ ၂၂၊ ၂၃၊ ၂၄ သို့မဟုတ် ၂၅ တွင် ဖြစ်စေ ပါဝင်သည့်ငွေကြေးပမာဏတစ်ရပ်ရပ်၏ ရှင်းလင်းဖော်ပြချက်နှင့် ကိုက်ညီနေလျှင် ယင်းသို့ကိုက်ညီနေသည့် ငွေကြေးပမာဏကို ထိုပုဂ္ဂိုလ်၏ လုပ်ငန်းမှ ဝင်ငွေမှ ပုဒ်မခွဲ (က) အရ နုတ်ပယ်ခွင့်မပြု။
- (င) ဤဥပဒေတွင် အခြားနည်းဖြင့် ပြဋ္ဌာန်းထားခြင်းမရှိလျှင် ဤဥပဒေ၏ ရည်ရွယ်ချက်များအလို့ငှာ ငွေကြေးပမာဏတစ်ရပ်ကို ပုဂ္ဂိုလ်တစ်ဦးက မည်သည့်အချိန်၌ ကျခံရကြောင်းဆုံးဖြတ်ရာ၌ ဤအခန်း၏ အပိုင်း (၆) ပါ ပြဋ္ဌာန်းချက်များကို ကျင့်သုံးရမည်။

နုတ်ပယ်ခွင့်မပြုသော အသုံးစရိတ်များနှင့် အနှုံးများ

- ၂၁။ (က) ပုဒ်မ ၂၀၊ ပုဒ်မခွဲ (က) တွင် မည်သို့ပင်ဆိုစေကာမူ၊ ထို့အပြင် ဤဥပဒေနှင့်လည်း မဆန့်ကျင်စေဘဲ အောက်ပါတို့အတွက် နုတ်ပယ်မှုများကို ခွင့်မပြုရ-
- (၁) အိမ်တွင်း သို့မဟုတ် ကိုယ်ရေးကိုယ်တာနှင့်သက်ဆိုင်သည့် အတိုင်းအတာအထိဖြစ်သော အသုံးစရိတ် သို့မဟုတ် အနှုံး၊ ယင်းတွင် အိမ်တွင်း သို့မဟုတ် ကိုယ်ရေးကိုယ်တာ အသုံးစရိတ် အဖြစ် သုံးစွဲခဲ့သည့် အတိုင်းအတာအထိ ချေးငှားခဲ့သော ငွေကြေးနှင့်စပ်လျဉ်း၍ ကျခံခဲ့ရသည့် မည်သည့်အတိုးမဆို အပါအဝင်ဖြစ်သည်၊
 - (၂) အလုပ်အကိုင်မှ ဝင်ငွေရရှိရန် ဆောင်ရွက်ရာ၌ ဝန်ထမ်းတစ်ဦးက ကျခံခဲ့သည့် အသုံးစရိတ် သို့မဟုတ် အနှုံး၊
 - (၃) အမြတ်ဝေစု သို့မဟုတ် အခြားခွဲဝေပေးသည့်အမြတ်၊ မတည်ငွေရင်းမှ ပြန်လည်ထုတ်ယူသည့် ငွေကြေးပမာဏတစ်ရပ် သို့မဟုတ် မတည်ငွေရင်းအဖြစ် အသုံးပြုသည့် စုစုပေါင်းငွေကြေး ပမာဏ၊
 - (၄) မတည်စရိတ်ဖြစ်သည့် သို့မဟုတ် မတည်စရိတ်၏ သဘောသဘာဝရှိသည့် အသုံးစရိတ် သို့မဟုတ် အနှုံး၊

- (၅) ပေါ်ပေါက်ခြင်းမရှိသေးသော်လည်း အနာဂတ်အခွန်နှစ်တစ်နှစ်တွင် ပေါ်ပေါက်ရန် မျှော်လင့်ထားသည့် အသုံးစရိတ်များ သို့မဟုတ် အရုံးများအတွက် သီးသန့်ရန်ပုံငွေ သို့မဟုတ် လျာထားငွေအဖြစ် ပုဂ္ဂိုလ်တစ်ဦးက ယင်း၏ ဘဏ္ဍာရေးဆိုင်ရာ စာရင်းများတွင် လွှဲပြောင်း လိုက်သည့် ငွေကြေးပမာဏ၊
- (၆) အာမခံပေါ်လစီတစ်ရပ်အရ သို့မဟုတ် ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးဆိုင်ရာ သို့မဟုတ် အာမခံချက် (guarantee or surety) ဆိုင်ရာ ပဋိညာဉ်တစ်ရပ်အရ ပြန်လည်ရရှိနိုင်သည့် အတိုင်းအတာအထိဖြစ်သော အသုံးစရိတ် သို့မဟုတ် အရုံး၊
- (၇) အောက်ပါတစ်ခုခုကို တွက်ချက်ရာ၌ ထည့်သွင်းစဉ်းစားခဲ့ပြီးဖြစ်သည့် အသုံးစရိတ် သို့မဟုတ် အရုံး-
- (ကက) ပုဒ်မ ၁၇၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄) အရ လုပ်ငန်းမှ ဝင်ငွေတွင် ပါဝင်သည့် လုပ်ငန်းဆိုင်ရာရရန်ပိုင်ခွင့် တစ်ခုကို ထုခွဲရောင်းချခြင်းမှ အမြတ်အစွန်း၊
- (ခခ) ပုဒ်မ ၂၀၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၃) အရ နုတ်ပယ်မှုအဖြစ် ခွင့်ပြုသည့် လုပ်ငန်းဆိုင်ရာရရန်ပိုင်ခွင့်တစ်ခုကို ထုခွဲရောင်းချခြင်းမှ အရုံး၊
- (၈) မြန်မာနိုင်ငံတွင် ပေးဆောင်ခဲ့သည့် သို့မဟုတ် ပေးဆောင်ရန်ရှိသည့် ဝင်ငွေခွန် သို့မဟုတ် ပြည်ပနိုင်ငံတစ်ခု၌ ဝင်ငွေပေါ်တွင် ပေးဆောင်ခဲ့သည့် သို့မဟုတ် ပေးဆောင်ရန်ရှိသည့် အခွန်နှင့် ယင်းအခွန်ဆိုင်ရာတာဝန်တစ်ရပ်နှင့်စပ်လျဉ်း၍ ပေးရန်ရှိသည့် မည်သည့် ဒဏ်ကြေးငွေ သို့မဟုတ် နောက်ကျပေးသွင်းမှုအပေါ် အတိုးငွေမဆို၊
- (၉) မြန်မာနိုင်ငံတွင်ဖြစ်စေ၊ အခြားနေရာတွင်ဖြစ်စေ ဥပဒေ သို့မဟုတ် စည်းမျဉ်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်းအတွက် တပ်ရိုက်သည့် ငွေဒဏ် သို့မဟုတ် ဒဏ်ကြေးငွေ၊
- (၁၀) အောက်ပါအတိုးတစ်ရပ်ရပ်မှအပ တွဲဖက်လုပ်ကိုင်သူတစ်ဦးသို့ ပေးခဲ့သည့် သို့မဟုတ် ပေးရန်ရှိသည့်အတိုး-
- (ကက) ယင်းတွဲဖက်လုပ်ကိုင်သူ၏ စည်းကြပ်ထိုက်သောဝင်ငွေတွင် ပါဝင်သည့် အတိုး၊
- (ခခ) အပြီးသတ်နုတ်ယူပေးသွင်းရမည့် ပေးချေမှုဖြစ်သည့် အတိုး၊
- (၁၁) ပြည်ပနေ တွဲဖက်လုပ်ကိုင်သူတစ်ဦးကို ပေးခဲ့သည့် သို့မဟုတ် ပေးရန်ရှိသည့် အောက်ပါ အခြေအနေတစ်ရပ်ရပ်တွင် အကျုံးမဝင်သော ငှားရမ်းခ၊ ခိုင်ကြေး၊ အာမခံပရီမီယံ၊ စီမံခန့်ခွဲမှုအခ သို့မဟုတ် နည်းပညာအခ-
- (ကက) ယင်းတွဲဖက်လုပ်ကိုင်သူ၏ စည်းကြပ်ထိုက်သောဝင်ငွေတွင် ပါဝင်နေခြင်း၊
- (ခခ) အပြီးသတ်နုတ်ယူပေးသွင်းရမည့် ပေးချေမှုဖြစ်ခြင်း၊
- (၁၂) ဝန်ထမ်းတစ်ဦးနှင့်စပ်လျဉ်း၍ အလုပ်ရှင်တစ်ဦး၏ အောက်ပါထည့်ဝင်ပေးမှုများ-
- (ကက) အသိအမှတ်ပြုထားခြင်းမရှိသည့် ရန်ပုံငွေတစ်ရပ်ရပ်သို့ ထည့်ဝင်မှု၊
- (ခခ) အသိအမှတ်ပြုထားသည့် ရန်ပုံငွေတစ်ရပ်ရပ်သို့ ထည့်ဝင်မှုဖြစ်ပြီး ယင်းထည့်ဝင်မှုသည် ယင်းအခွန်နှစ်အတွက် ဝန်ထမ်း၏ အလုပ်အကိုင်မှ ဝင်ငွေ၏ (၈) ရာခိုင်နှုန်းထက် ကျော်လွန်သော အတိုင်းအတာအထိ ထည့်ဝင်မှု၊
- (၁၃) ပုဂ္ဂိုလ်တစ်ဦးက ယင်းအတွက် သို့မဟုတ် ယင်း၏ တွဲဖက်လုပ်ကိုင်သူအတွက် မလျော်ကန်သော အကျိုးခံစားခွင့် သို့မဟုတ် အားသာချက်ကို ရရှိစေရန်အလို့ငှာ ဆောင်ရွက်ပေးရန် သို့မဟုတ် ဆောင်ရွက်ခြင်းမပြုရန် ပြည်ပနိုင်ငံ၏ အများပြည်သူဆိုင်ရာအရာရှိအပါအဝင် အများပြည်သူ ဆိုင်ရာအရာရှိတစ်ဦး သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးသို့ ပေးသည့် လာဘ်၊ ဆက်သွယ် ဆောင်ရွက်ပေးမှုအတွက် လက်သိပ်ထိုးပေးငွေ သို့မဟုတ် အခြားစည်းရုံးသိမ်းသွင်းမှုတစ်ရပ်၊

- (၁၄) တရားမဝင်သည့် လုပ်ဆောင်ချက်တစ်ရပ်ကို ဆောင်ရွက်ရာ၌ ကျခံခဲ့ရသည့် အသုံးစရိတ် သို့မဟုတ် အရှုံး၊
- (၁၅) ပုဒ်မ ၂၂၊ ပုဒ်မခွဲ (က) သို့မဟုတ် ပုဒ်မခွဲ (ဂ) အရ နှုတ်ပယ်နိုင်သည့် အကျိုးခံစားခွင့်မှအပ အလုပ်ရှင်တစ်ဦးက ဝန်ထမ်းများသို့ ပေးအပ်ခဲ့ပြီး မည်သည့်ဝန်ထမ်းများအတွက်ဟု သတ်မှတ်ဖော်ပြခြင်း မပြုနိုင်သည့် ငွေသားမဟုတ်သော အကျိုးခံစားခွင့်များ၏ ကုန်ကျစရိတ်။
- (ခ) နှုတ်ယူပေးသွင်းရမည့် ကိုယ်စားလှယ်ကို အခန်း (၉) အရ ၎င်းနှုတ်ယူရန်လိုအပ်သည့် ပေးချေမှု တစ်ရပ်အတွက် နှုတ်ပယ်မှုတစ်ရပ်ကို ခွင့်ပြုလျှင် နှုတ်ယူထားသည့် ယင်းငွေကြေးပမာဏအား ညွှန်ကြားရေးမှူးချုပ်ထံသို့ ပေးသွင်းသည့် အခွန်နှစ်မတိုင်မီ ယင်းနှုတ်ပယ်မှုကို ခွင့်မပြု။
- (ဂ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) ၏ ရည်ရွယ်ချက်များအလို့ငှာ အသုံးစရိတ်တစ်ရပ်သည် အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် အိမ်တွင်း သို့မဟုတ် ကိုယ်ရေးကိုယ်တာ အသုံးစရိတ် ဖြစ်သည်-
- (၁) တစ်ဦးချင်းပုဂ္ဂိုလ်တစ်ဦးသည် အသုံးစရိတ်ကို ယင်းကိုယ်တိုင်အတွက် အောက်ပါကိစ္စ တစ်ရပ်ရပ်နှင့် ဆက်စပ်သည့် အတိုင်းအတာအထိ ကျခံခြင်းဖြစ်လျှင်-
- (ကက) ယင်းတစ်ဦးချင်းပုဂ္ဂိုလ်၏ နေထိုင်ခြင်း၊ စားသောက်ခြင်း၊ ဖျော်ဖြေမှုရယူခြင်း သို့မဟုတ် အခြားအပန်းဖြေသည့် လုပ်ဆောင်ချက်များပြုလုပ်ခြင်းတို့ အပါအဝင် ယင်း၏ ရှင်သန်ရပ်တည်မှု၊
- (ခခ) ယင်းတစ်ဦးချင်းပုဂ္ဂိုလ် နေအိမ်မှအသွားအလာပြုလုပ်ခြင်း၊
- (ဂဂ) ယင်းတစ်ဦးချင်းပုဂ္ဂိုလ်အတွက် လုပ်ငန်းပြင်ပတွင် ဝတ်ဆင်ရန် မသင့်လျော်သည့် အဝတ်အစားမျိုးမှအပ ဖိနပ်များအပါအဝင် အခြားအဝတ်အစားများ ဝယ်ယူခြင်း၊
- (ဃဃ) ယင်းတစ်ဦးချင်းပုဂ္ဂိုလ် လုပ်ဆောင်နေသည့်လုပ်ငန်းနှင့် တိုက်ရိုက်ဆက်စပ်ပြီး ဘွဲ့ သို့မဟုတ် ဒီပလိုမာ ရရှိစေခြင်းမရှိသည့် ပညာသင်ကြားမှုမှအပ ယင်းတစ်ဦးချင်း ပုဂ္ဂိုလ်ပညာသင်ကြားခြင်း၊
- (ငင) အကြွေးဝယ်ကတ်၏ ကြွေးမြီများ အပါအဝင် ယင်းတစ်ဦးချင်း ပုဂ္ဂိုလ်၏ ပုဂ္ဂလိက ကြွေးမြီများ ပြန်လည်ပေးဆပ်ခြင်း၊
- (၂) အောက်ပါအခြေအနေတစ်ရပ်ရပ်မှအပ တစ်ဦးချင်းပုဂ္ဂိုလ်တစ်ဦးသို့ ပေးချေမှုတစ်ရပ် ပြုလုပ်ရာတွင် သို့မဟုတ် အခြားအကျိုးခံစားခွင့် တစ်စုံတစ်ရာပေးအပ်ရာတွင် အခြားပုဂ္ဂိုလ် တစ်ဦး၌ အသုံးစရိတ်ပေါ်ပေါက်လျှင်-
- (ကက) ယင်းပေးချေမှု သို့မဟုတ် အကျိုးခံစားခွင့်သည် ယင်းတစ်ဦးချင်းပုဂ္ဂိုလ်၏ ဝင်ငွေ တွက်ချက်မှု၌ ပါဝင်ခြင်း၊
- (ခခ) ယင်းတစ်ဦးချင်းပုဂ္ဂိုလ်သည် ယင်းပေးချေမှု သို့မဟုတ် အကျိုးခံစားခွင့်အတွက် ညီမျှသည့် ဈေးကွက်ပေါက်ဈေး တစ်ရပ်ကို အဖိုးစားနားအဖြစ် ပေးအပ်ခြင်း။
- (ဃ) ဤပုဒ်မပါ အများပြည်သူဆိုင်ရာအရာရှိ ဆိုရာတွင် အောက်ပါပုဂ္ဂိုလ်တစ်ဦးဦးလည်း ပါဝင်သည်-
- (၁) အစိုးရ သို့မဟုတ် နိုင်ငံခြားအစိုးရတစ်ရပ်၏ အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍ သို့မဟုတ် ဥပဒေပြုရေးကဏ္ဍမှ အဖွဲ့ဝင်တစ်ဦး သို့မဟုတ် အရာရှိတစ်ဦး၊
- (၂) အစိုးရ၊ အများပြည်သူဆိုင်ရာအာဏာပိုင်၊ နိုင်ငံခြားအစိုးရတစ်ရပ်၊ ဒေသန္တရအစိုးရတစ်ရပ် သို့မဟုတ် နိုင်ငံတကာအဖွဲ့အစည်းတစ်ရပ်၏ ဝန်ထမ်းတစ်ဦး၊
- (၃) လွှတ်တော်ကိုယ်စားလှယ်တစ်ဦး သို့မဟုတ် ပြည်ထောင်စုဝန်ကြီးတစ်ဦး။

ဧည့်ခံကျွေးမွေးစရိတ်

- ၂၂။ (က) ပုဒ်မခွဲ (ခ) နှင့် ပုဒ်မခွဲ (ဂ) တို့နှင့် မဆန့်ကျင်စေဘဲ ပုဂ္ဂိုလ်တစ်ဦး အခွန်နှစ်တစ်နှစ်အတွင်း လုပ်ငန်းမှ ဝင်ငွေရရှိရန် ဆောင်ရွက်ရာ၌ ယင်းပုဂ္ဂိုလ်ကျခံခဲ့ရသည့် ဧည့်ခံကျွေးမွေးစရိတ်၏ ၅၀ ရာခိုင်နှုန်းကို ယင်းပုဂ္ဂိုလ်၏ လုပ်ငန်းမှဝင်ငွေမှ နုတ်ပယ်ခွင့်ပြုသည်။
- (ခ) ပုဒ်မခွဲ (က) တွင် မည်သို့ပင်ဆိုစေကာမူ ပုဂ္ဂိုလ်တစ်ဦးက အောက်ပါပုဂ္ဂိုလ်များအတွက် သီးသန့်ဧည့်ခံကျွေးမွေးရာ၌ ယင်းပုဂ္ဂိုလ်ကျခံရသည့် ကုန်ကျစရိတ်များကို နုတ်ပယ်ခွင့်မပြု-
- (၁) ယင်း၏ တွဲဖက်လုပ်ကိုင်သူ၊
- (၂) ယင်းပုဂ္ဂိုလ်သည် ကုမ္ပဏီဖြစ်ပါက ယင်းကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အဖွဲ့ဝင်တစ်ဦး။
- (ဂ) ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ) တွင် မည်သို့ပင်ဆိုစေကာမူ ပုဂ္ဂိုလ်တစ်ဦးသည် လုပ်ငန်းမှ ဝင်ငွေရရှိရန် ဆောင်ရွက်ရာ၌ အခွန်နှစ်တစ်နှစ်အတွင်း ဧည့်ခံကျွေးမွေးခြင်းဆိုင်ရာ အသုံးစရိတ် ကျခံခဲ့ပြီး ယင်းကျခံခဲ့သည့် အသုံးစရိတ်သည် အောက်ပါအခြေအနေတစ်ရပ်ရပ်နှင့် ကိုက်ညီလျှင် ယင်းအသုံးစရိတ်၏ ၁၀၀ ရာခိုင်နှုန်းကို ထိုပုဂ္ဂိုလ်၏ လုပ်ငန်းမှဝင်ငွေမှ နုတ်ပယ်ခွင့်ပြုသည်-
- (၁) ဝန်ထမ်းတစ်ဦး၏ အကျိုးခံစားခွင့်တစ်ရပ်ရပ်အတွက် ကျခံခဲ့သည့် အသုံးစရိတ်ဖြစ်ပြီး အဆိုပါ အကျိုးခံစားခွင့်သည် ဇယား (၃) ၏ အပိုင်း (၂)၊ အပိုင်း ၁၊ အပိုင်းခွဲ (ဃ)၊ အပိုင်းခွဲငယ် (၂) အရ ယင်းဝန်ထမ်း၏ ကင်းလွတ်ခွင့်ပြုသော ဝင်ငွေဖြစ်ခြင်း၊
- (၂) ယင်းပုဂ္ဂိုလ်၏ ပင်မလုပ်ငန်းကို ပုံမှန်အားဖြင့် လုပ်ဆောင်ရာ၌ ဖောက်သည်များ သို့မဟုတ် လုပ်ငန်းအပ်နှံသူများအား ဧည့်ခံကျွေးမွေးခြင်း ပါဝင်လျှင် ပြင်ပဈေးကွက်ပေါက်ဈေးဖြင့် သို့မဟုတ် လက်တစ်ကမ်းဆောင်ရွက်ချက်ဖြင့် ကျခံခဲ့သည့် ဧည့်ခံကျွေးမွေးခြင်းဆိုင်ရာ အသုံးစရိတ်ဖြစ်ခြင်း။

ကုသိုလ်ဖြစ် လှူဒါန်းမှုများ

- ၂၃။ (က) ဤပုဒ်မနှင့် မဆန့်ကျင်စေဘဲ ပုဂ္ဂိုလ်တစ်ဦးအား အောက်ပါလှူဒါန်းမှုများအတွက် ယင်း၏ အလုပ်အကိုင်၊ လုပ်ငန်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုမှဝင်ငွေမှ နုတ်ပယ်ခွင့်ပြုသည်-
- (၁) ပုဒ်မ ၅၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) တွင် ဖော်ပြထားသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းသို့ လှူဒါန်းမှု၊
- (၂) လုံခြုံရေး သို့မဟုတ် သဘာဝဘေးအန္တရာယ်တစ်ရပ် သို့မဟုတ် ကပ်ဘေးတစ်ရပ် သို့မဟုတ် အခြားအလားတူအကြောင်းတစ်ရပ်နှင့်စပ်လျဉ်း၍ ကာကွယ်တားဆီးရန် သို့မဟုတ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နိုင်ငံတော်အစိုးရက အရေးပေါ် အခြေအနေအဖြစ် ထုတ်ပြန်ကြေညာချက်အရ နိုင်ငံတော်အစိုးရသို့ လှူဒါန်းမှု။
- (ခ) ပုဒ်မခွဲ (က) အရ ပုဂ္ဂိုလ်တစ်ဦးကို အခွန်နှစ်တစ်နှစ်အတွက် နုတ်ပယ်ခွင့်ပြုသည့် စုစုပေါင်း ငွေကြေးပမာဏသည် ယင်းပုဂ္ဂိုလ် ထိုနှစ်အတွက် ရရှိသည့် စည်းကြပ်ထိုက်သောဝင်ငွေတွင် ပါဝင်သည့် စုစုပေါင်းဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းထက် မပိုစေရ။

သိပ္ပံပညာရပ်ဆိုင်ရာ သုတေသန အသုံးစရိတ်

- ၂၄။ (က) ပုဂ္ဂိုလ်တစ်ဦးသည် လုပ်ငန်းမှစည်းကြပ်ထိုက်သော ဝင်ငွေရရှိရန် ဆောင်ရွက်ရာ၌ သိပ္ပံ ပညာရပ်ဆိုင်ရာ သုတေသနအသုံးစရိတ်ကို ယင်းပုဂ္ဂိုလ်ကျခံခဲ့ရသည့် အတိုင်းအတာအထိ ယင်းပုဂ္ဂိုလ်၏ လုပ်ငန်းမှဝင်ငွေမှ နုတ်ပယ်ခွင့်ပြုသည်။
- (ခ) ဤပုဒ်မတွင်-
- (၁) သိပ္ပံပညာရပ်ဆိုင်ရာ သုတေသန ဆိုသည်မှာ လူသား၏ အသိပညာဖွံ့ဖြိုးတိုးတက်စေရန် အတွက် သဘာဝသိပ္ပံနယ်ပယ် (natural science) သို့မဟုတ် အသုံးချသိပ္ပံပညာ (applied science) နယ်ပယ်များ၌ ဆောင်ရွက်သည့် မည်သည့်လုပ်ဆောင်ချက်မဆိုကို ဆိုသည်။

- (၂) ပုဂ္ဂိုလ်တစ်ဦးနှင့်စပ်လျဉ်း၍ သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနအသုံးစရိတ် ဆိုသည်မှာ သိပ္ပံ သို့မဟုတ် နည်းပညာနယ်ပယ်တစ်ရပ်တွင် စမ်းသပ်ခြင်း သို့မဟုတ် ပိုင်းခြားသုံးသပ်ခြင်း နည်းလမ်းများဖြင့် ဆောင်ရွက်သည့် စနစ်တကျ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် သုတေသန ပြုလုပ်ခြင်းကို ဆိုသည်။ ယင်းစကားရပ်တွင် ယင်းပုဂ္ဂိုလ်၏ လုပ်ငန်းကို တိုးတက်ဖွံ့ဖြိုးစေရန် ရည်ရွယ်ချက်ဖြင့် သုတေသနဆောင်ရွက်ပေးရန် သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနအဖွဲ့အစည်း တစ်ခုသို့ပေးချေသည့် အသုံးစရိတ်များလည်း ပါဝင်သည်။ သို့ရာတွင် အောက်ပါ အသုံးစရိတ်များ ပါဝင်ခြင်းမရှိစေရ-
- (ကက) တန်ဖိုးလျော့နိုင်သည့် ရရန်ပိုင်ခွင့် သို့မဟုတ် လုပ်ငန်းဆိုင်ရာ ငြိမ်မဲ့ရရန်ပိုင်ခွင့် တစ်ခုကို ရယူရာ၌ ကျခံသည့် အသုံးစရိတ်၊
- (ခခ) မရွေးမပြောင်းနိုင်သောပစ္စည်းကို ရယူရာ၌ ကျခံသည့် အသုံးစရိတ်၊
- (ဂဂ) သဘာဝသယံဇာတသိုက်တစ်ခု၏ တည်ရှိမှု၊ တည်နေရာ၊ ပမာဏ သို့မဟုတ် အရည်အသွေးကို အတိအကျသိရှိနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းအတွက် ကျခံသည့် အသုံးစရိတ်။
- (၃) သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနအဖွဲ့အစည်း ဆိုသည်မှာ သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနကို ဆောင်ရွက်သည့် အသင်းအဖွဲ့၊ အဖွဲ့အစည်း၊ ကောလိပ် သို့မဟုတ် တက္ကသိုလ်တစ်ခုကို ဆိုသည်။

အခွန်အရှုံးများ

- ၂၅။ (က) ဤပုဒ်မအရ ခွင့်ပြုသည့် နုတ်ပယ်မှုမှအပ အခွန်နှစ်တစ်နှစ်အတွက် လုပ်ငန်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ ပုဂ္ဂိုလ်တစ်ဦးအား ခွင့်ပြုသည့် စုစုပေါင်း နုတ်ပယ်မှုငွေကြေး ပမာဏသည် ထိုနှစ်အတွက် ယင်းပုဂ္ဂိုလ်၏ ယင်းလုပ်ငန်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုမှ စည်းကြပ်ထိုက်သောဝင်ငွေ စုစုပေါင်းထက် ကျော်လွန်နေလျှင် ယင်းကျော်လွန်သည့် ငွေကြေး ပမာဏသည် အဆိုပါနှစ်အတွက် ထိုပုဂ္ဂိုလ်၏ ယင်းလုပ်ငန်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုမှ အသားတင်အရှုံးဖြစ်သည်။
- (ခ) ဤဥပဒေနှင့် မဆန့်ကျင်စေဘဲ ပုဂ္ဂိုလ်တစ်ဦးသည် အခွန်နှစ်တစ်နှစ်အတွက် လုပ်ငန်းမှ အသားတင်အရှုံးပေါ်ပေါက်လျှင် ယင်းအသားတင်အရှုံးပမာဏကို ယင်းနှစ်အတွင်း အောက်ပါအစီအစဉ်အတိုင်း နုတ်ပယ်နိုင်သည်-
- (၁) ပထမဦးစွာ ထိုနှစ်အတွက် အခြား မည်သည့်လုပ်ငန်းမှမဆို ရရှိသည့် ယင်းပုဂ္ဂိုလ်၏ မည်သည့် စည်းကြပ်ထိုက်သော ဝင်ငွေမှမဆို၊
- (၂) ဒုတိယအနေဖြင့် ထိုနှစ်အတွက် မည်သည့်ရင်းနှီးမြှုပ်နှံမှုမှမဆို ရရှိသည့် ယင်းပုဂ္ဂိုလ်၏ မည်သည့်စည်းကြပ်ထိုက်သော ဝင်ငွေမှမဆိုနှင့်
- (၃) တတိယအနေဖြင့် ထိုနှစ်အတွက် ပုဒ်မ ၁၃၊ ပုဒ်မခွဲ (က) အရ အခြေပစ္စည်းမှ မြတ်စွန်းခွန် ပေးဆောင်ရန် တစ်နည်းအားဖြင့် တာဝန်ရှိမည်ဖြစ်သည့် အခွန်ကျသင့်သော ရရန်ပိုင်ခွင့် တစ်ခုကို ထုခွဲရောင်းချခြင်းမှ ပေါ်ပေါက်လာသည့် ယင်းပုဂ္ဂိုလ်၏ မည်သည့်အမြတ်အစွန်းမှ မဆို။
- (ဂ) ပုဒ်မခွဲ(ခ) အရ အသားတင်အရှုံးကို အပြည့်အဝနုတ်ပယ်နိုင်ခြင်း မရှိပါက နုတ်ပယ်ခြင်းမရှိသည့် ငွေကြေးပမာဏကို ယင်းပုဂ္ဂိုလ်က တစ်ဆက်တည်းဖြစ်သည့် လာမည့်အခွန်နှစ်သို့ ဆက်လက် သယ်ဆောင်နိုင်ပြီး ယင်းနှစ်တွင် အောက်ပါအစီအစဉ်အတိုင်း နုတ်ပယ်နိုင်သည်-
- (၁) ပထမဦးစွာ ထိုနှစ်အတွက် မည်သည့်လုပ်ငန်းမှမဆို ရရှိသည့် ယင်းပုဂ္ဂိုလ်၏ မည်သည့် စည်းကြပ်ထိုက်သော ဝင်ငွေမှမဆို၊

- (၂) ဒုတိယအနေဖြင့် ထိုနှစ်အတွက် မည်သည့်ရင်းနှီးမြှုပ်နှံမှုမှမဆို ရရှိသည့် ယင်းပုဂ္ဂိုလ်၏ မည်သည့်စည်းကြပ်ထိုက်သော ဝင်ငွေမှမဆိုနှင့်
- (၃) တတိယအနေဖြင့် ထိုနှစ်အတွက် ပုဒ်မ ၁၃၊ ပုဒ်မခွဲ (က) အရ အခြေပစ္စည်းမှ မြတ်စွန်းခွန် ပေးဆောင်ရန် တစ်နည်းအားဖြင့် တာဝန်ရှိမည်ဖြစ်သည့် အခွန်ကျသင့်သော ရရန်ပိုင်ခွင့် တစ်ခုကို ထုခွဲရောင်းချခြင်းမှ ပေါ်ပေါက်လာသည့် ယင်းပုဂ္ဂိုလ်၏ မည်သည့်အမြတ်အစွန်းမှ မဆို၊
- စသည်ဖြင့် အထက်ပါ အစီအစဉ်အတိုင်း အသားတင်အနှုံးကို အပြည့်အဝ နုတ်ယူပြီးသည်အထိ ဆောင်ရွက်နိုင်သည်။ သို့ရာတွင် အသားတင်အနှုံးကို ယင်းအသားတင်အနှုံးပေါ်ပေါက်သည့် အခွန်နှစ် ကုန်ဆုံးပြီးနောက် အခွန်နှစ် ငါးနှစ်ထက် ပိုမို၍ ဆက်လက် သယ်ဆောင်နိုင်ခြင်း မရှိစေရ။
- (ဃ) ဤဥပဒေနှင့် မဆန့်ကျင်စေဘဲ ပုဂ္ဂိုလ်တစ်ဦးသည် အခွန်နှစ်တစ်နှစ်အတွက် ရင်းနှီးမြှုပ်နှံမှုမှ အသားတင်အနှုံးပေါ်ပေါက်ခဲ့လျှင် ယင်းအသားတင်အနှုံးပမာဏကို ယင်းနှစ်အတွင်း အောက်ပါအစီအစဉ်အတိုင်း နုတ်ပယ်နိုင်သည်-
- (၁) ပထမဦးစွာ ထိုနှစ်အတွက် မည်သည့်ရင်းနှီးမြှုပ်နှံမှုမှမဆို ရရှိသည့် ယင်းပုဂ္ဂိုလ်၏ မည်သည့် စည်းကြပ်ထိုက်သော ဝင်ငွေမှမဆို နှင့်
- (၂) ဒုတိယအနေဖြင့် ထိုနှစ်အတွက် ပုဒ်မ ၁၃၊ ပုဒ်မခွဲ (က) အရ အခြေပစ္စည်းမှ မြတ်စွန်းခွန် ပေးဆောင်ရန် တစ်နည်းအားဖြင့် တာဝန်ရှိမည်ဖြစ်သည့် အခွန်ကျသင့်သော ရရန်ပိုင်ခွင့် တစ်ခုကို ထုခွဲရောင်းချခြင်းမှပေါ်ပေါက်သည့် ယင်းပုဂ္ဂိုလ်၏ မည်သည့်အမြတ်အစွန်းမှ မဆို။
- (င) ပုဒ်မခွဲ(ဃ) အရ အသားတင်အနှုံးကို အပြည့်အဝ နုတ်ပယ်နိုင်ခြင်းမရှိပါက နုတ်ပယ်ခြင်းမရှိသည့် ငွေကြေးပမာဏကို ထိုပုဂ္ဂိုလ်က တစ်ဆက်တည်းဖြစ်သည့် လာမည့်အခွန်နှစ်သို့ ဆက်လက် သယ်ဆောင်နိုင်ပြီး ယင်းနှစ်တွင် အောက်ပါအစီအစဉ်အတိုင်း နုတ်ပယ်နိုင်သည်-
- (၁) ပထမဦးစွာ ထိုနှစ်အတွက် မည်သည့်ရင်းနှီးမြှုပ်နှံမှုမှမဆို ရရှိသည့် ယင်းပုဂ္ဂိုလ်၏ မည်သည့် စည်းကြပ်ထိုက်သော ဝင်ငွေမှမဆို နှင့်
- (၂) ဒုတိယအနေဖြင့် ထိုနှစ်အတွက် ပုဒ်မ ၁၃ (က) အရ အခြေပစ္စည်းမှ မြတ်စွန်းခွန် ပေးဆောင်ရန် တစ်နည်းအားဖြင့် တာဝန်ရှိမည်ဖြစ်သည့် အခွန်ကျသင့်သော ရရန်ပိုင်ခွင့် တစ်ခုကို ထုခွဲရောင်းချခြင်းမှ ပေါ်ပေါက်သည့် ယင်းပုဂ္ဂိုလ်၏ မည်သည့်အမြတ်အစွန်းမှ မဆို၊
- စသည်ဖြင့် အထက်ပါအစီအစဉ်အတိုင်း အသားတင်အနှုံးကို အပြည့်အဝ နုတ်ယူပြီးသည်အထိ ဆောင်ရွက်ရန်ဖြစ်သည်။ သို့ရာတွင် အသားတင်အနှုံးကို ယင်းအသားတင်အနှုံးပေါ်ပေါက်သည့် အခွန်နှစ် ကုန်ဆုံးပြီးနောက် အခွန်နှစ် ငါးနှစ်ထက် ပိုမို၍ ဆက်လက်သယ်ဆောင်နိုင်ခြင်း မရှိစေရ။
- (စ) ပုဂ္ဂိုလ်တစ်ဦးသည် ဤပုဒ်မအရ အခွန်နှစ် တစ်နှစ်ထက်ပိုမိုသော အသားတင်အနှုံးကို သယ်ဆောင်နုတ်ပယ်လျှင် အစောဆုံးနှစ်၏ အသားတင်အနှုံးကို ဦးစွာ နုတ်ပယ်ရမည်။
- (ဆ) ပုဒ်မခွဲ(ခ) မှ ပုဒ်မခွဲ(င) အထိတွင် မည်သို့ပင်ဆိုစေကာမူ ပုဂ္ဂိုလ်တစ်ဦးသည် အနှုံးပေါ်ပေါက်ပြီး ယင်းအနှုံးကို အမြတ်ဟု ယူဆမည်ဆိုပါက-
- (၁) လျှော့ချထားသည့်နှုန်းဖြင့် အခွန်ကောက်ခံမည်ဖြစ်လျှင် ယင်းသို့ လျှော့ချထားသည့်နှုန်းဖြင့် သို့မဟုတ် ယင်းထက်ပိုမိုလျှော့ချထားသည့်နှုန်းဖြင့် အခွန်စည်းကြပ်သည့်ဝင်ငွေကို တွက်ချက်ရာ၌သာ သို့မဟုတ် ကင်းလွတ်ခွင့်ပြုထားသည့်ဝင်ငွေကို တွက်ချက်ရာ၌သာ အဆိုပါအနှုံးကို နုတ်ပယ်ရမည် သို့မဟုတ်
- (၂) အခွန်ကင်းလွတ်ခွင့်ပြုမည်ဖြစ်လျှင် ကင်းလွတ်ခွင့်ပြုထားသည့် ဝင်ငွေကို တွက်ချက်ရာ၌သာ ယင်းအနှုံးကို နုတ်ပယ်ရမည်။

အပိုင်း (၄)

**တန်ဖိုးလျော့နိုင်သော ရရန်ပိုင်ခွင့်များနှင့် လုပ်ငန်းဆိုင်ရာ ခြပ်မဲ့ရရန်ပိုင်ခွင့်များအား
 တန်ဖိုးလျော့ခြင်း**

တန်ဖိုးလျော့ခြင်းဆိုင်ရာ အခြေခံမူများ

- ၂၆။ (က) ဤပုဒ်မနှင့် မဆန့်ကျင်စေဘဲ ပုဂ္ဂိုလ်တစ်ဦး၏ လုပ်ငန်းရှိ တန်ဖိုးလျော့နိုင်သော ရရန်ပိုင်ခွင့်များနှင့် လုပ်ငန်းဆိုင်ရာ ခြပ်မဲ့ရရန်ပိုင်ခွင့်များသည် အခွန်နှစ်တစ်နှစ်အတွင်း ယင်းလုပ်ငန်း၏ စည်းကြပ်ထိုက်သော ဝင်ငွေရရှိရန် အသုံးပြုဆောင်ရွက်ခြင်းကြောင့် တန်ဖိုးကျဆင်းသွားလျှင် ယင်းပုဂ္ဂိုလ်အား ယင်းအခွန်နှစ်အတွက် ထိုငွေကြေးပမာဏကို နုတ်ပယ်ခွင့်ပြုသည်။
- (ခ) ပုဒ်မခွဲ (ဃ) နှင့် မဆန့်ကျင်စေဘဲ ပုဂ္ဂိုလ်တစ်ဦးသည် ပုဒ်မခွဲ (က) အရ ခွင့်ပြုထားသည့် တန်ဖိုးလျော့ခြင်းအတွက် နုတ်ပယ်နိုင်သည့်ပမာဏကို ပုဒ်မ ၂၇ အရ မျဉ်းပြောင်းစနစ် (straight-line method) ဖြင့် ဖြစ်စေ၊ ပုဒ်မ ၂၈ အရ လက်ကျန် တဖြည်းဖြည်း လျော့ကျသည့် စနစ် (diminishing value method) ဖြင့်ဖြစ်စေ သတ်မှတ်နိုင်ပြီး ယင်းသို့ဆောင်ရွက်ရာတွင် ထိုပုဂ္ဂိုလ်သည် ယင်း၏ ဘဏ္ဍာရေးဆိုင်ရာ စာရင်းများတွင် တန်ဖိုးလျော့ခြင်းဆိုင်ရာ စနစ်တစ်မျိုးတည်းကိုသာ အသုံးပြုခဲ့ရမည်။
- (ဂ) ပုဂ္ဂိုလ်တစ်ဦးသည် တန်ဖိုးလျော့နိုင်သော ရရန်ပိုင်ခွင့်များကို ပိုင်ဆိုင်သည့် ကာလ တစ်လျှောက်လုံးတွင် ယင်းတို့အတွက် တစ်မျိုးတည်းသော တန်ဖိုးလျော့ခြင်းစနစ်ကို အသုံးပြုရမည်။
- (ဃ) လုပ်ငန်းဆိုင်ရာခြပ်မဲ့ရရန်ပိုင်ခွင့်များကို မျဉ်းပြောင်းစနစ် (straight-line method) ဖြင့်သာ တန်ဖိုးလျော့နိုင်သည်။
- (င) ပုဂ္ဂိုလ်တစ်ဦးသည် တန်ဖိုးလျော့နိုင်သည့် ရရန်ပိုင်ခွင့်တစ်ခု သို့မဟုတ် လုပ်ငန်းဆိုင်ရာ ခြပ်မဲ့ရရန်ပိုင်ခွင့်တစ်ခုကို အခွန်နှစ်တစ်နှစ်အတွင်း လုပ်ငန်းတစ်ခုမှ စည်းကြပ်ထိုက်သောဝင်ငွေ ရရှိစေရန် တစ်စိတ်တစ်ပိုင်း အသုံးပြုပြီး အခြားကိစ္စအတွက် တစ်စိတ်တစ်ပိုင်း အသုံးပြုလျှင် ပုဒ်မခွဲ (က) အရ နုတ်ပယ်ခွင့်ပြုသည့် ငွေကြေးပမာဏသည် ပုဒ်မ ၂၇ သို့မဟုတ် ၂၈ အရ တွက်ချက်ရရှိသည့် ငွေကြေးပမာဏအနက်မှ ယင်းလုပ်ငန်း၏ စည်းကြပ်ထိုက်သော ဝင်ငွေ ရရှိရန် ဆောင်ရွက်ခြင်းနှင့် ဆက်စပ်နေသည့် အချိုးကျပမာဏဖြစ်သည်။
- (စ) ပုဂ္ဂိုလ်တစ်ဦးသည် လုပ်ငန်းတစ်ခုမှ စည်းကြပ်ထိုက်သောဝင်ငွေ ရရှိစေရန် ဆောင်ရွက်ရာ၌ တန်ဖိုးလျော့နိုင်သည့် ရရန်ပိုင်ခွင့်တစ်ခုကို အခွန်နှစ် တစ်နှစ်လုံးအတွက် အသုံးမပြုလျှင် ယင်းနှစ်အတွက် တန်ဖိုးလျော့ခြင်းဆိုင်ရာ နုတ်ပယ်ခွင့်ပြုသည့် ပမာဏကို အောက်ပါ ပုံသေနည်းအတိုင်း တွက်ချက်ရမည်-

$$A \times \frac{B}{C}$$

ယင်းပုံသေနည်းတွင်-

A သည် ပုဒ်မခွဲ (င) ကို ထည့်သွင်းစဉ်းစားလျက် ပုဒ်မ ၂၇ သို့မဟုတ် ၂၈ အရ တွက်ချက်ထားသည့် တန်ဖိုးလျော့ခြင်းဆိုင်ရာ နုတ်ပယ်ခွင့်ပြုသည့်ပမာဏဖြစ်သည်။ B သည် လုပ်ငန်းတစ်ရပ်မှ ဝင်ငွေရရှိအောင် ဆောင်ရွက်ရာ၌ ယင်းအခွန်နှစ်အတွင်း ရရန်ပိုင်ခွင့်ကို အသုံးပြုသည့် ရက်အရေအတွက်ဖြစ်သည်။

C သည် ယင်းအခွန်နှစ်အတွင်းရှိ ရက်အရေအတွက်ဖြစ်သည်။

မျဉ်းပြောင်းစနစ်ဖြင့် တန်ဖိုးလျော့ခြင်း (Straight-line depreciation)

- ၂၇။ (က) ပုဒ်မ ၂၆၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မခွဲ (စ) တို့နှင့် မဆန့်ကျင်စေဘဲ တန်ဖိုးလျော့နိုင်သည့် ရရန်ပိုင်ခွင့် သို့မဟုတ် လုပ်ငန်းဆိုင်ရာ ခြပ်မဲ့ရရန်ပိုင်ခွင့်နှင့်စပ်လျဉ်း၍ ပုဂ္ဂိုလ်တစ်ဦးအား အခွန်နှစ်တစ်နှစ်အတွက် နုတ်ပယ်ခွင့်ပြုသည့်ပမာဏကို မျဉ်းပြောင်းစနစ် (straight-line method) အရ တွက်ချက်ရာတွင် ရရန်ပိုင်ခွင့်၏ ကုန်ကျစရိတ်ကို ဇယား (၄) တွင် သတ်မှတ်ထားသည့် နှုန်းဖြင့် မြှောက်ရမည်။

- (ခ) လက်ရှိအခွန်နှစ်နှင့် ယခင်အခွန်နှစ်များအားလုံးအတွက် ဤပုဒ်မက သက်ရောက်သည့် တန်ဖိုးလျော့နိုင်သော ရရန်ပိုင်ခွင့် သို့မဟုတ် လုပ်ငန်းဆိုင်ရာ ဖြစ်ပေါ်ရန်ပိုင်ခွင့် တစ်ခုနှင့်စပ်လျဉ်း၍ ပုဂ္ဂိုလ်တစ်ဦးအား နုတ်ပယ်ခွင့်ပြုသည့် စုစုပေါင်းပမာဏ သို့မဟုတ် ပုဒ်မ ၂၆၊ ပုဒ်မခွဲ (င) ကို ကျင့်သုံးခြင်းမပြုပါက ခွင့်ပြုမည်ဖြစ်သော စုစုပေါင်းပမာဏသည် ယင်းရရန်ပိုင်ခွင့်၏ ကုန်ကျစရိတ်ထက် မကျော်လွန်စေရ။

လက်ကျန်တန်ဖိုးလျော့ကျသည့်စနစ်ဖြင့် တန်ဖိုးလျော့ခြင်း (Diminishing value depreciation)

- ၂၈။ (က) ပုဒ်မ ၂၆၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မခွဲ (စ) တို့နှင့် မဆန့်ကျင်စေဘဲ တန်ဖိုးလျော့နိုင်သည့် ရရန်ပိုင်ခွင့်တစ်ခုနှင့်စပ်လျဉ်း၍ ပုဂ္ဂိုလ်တစ်ဦးအား အခွန်နှစ်တစ်နှစ်အတွက် နုတ်ပယ်ခွင့် ပြုသည့် ပမာဏကို လက်ကျန်တန်ဖိုးလျော့ကျသည့်စနစ် (Diminishing value method) အရ တွက်ချက်ရာတွင် ယင်းနှစ်အတွင်းရှိသည့် ရရန်ပိုင်ခွင့်၏ စာရင်းအရ လက်ကျန်တန်ဖိုးကို ဇယား (၄) တွင် သတ်မှတ်ထားသည့်နှုန်းဖြင့် မြှောက်ရမည်။
- (ခ) ဤပုဒ်မအရ အခွန်နှစ်တစ်နှစ် ကုန်ဆုံးချိန်တွင် တန်ဖိုးလျော့လိုက်သည့် တန်ဖိုးလျော့နိုင်သော ရရန်ပိုင်ခွင့်တစ်ခု၏ စာရင်းအရ လက်ကျန်တန်ဖိုးသည် ကျပ် ၅ သိန်း အောက် လျော့နည်းပါက-
- (၁) ရရန်ပိုင်ခွင့်၏ စာရင်းအရ လက်ကျန်တန်ဖိုး၏ တန်ဖိုးလျော့ခြင်း မပြုရသေးသည့် ငွေကြေး ပမာဏကို ယင်းနှစ်အတွက် တန်ဖိုးလျော့ခြင်းဆိုင်ရာ နုတ်ပယ်ခွင့်ပြုသည့် ပမာဏတွင် ပေါင်းထည့်ရမည်။ သို့ရာတွင် ယင်းရရန်ပိုင်ခွင့်ကို ယင်းလုပ်ငန်းမှ စည်းကြပ်ထိုက်သော ဝင်ငွေရရှိရန် ဆောင်ရွက်ရာ၌ အသုံးပြုခဲ့သည့် အတိုင်းအတာအထိသာ ပေါင်းထည့်ရမည်။ ထို့ပြင်
- (၂) ယင်းရရန်ပိုင်ခွင့်ကို အပြည့်အဝ တန်ဖိုးလျော့ပြီးဖြစ်သည်ဟု မှတ်ယူရမည်။

တန်ဖိုးလျော့နိုင်သည့် ရရန်ပိုင်ခွင့် သို့မဟုတ် လုပ်ငန်းဆိုင်ရာ ဖြစ်ပေါ်ရန်ပိုင်ခွင့်ကို ထုခွဲရောင်းချခြင်း

- ၂၉။ (က) ပုဂ္ဂိုလ်တစ်ဦးသည် တန်ဖိုးလျော့နိုင်သည့် ရရန်ပိုင်ခွင့် သို့မဟုတ် လုပ်ငန်းဆိုင်ရာ ဖြစ်ပေါ်ရန်ပိုင်ခွင့် တစ်ခုကို အခွန်နှစ်တစ်နှစ်အတွင်း ထုခွဲရောင်းချလျှင် ယင်းနှစ်အတွက် တန်ဖိုးလျော့ခြင်းဆိုင်ရာ နုတ်ပယ်မှုကို ခွင့်မပြုရ။
- (ခ) ပုဂ္ဂိုလ်တစ်ဦးသည် တစ်စိတ်တစ်ပိုင်းအားဖြင့် လုပ်ငန်းတစ်ခုမှ ဝင်ငွေရရှိရန်နှင့် တစ်စိတ်တစ်ပိုင်းအားဖြင့် အခြားကိစ္စရပ်အတွက် အသုံးပြုခဲ့သည့် တန်ဖိုးလျော့နိုင်သည့် ရရန်ပိုင်ခွင့် သို့မဟုတ် လုပ်ငန်းဆိုင်ရာ ဖြစ်ပေါ်ရန်ပိုင်ခွင့်တစ်ခုကို အခွန်နှစ်တစ်နှစ်အတွင်း ထုခွဲရောင်းချခဲ့လျှင် ပုဒ်မ ၁၇၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄) သို့မဟုတ် ပုဒ်မ ၂၀၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၃) နှင့် အကျုံးဝင်သည့် ထုခွဲရောင်းချမှုမှ အမြတ်အစွန်း သို့မဟုတ် အရှုံးပမာဏသည် ယင်းလုပ်ငန်းမှ စည်းကြပ်ထိုက်သော ဝင်ငွေရရှိရန် ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်းသည့် အမြတ်အစွန်း သို့မဟုတ် အရှုံး၏ အချိုးကျအစိတ်အပိုင်းဖြစ်သည်။

ပြင်ဆင်ခြင်းများနှင့်တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်းများ

- ၃၀။ (က) ပုဒ်မ ၂၀၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲ (၄) အရ ခွင့်ပြုသည့် နုတ်ပယ်မှု ငွေကြေးပမာဏသည် အခွန်နှစ် ကုန်ဆုံးချိန်တွင်ရှိသည့် ရရန်ပိုင်ခွင့်၏ စာရင်းအရလက်ကျန်တန်ဖိုး၏ ၂၀ ရာခိုင်နှုန်းထက် မပိုစေရ။
- (ခ) ပုဒ်မခွဲ (က) ပါပြဋ္ဌာန်းချက်ထက် ပိုမိုသည့်ငွေကြေးပမာဏကို ယင်းအခွန်နှစ် ကုန်ဆုံးချိန်တွင် ရှိသည့် ရရန်ပိုင်ခွင့်၏ စာရင်းအရလက်ကျန်တန်ဖိုးတွင် ပေါင်းထည့်ရမည်။

အပိုင်း (၅)

လူပုဂ္ဂိုလ်ဆိုင်ရာ ခွင့်ပြုငွေများ (Personal Allowances)

လူပုဂ္ဂိုလ်ဆိုင်ရာ ခွင့်ပြုငွေများ

- ၃၁။ (က) ဤပုဒ်မနှင့်မဆန့်ကျင်စေဘဲ ပြည်တွင်းနေ တစ်ဦးချင်းပုဂ္ဂိုလ်တစ်ဦးအား အခွန်နှစ်တစ်နှစ်အတွက် ဇယား (၅) နှင့်အညီ တွက်ချက်ထားသည့် အောက်ပါ လူပုဂ္ဂိုလ်ဆိုင်ရာ ခွင့်ပြုငွေများကို ခွင့်ပြုရမည်-
- (၁) အခြေခံခွင့်ပြုငွေ၊
 - (၂) အိမ်ထောင်ဖက်အတွက် ခွင့်ပြုငွေ၊
 - (၃) သား၊ သမီးအတွက် ခွင့်ပြုငွေ၊
 - (၄) အတူနေမိဘအတွက် ခွင့်ပြုငွေ၊
 - (၅) လူမှုဖူလုံရေးထည့်ဝင်ငွေ၊
 - (၆) ယင်းတစ်ဦးချင်းပုဂ္ဂိုလ်နှင့် အိမ်ထောင်ဖက်၏ အသက်အာမခံပရီမီယံကြေးထည့်ဝင်ငွေ၊
 - (၇) ပင်စင်ရန်ပုံငွေသို့ ထည့်ဝင်ငွေ။
- (ခ) ပြည်တွင်းနေ တစ်ဦးချင်းပုဂ္ဂိုလ်တစ်ဦးက အခွန်နှစ်တစ်နှစ်အတွင်း အခွန်စည်းကြပ်ရန်ဝင်ငွေမှ နုတ်ပယ်နိုင်သည့် လူပုဂ္ဂိုလ်ဆိုင်ရာ ခွင့်ပြုငွေစုစုပေါင်းသည် ဤပုဒ်မကို လျစ်လျူရှုလျက် ဤဥပဒေအရ တွက်ချက်ထားသော ယင်းပြည်တွင်းနေ တစ်ဦးချင်းပုဂ္ဂိုလ်၏ ယင်းအခွန်နှစ်တစ်နှစ်အတွက် အခွန်စည်းကြပ်ရန်ဝင်ငွေကို ကျော်လွန်ခြင်း မရှိစေရ။

အပိုင်း (၆)

အခွန်ဆိုင်ရာစာရင်း

စာရင်းနှစ်

- ၃၂။ (က) ကုမ္ပဏီတစ်ခု၏ စာရင်းနှစ်သည် ယင်းကုမ္ပဏီ၏ ဘဏ္ဍာရေးစာရင်းများကို နှစ်စဉ် လက်ကျန် ရှင်းတမ်းရေးဆွဲသည့် ရက်စွဲတွင် ကုန်ဆုံးသည့် ၁၂ လတာကာလ ဖြစ်သည်။
- (ခ) ကုမ္ပဏီတစ်ခုသည် အခွန်ကိစ္စရပ်အလို့ငှာ စာရင်းနှစ်ပြောင်းလဲလိုပါက ညွှန်ကြားရေးမှူးချုပ်ထံ ကြိုတင်လျှောက်ထားရမည်ဖြစ်ပြီး ညွှန်ကြားရေးမှူးချုပ်၏ စာဖြင့် ခွင့်ပြုချက်မရရှိပါက ယင်း၏ စာရင်းနှစ်ကို ပြောင်းလဲနိုင်ခြင်း မရှိစေရ။ ထို့အပြင် ညွှန်ကြားရေးမှူးချုပ်ထံမှ ကြိုတင်ခွင့်ပြုချက်နှင့် အတူ ပူးတွဲပါရှိသည့် လိုက်နာဆောင်ရွက်ရမည့် အခြေအနေများရှိပါက ယင်းအခြေအနေများကို လိုက်နာဆောင်ရွက်ရမည်။
- (ဂ) ယင်းကုမ္ပဏီသည် ခွင့်ပြုချက်နှင့်အတူ ပူးတွဲပါရှိသည့် အခြေအနေတစ်ရပ်ရပ်ကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ပါက ညွှန်ကြားရေးမှူးချုပ်သည် ပုဒ်မခွဲ (ခ) ပါ ခွင့်ပြုချက်တစ်ရပ်ကို စာဖြင့်အသိပေးအကြောင်းကြားလျက် ပြန်လည် ရုပ်သိမ်းနိုင်သည်။
- (ဃ) ပုဒ်မခွဲ (ခ) သို့မဟုတ် ပုဒ်မခွဲ (ဂ) ကို ကျင့်သုံးခြင်းဖြင့် ကုမ္ပဏီတစ်ခု၏ စာရင်းနှစ် ပြောင်းလဲ သွားသည့်အခါ ပြောင်းလဲမှုမတိုင်မီ နောက်ဆုံးစာရင်းနှစ်အပြည့်နှင့် စာရင်းနှစ်အသစ် စတင်သည့် နေ့ရက်တို့အကြားကာလကို ဤဥပဒေ၏ ရည်ရွယ်ချက်များအလို့ငှာ သီးသန့် စာရင်းနှစ်တစ်နှစ် အဖြစ် မှတ်ယူရမည်။
- (င) တရားဝင်ရပ်တည်မှုရှိသည့်ပုဂ္ဂိုလ်တစ်ဦး၏ စာရင်းနှစ်သည် ဘဏ္ဍာရေးနှစ်နှင့် ထပ်တူမကျလျှင် ထိုစာရင်းနှစ်အတွက် အကျုံးဝင်သည့်ဥပဒေသည် ထိုစာရင်းနှစ်အတွင်း ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွက် အကျုံးဝင်သည့် ဥပဒေဖြစ်သည်။

အခွန်ဆိုင်ရာ စာရင်းထိန်းသိမ်းထားရှိမှု နည်းလမ်း

- ၃၃။ (က) ဤဥပဒေနှင့်မဆန့်ကျင်စေဘဲ ပုဂ္ဂိုလ်တစ်ဦး၏ အခွန်နှစ်တစ်နှစ်အတွက် အခွန်စည်းကြပ်ရန် ဝင်ငွေကို ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများနှင့်အညီ တွက်ချက်ရမည်။
- (ခ) အလုပ်ရှင်တစ်ဦးနှင့် ဝန်ထမ်းတစ်ဦးတို့သည် အလုပ်ရှင်က ပေးချေပြီး ဝန်ထမ်းကရရှိသည့် အလုပ်အကိုင်မှဝင်ငွေအတွက် ငွေသားစီးဆင်းမှုအခြေခံ (cash basis) ဖြင့် စာရင်းထိန်းသိမ်း ထားရှိရမည်။
- (ဂ) ပုဒ်မခွဲ (ခ) နှင့် ပုဒ်မ ၄၁ တို့နှင့်မဆန့်ကျင်စေဘဲ အောက်ပါပုဂ္ဂိုလ်များသည် စည်းကြပ် ထိုက်သောဝင်ငွေ၊ အသုံးစရိတ်များနှင့် အရှုံးများအတွက် စေ့ရောက်မှုအခြေခံ (accrual basis) ဖြင့် စာရင်းထိန်းသိမ်းထားရှိရမည်-
- (၁) တရားဝင်ရပ်တည်မှုရှိသည့် ပုဂ္ဂိုလ်၊
- (၂) ကုန်သွယ်လုပ်ငန်းခွန် သို့မဟုတ် အထူးကုန်စည်ခွန်အတွက် ငွေတောင်းခံလွှာအခြေခံဖြင့် စာရင်းထိန်းသိမ်းထားရှိသည့် တစ်ဦးချင်းပုဂ္ဂိုလ်၊
- (၃) လုပ်ငန်းမှ စည်းကြပ်ထိုက်သော ဝင်ငွေကို ကျပ်သိန်း ၁၀၀၀ ထက် ကျော်လွန်ရရှိသည့် တစ်ဦးချင်းပုဂ္ဂိုလ်၊
- (၄) စည်းမျဉ်းများဖြင့် သတ်မှတ်သည့် အခြားပုဂ္ဂိုလ်အမျိုးအစားများ။
- (ဃ) ပုဒ်မခွဲ (ခ) နှင့် ပုဒ်မခွဲ (ဂ) တို့နှင့် အကျုံးမဝင်သည့် တစ်ဦးချင်းပုဂ္ဂိုလ်သည် စည်းကြပ် ထိုက်သောဝင်ငွေ၊ အသုံးစရိတ်များနှင့် အရှုံးများအတွက် ငွေသားစီးဆင်းမှုအခြေခံဖြင့် ဖြစ်စေ၊ စေ့ရောက်မှုအခြေခံဖြင့်ဖြစ်စေ စာရင်းထိန်းသိမ်းထားရှိနိုင်သည်။ သို့ရာတွင် ယင်းသို့ထားရှိရာ၌ စည်းကြပ်ထိုက်သောဝင်ငွေနှင့် အသုံးစရိတ်များနှင့် အရှုံးများအားလုံးအတွက် အခြေခံစနစ် တစ်ခုတည်းကိုသာ အသုံးပြုရမည်။
- (င) ဘဏ်များနှင့် အာမခံလုပ်ငန်းကုမ္ပဏီများအတွက် အခွန်ဆိုင်ရာစာရင်းထိန်းသိမ်းထားရှိမှု နည်းလမ်းများကို စည်းမျဉ်းများထုတ်ပြန်၍ သတ်မှတ်နိုင်သည်။
- (စ) ပုဒ်မခွဲ (ဆ) နှင့် မဆန့်ကျင်စေဘဲ ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများ ဆိုသည်မှာ အောက်ပါတို့ကိုဆိုသည်-
- (၁) ယင်းတို့၏ ဘဏ္ဍာရေးစာရင်းများကို နိုင်ငံတကာစာရင်းကိုင်များ အသင်းချုပ်က အတည်ပြု ထားသော အစီရင်ခံခြင်းဆိုင်ရာ စံများနှင့်အညီ ပြုစုရန် လိုအပ်သည့် နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာ၊ အဖွဲ့အစည်းများဖြစ်ပါက ဤဥပဒေအရ ဖြစ်စေ၊ စည်းမျဉ်းများဖြင့်ဖြစ်စေ ပြင်ဆင်နိုင်သည့် ယင်းစံသတ်မှတ်ချက်များ၊
- (၂) ယင်းတို့၏ ဘဏ္ဍာရေးစာရင်းများကို နိုင်ငံတကာ ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများနှင့်အညီ ပြုစုသည့် တရားဝင်ရပ်တည်မှုရှိသည့် ပုဂ္ဂိုလ်ဖြစ်ပါက ဤဥပဒေအရဖြစ်စေ၊ စည်းမျဉ်း များဖြင့်ဖြစ်စေ ပြင်ဆင်နိုင်သည့် ယင်းစံသတ်မှတ်ချက်များ၊
- (၃) အခြားမည်သည့်ပုဂ္ဂိုလ်အတွက်မဆို ဤဥပဒေအရဖြစ်စေ၊ စည်းမျဉ်းများဖြင့်ဖြစ်စေ ပြင်ဆင်နိုင်သည့် နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာစံများ သို့မဟုတ် မြန်မာနိုင်ငံတွင် ယေဘုယျအားဖြင့် လက်ခံထားသည့် အခြားစာရင်းကိုင်ပညာရပ်ဆိုင်ရာ စံသတ်မှတ်ချက်များ။
- (ဆ) ပုဒ်မခွဲ (စ) တွင် ဖော်ပြထားသည့် စံများနှင့်ပတ်သက်၍ ပြဌာန်းထားခြင်းမရှိသည့် သို့မဟုတ် လုံလောက်စွာ ပြဌာန်းထားခြင်းမရှိသည့် မည်သည့်ကိစ္စရပ်အတွက်မဆို ဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာစံများ ဆိုသည်မှာ မြန်မာနိုင်ငံတွင် ယေဘုယျအားဖြင့် လက်ခံထားပြီး ဤဥပဒေအရဖြစ်စေ၊ စည်းမျဉ်းများဖြင့်ဖြစ်စေ ပြင်ဆင်နိုင်သည့်စံများ သို့မဟုတ် စာရင်းကိုင် ပညာရပ်ဆိုင်ရာမူဝါဒများ သို့မဟုတ် အခြေခံမူများကို ဆိုသည်။

ငွေသားစီးဆင်းမှုအခြေခံ စာရင်းထိန်းသိမ်းထားရှိမှုနည်းလမ်း (Cash basis accounting)

၃၄။ ဝင်ငွေခွန်အတွက် ငွေသားစီးဆင်းမှုအခြေခံ စာရင်းထိန်းသိမ်းထားရှိမှုနည်းလမ်းဖြင့် စာရင်းထိန်းသိမ်းထားရှိသည့် ပုဂ္ဂိုလ်တစ်ဦးသည် ယင်းပုဂ္ဂိုလ်က ငွေကြေးပမာဏတစ်ရပ်ကို ရရှိသည့်အခါ ရရှိမှုပေါ်ပေါက်ပြီး ယင်းပုဂ္ဂိုလ်က ငွေကြေးပမာဏတစ်ရပ်ကို ပေးချေသည့်အခါ အသုံးစရိတ်ပေါ်ပေါက်သည်။

စေ့ရောက်မှုအခြေခံ စာရင်းထိန်းသိမ်းထားရှိမှု နည်းလမ်း (Accrual basis accounting)

၃၅။ (က) ဝင်ငွေခွန်အတွက် စေ့ရောက်မှုအခြေခံ စာရင်းထိန်းသိမ်းထားရှိမှု နည်းလမ်းဖြင့် စာရင်းထိန်းသိမ်းထားရှိသည့် ပုဂ္ဂိုလ်တစ်ဦးသည် ယင်းပုဂ္ဂိုလ်က ငွေကြေးပမာဏတစ်ရပ် ရရန်ရှိသည့်အခါ ရရှိမှုပေါ်ပေါက်ပြီး ယင်းပုဂ္ဂိုလ်က ငွေကြေးပမာဏတစ်ရပ် ပေးရန်ရှိသည့်အခါ အသုံးစရိတ်ပေါ်ပေါက်သည်။

(ခ) ပုဒ်မခွဲ (က) ၏ ရည်ရွယ်ချက်များအလို့ငှာ ပေးရန်တာဝန်တစ်ရပ်ကို ဖြည့်ဆည်းပေးရမည့် အချိန်အား ရွှေ့ဆိုင်းလိုက်စေကာမူ သို့မဟုတ် ယင်းငွေကြေးပမာဏကို အရစ်ကျပေးစေကာမူ ပုဂ္ဂိုလ်တစ်ဦးက ငွေကြေးပမာဏတစ်ရပ်ကို ရရှိပိုင်ခွင့်ရှိလာသည့်အချိန်တွင် ယင်းပုဂ္ဂိုလ်အား ပေးရန်တာဝန် ပေါ်ပေါက်သည်။

ကြွေးဆုံးများ

၃၆။ (က) အောက်ပါအခြေအနေများနှင့်ကိုက်ညီပါက ပုဂ္ဂိုလ်တစ်ဦးကို အခွန်နှစ်တစ်နှစ်အတွက် ယင်းပုဂ္ဂိုလ်၏ လုပ်ငန်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုမှ စည်းကြပ်ထိုက်သော ဝင်ငွေမှ ကြွေးဆုံးကို နုတ်ပယ်ခွင့်ပြုသည်-

(၁) ယင်းကြွေးမြီပမာဏသည်-

(ကက) ယင်းပုဂ္ဂိုလ်၏ လုပ်ငန်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုမှ စည်းကြပ်ထိုက်သော ဝင်ငွေတွင် ယခင်က ထည့်သွင်းထားခဲ့ခြင်း၊ သို့မဟုတ်

(ခခ) စည်းကြပ်ထိုက်သော ဝင်ငွေရရှိရန် ငွေချေးသည့်လုပ်ငန်းကို ပုံမှန်ဆောင်ရွက်သည့် အနေဖြင့် ယင်းပုဂ္ဂိုလ်က ချေးငှားလိုက်သည့် ငွေကြေးဖြစ်ခြင်း၊

(၂) ယင်းကြွေးမြီ သို့မဟုတ် ကြွေးမြီ၏ အစိတ်အပိုင်းကို ယင်းပုဂ္ဂိုလ်၏ ထိုအခွန်နှစ်အတွက် ဘဏ္ဍာရေးစာရင်းများတွင် ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများနှင့်အညီ ပယ်ဖျက်ခြင်း၊

(၃) ယင်းပုဂ္ဂိုလ်သည် ပေးချေမှုကိုရရှိရန် လုပ်သင့်လုပ်ထိုက်သည့် ဆောင်ရွက်ချက်များ လုပ်ဆောင်ခဲ့ပြီး ကြွေးမြီကို ပြန်လည်ရရှိနိုင်ခြင်းမရှိဟု ကျိုးကြောင်းဆီလျော်စွာ ယုံကြည်ခြင်း။

(ခ) ဤပုဒ်မအရ ပုဂ္ဂိုလ်တစ်ဦးကို အခွန်နှစ်တစ်နှစ်အတွက် နုတ်ပယ်ခွင့်ပြုလိုက်သည့် ငွေကြေးပမာဏသည် ယင်းပုဂ္ဂိုလ်၏ ယင်းနှစ်အတွက် ဘဏ္ဍာရေးစာရင်းများမှ ပယ်ဖျက်လိုက်သည့် ကြွေးမြီပမာဏကို ကျော်လွန်ခြင်းမရှိစေရ။

လျော်ကြေးပေးခြင်းနှင့် ပြန်လည်ရရှိစေခြင်းအတွက် ပေးချေမှုများ

၃၇။ (က) ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦး၏ တွဲဖက်လုပ်ကိုင်သူတစ်ဦးသည် ငွေကြေးပမာဏတစ်ရပ်ကို အောက်ပါတစ်ခုခုအတွက် လျော်ကြေးအဖြစ် ရရှိခဲ့လျှင် ပုဒ်မခွဲ (ခ) သည် အကျိုးသက်ရောက်စေရမည်-

(၁) ယင်းပုဂ္ဂိုလ်က ရရှိရန် မျှော်လင့်ထားသည့် သို့မဟုတ် ယင်းပုဂ္ဂိုလ် ရရှိလိမ့်မည်ဟု မျှော်လင့်ထားသည့် ဝင်ငွေ သို့မဟုတ် ဝင်ငွေကို တွက်ချက်ရာ၌ ထည့်သွင်းရန် ငွေကြေးပမာဏတစ်ရပ်ကို ပြန်လည်ရရှိခြင်း၊

(၂) ဝင်ငွေကို တွက်ချက်ရာ၌ ယင်းပုဂ္ဂိုလ်က ကျခံခဲ့သည့် သို့မဟုတ် ယင်းပုဂ္ဂိုလ်က ကျခံရန် မျှော်လင့်ထားသည့် သို့မဟုတ် ယင်းပုဂ္ဂိုလ်မှ ကျခံလိမ့်မည်ဟု မျှော်လင့်ထားသည့် အရှုံး သို့မဟုတ် နုတ်ပယ်ရန် ငွေကြေးပမာဏတစ်ရပ်။

- (ခ) ပုဒ်မ ၁၅၊ ပုဒ်မခွဲ (ဂ) နှင့် မဆန့်ကျင်စေဘဲ လျော်ကြေးငွေပမာဏကို ယင်းပုဂ္ဂိုလ်၏ ဝင်ငွေတွက်ချက်ရာ၌ ထည့်သွင်းရမည်ဖြစ်ပြီး ယင်းငွေကြေး၏ သဘောသဘာဝသည် ပေးလျော်သည့် မူလငွေကြေးပမာဏ၏ သဘောသဘာဝအတိုင်း ဖြစ်သည်။

ရောင်းဝယ်ရန် ကုန်စည်များ

- ၃၈။ (က) အခွန်နှစ်တစ်နှစ်အတွင်း ရောင်းချခဲ့သည့် ရောင်းဝယ်ရန် ကုန်စည်များ၏ ကုန်ကျစရိတ်များအတွက် ပုဂ္ဂိုလ်တစ်ဦးအား ယင်းလုပ်ငန်း၏စည်းကြပ်ထိုက်သောဝင်ငွေမှ ယင်းအခွန်နှစ်အတွက် နုတ်ပယ်ခွင့်ပြုသည့် ငွေကြေးပမာဏကို အောက်ပါပုံသေနည်းအတိုင်း တွက်ချက်ရမည်-

$$(A+B) - C$$

ယင်းတွင်-

A သည် ယင်းနှစ်အတွက် လုပ်ငန်း၏ ရောင်းဝယ်ရန်ကုန်စည်များ၏ စာရင်းဖွင့်တန်ဖိုး၊

B သည် ထိုပုဂ္ဂိုလ်က ယင်းနှစ်အတွင်း ကျခံခဲ့ရပြီး လုပ်ငန်း၏ ရောင်းဝယ်ရန် ကုန်စည်များ၏ ကုန်ကျစရိတ်တွင် ပါဝင်သည့် စရိတ်များ၊

C သည် ယင်းနှစ်အတွက် လုပ်ငန်း၏ ရောင်းဝယ်ရန်ကုန်စည်များ၏ စာရင်းပိတ်တန်ဖိုးဖြစ်သည်။

- (ခ) အခွန်နှစ်တစ်နှစ်အတွက် လုပ်ငန်းတစ်ခု၏ ရောင်းဝယ်ရန်ကုန်စည်များ၏ စာရင်းဖွင့်တန်ဖိုးမှာ အောက်ပါအတိုင်းဖြစ်သည်-

(၁) လုပ်ငန်း၏ ရောင်းဝယ်ရန်ကုန်စည်၏ ယခင်အခွန်နှစ်က စာရင်းပိတ်တန်ဖိုး၊ သို့မဟုတ်

(၂) ထိုပုဂ္ဂိုလ်သည် လုပ်ငန်းကို ယင်းနှစ်အတွင်း စတင်ခဲ့ပါက လုပ်ငန်းမစတင်မီ ယင်းပုဂ္ဂိုလ်က ရယူခဲ့သည့် ရောင်းဝယ်ရန်ကုန်စည်များ၏ ကုန်ကျစရိတ်။

- (ဂ) ပုဂ္ဂိုလ်တစ်ဦး၏ အခွန်နှစ်တစ်နှစ်အတွင်း ရောင်းဝယ်ရန်ကုန်စည်များ၏ စာရင်းပိတ်တန်ဖိုးသည် အောက်ပါနှစ်ခုအနက် နည်းရာဖြစ်သည်-

(၁) လုပ်ငန်း၏ ရောင်းဝယ်ရန်ကုန်စည်များ၏ နှစ်ကုန်ဆုံးချိန်တွင်ရှိသည့် ကုန်ကျစရိတ်၊

(၂) လုပ်ငန်း၏ ရောင်းဝယ်ရန်ကုန်စည်များ၏ နှစ်ကုန်ဆုံးချိန်တွင်ရှိသည့် ပြင်ပဈေးကွက် ပေါက်ဈေး။

- (ဃ) လုပ်ငန်းက ရယူသည့် သီးသန့်အမျိုးအစား ရောင်းဝယ်ရန် ကုန်စည်များ၏ ကုန်ကျစရိတ် တွက်ချက်ပုံနည်းလမ်းကို စည်းမျဉ်းများဖြင့် သတ်မှတ်နိုင်သည်။

- (င) ငွေသားစီးဆင်းမှုအခြေခံ စာရင်းထိန်းသိမ်းထားရှိမှုနည်းလမ်းဖြင့် စာရင်းထိန်းသိမ်းထားရှိသည့် ပုဂ္ဂိုလ်သည် ယင်းပုဂ္ဂိုလ်၏ ရောင်းဝယ်ရန်ကုန်စည်များ၏ ကုန်ကျစရိတ်ကို တိုက်ရိုက် ကုန်ကျစရိတ်ဖြင့် တွက်ချက်သည့်နည်းလမ်း (direct-cost method) ဖြင့်ဖြစ်စေ၊ စုစုပေါင်း ကုန်ကျစရိတ် တွက်ချက်သည့်နည်းလမ်း (absorbtion-cost method) ဖြင့် ဖြစ်စေ တွက်ချက် နိုင်ပြီး စေ့ရောက်မှုအခြေခံ စာရင်းထိန်းသိမ်းထားရှိမှုနည်းလမ်းဖြင့် စာရင်းထိန်းသိမ်းထားရှိသည့် ပုဂ္ဂိုလ်သည် ရောင်းဝယ်ရန် ကုန်စည်များ၏ ကုန်ကျစရိတ်ကို စုစုပေါင်းကုန်ကျစရိတ် တွက်ချက်သည့်နည်းလမ်း (absorbtion-cost method) ဖြင့် တွက်ချက်ရမည်။

- (စ) ရောင်းဝယ်ရန်ကုန်စည်များ၏ တစ်စုံတစ်ရာသော အမျိုးအမည်များကို အသင့်ဖော်ထုတ် သတ်မှတ်ရန် မဖြစ်နိုင်ပါက ပုဂ္ဂိုလ်တစ်ဦးသည် ယင်းရောင်းဝယ်ရန်ကုန်စည်များကို ပထမဝင် ပထမထွက်သည့်နည်းလမ်း (first-in-first-out) သို့မဟုတ် ပျမ်းမျှအလေးပေးသည့်နည်းလမ်း (weighted average) စနစ်ဖြင့် စာရင်းထိန်းသိမ်းထားရှိရမည်။

- (ဆ) ဤပုဒ်မ၏ ရည်ရွယ်ချက်များအလို့ငှာ “စုစုပေါင်းကုန်ကျစရိတ်တွက်ချက်သည့်နည်းလမ်း”၊ “တိုက်ရိုက် ကုန်ကျစရိတ်ဖြင့် တွက်ချက်သည့်နည်းလမ်း”၊ “ပထမဝင် ပထမထွက်သည့် နည်းလမ်း”၊ “ပျမ်းမျှအလေးပေးသည့်နည်းလမ်း” တို့သည် ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာ စံများအရ သတ်မှတ်သည့် အဓိပ္ပာယ်အတိုင်း ဖြစ်သည်။

ကာလရှည်ပဋိညာဉ်များ (Long- term contracts)

- ၃၉။ (က) ဝင်ငွေခွန်အတွက် စေ့ရောက်မှုအခြေခံ စာရင်းထိန်းသိမ်းထားရှိမှု နည်းလမ်းဖြင့် စာရင်း ထိန်းသိမ်းထားရှိသည့် ပုဂ္ဂိုလ်တစ်ဦးသည် အခွန်နှစ်တစ်နှစ်အတွက် ကာလရှည်ပဋိညာဉ်နှင့် အကျိုးဝင်သည့် လုပ်ငန်းဝင်ငွေနှင့် အသုံးစရိတ်ကို ပြီးစီးမှုရာခိုင်နှုန်းစနစ် (percentage-of-completion method) အပေါ် အခြေခံ၍ စာရင်းထိန်းသိမ်းထားရှိရမည်။
- (ခ) ပုဂ္ဂိုလ်တစ်ဦးက အခွန်နှစ်တစ်နှစ်အတွင်း ကာလရှည်ပဋိညာဉ်တွင် ပြီးစီးခဲ့သည့် ရာခိုင်နှုန်းကို ထိုနှစ်အတွင်း ယင်းပုဂ္ဂိုလ်က ကျခံခဲ့ရသည့် ပဋိညာဉ်နှင့် အကျိုးဝင်သည့် စုစုပေါင်း အသုံးစရိတ်နှင့် ပဋိညာဉ်စတင်သည့်အချိန်တွင် သတ်မှတ်ထားခဲ့သည့် ပဋိညာဉ်ပါ စုစုပေါင်း ခန့်မှန်းအသုံးစရိတ်တို့ကို နှိုင်းယှဉ်ခြင်းဖြင့် သတ်မှတ်ရမည်။
- (ဂ) ပုဒ်မခွဲ (ဃ) သည် အောက်ပါအခြေအနေများတွင် အကျိုးသက်ရောက်စေရမည်-
- (၁) ကာလရှည်ပဋိညာဉ်တစ်ရပ်သည် ပြီးစီးသွားပြီဖြစ်ပြီး ယင်းပုဂ္ဂိုလ်တွင် ပဋိညာဉ် အဆုံးသတ်သည့် ထိုအခွန်နှစ်အတွက် သို့မဟုတ် ယင်းထက်စောသည့် စည်းကြပ်မှုပြုလုပ်သည့် မည်သည့်နှစ် အတွက်မဆို ယင်းပဋိညာဉ်အရ ပေါ်ပေါက်သည့် နုတ်ပယ်ခွင့်မရရှိသေးသော အရှုံးတစ်ရပ် ရှိနေခြင်း၊ ထို့ပြင်
- (၂) ယင်းပုဂ္ဂိုလ်သည် ပဋိညာဉ် အဆုံးသတ်ချိန်တွင် မြန်မာနိုင်ငံ၌ လုပ်ငန်းဆောင်ရွက်မှု ရပ်ဆိုင်းခြင်း။
- (ဃ) ကာလရှည်ပဋိညာဉ်တစ်ရပ်အရ ပေါ်ပေါက်သော နုတ်ပယ်ခွင့်မရရှိသေးသည့် အရှုံးတစ်ရပ်ကို နောက်ပြန်သယ်ဆောင်နိုင်ပြီး တစ်ဆက်တည်းဖြစ်သော ယခင်အခွန်နှစ်၏ နုတ်ပယ်ခွင့် မရရှိသေးသည့် အရှုံးအဖြစ် ယူဆရမည်ဖြစ်သည်။ ထို့ပြင် ပုဂ္ဂိုလ်တစ်ဦးသည် ယင်းသို့ နောက်ပြန်သယ်ဆောင်သည့် အရှုံးတစ်ရပ်ကို အပြည့်အဝနုတ်ပယ်နိုင်ခြင်းမရှိလျှင် ယင်းသို့ နုတ်ပယ်နိုင်ခြင်းမရှိသည့် ငွေကြေးပမာဏကို တစ်ဆက်တည်းဖြစ်သည့် ယင်း၏အရှေ့နှစ်သို့ နောက်ပြန် သယ်ဆောင်နိုင်ပြီး ယင်းနှစ်တွင် နုတ်ပယ်စေရမည်။
- (င) ပုဒ်မခွဲ (ဃ) အရ နောက်ပြန်သယ်ဆောင်သည့် ငွေကြေးပမာဏကို ယင်းအရှုံးသယ်ဆောင် သွားမည့် အခွန်နှစ်အတွက် ပဋိညာဉ်အရ အမြတ်ငွေ (ပေါ်ပေါက်လျှင်) ပမာဏအထိသာ နုတ်ပယ်နိုင်သည်။
- (စ) ကာလရှည်ပဋိညာဉ်တစ်ရပ်မှ အခွန်နှစ်တစ်နှစ်အတွက် ပေါ်ပေါက်သည့် အမြတ်ငွေ သို့မဟုတ် အရှုံးကို ယင်းပဋိညာဉ်အရ ဝင်ငွေတွင် ပါဝင်သည့် ငွေကြေးပမာဏများအား ယင်းပဋိညာဉ် အရ ယင်းနှစ်အတွက် နုတ်ပယ်မှုများနှင့် နှိုင်းယှဉ်လျက် သတ်မှတ်ရမည်။
- (ဆ) ဤပုဒ်မတွင်-
- (၁) ပြီးစီးမှုရာခိုင်နှုန်းစနစ် သည် ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများအရ သတ်မှတ်သည့် အဓိပ္ပာယ်ကို ပုဒ်မခွဲ (ခ) တွင် ပြင်ဆင်ပြောင်းလဲထားသည့်အတိုင်း ဖြစ်သည်။
- (၂) ကာလရှည်ပဋိညာဉ် ဆိုသည်မှာ ပဋိညာဉ်အရ ဆောင်ရွက်သည့် လုပ်ငန်းစတင်သည့် နေ့မှ ၁၂ လအတွင်း ပြီးစီးမှုမရှိသည့် ထုတ်လုပ်မှု၊ တပ်ဆင်မှု၊ သို့မဟုတ် ဆောက်လုပ်မှု၊ သို့မဟုတ် ယင်းတို့တစ်ခုချင်းနှင့်စပ်လျဉ်း၍ ဆက်စပ်ဝန်ဆောင်မှုများ ဆောင်ရွက်ခြင်းအတွက် ပဋိညာဉ်ကို ဆိုသည်။ သို့ရာတွင် အခန်း (၅)၊ အပိုင်း (၁) နှင့် အကျိုးဝင်သည့် မည်သည့် ပဋိညာဉ်မဆို ပါဝင်ခြင်းမရှိစေရ။

ဘဏ္ဍာရေးဆိုင်ရာ ချေးငှားမှုများနှင့် အရစ်ကျစနစ်ဖြင့် ရောင်းချမှုများ (Finance leases and instalment sales)

၄၀။ (က) ဤဥပဒေသည် ဘဏ္ဍာရေးဆိုင်ရာ ချေးငှားမှု (finance lease) တစ်ရပ်အရ ငှားရမ်းသည့် သို့မဟုတ် အရစ်ကျစနစ်ဖြင့် ရောင်းချမှုပြုသည့် လုပ်ငန်းဆိုင်ရာ ရရန်ပိုင်ခွင့်များအပေါ် အောက်ပါအခြေခံများဖြင့် အကျိုးသက်ရောက်စေရမည်-

- (၁) အငှားချထားခြင်းခံရသူ သို့မဟုတ် ဝယ်ယူသူကို ရရန်ပိုင်ခွင့်၏ ပိုင်ရှင်အဖြစ် မှတ်ယူသည်၊
- (၂) အငှားချထားခြင်းခံရသူ သို့မဟုတ် ဝယ်ယူသူသည် ငှားရမ်းမှု စတင်ချိန် သို့မဟုတ် အရောင်းအဝယ် သဘောတူညီချက် ပြုလုပ်ချိန်တွင် ရရန်ပိုင်ခွင့်ကို ရယူသည်ဟု မှတ်ယူသည်၊ ထို့ပြင်
- (၃) အငှားချထားသူ သို့မဟုတ် ရောင်းချသူသည် ငှားရမ်းမှုစတင်ချိန် သို့မဟုတ် အရောင်းအဝယ် သဘောတူညီချက် ပြုလုပ်ချိန်တွင် အငှားချထားခြင်းခံရသူ သို့မဟုတ် ဝယ်ယူသူအား ချေးငွေ တစ်ရပ်ပေးအပ်လိုက်သည်ဟု မှတ်ယူပြီး ငှားရမ်းခြင်းအတွက် ပေးချေမှု သို့မဟုတ် အရစ်ကျ ပေးချေမှုတစ်ရပ်စီသည် တစ်စိတ်တစ်ပိုင်းအားဖြင့် ချေးငွေ၏ အရင်း (principal) အား ပြန်လည်ပေးဆပ်မှုဖြစ်ပြီး တစ်စိတ်တစ်ပိုင်းအားဖြင့် အတိုးပေးချေမှု ဖြစ်သည်။

(ခ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) အရ အငှားချထားခြင်းခံရသူ သို့မဟုတ် ဝယ်ယူသူက ပိုင်ဆိုင်သည်ဟု မှတ်ယူသည့် ရရန်ပိုင်ခွင့်တစ်ခု၏ ကုန်ကျစရိတ်သည် အောက်ပါတစ်ရပ်ရပ် ဖြစ်သည်-

- (၁) အငှားချထားသူနှင့် အငှားချထားခြင်းခံရသူ သို့မဟုတ် ရောင်းချသူနှင့် ဝယ်ယူသူတို့သည် တွဲဖက်လုပ်ကိုင်သူများ မဟုတ်သည့်အပြင် ငှားရမ်းမှုသဘောတူညီချက် သို့မဟုတ် အရောင်းအဝယ် သဘောတူညီချက်တွင် ရရန်ပိုင်ခွင့်၏ ကုန်ကျစရိတ် သို့မဟုတ် တန်ဖိုးအဖြစ် ငွေကြေးပမာဏတစ်ရပ်ကို ဖော်ပြထားလျှင် ယင်းငွေကြေးပမာဏ၊
- (၂) အခြားမည်သည့်ဖြစ်ရပ်တွင်မဆို ငှားရမ်းမှုစတင်ချိန် သို့မဟုတ် အရောင်းအဝယ် သဘောတူညီချက် ပြုလုပ်ချိန်တွင်ရှိသည့် ရရန်ပိုင်ခွင့်၏ ပြင်ပဈေးကွက်ပေါက်ဈေး။

(ဂ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၃) တွင် ဖော်ပြထားသည့် ချေးငွေပမာဏသည် ပုဒ်မခွဲ (ခ) အရ ရရန်ပိုင်ခွင့်၏ ကုန်ကျစရိတ်အဖြစ် သတ်မှတ်ထားသည့် ငွေကြေးပမာဏဖြစ်သည်။

(ဃ) ချေးငွေအရ ပြုလုပ်သည့် ပေးချေမှုတစ်ချင်းစီ၏ အတိုးဖြစ်သည့်အပိုင်းကို အောက်ပါ တစ်နည်းနည်းဖြင့် တွက်ချက်ရမည်-

- (၁) အငှားစာချုပ် သို့မဟုတ် အရောင်းအဝယ် သဘောတူညီချက်တွင် သွယ်ဝိုက်ပါရှိသည့် အတိုးနှုန်း (implicit interest rate) ကို ရည်ညွှန်းခြင်းဖြင့်၊
- (၂) အငှားစာချုပ် သို့မဟုတ် အရောင်းအဝယ် သဘောတူညီချက်တွင် သွယ်ဝိုက်ပါရှိသည့် အတိုးနှုန်းပါဝင်ခြင်းမရှိလျှင် အတိုးကို ခြောက်လတစ်ကြိမ် ပေါင်းထည့်သည့် ရောနှောထားသောချေးငွေအခြေခံဖြင့် (blended loan basis)။

(င) ဤပုဒ်မတွင်-

- (၁) **ရောနှောထားသည့်ချေးငွေ (blended loan)** ဆိုသည်မှာ အောက်ပါတို့နှင့်ညီညွတ်သည့် ချေးငွေကို ဆိုသည်-
 - (ကက) ချေးငှားသူက ပေးချေမှုများသည် တစ်စိတ်တစ်ပိုင်းအားဖြင့် အတိုးပေးချေမှုဖြစ်ပြီး တစ်စိတ်တစ်ပိုင်းအားဖြင့် အရင်းပြန်လည်ပေးဆပ်မှု ဖြစ်ခြင်း၊

(ခခ) အတိုးဖြစ်သည့်အပိုင်းကို ပေးချေမှုတစ်ခုစီ ပြုလုပ်ချိန်တွင် ပေးဆပ်ရန်ကျန်ရှိနေသည့် အရင်းပေါ်တွင် တွက်ချက်ခြင်းနှင့်

(ဂဂ) အတိုးနှုန်းသည် ချေးငွေ၏ သက်တမ်းတစ်လျှောက် တစ်ပြေးညီဖြစ်ခြင်း။

(၂) ဘဏ္ဍာရေးဆိုင်ရာချေးငွားမှု ဆိုသည်မှာ ဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာ စံများအရ ဘဏ္ဍာရေးဆိုင်ရာ ချေးငွားမှုတစ်ရပ်အဖြစ် မှတ်ယူပြီး ချေးငွားသူက ယင်း၏ ဘဏ္ဍာရေး စာရင်းများတွင် ယင်းအတိုင်း စာရင်းထိန်းသိမ်းထားရှိသည့် မည်သည့် ချေးငွားမှုမဆို ဖြစ်သည်။

(၃) အရစ်ကျစနစ်ဖြင့် ရောင်းချမှု ဆိုရာတွင် ပေးချေရန်ကျန်ရှိနေသည့် ရောင်းရငွေများအပေါ် ကာလအလိုက်အတိုးကို စီးပွားဖြစ် သတ်မှတ်သည့် ရောင်းချမှုမပါဝင်။

အသေးစားလုပ်ငန်းများအတွက် ရိုးရှင်းအောင်ဆောင်ရွက်ထားသည့် အခွန်စနစ်

၄၁။ (က) အသေးစားလုပ်ငန်းတစ်ခုကို ဆောင်ရွက်နေသည့် တစ်ဦးချင်းပုဂ္ဂိုလ်တစ်ဦး၏ အခွန်နှစ်တစ်နှစ် အတွက် လုပ်ငန်းမှစည်းကြပ်ထိုက်သောဝင်ငွေကို ဤဥပဒေနှင့်အညီ တွက်ချက်ရမည်ဖြစ်ပြီး အောက်ပါပြင်ဆင်ပြောင်းလဲမှုများနှင့် ဆန့်ကျင်ခြင်းမရှိစေရ-

(၁) တစ်ဦးချင်းပုဂ္ဂိုလ်တစ်ဦးသည် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ သို့မဟုတ် အထူးကုန်စည်ခွန် ဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန် သို့မဟုတ် အထူးကုန်စည်ခွန်အတွက် ငွေတောင်းခံလွှာ အခြေခံဖြင့် စာရင်းထိန်းသိမ်းထားရှိရန် တာဝန်မရှိလျှင် ယင်းတစ်ဦးချင်းပုဂ္ဂိုလ်၏ အသေးစား လုပ်ငန်းမှ စည်းကြပ်ထိုက်သောဝင်ငွေနှင့် အသုံးစရိတ်များနှင့် အရှုံးများကို ငွေသားစီးဆင်းမှု အခြေခံ စာရင်းထိန်းသိမ်းထားရှိမှုနည်းလမ်း (cash basis) ဖြင့် စာရင်းထိန်းသိမ်း ထားရှိနိုင်သည်။

(၂) ယင်းတစ်ဦးချင်းပုဂ္ဂိုလ်၏ တန်ဖိုးလျော့နိုင်သည့် ရရန်ပိုင်ခွင့်များနှင့် လုပ်ငန်းဆိုင်ရာ ခြိပ်မဲ့ ရရန်ပိုင်ခွင့်များအပေါ် ကျင့်သုံးနိုင်သည့် တန်ဖိုးလျော့နှုန်းသည် ပုဒ်မ ၂၆ ၏ ရည်ရွယ်ချက် များအလို့ငှာ ၁၀၀ ရာခိုင်နှုန်းဖြစ်သည်။

(၃) ပုဒ်မ ၃၈ သည် ယင်းတစ်ဦးချင်းပုဂ္ဂိုလ်အပေါ် သက်ရောက်မှုမရှိဘဲ ယင်းတစ်ဦးချင်းပုဂ္ဂိုလ်က ထိုနှစ်အတွင်း ဝယ်ယူခဲ့သည့် ရောင်းဝယ်ရန် ကုန်စည်များ၏ ကုန်ကျစရိတ်အတွက် နုတ်ပယ် ခွင့်ပြုသည်။

(၄) အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၀၊ ပုဒ်မခွဲ (ဂ) အရ စာရင်းဇယားများကို ထိန်းသိမ်း ထားရန် ကာလသည် သုံးနှစ်ဖြစ်သည်။ ထို့ပြင်

(၅) အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၉၊ ပုဒ်မခွဲ (က) အရ အခွန်စည်းကြပ်မှုတစ်ခုကို ညွှန်ကြားရေးမှူးချုပ်က ပြင်ဆင်နိုင်သည့်ကာလ သို့မဟုတ် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (ဂ) အရ တစ်ဦးချင်းပုဂ္ဂိုလ်က အခွန်ထမ်းကိုယ်တိုင်စည်းကြပ်မှုတွင် ပြင်ဆင်ထားသော အခွန်ကြေးညာလွှာကို တင်သွင်းနိုင်သည့်ကာလမှာ လေးနှစ် ဖြစ်သည်။

(ခ) ပုဒ်မခွဲ (က) အရ တစ်ဦးချင်းပုဂ္ဂိုလ် ကို ရည်ညွှန်းချက်များသည် ကုမ္ပဏီ ကို ရည်ညွှန်းခြင်း ဖြစ်သည်ဟု မှတ်ယူလျက် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁)၊ (၂) နှင့် (၃) တို့သည် အသေးစား လုပ်ငန်းတစ်ခုကို ဆောင်ရွက်နေသည့် ကုမ္ပဏီတစ်ခုအပေါ်တွင်လည်း အကျိုးသက်ရောက် စေရမည်။

- (ဂ) တစ်ဦးချင်းပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ကုမ္ပဏီတစ်ခု၏လုပ်ငန်းသည် အောက်ပါအခြေအနေများနှင့် ကိုက်ညီပါက အသေးစားလုပ်ငန်းဖြစ်သည်-
- (၁) ယင်းလုပ်ငန်းကို မြန်မာနိုင်ငံအတွင်း၌ အပြည့်အဝဆောင်ရွက်ခြင်း၊
- (၂) တစ်ဦးချင်းပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီ၏ လုပ်ငန်းအရပ်ရပ်မှ နှစ်စဉ် စုစုပေါင်းရောင်းရငွေ၊ ရငွေသည် ကျပ်သိန်း ၅၀၀ ထက် မပိုခြင်း။
- (ဃ) တစ်ဦးချင်းပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ကုမ္ပဏီတစ်ခု၏ လုပ်ငန်းအရပ်ရပ်မှ နှစ်စဉ် စုစုပေါင်းရောင်းရငွေ၊ ရငွေသည် ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂) တွင် သတ်မှတ်ထားသည့် ငွေကြေးပမာဏထက် ပိုမိုခြင်း ရှိ မရှိ ဆုံးဖြတ်ရာ၌ ညွှန်ကြားရေးမှူးချုပ်သည် ယင်းတစ်ဦးချင်းပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီ၏ တွဲဖက်လုပ်ကိုင်သူတစ်ဦး၏ လုပ်ငန်းမှဝင်ငွေကိုလည်း ထည့်သွင်းစဉ်းစားနိုင်သည်။

အခွန်ဆိုင်ရာစာရင်းထိန်းသိမ်းထားရှိမှု နည်းလမ်းပြောင်းလဲခြင်း

- ၄၂။ (က) ပုဂ္ဂိုလ်တစ်ဦး၏ ငွေရေးကြေးရေးနှင့် လုပ်ငန်းအခြေအနေများ ပြောင်းလဲသွားခြင်းကြောင့် ဤဥပဒေအရ ဆောင်ရွက်သည့် ယင်းပုဂ္ဂိုလ်၏ စာရင်းထိန်းသိမ်းထားရှိမှုနည်းလမ်းပြောင်းလဲသွားလျှင် ယင်းပုဂ္ဂိုလ်သည် ယင်းအပြောင်းအလဲ ပေါ်ပေါက်သည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း ညွှန်ကြားရေးမှူးချုပ်ထံ စာဖြင့်ရေးသားလျက် အကြောင်းကြားရမည်။
- (ခ) ပုဂ္ဂိုလ်တစ်ဦးသည် ပုဒ်မခွဲ (က) တွင် ဖော်ပြထားခြင်းမျိုးမဟုတ်သည့် ယင်းပုဂ္ဂိုလ်၏ စာရင်းထိန်းသိမ်းထားရှိမှု နည်းလမ်းပြောင်းလဲမှုအတွက် ညွှန်ကြားရေးမှူးချုပ်ထံ စာဖြင့်ရေးသားလျှောက်ထားနိုင်ပြီး ညွှန်ကြားရေးမှူးချုပ်သည် ယင်းလျှောက်ထားချက်ကို စာဖြင့်ရေးသားအကြောင်းကြားလျက် ခွင့်ပြုပေးနိုင်သည်။ သို့ရာတွင် ညွှန်ကြားရေးမှူးချုပ်က ယင်းပြောင်းလဲမှုသည် ထိုပုဂ္ဂိုလ်၏ အခွန်စည်းကြပ်ရန်ဝင်ငွေကို ကောင်းမွန်မှန်ကန်စွာ တွက်ချက်နိုင်ရန် လိုအပ်သည်ဟု ကျေနပ်လက်ခံမှသာ ယင်းသို့ခွင့်ပြုပေးနိုင်သည်။
- (ဂ) ပုဂ္ဂိုလ်တစ်ဦး၏ စာရင်းထိန်းသိမ်းထားရှိမှု နည်းလမ်းပြောင်းလဲပါက မည်သည့်စာရင်းရေးသွင်းချက်မျှ စာရင်းရေးသွင်းရန်ကျန်ရှိခဲ့ခြင်းနှင့် မည်သည့် စာရင်းရေးသွင်းချက်ကိုမျှ တစ်ကြိမ်ထက်ပိုမို ရေးသွင်းမိခြင်း မရှိစေရန် ယင်းပုဂ္ဂိုလ်သည် ပြောင်းလဲသည့်အခွန်နှစ်ရှိ ဝင်ငွေ၊ နုတ်ပယ်မှု၊ သို့မဟုတ် ခုနိမ်မှု၊ သို့မဟုတ် ယင်းအပြောင်းအလဲက သက်ရောက်သည့် အခြားစာရင်း ရေးသွင်းချက် မှန်သမျှတွင် စာရင်းကိုက်ညီမှုများ ပြုလုပ်ရမည်။

အပိုင်း (၇)

နိုင်ငံခြားငွေလဲလှယ်မှုမှ အမြတ်အစွန်းနှင့် အရှုံးများ

အသားတင် နိုင်ငံခြားငွေလဲလှယ်မှုမှ အမြတ်အစွန်း သို့မဟုတ် အရှုံး

- ၄၃။ (က) ပုဒ်မ ၁၇၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၃) ၏ ရည်ရွယ်ချက်များအလို့ငှာ ပြည်တွင်းနေ ပုဂ္ဂိုလ်တစ်ဦး၏ အခွန်နှစ်တစ်နှစ်အတွက် အသားတင်နိုင်ငံခြားငွေလဲလှယ်မှု အမြတ်အစွန်းကို အောက်ပါပုံသေနည်းအတိုင်း တွက်ချက်ရမည်-

A - B

ယင်းတွင်-

A သည် ယင်းပုဂ္ဂိုလ်က အဆိုပါအခွန်နှစ်အတွင်း ရရှိသည့် စုစုပေါင်း နိုင်ငံခြားငွေလဲလှယ်မှု အမြတ်အစွန်းဖြစ်ပြီး

B သည် ယင်းပုဂ္ဂိုလ်က အဆိုပါအခွန်နှစ်အတွင်း ကျခံခဲ့ရသည့် စုစုပေါင်း နိုင်ငံခြားငွေလဲလှယ်မှု အရှုံးဖြစ်သည်။

- (ခ) ပုဒ်မ ၁၇၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၃) ၏ ရည်ရွယ်ချက်များအလို့ငှာ ပြည်ပနေပုဂ္ဂိုလ်၏ အခွန်နှစ်တစ်နှစ်အတွက် အသားတင် နိုင်ငံခြားငွေလဲလှယ်မှု အမြတ်အစွန်းကို အောက်ပါ ပုံသေနည်းအတိုင်း တွက်ချက်ရမည်-

A - B

ယင်းတွင်-

A သည် ယင်းပုဂ္ဂိုလ်က အဆိုပါအခွန်နှစ်အတွင်း မြန်မာနိုင်ငံရှိ အမြတ်လုပ်ငန်းတည်ရာဌာန တစ်ခုခုတစ်ဆင့် လုပ်ငန်းဆောင်ရွက်ရာ၌ ရရှိသည့် စုစုပေါင်းနိုင်ငံခြားငွေလဲလှယ်မှု အမြတ်အစွန်း ဖြစ်ပြီး

B သည် ယင်းပုဂ္ဂိုလ်က အဆိုပါအခွန်နှစ်အတွင်း မြန်မာနိုင်ငံရှိ အမြတ်လုပ်ငန်းတည်ရာဌာန တစ်ခုခုတစ်ဆင့် လုပ်ငန်းဆောင်ရွက်ရာ၌ ပေါ်ပေါက်သည့် စုစုပေါင်း နိုင်ငံခြားငွေလဲလှယ်မှု အရှုံးဖြစ်သည်။

- (ဂ) ပုဒ်မခွဲ (က) သို့မဟုတ် ပုဒ်မခွဲ (ခ) ပါ ပုံသေနည်းမှ “B” ကို တွက်ချက်ရာ၌ ပုဂ္ဂိုလ်တစ်ဦးသည် အခွန်နှစ်တစ်နှစ်အတွက် ယင်း၏ နိုင်ငံခြားငွေလဲလှယ်မှုအရှုံးတစ်ရပ်ကို ညွှန်ကြားရေးမှူးချုပ် ကျေနပ်လက်ခံအောင် တင်ပြနိုင်မှသာ ယင်းအရှုံးကို ထည့်သွင်းစဉ်းစားရမည်။
- (ဃ) ပုဒ်မခွဲ (က) သို့မဟုတ် (ခ) ပါ ပုံသေနည်းမှ “B” သည် အခွန်နှစ်တစ်နှစ်အတွက် “A” ထက်ပိုမိုနေပါက ပိုမိုနေသည့် ငွေကြေးမဟာဏသည် ယင်းပုဂ္ဂိုလ်၏ ထိုနှစ်အတွက် အသားတင် နိုင်ငံခြားငွေလဲလှယ်မှု အရှုံးဖြစ်သည်။
- (င) ပုဂ္ဂိုလ်တစ်ဦးသည် အခွန်နှစ်တစ်နှစ်အတွက် အသားတင်နိုင်ငံခြားငွေလဲလှယ်မှုအရှုံးတစ်ရပ် ပေါ်ပေါက်ခဲ့လျှင် အောက်ပါတစ်နည်းနည်းဖြင့် ဆောင်ရွက်ရန် ဖြစ်သည်-
- (၁) ယင်းပုဂ္ဂိုလ်သည် လိုင်စင်ရငွေရေးကြေးရေးအဖွဲ့အစည်းဖြစ်ပါက သို့မဟုတ် အသားတင် နိုင်ငံခြားငွေလဲလှယ်မှုအရှုံးသည် ယင်းပုဂ္ဂိုလ်၏ လုပ်ငန်းနှင့်ဆက်စပ်နေပါက ယင်းလုပ်ငန်းမှ ဝင်ငွေကို တွက်ချက်ရာ၌ ထိုအရှုံးကို အဆိုပါအခွန်နှစ်အတွက် နုတ်ပယ်မှုအဖြစ်ခွင့်ပြုရမည်။
- (၂) အခြားမည်သည့်ကိစ္စအတွက်မဆို အရှုံးကို ဆက်လက်သယ်ဆောင်ပြီး လာမည့် အခွန်နှစ် အတွက် အသားတင် နိုင်ငံခြားငွေလဲလှယ်မှု အမြတ်အစွန်း သို့မဟုတ် အရှုံးကို တွက်ချက်ရန် ရည်ရွယ်ချက်များအလို့ငှာ ယင်းနှစ်တွင် ပေါ်ပေါက်သည့် နိုင်ငံခြားငွေလဲလှယ်မှု အရှုံးအဖြစ် မှတ်ယူရမည်။

နိုင်ငံခြားငွေလဲလှယ်မှု အမြတ်အစွန်း သို့မဟုတ် အရှုံး

- ၄၄။ (က) နိုင်ငံခြားငွေလဲလှယ်မှု အမြတ်အစွန်းသည် ပုဂ္ဂိုလ်တစ်ဦးက နိုင်ငံခြားငွေဖြင့် ဆောင်ရွက်ခြင်း ပြုရာ၌ ငွေလဲလှယ်နှုန်းထား အတက်အကျကြောင့် ပေါ်ပေါက်လာသည့် အမြတ်အစွန်း ဖြစ်သည်။
- (ခ) နိုင်ငံခြားငွေလဲလှယ်မှုအရှုံးသည် ပုဂ္ဂိုလ်တစ်ဦးက နိုင်ငံခြားငွေဖြင့် ဆောင်ရွက်ခြင်းပြုရာ၌ ငွေကြေးလဲလှယ်နှုန်းထား အတက်အကျကြောင့် ပေါ်ပေါက်လာသည့် အရှုံးဖြစ်သည်။
- (ဂ) ပုဂ္ဂိုလ်တစ်ဦးသည် နိုင်ငံခြားငွေဖြင့် ဆောင်ရွက်ခြင်းတစ်ရပ်ကြောင့် နိုင်ငံခြားငွေလဲလှယ်မှု အမြတ်အစွန်းပေါ်ပေါက်ကြောင်း သို့မဟုတ် နိုင်ငံခြားငွေ လဲလှယ်မှုအရှုံးပေါ်ပေါက်ကြောင်းကို သတ်မှတ်ရာ၌ ယင်းလုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ယင်းပုဂ္ဂိုလ်ကသော်လည်းကောင်း၊ တွဲဖက်လုပ်ကိုင်သူ တစ်ဦးကသော်လည်းကောင်း ပြုလုပ်ထားသည့် အရှုံးကာကွယ်သည့် ပဋိညာဉ်အရ ယင်းပုဂ္ဂိုလ်၏ အနေအထားကို ထည့်သွင်းစဉ်းစားရမည်။

- (ဃ) အခွန်ထမ်းတစ်ဦးသည် နိုင်ငံခြားငွေလဲလှယ်မှု အမြတ်အစွန်း အမှန်တကယ်ရရှိချိန် သို့မဟုတ် အရှုံးအမှန်တကယ်ကျခံရချိန်တွင် နိုင်ငံခြားငွေလဲလှယ်မှုမှ အမြတ်အစွန်း သို့မဟုတ် အရှုံး ပေါ်ပေါက်သည်။
- (င) ဤပုဒ်မတွင်-
- (၁) နိုင်ငံခြားငွေဖြင့် ဆောင်ရွက်ခြင်း ဆိုသည်မှာ လုပ်ငန်းတစ်ရပ်မှ စည်းကြပ်ထိုက်သော ဝင်ငွေရရှိရန် ဆောင်ရွက်ရာ၌ ပြုလုပ်ခဲ့သည့် အောက်ပါဆောင်ရွက်ချက်များအနက် တစ်ခုခုကို ဆိုသည်-
- (ကက) နိုင်ငံခြားငွေတစ်ရပ်ဖြင့် ရောင်းဝယ်ခြင်း၊
- (ခခ) ကြွေးမြီဆိုင်ရာ တာဝန်တစ်ရပ်ကို နိုင်ငံခြားငွေဖြင့် ထုတ်ပေးခြင်း၊ သို့မဟုတ် ရယူခြင်း၊
- (ဂဂ) နိုင်ငံခြားငွေတစ်ရပ်ဖြင့် တန်ဖိုးသင့်သည့် အခြားမည်သည့် ရောင်းဝယ်မှုမဆို။
- (၂) အရှုံးကာကွယ်သည့် ပဋိညာဉ် (hedging contract) ဆိုသည်မှာ အခြားစာချုပ်တစ်ရပ် အရ ငွေကြေးလဲလှယ်နှုန်း အတက်အကျများကြောင့် ပုဂ္ဂိုလ်တစ်ဦးအပေါ် ကျရောက် လာနိုင်သည့် ဆိုးရွားသည့် ဘဏ္ဍာရေးဆိုင်ရာ နောက်ဆက်တွဲ ဖြစ်ရပ်များ၏ ဆုံးရှုံးနိုင်ခြေကို ပပျောက်စေရန် သို့မဟုတ် လျော့ချရန် ရည်ရွယ်ချက်ဖြင့် ယင်းပုဂ္ဂိုလ် သို့မဟုတ် တွဲဖက် လုပ်ကိုင်သူတစ်ဦးက ပြုလုပ်သည့် သဘောတူစာချုပ်တစ်ရပ်ကို ဆိုသည်။

အပိုင်း (၈)

နိုင်ငံတကာ

ပြည်ပအခွန်ခန့်မှန်းမှု

- ၄၅။ (က) ပြည်တွင်းနေပုဂ္ဂိုလ်တစ်ဦးသည် စည်းကြပ်ထိုက်သော ပြည်ပဝင်ငွေကို ရရှိပြီး ယင်းဝင်ငွေနှင့် စပ်လျဉ်း၍ ထိုပုဂ္ဂိုလ်သည် ပြည်ပဝင်ငွေခွန်ကို ပေးဆောင်ထားပြီးဖြစ်လျှင် ယင်းအား အောက်ပါငွေကြေးပမာဏများအနက် နည်းရာနှင့်ညီမျှသည့် ငွေကြေးပမာဏကို အခွန် ခန့်မှန်းခွင့် (ပြည်ပအခွန်ခန့်မှန်းခွင့် ဟု ရည်ညွှန်းမည်) ပြုသည်-
- (၁) ပေးဆောင်ခဲ့သည့် ပြည်ပဝင်ငွေခွန်၊
- (၂) အဆိုပါစည်းကြပ်ထိုက်သော ပြည်ပဝင်ငွေနှင့်စပ်လျဉ်း၍ ဤဥပဒေအရ ပေးဆောင်ရမည် ဖြစ်သည့် ဝင်ငွေခွန်။
- (ခ) ပြည်တွင်းနေပုဂ္ဂိုလ်၏ အခွန်စည်းကြပ်ရန်ဝင်ငွေနှင့်စပ်လျဉ်း၍ ယင်းပေးဆောင်ရန်ရှိသည့် ဝင်ငွေခွန် ပမာဏမှ ပုဒ်မခွဲ (က) အရ ခွင့်ပြုသည့် ပြည်ပအခွန်ခန့်မှန်းခွင့်ကို ယင်းစည်းကြပ် ထိုက်သော ပြည်ပဝင်ငွေပေါ်ပေါက်သည့် အခွန်နှစ်အတွက် နုတ်ပယ်ရမည်။
- (ဂ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂) ၏ ရည်ရွယ်ချက်များအလို့ငှာ ပြည်တွင်းနေပုဂ္ဂိုလ်တစ်ဦးက အခွန်နှစ်တစ်နှစ်အတွင်း ရရှိသည့် စည်းကြပ်ထိုက်သော ပြည်ပဝင်ငွေနှင့်စပ်လျဉ်း၍ အခြား နည်းအားဖြင့် ပေးဆောင်ရန်ရှိမည့် ဝင်ငွေခွန်ကို တွက်ချက်ရာတွင် ယင်းပုဂ္ဂိုလ် ထိုနှစ်အတွက် ရရှိသည့် အသားတင် ပြည်ပဝင်ငွေကို ထိုအခွန်နှစ်အတွက် ယင်းပုဂ္ဂိုလ်နှင့် အကျုံးဝင်သည့် မြန်မာနိုင်ငံဝင်ငွေခွန်၏ ပျမ်းမျှနှုန်းဖြင့် မြှောက်ရမည်။
- (ဃ) ပြည်တွင်းနေ ပုဂ္ဂိုလ်တစ်ဦး၏ အခွန်နှစ်တစ်နှစ်အတွက် ပြည်ပအခွန်ခန့်မှန်းမှုကို ပြည်ပရှိ လုပ်ငန်းမှဝင်ငွေနှင့် ယင်းပုဂ္ဂိုလ်၏ အခြားပြည်ပဝင်ငွေတို့အတွက် သီးခြားစီတွက်ချက်ရမည်။

- (င) ပုဒ်မခွဲ (ယ) ကို ကျင့်သုံးရာတွင် နုတ်ပယ်မှုများကို ပုဒ်မခွဲ (ဈ)၊ ပုဒ်မခွဲငယ် (၇) ပါ အသားတင် ပြည်ပဝင်ငွေ အတွက် အဓိပ္ပာယ်သတ်မှတ်ချက်၏ ပုဒ်မခွဲငယ်စိတ် (ခခ) ပါ ရည်ရွယ်ချက်များ အလို့ငှာ ပုဒ်မ ၅၃ နှင့်အညီ ပြည်ပရှိ လုပ်ငန်းမှဝင်ငွေနှင့် အခြားပြည်ပရင်းနှီးမြှုပ်နှံမှု ဝင်ငွေ တို့သည် သီးခြားဝင်ငွေအုပ်စုများ ဖြစ်ကြသည်ဟု ယူဆလျက် ခွဲဝေရမည်။
- (စ) ဤပုဒ်မအရ ပြည်ပအခွန်ခန့်မှန်းမှုကို ပြည်တွင်းနေပုဂ္ဂိုလ်က ယင်းအခွန်နှင့် ဆက်စပ်သည့် ပြည်ပဝင်ငွေကို ရရှိသည့် အခွန်နှစ်ကုန်ဆုံးပြီးနောက် နှစ်နှစ်အတွင်း သို့မဟုတ် ပြည်တွင်းနေ ပုဂ္ဂိုလ်က စာဖြင့်ရေးသားလျှောက်ထားမှုအပေါ် ညွှန်ကြားရေးမှူးချုပ်က ခွင့်ပြုနိုင်သည့် ယင်းထက်ပိုမိုကြာမြင့်သည့် ကာလအတွင်း ယင်းပြည်ပဝင်ငွေခွန်ကို ပေးဆောင်မှသာ ခွင့်ပြုနိုင်သည်။
- (ဆ) ဤပုဒ်မအရ ပုဂ္ဂိုလ်တစ်ဦးကို အခွန်နှစ်တစ်နှစ်အတွက် ခွင့်ပြုသည့် ပြည်ပအခွန်ခန့်မှန်းမှုသည် ပြန်အမ်းငွေရပိုင်ခွင့်မရှိသည့် ခန့်မှန်းခွင့်ဖြစ်ပြီး ယင်းပုဂ္ဂိုလ်အား ယင်းအခွန်နှစ်အတွက် အခြား အခွန်ခန့်မှန်းမှုတစ်စုံတစ်ရာကို ခွင့်မပြုမီ နုတ်ပေးရမည်။
- (ဇ) ဤပုဒ်မအရ ခန့်မှန်းမှုမပြုထားသည့် ပုဂ္ဂိုလ်တစ်ဦး၏ အခွန်နှစ်တစ်နှစ်အတွက် ပြည်ပအခွန် ခန့်မှန်းမှု တစ်စုံတစ်ရာကို ယင်းနှစ်မတိုင်မီ အခွန်နှစ်တစ်နှစ်သို့ နောက်ပြန်သယ်ဆောင်သွားနိုင်ခြင်း သို့မဟုတ် ယင်းနှစ်၏နောက် အခွန်နှစ်တစ်နှစ်သို့ ဆက်လက်သယ်ဆောင်သွားနိုင်ခြင်း မရှိစေရ။
- (ဈ) ဤပုဒ်မတွင်-
- (၁) အခွန်နှစ်တစ်နှစ်အတွက် ပြည်တွင်းနေပုဂ္ဂိုလ်တစ်ဦးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဝင်ငွေခွန်၏ ဗျမ်းမျှနှုန်း ဆိုသည်မှာ ယင်းပုဂ္ဂိုလ်အား ဤဥပဒေအရ အခြားမည်သည့်အခွန်ခန့်မှန်းမှုကိုမျှ ခွင့်မပြုမီ ယင်းပုဂ္ဂိုလ်၏ ထိုနှစ်အတွက် အခွန်စည်းကြပ်ရန် ဝင်ငွေနှင့် ယင်းပုဂ္ဂိုလ် ထိုနှစ် အတွက် ပေးဆောင်ရန်ရှိသည့် ဝင်ငွေခွန်တို့၏ ရာခိုင်နှုန်းအချိုးအစားတစ်ရပ်ကို ဆိုသည်။
- (၂) စည်းကြပ်ထိုက်သော ပြည်ပဝင်ငွေ ဆိုသည်မှာ စည်းကြပ်ထိုက်သော ဝင်ငွေတွင်ပါဝင်သည့် ပြည်ပဝင်ငွေကို ဆိုသည်။
- (၃) ပြည်ပရှိလုပ်ငန်းမှဝင်ငွေ ဆိုသည်မှာ ပြည်ပဝင်ငွေဖြစ်သည့် လုပ်ငန်းမှဝင်ငွေကို ဆိုသည်။
- (၄) ပြည်ပရှိ အလုပ်အကိုင်မှဝင်ငွေ ဆိုသည်မှာ ပြည်ပဝင်ငွေဖြစ်သည့် အလုပ်အကိုင်မှ ဝင်ငွေကို ဆိုသည်။
- (၅) ပြည်ပရှိ ရင်းနှီးမြှုပ်နှံမှုမှ ဝင်ငွေ ဆိုသည်မှာ ပြည်ပဝင်ငွေဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုမှ ဝင်ငွေကို ဆိုသည်။
- (၆) ပြည်ပဝင်ငွေခွန် ဆိုသည်မှာ ပြည်ပနိုင်ငံတစ်ခု၏ အစိုးရ သို့မဟုတ် ပြည်ပနိုင်ငံတစ်ခု၏ ဒေသန္တရအစိုးရတစ်ခုက ကျသင့်စေသည့် ပင်ရင်းမှ နုတ်ယူပေးသွင်းခွန် အပါအဝင်ဖြစ်သည့် မည်သည့်ဝင်ငွေ သို့မဟုတ် မြတ်စွန်းငွေပေါ်တွင် ကောက်ခံသည့် အခွန်ကို ဆိုသည်။ သို့ရာတွင် ယင်းအခွန်နှင့်စပ်လျဉ်းသည့် ဒဏ်ကြေးငွေ၊ ထပ်ဆောင်းအခွန်၊ သို့မဟုတ် ပေးရန်ရှိသည့် အတိုးတို့ ပါဝင်ခြင်း မရှိစေရ။
- (၇) အခွန်နှစ်တစ်နှစ်အတွက် ပြည်တွင်းနေ ပုဂ္ဂိုလ်တစ်ဦးနှင့်စပ်လျဉ်း၍ အသားတင်ပြည်ပဝင်ငွေ ဆိုသည်မှာ ယင်းပုဂ္ဂိုလ်၏ ထိုနှစ်အတွက် စုစုပေါင်း စည်းကြပ်ထိုက်သော ပြည်ပဝင်ငွေမှ ထိုပုဂ္ဂိုလ်အား ယင်းနှစ်အတွက် ဤဥပဒေအရ ခွင့်ပြုထားသည့် အောက်ပါအခြေအနေများနှင့် အကျုံးဝင်သည့် မည်သည့်နုတ်ပယ်မှုမျိုးကိုမဆို နုတ်ထားပြီးသည့်ပမာဏကို ဆိုသည်-
- (ကက) စည်းကြပ်ထိုက်သော ပြည်ပဝင်ငွေရရှိမှု တစ်ခုတည်းနှင့်သာ သီးသန့်ဆက်စပ်ခြင်း၊
- (ခ ခ) စည်းကြပ်ထိုက်သော ပြည်ပဝင်ငွေရရှိခြင်းအတွက် ပုဒ်မ ၅၃ နှင့်အညီ ခွဲဝေထားခြင်း။

ပြည်ပအဖွဲ့များ

- ၄၆။ (က) ပြည်တွင်းနေပုဂ္ဂိုလ်တစ်ဦး စည်းကြပ်ထိုက်သော ပြည်ပဝင်ငွေရရှိရန် ဆောင်ရွက်ရာ၌ ဤဥပဒေအရ နုတ်ပယ်ခွင့်ပြုသည့် ငွေကြေးပမာဏတစ်ရပ်သည် ယင်းဝင်ငွေမှသာ နုတ်ပယ်ခွင့်ရှိသည်။
- (ခ) ပြည်တွင်းနေပုဂ္ဂိုလ်တစ်ဦးသည် အခွန်နှစ်တစ်နှစ်အတွက် ပြည်ပအဖွဲ့ ပေါ်ပေါက်ခဲ့လျှင် အဖွဲ့ငွေကြေးပမာဏကို လာမည့်အခွန်နှစ်သို့ ဆက်လက်သယ်ဆောင်ပြီး ယင်းလာမည့်နှစ်တွင် ရရှိသည့် ထိုပုဂ္ဂိုလ်၏ စည်းကြပ်ထိုက်သော ပြည်ပဝင်ငွေမှ နုတ်ပယ်ခွင့်ပြုရမည်။
- (ဂ) ပြည်ပအဖွဲ့သည် ပုဒ်မခွဲ (ခ) အရ အခွန်နှစ်တစ်နှစ်အတွင်း အပြည့်အဝ နုတ်ပယ်နိုင်ခြင်း မရှိလျှင် ယင်းသို့နုတ်ပယ်ထားခြင်းမရှိသည့် ငွေကြေးပမာဏကို လာမည့်အခွန်နှစ်သို့ ဆက်လက် သယ်ဆောင်ပြီး ပုဒ်မခွဲ (ခ) တွင် သတ်မှတ်ထားသည့်အတိုင်း ယင်းနှစ်တွင် နုတ်ပယ်ရမည် ဖြစ်ကာ အဖွဲ့ကို အပြည့်အဝ နုတ်ပယ်ပြီးသည်အထိ ယင်းအတိုင်း ဆောင်ရွက်ရန်ဖြစ်သည်။ သို့ရာတွင် ပြည်ပအဖွဲ့ကို ယင်းအဖွဲ့ ပေါ်ပေါက်သည့် အခွန်နှစ်ကုန်ဆုံးပြီးနောက် ငါးနှစ်ထက် ပိုမိုသယ်ဆောင်ခြင်း မပြုရ။
- (ဃ) ပြည်တွင်းနေပုဂ္ဂိုလ်တစ်ဦး၏ ပြည်ပအဖွဲ့များကို ယင်းပုဂ္ဂိုလ်၏ ပြည်ပရှိလုပ်ငန်းမှ ဝင်ငွေနှင့် ပြည်ပရှိ အခြားဝင်ငွေများအတွက် သီးခြားစီတွက်ချက်ရမည်။
- (င) ဤပုဒ်မတွင်-
- (၁) စည်းကြပ်ထိုက်သော ပြည်ပဝင်ငွေ ဟူသောစကားရပ်သည် ပုဒ်မ ၄၅ တွင် ဖော်ပြထားသော အဓိပ္ပာယ်ကို ဆိုသည်။
- (၂) ပြည်တွင်းနေ ပုဂ္ဂိုလ်တစ်ဦးနှင့်စပ်လျဉ်း၍ အခွန်နှစ်တစ်နှစ်အတွက် ပြည်ပအဖွဲ့ ဆိုသည်မှာ ထိုနှစ်အတွက် စည်းကြပ်ထိုက်သည့် ပြည်ပဝင်ငွေရရှိအောင် ဆောင်ရွက်ရာ၌ ယင်းပုဂ္ဂိုလ်အား ခွင့်ပြုသည့် နုတ်ပယ်မှုများက စည်းကြပ်ထိုက်သော ပြည်ပဝင်ငွေထက် ပိုမိုသည့် ငွေကြေးပမာဏ ဖြစ်သည်။

ပြန်လည်တောင်းခံသည့် နည်းပညာအခများနှင့် ခိုင်ကြေးများအပေါ် အခွန်ကောက်ခံခြင်း

- ၄၇။ (က) ဤပုဒ်မသည် အောက်ပါအခြေအနေများနှင့် ကိုက်ညီမှုသာ အကျိုးသက်ရောက်မှုရှိစေရမည်-
- (၁) ပြည်ပနေပုဂ္ဂိုလ်တစ်ဦး [“ဆောင်ရွက်ပေးသူ” (supplier) ဟု ရည်ညွှန်းမည်] သည် နည်းပညာ ဝန်ဆောင်မှုများ သို့မဟုတ် ပစ္စည်းကိရိယာ ငှားရမ်းမှုများကို မြန်မာနိုင်ငံအတွင်းရှိ အမြဲတမ်း လုပ်ငန်းတည်ရာဌာနတစ်ခုမှ မဟုတ်ဘဲ ဆောင်ရွက်ပေးခြင်း၊
- (၂) နည်းပညာဝန်ဆောင်မှုများ သို့မဟုတ် ပစ္စည်းကိရိယာများ ငှားရမ်းမှုများကို ရရှိသည့်ပုဂ္ဂိုလ် တစ်ဦး [“ရရှိသူ” (recipient) ဟု ရည်ညွှန်းမည်] သည်-
- (ကက) မြန်မာနိုင်ငံပြင်ပရှိ အမြဲတမ်းလုပ်ငန်းတည်ရာဌာနတစ်ခုမှ တစ်ဆင့် ယင်းပုဂ္ဂိုလ် ဆောင်ရွက်သည့် လုပ်ငန်းတစ်ရပ်နှင့် သက်ဆိုင်ခြင်းမရှိသည့် ပြည်တွင်းနေပုဂ္ဂိုလ် ဖြစ်ခြင်း သို့မဟုတ်
- (ခခ) မြန်မာနိုင်ငံအတွင်း အမြဲတမ်းလုပ်ငန်းတည်ရာဌာနတစ်ခုမှ တစ်ဆင့် လုပ်ငန်း ဆောင်ရွက်သည့် ပြည်ပနေ ပုဂ္ဂိုလ်ဖြစ်ခြင်း၊
- (၃) ဆောင်ရွက်ပေးမှု သို့မဟုတ် ငှားရမ်းမှုနှင့်စပ်လျဉ်းသည့် နည်းပညာအခ သို့မဟုတ် ခိုင်ကြေးကို ဆောင်ရွက်ပေးသူထံရရှိသူ (recipient) ၏ တွဲဖက်လုပ်ကိုင်သူဖြစ်သည့် ပြည်ပနေပုဂ္ဂိုလ် တစ်ဦးက ပေးချေခြင်း၊
- (၄) နည်းပညာအခ သို့မဟုတ် ခိုင်ကြေးကို ယင်းတွဲဖက်လုပ်ကိုင်သူက ရရှိသူ (recipient) ထံမှ ပြန်လည်တောင်းခံခြင်း။

- (ခ) ဤပုဒ်မနှင့် အကျိုးဝင်လျှင် တွဲဖက်လုပ်ကိုင်သူက နည်းပညာဝန်ဆောင်မှုများ သို့မဟုတ် ပစ္စည်းကိရိယာငှားရမ်းမှုများကို ရရှိသူအား ဆောင်ရွက်ပေးဘိသကဲ့သို့ မှတ်ယူရမည်ဖြစ်သည့် အပြင် ပြန်လည်တောင်းခံသည့် ငွေကြေးပမာဏသည် ဝန်ဆောင်မှုများအတွက် နည်းပညာအခ သို့မဟုတ် ပစ္စည်းကိရိယာ ငှားရမ်းမှုအတွက် ခိုင်ကြေး ဖြစ်ဘိသကဲ့သို့ ဤဥပဒေသည် အကျိုး သက်ရောက်စေရမည်။

အမြဲတမ်းလုပ်ငန်းတည်ရာဌာနမှ ပြန်လည်ပေးပို့သည့် အမြတ်

- ၄၈။ (က) ပြည်ပနေ ကုမ္ပဏီတစ်ခု၏ အမြဲတမ်းလုပ်ငန်းတည်ရာဌာနတစ်ခုမှ ပြန်လည်ပေးပို့သည့် အခွန်နှစ်တစ်နှစ်အတွက် အမြတ်ငွေကို အောက်ပါပုံသေနည်းအတိုင်း တွက်ချက်ရမည်-

$$A + (B - C) - D$$

ယင်းတွင်-

A သည် ယင်းအခွန်နှစ် စတင်ချိန်တွင် ယင်းအမြဲတမ်းလုပ်ငန်းတည်ရာဌာန၏ စုစုပေါင်း ကုန်ကျစရိတ်များ (အသားတင်ပေးရန်တာဝန်များ)၊

B သည် ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများနှင့်အညီ တွက်ချက်ထားသည့် ယင်းအမြဲတမ်း လုပ်ငန်းတည်ရာဌာန၏ ယင်းအခွန်နှစ်အတွက် အသားတင်အမြတ်ငွေ၊

C သည် ယင်းအခွန်နှစ်အတွက် အမြဲတမ်းလုပ်ငန်းတည်ရာဌာန၏ အခွန်စည်းကြပ်ရန် ဝင်ငွေအပေါ် ပေးဆောင်ရန်ရှိသည့် ဝင်ငွေခွန်နှင့်

D သည် ယင်းအခွန်နှစ် ကုန်ဆုံးချိန်တွင် ယင်းအမြဲတမ်းလုပ်ငန်းတည်ရာဌာန၏ ရရန်ပိုင်ခွင့်များ၏ စုစုပေါင်းကုန်ကျစရိတ်များ (အသားတင်ပေးရန်တာဝန်များ) ဖြစ်သည်။

- (ခ) အခွန်နှစ်တစ်နှစ်အတွက် အမြဲတမ်းလုပ်ငန်းတည်ရာဌာနတစ်ခုမှ ပြန်လည်ပေးပို့သည့်အမြတ်ကို တွက်ချက်ရာ၌ အခွန်နှစ်တစ်နှစ်၏ အစတွင်ရှိသည့် အမြဲတမ်းလုပ်ငန်းတည်ရာဌာနရှိ ရရန်ပိုင်ခွင့်များ၏ စုစုပေါင်းကုန်ကျစရိတ်သည် ပြီးခဲ့သည့် အခွန်နှစ်ကုန်ဆုံးချိန်တွင်ရှိသည့် ရရန်ပိုင်ခွင့်များ၏ စုစုပေါင်းကုန်ကျစရိတ် ဖြစ်သည်။

ပါးလျှော့ အရင်းအမြစ်ပြောင်းလဲခြင်း (Thin capitalization)

- ၄၉။ (က) ပုဒ်မခွဲ (ခ) နှင့် မဆန့်ကျင်စေဘဲ ငွေရေးကြေးရေးအဖွဲ့အစည်းမဟုတ်သည့် ပြည်ပက ထိန်းချုပ်ထားသော ပြည်တွင်းနေကုမ္ပဏီတစ်ခု၏ အခွန်နှစ်တစ်နှစ်အတွက် ပျမ်းမျှကြွေးမြီ (average debt) နှင့် ပျမ်းမျှပိုင်ဆိုင်မှု (average equity) အချိုးသည် နှစ်အချိုးတစ်ထက် ကျော်လွန်နေလျှင် ယင်းကုမ္ပဏီက ထိုနှစ်အတွင်း ပေးချေခဲ့သည့် အောက်ပါပုံသေနည်းအတိုင်း တွက်ချက်ထားသည့် အတိုးပမာဏကို နုတ်ပယ်ခွင့် မပြုရ-

$$A \times \frac{B}{C}$$

ယင်းတွင်-

A သည် ဤပုဒ်မကို လျစ်လျူရှုလျက် ယင်းကုမ္ပဏီ၏ ထိုနှစ်အတွက် နုတ်ပယ်နိုင်သော စုစုပေါင်း အတိုး အသုံးစရိတ်ပမာဏ၊

B သည် ယင်းနှစ်အတွက် ကုမ္ပဏီ၏ ကျော်လွန်နေသည့် ကြွေးမြီနှင့်

C သည် ယင်းနှစ်အတွက် ကုမ္ပဏီ၏ ပျမ်းမျှကြွေးမြီဖြစ်သည်။

- (ခ) ပြည်ပကထိန်းချုပ်ထားသည့် ပြည်တွင်းနေကုမ္ပဏီတစ်ခု၏ ပျမ်းမျှကြွေးမြီနှင့် ပျမ်းမျှပိုင်ဆိုင်မှု အချိုးသည် အခွန်နှစ်တစ်နှစ်အတွက် နှစ်အချိုးတစ်ထက် ကျော်လွန်စေကာမူ ယင်းနှစ်အတွက် ယင်းကုမ္ပဏီ၏ ပျမ်းမျှကြွေးမြီပမာဏသည် လက်တစ်ကမ်းကြွေးမြီပမာဏကို ကျော်လွန်ခြင်း မရှိပါက ပုဒ်မခွဲ (က) သည် အကျိုးသက်ရောက်မှု မရှိစေရ။

- (ဂ) ဤပုဒ်မသည် မြန်မာနိုင်ငံတွင် အမြဲတမ်းလုပ်ငန်းတည်ရာဌာနတစ်ခုရှိသည့် ပြည်ပနေကုမ္ပဏီတစ်ခုအတွက် အောက်ပါအခြေခံဖြင့် အကျိုးသက်ရောက်စေရမည်-
- (၁) ယင်းအမြဲတမ်းလုပ်ငန်းတည်ရာဌာနကို ပြည်ပကထိန်းချုပ်သော ပြည်တွင်းနေကုမ္ပဏီတစ်ခုအဖြစ် မှတ်ယူခြင်း၊ ထို့ပြင်
- (၂) ယင်းအမြဲတမ်းလုပ်ငန်းတည်ရာဌာန၏ ပျမ်းမျှကြွေးမြီနှင့် ပျမ်းမျှပိုင်ဆိုင်မှုအချိုးကို အောက်ပါတို့အား ရည်ညွှန်းခြင်းဖြင့် တွက်ချက်ခြင်း-
- (ကက) ယင်းအမြဲတမ်းလုပ်ငန်းတည်ရာဌာနမှ ပေါ်ပေါက်သည့် ပြည်ပနေ ကုမ္ပဏီ၏ ကြွေးမြီဆိုင်ရာ တာဝန်များနှင့်
- (ခခ) ယင်းအမြဲတမ်းလုပ်ငန်းတည်ရာဌာနမှတစ်ဆင့် ဆောင်ရွက်သည့် ယင်းပြည်ပနေ ကုမ္ပဏီက လုပ်ငန်းများမှ ပေါ်ပေါက်လာသည့် ပိုင်ဆိုင်မှု၊
- (ဃ) ဤပုဒ်မတွင်-
- (၁) ပြည်ပကထိန်းချုပ်ထားသည့် ပြည်တွင်းနေကုမ္ပဏီတစ်ခုနှင့် စပ်လျဉ်း၍ **လက်တစ်ကမ်းကြွေးမြီပမာဏ (arm's length debt amount)** ဆိုသည်မှာ ယင်းကုမ္ပဏီ၏ တွဲဖက်လုပ်ကိုင်သူမဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုက ယင်းကုမ္ပဏီ၏ အခြေအနေအရပ်ရပ်ကို စဉ်းစားလျက် ယင်းကုမ္ပဏီသို့ လက်တစ်ကမ်း ဆောင်ရွက်ချက်ဖြင့် ချေးငှားနိုင်မည်ဖြစ်သည့် ငွေကြေးပမာဏကို ဆိုသည်။
- (၂) ပြည်ပကထိန်းချုပ်ထားသည့် ပြည်တွင်းနေကုမ္ပဏီတစ်ခုနှင့်စပ်လျဉ်း၍ အခွန်နှစ်တစ်နှစ်အတွက် **ပျမ်းမျှပိုင်ဆိုင်မှု** သည် အောက်ပါပုံသေနည်းအရ တွက်ချက်သည့် ငွေကြေးပမာဏ ဖြစ်သည်-
- $$\frac{A}{B}$$
- ယင်းတွင်-
- A သည် ယင်းအခွန်နှစ်အတွင်း ပြက္ခဒိန်လအသီးသီး ကုန်ဆုံးချိန်တွင်ရှိသည့် ယင်းကုမ္ပဏီ၏ ကြွေးမြီပမာဏ စုစုပေါင်းဖြစ်ပြီး
- B သည် ယင်းကုမ္ပဏီက မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်ခဲ့သည့် နှစ်အတွင်းရှိ ပြက္ခဒိန်လအရေအတွက်ဖြစ်သည်။
- ပြည်ပကထိန်းချုပ်ထားသည့် ပြည်တွင်းနေကုမ္ပဏီနှင့်စပ်လျဉ်း၍ အခွန်နှစ်တစ်နှစ်အတွက် **ပျမ်းမျှပိုင်ဆိုင်မှု** သည် အောက်ပါပုံသေနည်းအရ တွက်ချက်သည့် ငွေကြေးပမာဏ ဖြစ်သည်-
- $$\frac{A}{B}$$
- ယင်းတွင်-
- A သည် ယင်းအခွန်နှစ်အတွင်း ပြက္ခဒိန်လအသီးသီး ကုန်ဆုံးချိန်တွင်ရှိသည့် ယင်းကုမ္ပဏီ၏ ပိုင်ဆိုင်မှုပမာဏ စုစုပေါင်းဖြစ်ပြီး
- B သည် ယင်းကုမ္ပဏီက မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်ခဲ့သည့် နှစ်အတွင်းရှိ ပြက္ခဒိန်လအရေအတွက် ဖြစ်သည်။
- (၃) ပြည်ပကထိန်းချုပ်ထားသည့် ပြည်တွင်းနေ ကုမ္ပဏီတစ်ခုနှင့်စပ်လျဉ်း၍ **ကြွေးမြီ** ဆိုသည်မှာ ယင်းကုမ္ပဏီ၏ ကြွေးမြီဆိုင်ရာတာဝန်များအပေါ် ပေးချေရန်အတိုးကို ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများနှင့်အညီ ဆုံးဖြတ်သည့် ယင်းကြွေးမြီဆိုင်ရာတာဝန်များကို ဆိုသည်။
- (၄) **ကြွေးမြီဆိုင်ရာတာဝန်** ဆိုရာတွင် ပေးရန်ရှိစာရင်းများ ပါဝင်ခြင်းမရှိစေရ။
- (၅) ပြည်ပကထိန်းချုပ်ထားသည့် ပြည်တွင်းနေကုမ္ပဏီတစ်ခုနှင့်စပ်လျဉ်း၍ **ပိုင်ဆိုင်မှု (equity)** ဆိုသည်မှာ ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများအရ ဆုံးဖြတ်သည့် ယင်းကုမ္ပဏီ၏ ပိုင်ဆိုင်မှုကို ဆိုသည်။

(၆) ပြည်ပကထိန်းချုပ်ထားသည့် ပြည်တွင်းနေ ကုမ္ပဏီတစ်ခုနှင့်စပ်လျဉ်း၍ အခွန်နှစ်တစ်နှစ် အတွက် ကျော်လွန်သည့်ကြွေးမြီ ဆိုသည်မှာ ယင်းကုမ္ပဏီ၏ ထိုနှစ်အတွက် ပျမ်းမျှကြွေးမြီက ယင်းနှစ်အတွက် ခွင့်ပြုထားသည့် အမြင့်ဆုံး ပျမ်းမျှကြွေးမြီကို နှစ်အချိုးတစ်ထက် ကျော်လွန်သည့် ငွေကြေးပမာဏကို ဆိုသည်။

(၇) ပြည်ပကထိန်းချုပ်ထားသည့် ပြည်တွင်းနေကုမ္ပဏီ ဆိုသည်မှာ ယင်းကုမ္ပဏီ၏ အဖွဲ့ဝင် အကျိုးစီးပွား၏ ၅၀ ရာခိုင်နှုန်းအထက်ကို ပြည်ပနေ တစ်ဦးတည်းဖြစ်စေ၊ တွဲဖက်လုပ်ကိုင်သူ တစ်ဦး သို့မဟုတ် တွဲဖက်လုပ်ကိုင်သူအများနှင့် ပူးတွဲ၍ဖြစ်စေ လက်ဝယ်ရယူထားသော ပြည်တွင်းနေကုမ္ပဏီကို ဆိုသည်။

နယ်စပ်ဖြတ်ကျော် ဈေးနှုန်းလွှဲပြောင်းခြင်း

၅၀။ (က) လက်တစ်ကမ်းဆောင်ရွက်ချက်မဟုတ်သည့် လုပ်ငန်းဆောင်ရွက်ချက်တစ်ခုတွင် ပါဝင်သူ တစ်ဦးသည် မြန်မာနိုင်ငံအတွင်း၌ တည်ရှိပြီး မြန်မာနိုင်ငံတွင် အခွန်ထမ်းဆောင်ရန်ဖြစ်ကာ ယင်းလုပ်ငန်းဆောင်ရွက်ချက်တွင် ပါဝင်သည့် အခြားသူတစ်ဦးသည် မြန်မာနိုင်ငံပြင်ပတွင် တည်ရှိပါက ဝင်ငွေ၊ မြတ်စွန်းငွေ၊ နုတ်ပယ်မှုများ၊ အနှုံးများ၊ သို့မဟုတ် အခွန်ခန့်ခွဲခွင့်များအား မည်သည့်ခွဲဝေမှု၊ စိတ်ပိုင်းမှု၊ သို့မဟုတ် ဖြန့်ဝေမှုကိုမဆို စည်းမျဉ်းများနှင့်အညီ ပြုလုပ်ရမည်။

(ခ) ပြင်ပနေပုဂ္ဂိုလ်တစ်ဦး၏ မြန်မာနိုင်ငံရှိ အမြဲတမ်းလုပ်ငန်းတည်ရာဌာနတစ်ခုသို့၊ သို့မဟုတ် ပြည်တွင်းနေပုဂ္ဂိုလ်၏ မြန်မာနိုင်ငံပြင်ပရှိ အမြဲတမ်းလုပ်ငန်းတည်ရာဌာနတစ်ခုသို့ ဝင်ငွေနှင့် နုတ်ပယ်မှုများ ခွဲဝေပေးခြင်းကို စည်းမျဉ်းများနှင့်အညီ ပြုလုပ်ရမည်။

ပြည်ထောင်အချင်းချင်းချုပ်ဆိုသော အခွန်ဆိုင်ရာ သဘောတူစာချုပ်များ

၅၁။ (က) ပြည်ထောင်စုဝန်ကြီးသည် ပြည်ပနိုင်ငံအစိုးရတစ်ရပ် သို့မဟုတ် အစိုးရများနှင့် အခွန်ဆိုင်ရာ သဘောတူစာချုပ်တစ်ရပ်ကို ပြုလုပ်နိုင်သည်။

(ခ) မြန်မာနိုင်ငံတွင် ဥပဒေအရ အကျိုးသက်ရောက်မှုရှိသည့် အခွန်ဆိုင်ရာ သဘောတူစာချုပ် တစ်ရပ်ပါ သတ်မှတ်ချက်များနှင့် ဤဥပဒေတွင် ဆန့်ကျင်ကွဲလွဲမှု တစ်စုံတစ်ရာပေါ်ပေါက်လျှင် ယင်းအခွန်ဆိုင်ရာ သဘောတူစာချုပ်သည် ပုဒ်မခွဲ (ဂ)၊ ပုဒ်မ ၄၉ နှင့် အခန်း (၇) တို့မှအပ ဤဥပဒေပါ ပြဋ္ဌာန်းချက်များအပေါ် လွှမ်းမိုးစေရမည်။

(ဂ) ပုဒ်မခွဲ (ဃ) နှင့် မဆန့်ကျင်စေဘဲ အခွန်ဆိုင်ရာ သဘောတူစာချုပ်တစ်ရပ်တွင် မြန်မာနိုင်ငံ ရင်းမြစ်မှ ဝင်ငွေကို အခွန်မှ ကင်းလွတ်ခွင့်ပြုကြောင်း သို့မဟုတ် ဖယ်ထုတ်ကြောင်း ဖော်ပြ ပါရှိလျှင် သို့မဟုတ် ယင်းအခွန်ဆိုင်ရာ သဘောတူစာချုပ်ကို ကျင့်သုံးခြင်းဖြင့် ဝင်ငွေခွန်နှုန်းတွင် လျော့နည်းမှု ပေါ်ပေါက်စေနိုင်လျှင် ယင်းအခွန်ဆိုင်ရာ သဘောတူစာချုပ်၏ ရည်ရွယ်ချက်များ အလို့ငှာ တရားဝင်ရပ်တည်မှုရှိသည့် ပုဂ္ဂိုလ်တစ်ဦးသည် အခြားစာချုပ်ဝင်နိုင်ငံ၏ ပြည်တွင်းနေ ဖြစ်ပြီး ယင်း တရားဝင်ရပ်တည်မှုရှိသည့်ပုဂ္ဂိုလ်၏ မမြင်သာသည့် ပိုင်ဆိုင်မှု သို့မဟုတ် ထိန်းချုပ်မှု၏ ၅၀ ရာခိုင်နှုန်းနှင့်အထက်ကို ယင်းစာချုပ်၏ ရည်ရွယ်ချက်များအလို့ငှာ အခြား စာချုပ်ဝင်နိုင်ငံ၏ ပြည်တွင်းနေမဟုတ်သည့် တစ်ဦးချင်းပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် တစ်ဦးချင်း ပုဂ္ဂိုလ်အများက ရယူပိုင်ဆိုင်ထားလျှင် ယင်းကင်းလွတ်ခွင့်၊ ဖယ်ထုတ်မှု သို့မဟုတ် လျော့နည်း စေမှု၏ အကျိုးခံစားခွင့်ကို အဆိုပါ တရားဝင်ရပ်တည်မှုရှိသည့် ပုဂ္ဂိုလ်က ရရှိခြင်း မရှိစေရ။

(ဃ) အခြားစာချုပ်ဝင်နိုင်ငံ၏ ပြည်တွင်းနေဖြစ်သူသည် အောက်ပါတစ်ခုခုဖြစ်လျှင် ပုဒ်မခွဲ (ဂ) သည် အကျိုးသက်ရောက်ခြင်းမရှိစေရ-

(၁) အခြားစာချုပ်ဝင်နိုင်ငံ၏ စတော့ရောင်းဝယ်ရေးတွင် စာရင်းဝင်သည့် ကုမ္ပဏီတစ်ခုဖြစ်ခြင်း၊

(၂) အခြားစာချုပ်ဝင်နိုင်ငံတွင် လုပ်ငန်းလည်ပတ်မှုစရိတ်ရှိသည့်လုပ်ငန်း (active business) တစ်ရပ်ကို ဆောင်ရွက်နေသည့် ကုမ္ပဏီဖြစ်ပြီး ယင်းကုမ္ပဏီမှ ရရှိသည့် မြန်မာနိုင်ငံရင်းမြစ်မှ ဝင်ငွေသည် ထိုလုပ်ငန်းမှ ရရှိခြင်း။

(င) ဤပုဒ်မတွင်-

(၁) လုပ်ငန်းလည်ပတ်မှုစရိတ်လုပ်ငန်း (active business) ဆိုရာတွင် ကုမ္ပဏီသည် ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခု သို့မဟုတ် အာမခံကုမ္ပဏီ တစ်ခုမဟုတ်လျှင် အစုရှယ်ယာများ၊ ငွေချေး သက်သေခံလက်မှတ်များ သို့မဟုတ် အခြားရင်းနှီးမြှုပ်နှံမှုများကို လက်ဝယ်ရယူထားသည့် သို့မဟုတ် စီမံခန့်ခွဲနေသည့် လုပ်ငန်း သို့မဟုတ် အခြားရင်းနှီးမြှုပ်နှံမှုများ ပါဝင်ခြင်းမရှိစေရ။

(၂) ပြည်ထောင်အချင်းချင်းချုပ်ဆိုသော အခွန်ဆိုင်ရာ သဘောတူစာချုပ်များ ဆိုသည်မှာ အခွန်နှစ်ထပ်ကျသင့်မှုကို ရှောင်ရှားရန်နှင့် အခွန်ဘဏ္ဍာရှောင်တိမ်းမှုများကို ကာကွယ် တားဆီးရန် မြန်မာနိုင်ငံအစိုးရနှင့် ပြည်ပအစိုးရတစ်ရပ် သို့မဟုတ် အစိုးရများအကြား ပြုလုပ်သည့် သဘောတူညီချက်တစ်ရပ်ကို ဆိုသည်။

အပိုင်း (၉)

ဝင်ငွေနှင့် နုတ်ပယ်မှုများဆိုင်ရာ အထွေထွေစည်းမျဉ်းများ

ငွေသားမဟုတ်သည့် အကျိုးခံစားခွင့်များ

၅၂။ (က) ငွေသားမဟုတ်သည့် အကျိုးခံစားခွင့်သည် ပုဂ္ဂိုလ်တစ်ဦးရရှိသည့် ငွေသားဖြင့်မဟုတ်သည့် မည်သည့်အကျိုးခံစားခွင့်မဆိုဖြစ်သည်။

(ခ) ငွေသားမဟုတ်သည့် အကျိုးခံစားခွင့်ဖြစ်သည့် ငွေကြေးပမာဏတစ်ရပ်သည် စည်းကြပ်ထိုက်သော ဝင်ငွေတွင် ပါဝင်ခြင်း ရှိ မရှိ ဆုံးဖြတ်ရာ၌ ယင်းအကျိုးခံစားခွင့်ကို ငွေသားအဖြစ်ဖလှယ်နိုင်ခြင်း မရှိဟူသည့်အချက်ကို ထည့်သွင်းစဉ်းစားခြင်း မပြုရ။

(ဂ) ပုဒ်မခွဲ (ဃ) နှင့် မဆန့်ကျင်စေဘဲ စည်းကြပ်ထိုက်သောဝင်ငွေတွင် ပါဝင်သည့် ငွေသား မဟုတ်သည့် အကျိုးခံစားခွင့်၏ ငွေကြေးပမာဏသည် ယင်းငွေကြေးပမာဏကို ရရှိသည့် အချိန်တွင် လွှဲပြောင်းမှုဆိုင်ရာ မည်သည့်ကန့်သတ်ချက်ကိုမဆို လျစ်လျူရှုခြင်းဖြင့် ဆုံးဖြတ် သတ်မှတ်သည့် ယင်းအကျိုးခံစားခွင့်၏ ပြင်ပဈေးကွက်ပေါက်ဈေး ဖြစ်သည်။

(ဃ) ဇယား (၂) ရှိ တန်ဖိုးသတ်မှတ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များသည် ပုဒ်မ ၁၆၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂) အရ အလုပ်အကိုင်မှဝင်ငွေတွင် ပါဝင်သည့် ငွေသားမဟုတ်သည့် အကျိုးခံစားခွင့်အပေါ် အကျိုးသက်ရောက်စေရမည်။

ဝင်ငွေအမျိုးအစားများ

၅၃။ (က) ဤပုဒ်မသည် အောက်ပါတစ်ခုခုနှင့်စပ်လျဉ်းသည့် အသုံးစရိတ် သို့မဟုတ် အနှုံးပေါ်တွင် အကျိုးသက်ရောက်စေရမည်-

(၁) ဝင်ငွေအမျိုးအစား တစ်ခုထက်ပို၍ ရရှိခြင်း၊

(၂) ဝင်ငွေအမျိုးအစားတစ်ခုနှင့် အခြားရည်ရွယ်ချက်တစ်စုံတစ်ခုကို ရရှိခြင်း၊

(ခ) ဤပုဒ်မနှင့် အကျိုးဝင်သည့်အခါ အသုံးစရိတ် သို့မဟုတ် အနှုံးနှင့်ဆက်စပ်သည့် လုပ်ဆောင်ချက်များ သို့မဟုတ် ရည်ရွယ်ချက်များနှင့် လျော်ညီသည့် သဘောသဘာဝနှင့် အရွယ်အစားတို့ကို ထည့်သွင်းစဉ်းစားလျက် ယင်းအသုံးစရိတ် သို့မဟုတ် အနှုံးကို ကျိုးကြောင်း ဆီလျော်သည့် အခြေခံဖြင့် ခွဲဝေရမည်။

(ဂ) အောက်ပါတို့သည် သီးခြားဝင်ငွေအမျိုးအစားများ ဖြစ်ကြသည်-

- (၁) အလုပ်အကိုင်တစ်ခုမှ ဝင်ငွေ၊
- (၂) လုပ်ငန်းတစ်ခုမှ ဝင်ငွေ၊
- (၃) ရင်းနှီးမြှုပ်နှံမှုတစ်ခုမှ ဝင်ငွေ၊
- (၄) ကင်းလွတ်ခွင့်ပြုသည့် ဝင်ငွေ။

ဝင်ငွေ၏ မူလရင်းမြစ် ရပ်စဲခြင်း

၅၄။ (က) ဤပုဒ်မသည် အောက်ပါအခြေအနေများတွင် အကျိုးသက်ရောက်စေရမည်-

- (၁) ပုဂ္ဂိုလ်တစ်ဦး အခွန်နှစ်တစ်နှစ်အတွင်း ငွေကြေးပမာဏတစ်ရပ်ကို ရရှိလာစေသည့် လုပ်ငန်းတစ်ခု၊ လုပ်ဆောင်ချက်တစ်ရပ် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်သည် ယင်းဝင်ငွေ မရရှိမီ ရပ်တန့်သွားခဲ့ခြင်းနှင့်
- (၂) ယင်းငွေကြေးပမာဏကို ယင်းလုပ်ငန်း၊ လုပ်ဆောင်ချက် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု မရပ်စဲမီ ရရှိခဲ့ခြင်းဖြစ်သည်ဟု ယူဆပါက ယင်းကို ထိုပုဂ္ဂိုလ်၏ စည်းကြပ်ထိုက်သောဝင်ငွေတွင် ထည့်သွင်းခဲ့မည်ဖြစ်ခြင်း။

(ခ) ဤပုဒ်မသည် ငွေကြေးပမာဏတစ်ရပ်အပေါ် အကျိုးသက်ရောက်သည့်အခါ ယင်းငွေကြေး ပမာဏကို ရရှိသည့်အချိန်တွင် ယင်းလုပ်ငန်း၊ လုပ်ဆောင်ချက် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုသည် ရပ်စဲခြင်းမပြုသေးဟု ယူဆလျက် ဤဥပဒေသည် ယင်းငွေကြေးပမာဏအပေါ် အကျိုးသက်ရောက် စေရမည်။

အခန်း (၄)

ဝင်ငွေခွန်ကို ပုဂ္ဂိုလ်များအပေါ် သက်ရောက်စေခြင်း

အပိုင်း (၁)

တစ်ဦးချင်းပုဂ္ဂိုလ်များ

တစ်ဦးချင်းပုဂ္ဂိုလ်များအပေါ် အခွန်ကောက်ခံခြင်း

၅၅။ တစ်ဦးချင်းပုဂ္ဂိုလ်တစ်ဦး၏ အခွန်စည်းကြပ်ရန်ဝင်ငွေကို သီးခြားစီတွက်ချက်ရမည်။

အပိုင်း (၂)

ပညာသည်အစုစပ်လုပ်ငန်းများ

ပညာသည်အစုစပ်လုပ်ငန်းများအပေါ် အခွန်ကောက်ခံခြင်းဆိုင်ရာ အခြေခံမူများ

၅၆။ (က) ပညာသည်အစုစပ်လုပ်ငန်းများ၏ ဝင်ငွေ၊ အသုံးစရိတ်များနှင့် အရှုံးများကို ဤအပိုင်းနှင့်အညီ အစုဝင်များထံမှ အခွန်ကောက်ခံရမည်။

(ခ) စာဖြင့်ရေးသားထားသည့် အစုစပ်လုပ်ငန်းဆိုင်ရာ သဘောတူညီချက်တစ်ရပ် ရှိခြင်း၊ မရှိခြင်းသည် ပုဂ္ဂိုလ်များအကြား ပညာသည်အစုစပ်လုပ်ငန်းဆိုင်ရာ ဆက်ဆံရေးတစ်ရပ် ရှိ၊ မရှိ ယတိပြတ်ဆုံးဖြတ်ရန် အကြောင်းတရားမဖြစ်စေရ။

(ဂ) ပညာသည်အစုစပ်လုပ်ငန်းတစ်ရပ်သည် အစုစပ်လုပ်ငန်း၏ ဝင်ငွေကြေညာလွှာကို ပုဒ်မ ၈၉၊ ပုဒ်မခွဲ(ဂ) နှင့်အညီ တင်သွင်းရမည်ဖြစ်သော်လည်း ဝင်ငွေခွန် ပေးဆောင်ရန် တာဝန်မရှိစေရ။

(ဃ) ပညာသည်အစုစပ်လုပ်ငန်းတစ်ရပ်၏ လုပ်ဆောင်မှုများနှင့်စပ်လျဉ်း၍ တင်သွင်းရန်ရှိသည့် မည်သည့် ရွေးကောက်တင်မြှောက်မှု၊ အကြောင်းကြားစာ သို့မဟုတ် ဖော်ပြချက်မဆိုကို ယင်း ပညာသည်အစုစပ်လုပ်ငန်းက တင်သွင်းရမည်ဖြစ်ပြီး ယင်းသည် အစုဝင်များအားလုံးအပေါ် စည်းနှောင်မှုရှိစေရမည်။

- (င) ပညာသည်အစုစပ်လုပ်ငန်းတစ်ခုတွင် အစုဝင်တစ်ဦး၏ အကျိုးစီးပွားသည် ဤဥပဒေ၏ ရည်ရွယ်ချက်များအလို့ငှာ လုပ်ငန်းဆိုင်ရာရရန်ပိုင်ခွင့်တစ်ခုဖြစ်သည်။
- (စ) ပညာသည်အစုစပ်လုပ်ငန်းတစ်ခုတွင် ပြည်ပနေအစုဝင်တစ်ဦး သို့မဟုတ် အစုဝင်များပါရှိနေပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ၏ ရည်ရွယ်ချက်များအလို့ငှာ ပြည်တွင်းနေအစုဝင်တစ်ဦးစီကို ပြည်ပနေယင်းအစုဝင် သို့မဟုတ် ယင်းအစုဝင်များ၏ ကိုယ်စားပြုဆောင်ရွက်သူအဖြစ် မှတ်ယူရမည်။

ပညာသည်အစုစပ်လုပ်ငန်းတစ်ခု၏ အခွန်စည်းကြပ်ရန်ဝင်ငွေနှင့် အသားတင်အနှုံး

- ၅၇။ (က) ပုဒ်မခွဲ (ဂ) နှင့်မဆန့်ကျင်စေဘဲ ပညာသည်အစုစပ်လုပ်ငန်းတစ်ခု၏ အခွန်နှစ်တစ်နှစ်အတွက် အခွန်စည်းကြပ်ရန်ဝင်ငွေကို အောက်ပါပုံသေနည်းအတိုင်း တွက်ချက်ရမည်-

A - B

ယင်းတွင်-

A သည် ယင်းပညာသည်အစုစပ်လုပ်ငန်း၏ ထိုနှစ်အတွက် စည်းကြပ်ထိုက်သော ဝင်ငွေစုစုပေါင်း ဖြစ်ပြီး ယင်းပညာသည်အစုစပ်လုပ်ငန်းသည် ပြည်တွင်းနေပုဂ္ဂိုလ်ဖြစ်ဘိသကဲ့သို့ တွက်ချက်ထားခြင်း ဖြစ်သည်။

B သည် ယင်းပညာသည်အစုစပ်လုပ်ငန်းက အစိတ်အပိုင်း A တွင် ရည်ညွှန်းသည့် စည်းကြပ် ထိုက်သောဝင်ငွေ ရရှိအောင် ဆောင်ရွက်ရာ၌ ကျခံခဲ့ရသည့် အသုံးစရိတ်များ သို့မဟုတ် အနှုံးများ၏ အတိုင်းအတာအထိ ဤဥပဒေအရ နုတ်ပယ်ခွင့်ပြုသည့် စုစုပေါင်းငွေကြေးပမာဏဖြစ်ပြီး ယင်းတွင် ပုဒ်မ ၂၃ နှင့် ပုဒ်မ ၂၅ တို့အရ ခွင့်ပြုသည့် နုတ်ပယ်မှုများ ပါဝင်ခြင်းမရှိစေရ။

- (ခ) ပုဒ်မခွဲ (က) ရှိ ပုံသေနည်း၏ အစိတ်အပိုင်း B သည် အခွန်နှစ်တစ်နှစ်အတွက် အစိတ်အပိုင်း A ကိုကျော်လွန်လျှင် ယင်းသို့ ကျော်လွန်သည့် ငွေကြေးပမာဏသည် ယင်းနှစ်အတွက် ယင်းပညာသည်အစုစပ်လုပ်ငန်း၏ အသားတင်အနှုံး ဖြစ်သည်။
- (ဂ) ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဃ) တွင် မည်သို့ပင်ဆိုစေကာမူ ဤပုဒ်မအရ ပညာသည်အစုစပ်လုပ်ငန်း တစ်ခု၏ အခွန်စည်းကြပ်ရန်ဝင်ငွေ သို့မဟုတ် အသားတင်အနှုံးကို တွက်ချက်ရန် ရည်ရွယ်ချက်များအလို့ငှာ ယင်းပညာသည် အစုစပ်လုပ်ငန်း၏ စည်းကြပ်ထိုက်သော ဝင်ငွေတွင် ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂) အရ အခွန်ပေးဆောင်ရန်ရှိသည့် ငွေကြေးပမာဏများ ပါဝင်စေရမည်။

ပညာသည်အစုစပ်လုပ်ငန်းတစ်ခု၏ အစုဝင်များအပေါ် အခွန်ကောက်ခံခြင်း

- ၅၈။ (က) ပုဒ်မခွဲ (ဂ) နှင့်မဆန့်ကျင်စေဘဲ ပညာသည်အစုစပ်လုပ်ငန်းတစ်ခုရှိ အစုဝင်တစ်ဦး၏ အခွန်နှစ် တစ်နှစ်အတွက် စည်းကြပ်ထိုက်သောဝင်ငွေတွင် ထိုနှစ်အတွက် ယင်းပညာသည်အစုစပ် လုပ်ငန်း၏ အခွန်စည်းကြပ်ရန်ဝင်ငွေရှိ ယင်းအစုဝင်၏ ဝေစုလည်း ပါဝင်သည်။
- (ခ) ပုဒ်မခွဲ (ဂ) နှင့်မဆန့်ကျင်စေဘဲ ပညာသည်အစုစပ်လုပ်ငန်းတစ်ခု၏ အစုဝင်တစ်ဦးအား အခွန်နှစ်တစ်နှစ်အတွက် ယင်းပညာသည်အစုစပ်လုပ်ငန်း၏ အသားတင်အနှုံးတွင် ပါဝင်သည့် ယင်းအစုဝင်၏ ဝေစုကို ထိုနှစ်အတွက် နုတ်ပယ်ခွင့်ပြုသည်။
- (ဂ) ပညာသည်အစုစပ်လုပ်ငန်းတစ်ခုရှိ အစုဝင်တစ်ဦးသည် အခွန်နှစ်တစ်နှစ်အတွင်း မည်သည့် ကာလ၌မဆို ပြည်ပနေပုဂ္ဂိုလ်ဖြစ်ပါက ပုဒ်မခွဲ (က) နှင့် (ခ) တို့သည် ယင်းပညာသည် အစုစပ်လုပ်ငန်းက ယင်းကာလအတွင်း ရရှိသော မြန်မာနိုင်ငံရင်းမြစ်မှဝင်ငွေမှ ပေါ်ပေါက်သည့် အခွန်စည်းကြပ်ရန် ဝင်ငွေ သို့မဟုတ် အသားတင်အနှုံးအနက်မှ ယင်းအစုဝင်၏ ဝေစုအပေါ်၌သာ အကျိုးသက်ရောက်စေရမည်။

- (ဃ) ပုဒ်မခွဲ (ဂ) ၏ ရည်ရွယ်ချက်များအလို့ငှာ မြန်မာနိုင်ငံရင်းမြစ်မှဝင်ငွေသို့ ရည်ညွှန်းချက်တွင် ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂) အရ အခွန်ကျသင့်သည့် ငွေကြေးပမာဏများ ပါဝင်ခြင်းမရှိစေရ။
- (င) ပုဒ်မခွဲ (က) အရ ပညာသည်အစုစပ်လုပ်ငန်းတစ်ခု၏ အခွန်စည်းကြပ်ရန်ဝင်ငွေ၊ သို့မဟုတ် ပုဒ်မခွဲ (ခ) အရ ပညာသည်အစုစပ်လုပ်ငန်းတစ်ခု၏ အသားတင်အနှုံးအနက်မှ ပြည်တွင်းနေ အစုဝင်တစ်ဦး၏ ဝေစုတွင် ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂) နှင့် အကျိုးဝင်သည့် ဝင်ငွေပါဝင်လျှင် ယင်းအစုဝင်သည် ယင်းဝင်ငွေနှင့်စပ်လျဉ်း၍ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂) အရ ပေးဆောင်ခဲ့သည့်အခွန်အနက်မှ ယင်းအစုဝင်၏ဝေစုအတွက် အခွန် ခုနှိမ်မှုကို ရပိုင်ခွင့်ရှိသည်။
- (စ) ပုဒ်မခွဲ (င) အရ ပြည်တွင်းနေအစုဝင်တစ်ဦးသို့ အခွန်နှစ်တစ်နှစ်အတွက် ခွင့်ပြုသည့် အခွန် ခုနှိမ်မှုတစ်ရပ်ကို ယင်းနှစ်အတွက် ယင်းအစုဝင်၏ ဝင်ငွေခွန်ထမ်းဆောင်ရန်တာဝန်ရှိသည့် ပမာဏမှ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၃ နှင့်အညီ ခုနှိမ်စေရမည်။
- (ဆ) ပညာသည်အစုစပ်လုပ်ငန်းတစ်ခုက ရရှိသည့် ဝင်ငွေ သို့မဟုတ် ကျခံသည့် အသုံးစရိတ် သို့မဟုတ် အနှုံး၏ နေရာဒေသဆိုင်ရာရင်းမြစ်နှင့် အမျိုးအစားတို့နှင့်စပ်လျဉ်းသည့် သဘော သဘာဝသည် အစုဝင်များ၏ လက်ဝယ်၌ ဆက်လက်တည်ရှိနေပြီး အစုဝင်များအကြား သက်ဆိုင်ရာ အမျိုးအစားအလိုက် ခွဲဝေရရှိကြသည်ဟု မှတ်ယူရမည်။
- (ဇ) ပုဒ်မခွဲ (ဈ) နှင့် မဆန့်ကျင်စေဘဲ ပညာသည်အစုစပ်လုပ်ငန်းတစ်ခု၏ အခွန်စည်းကြပ်ရန် ဝင်ငွေ သို့မဟုတ် အသားတင်အနှုံးအနက်မှ အစုဝင်တစ်ဦး၏ဝေစုသည် အစုစပ် သဘောတူညီချက်တွင် ဖော်ပြထားသည့်အတိုင်း ယင်းပညာသည်အစုစပ်လုပ်ငန်း၏ ဝင်ငွေတွင် ပါဝင်သည့် ယင်းအစုဝင်၏ အကျိုးစီးပွားရာခိုင်နှုန်းနှင့် ညီမျှသည်။
- (ဉ) အစုစပ်သဘောတူညီချက်ပါ ဝင်ငွေခွဲဝေမှုသည် အစုဝင်များက ယင်းပညာသည် အစုစပ် လုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်မှုများအတွက် စိုက်ထုတ်မှုအတိုင်းအတာကို ထင်ဟပ်နိုင်ခြင်း မရှိလျှင် ယင်းပညာသည်အစုစပ်လုပ်ငန်း၏ အခွန်စည်းကြပ်ရန်ဝင်ငွေ သို့မဟုတ် အသားတင် အနှုံးတွင် ပါဝင်သည့် အစုဝင်တစ်ဦး၏ ဝေစုသည် ယင်းပညာသည်အစုစပ်လုပ်ငန်း၏ မတည်ငွေရင်းတွင်ပါဝင်သည့် ယင်းအစုဝင်၏ အကျိုးစီးပွားရာခိုင်နှုန်းနှင့် ညီမျှသည်။

အပိုင်း (၃)

ကုမ္ပဏီများ

ကုမ္ပဏီများအပေါ် အခွန်ကောက်ခံခြင်း

၅၉။ ကုမ္ပဏီတစ်ခုသည် ဝင်ငွေခွန်ထမ်းဆောင်ရန်အတွက် ယင်း၏အဖွဲ့ဝင်များနှင့် သီးခြားစီတာဝန် ရှိသည်။

ကုမ္ပဏီများ၏ အနှုံးများကို ဆက်လက်သယ်ဆောင်ခြင်း

၆၀။ (က) ကုမ္ပဏီတစ်ခု၏ မမြင်သာသည့် ပိုင်ဆိုင်မှုတွင် ၅၀ ရာခိုင်နှုန်းအထက် အပြောင်းအလဲရှိပါက ယင်းကုမ္ပဏီ၏ ပြောင်းလဲမှုမတိုင်မီ အခွန်နှစ်တစ်နှစ်အတွက် မည်သည့်အနှုံးကိုမဆို ပြောင်းလဲ ပြီးနောက် အခွန်နှစ်တစ်နှစ်အတွက် အောက်ပါအခြေအနေများနှင့် ကိုက်ညီခြင်းမရှိလျှင် နုတ်ပယ်ခွင့်မပြုရ-

(၁) ယင်းကုမ္ပဏီသည် မပြောင်းလဲမီက ယင်းဆောင်ရွက်ခဲ့သည့် လုပ်ငန်းကိုပင် ပြောင်းလဲပြီး နောက်တွင် အောက်ပါတို့အနက် ဦးစွာဖြစ်သည့် ကာလအထိ ဆက်လက်ဆောင်ရွက်နေခြင်း-

(ကက) အနှုံးကို အပြည့်အဝ နုတ်ပယ်ပြီးသည်အထိ၊

(ခခ) ဤဥပဒေအရအဖွဲ့ကို ဆက်လက်သယ်ဆောင်နိုင်သည့်ကာလကုန်ဆုံးသွားသည်အထိ

(၂) ယင်းကုမ္ပဏီသည် လုပ်ငန်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုအသစ် တစ်စုံတစ်ရာတွင် ပါဝင် လုပ်ဆောင်မှု မရှိခြင်း။

(ခ) ဤပုဒ်မတွင် “အဖွဲ့” ဆိုသည်မှာ အောက်ပါတစ်ရပ်ရပ်ကို ဆိုသည်-

(၁) ပုဒ်မ ၂၅ အရ ဆက်လက်သယ်ဆောင်သည့် အသားတင်အဖွဲ့၊

(၂) ပုဒ်မ ၄၃ အရ ဆက်လက်သယ်ဆောင်သည့် အသားတင် နိုင်ငံခြားငွေလဲလှယ်မှုအဖွဲ့၊

(၃) ပုဒ်မ ၄၆ အရ ဆက်လက်သယ်ဆောင်သည့် ပြည်ပအဖွဲ့၊

(၄) ပုဒ်မ ၆၇ အရ ဆက်လက်သယ်ဆောင်သည့် ငွေကြေးပမာဏတစ်ရပ်။

ကုမ္ပဏီများ ပြန်လည်ဖွဲ့စည်းခြင်း

၆၁။ (က) ပြည်တွင်းနေကုမ္ပဏီတစ်ခု (“လွှဲပြောင်းပေးသူ” ဟု ရည်ညွှန်းမည်) သည် ရောင်းဝယ်ရန် ကုန်စည် များမှအပ ရရန်ပိုင်ခွင့်တစ်ခုကို ပြည်တွင်းနေ အခြားကုမ္ပဏီတစ်ခု (“လွှဲပြောင်းရယူသူ” ဟု ရည်ညွှန်းမည်) သို့ ရောင်းချပြီး လွှဲပြောင်းပေးသူသည် လွှဲပြောင်းရယူသူနှင့်စပ်လျဉ်း၍ အုပ်စုကုမ္ပဏီတစ်ခုဖြစ်နေလျှင်-

(၁) ထိုရရန်ပိုင်ခွင့်ကို ထုခွဲရောင်းချခြင်းမှ မည်သည့်အမြတ်အစွန်း သို့မဟုတ် အဖွဲ့မျှ ပေါ်ပေါက်ခြင်း မရှိ၊

(၂) လွှဲပြောင်းရယူသူသည် လွှဲပြောင်းပေးသူက ထုခွဲရောင်းချသည့် ရရန်ပိုင်ခွင့်ကို ယင်း၏ ကူညီသည့် သဘောသဘာဝအတိုင်း ရရှိသည်ဟု မှတ်ယူရမည်၊

ထို့ပြင်

(၃) ယင်းရရန်ပိုင်ခွင့်ကို ရယူမှုအတွက် လွှဲပြောင်းရယူသူ၏ ကုန်ကျစရိတ်သည် ထုခွဲရောင်းချခိုက်တွင် ရှိသည့် လွှဲပြောင်းပေးသူ၏ ယင်းရရန်ပိုင်ခွင့်အတွက် စာရင်းအရ လက်ကျန်တန်ဖိုးနှင့် ညီမျှသည်။

(ခ) ရရန်ပိုင်ခွင့်တစ်ခုတွင် ပေးရန်တာဝန်တစ်ရပ် ရှိနေပြီး ယင်းပေးရန်တာဝန်သည် ရရန်ပိုင်ခွင့်၏ ကုန်ကျစရိတ်ထက် မကျော်လွန်မှသာ ပုဒ်မခွဲ (က) သည် ယင်းရရန်ပိုင်ခွင့် ထုခွဲရောင်းချမှု အပေါ် အကျိုးသက်ရောက်စေရမည်။

(ဂ) လွှဲပြောင်းရယူသူ၏ ဝင်ငွေသည် ကင်းလွတ်ခွင့်ပြုထားသည့် ဝင်ငွေဖြစ်လျှင်သော်လည်းကောင်း၊ မြန်မာနိုင်ငံတွင် အခွန်မကျသင့်သည့် ဝင်ငွေဖြစ်လျှင်သော်လည်းကောင်း ပုဒ်မခွဲ (က) သည် အကျိုးသက်ရောက်မှု မရှိစေရ။

(ဃ) ကုမ္ပဏီတစ်ခုသည် အောက်ပါအခြေအနေ တစ်ရပ်ရပ်တွင် အခြားကုမ္ပဏီတစ်ခုနှင့်စပ်လျဉ်း၍ အုပ်စုကုမ္ပဏီ ဖြစ်သည်-

(၁) ကုမ္ပဏီတစ်ခုက တိုက်ရိုက်သော်လည်းကောင်း၊ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသည့် ကြားခံ တရားဝင်ရပ်တည်မှုရှိသည့် ပုဂ္ဂိုလ်များမှတစ်ဆင့်သော်လည်းကောင်း အခြားကုမ္ပဏီတွင် ထုတ်ဝေထားသော အစုရှယ်ယာများ၏ ၁၀၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားလျှင်၊

(၂) အခြားကုမ္ပဏီတစ်ခုက တိုက်ရိုက်သော်လည်းကောင်း၊ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသည့် ကြားခံတရားဝင်ရပ်တည်မှုရှိသည့် ပုဂ္ဂိုလ်များမှတစ်ဆင့်သော်လည်းကောင်း ယင်းကုမ္ပဏီ နှစ်ခုလုံးတွင် ထုတ်ဝေထားသော အစုရှယ်ယာများ၏ ၁၀၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားလျှင်။

(င) ဤပုဒ်မရှိ ကုမ္ပဏီတစ်ခုသို့ ရည်ညွှန်းချက်တွင် စုဝေးဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုသာ ပါဝင်သည်။

[ဆက်လက်ဖော်ပြပါမည်။]

[ယခင်အပတ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ကြေညာချက်အမှတ် (၁၁၃/၂၀၂၀) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များမှ အဆက်]

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် သတ်မှတ်ထားသည့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များ (ဧရာဝတီတိုင်းဒေသကြီး)

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၁	ကန်ကြီးထောင့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ ရပ်ကွက် (၁) ရပ်ကွက် (ကန်ကြီးထောင့်မြို့)၊ ၂။ ရပ်ကွက် (၂) ရပ်ကွက် (ကန်ကြီးထောင့်မြို့)၊ ၃။ ရပ်ကွက် (၃) ရပ်ကွက် (ကန်ကြီးထောင့်မြို့)၊ ၄။ ရပ်ကွက် (၄) ရပ်ကွက် (ကန်ကြီးထောင့်မြို့)၊ ၅။ ရပ်ကွက် (၅) ရပ်ကွက် (ကန်ကြီးထောင့်မြို့)၊ ၆။ ရပ်ကွက် (၆) ရပ်ကွက် (ကန်ကြီးထောင့်မြို့)၊ ၇။ ရပ်ကွက် (၇) ရပ်ကွက် (ကန်ကြီးထောင့်မြို့)၊ ၈။ ကွင်းယား (အနောက်) ကျေးရွာအုပ်စု၊ ၉။ ပိတောက်ပင်ကျေးရွာအုပ်စု၊ ၁၀။ လေးဆူကျေးရွာအုပ်စု၊ ၁၁။ ရွေးကျေးရွာအုပ်စု၊ ၁၂။ ရွေးကုန်းကျေးရွာအုပ်စု၊ ၁၃။ မတော့ကုန်း ကျေးရွာအုပ်စု၊ ၁၄။ ကျွန်းကြီးကျေးရွာအုပ်စု၊ ၁၅။ မဂကျွန်းကျေးရွာအုပ်စု၊ ၁၆။ ကျွန်းလျှားရှည်ကျေးရွာအုပ်စု၊ ၁၇။ နန္ဒင်းဂရက်ကျေးရွာအုပ်စု၊ ၁၈။ ကွင်းယား (အရှေ့) ကျေးရွာအုပ်စု၊ ၁၉။ ဆတ်ကွင်းကျေးရွာအုပ်စု၊ ၂၀။ ကညွတ်ကုန်းကျေးရွာအုပ်စု၊ ၂၁။ ကွမ်းသီးပင်ဆိပ်ကျေးရွာအုပ်စု၊ ၂၂။ အစလောက်ကျေးရွာအုပ်စု၊ ၂၃။ ကျူတန်းကျေးရွာအုပ်စု၊ ၂၄။ ထန်းပင် ကျေးရွာအုပ်စု၊ ၂၅။ မိချောင်းတစ်ရာကျေးရွာအုပ်စု၊ ၂၆။ လဟာကလူ ကျေးရွာအုပ်စု၊ ၂၇။ ဒါးကကျေးရွာအုပ်စု၊ ၂၈။ ဝက်ထိုးကျေးရွာအုပ်စု၊ ၂၉။ ပျဉ်းမငူကျေးရွာအုပ်စု၊ ၃၀။ ညောင်ကုန်းကျေးရွာအုပ်စု၊ ၃၁။ ဆိပ်သာ ကျေးရွာအုပ်စု၊ ၃၂။ ညောင်ချောင်းကျေးရွာအုပ်စု၊ ၃၃။ ဘုရားချောင်း ကျေးရွာအုပ်စု၊ ၃၄။ သဘောငူကျေးရွာအုပ်စု၊ ၃၅။ တကုန်းကြီးကျေးရွာ အုပ်စု၊ ၃၆။ ခုံဇင်ကုန်းကျေးရွာအုပ်စု၊ ၃၇။ လျှော်ကုန်းကျေးရွာအုပ်စု၊ ၃၈။ ကျုံပဒုတ်ကျေးရွာအုပ်စု၊ ၃၉။ အပင်နှစ်ဆယ်ကျေးရွာအုပ်စု။
၂	ကန်ကြီးထောင့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ ကျိုက်လတ်ကျေးရွာအုပ်စု၊ ၂။ ရေတွင်းကုန်းကြီးကျေးရွာအုပ်စု၊ ၃။ မြတ်လေး ချောင်းကျေးရွာအုပ်စု၊ ၄။ အောက်တံခွန်တိုင်ကျေးရွာအုပ်စု၊ ၅။ အထက်တံခွန်တိုင် ကျေးရွာအုပ်စု၊ ၆။ ကျီးတောကျေးရွာအုပ်စု၊ ၇။ ခူချောင်ကျေးရွာအုပ်စု၊ ၈။ ကုလားကွင်းကျေးရွာအုပ်စု၊ ၉။ အုန်းပင်ဆိပ်ကျေးရွာအုပ်စု၊ ၁၀။ ကျုံကြီး ကျေးရွာအုပ်စု၊ ၁၁။ မြင်းကဆိပ်ကျေးရွာအုပ်စု၊ ၁၂။ ကျွန်းဦးကျေးရွာအုပ်စု၊ ၁၃။ ဂုံညင်းတန်းကျေးရွာအုပ်စု၊ ၁၄။ လိပ်ကမ္ဘာကျေးရွာအုပ်စု၊ ၁၅။ သရက်ကွင်း ကျေးရွာအုပ်စု၊ ၁၆။ ကျုံရပ်ကျေးရွာအုပ်စု၊ ၁၇။ ရှမ်းကျေးရွာအုပ်စု၊ ၁၈။ သဲဖြူကျေးရွာအုပ်စု၊ ၁၉။ ရေတွင်းဆိပ်ကျေးရွာအုပ်စု၊ ၂၀။ ဝဲကြီး ကျေးရွာအုပ်စု၊ ၂၁။ ရေချိုကုန်းကျေးရွာအုပ်စု၊ ၂၂။ သောင်ကြီးကျေးရွာအုပ်စု၊ ၂၃။ ချောင်းစောက်ကျေးရွာအုပ်စု၊ ၂၄။ ရှမ်းငူကျေးရွာအုပ်စု၊ ၂၅။ ပေပင်ကြီး ကျေးရွာအုပ်စု၊ ၂၆။ ပေပင် (ဒယ်ကန်) ကျေးရွာအုပ်စု၊ ၂၇။ ကန်ကျေးရွာအုပ်စု၊ ၂၈။ မိချောင်းဂေါင်းကျေးရွာအုပ်စု၊ ၂၉။ လက်ဆောင်ကွင်းကျေးရွာအုပ်စု၊ ၃၀။ ရေတွင်းကုန်းလေးကျေးရွာအုပ်စု၊ ၃၁။ အစုကြီးကျေးရွာအုပ်စု၊ ၃၂။ ထိန်တောကြီးကျေးရွာအုပ်စု၊ ၃၃။ ပေါက်ကျွန်းကျေးရွာအုပ်စု၊ ၃၄။ လက်ပန်ကျေးရွာအုပ်စု၊ ၃၅။ ကျုံဒရယ်ကျေးရွာအုပ်စု၊ ၃၆။ ညောင်ပင်သာ ကျေးရွာအုပ်စု၊ ၃၇။ ဒီးဒုတ်ကျေးရွာအုပ်စု၊ ၃၈။ ပိန်းချောင်ကျေးရွာအုပ်စု၊ ၃၉။ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ၄၀။ ကျွန်းတောကုန်းကျေးရွာအုပ်စု၊ ၄၁။ ဝါးဒူးကျေးရွာအုပ်စု။

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၃	ကျောင်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၁) ရပ်ကွက် (ကျောင်းကုန်းမြို့)၊ ၂။ အမှတ် (၂) ရပ်ကွက် (ကျောင်းကုန်းမြို့)၊ ၃။ အမှတ် (၄) ရပ်ကွက် (ကျောင်းကုန်းမြို့)၊ ၄။ ကိုင်းတာကျေးရွာအုပ်စု၊ ၅။ တံခွန်တိုင်ကျေးရွာအုပ်စု၊ ၆။ သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု၊ ၇။ မိုးပြာအရှေ့ကျေးရွာအုပ်စု၊ ၈။ မြိုက်ကျေးရွာအုပ်စု၊ ၉။ ဇရပ်ကွင်းကျေးရွာအုပ်စု၊ ၁၀။ ကညင်သုံးဆင့်ကျေးရွာအုပ်စု၊ ၁၁။ မင်းမနိုင်ကျေးရွာအုပ်စု၊ ၁၂။ ကောက်ကြီးကုန်းကျေးရွာအုပ်စု၊ ၁၃။ ဖုန်းဆိုးကျေးရွာအုပ်စု၊ ၁၄။ ထောက်ရွာကျေးရွာအုပ်စု၊ ၁၅။ ရှမ်းကျေးရွာအုပ်စု၊ ၁၆။ ရေဂလုတ်ကျေးရွာအုပ်စု၊ ၁၇။ ဗလီဒေါင့်ကျေးရွာအုပ်စု၊ ၁၈။ ကျားကိုက်ကျေးရွာအုပ်စု၊ ၁၉။ တက်ဆိပ်ကျေးရွာအုပ်စု၊ ၂၀။ ဒိုးတန်းကျေးရွာအုပ်စု၊ ၂၁။ ချောင်ကြီးကျေးရွာအုပ်စု၊ ၂၂။ သောင်ကြီးကျေးရွာအုပ်စု၊ ၂၃။ ဒေါင့်ကွေးကျေးရွာအုပ်စု၊ ၂၄။ ပေါက်ငူကျေးရွာအုပ်စု၊ ၂၅။ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ၂၆။ ကြာဂရက်ကျေးရွာအုပ်စု၊ ၂၇။ မကျီးချောင်ကျေးရွာအုပ်စု၊ ၂၈။ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ၂၉။ ရုံးပင်ကျေးရွာအုပ်စု၊ ၃၀။ ကိုင်းဝိုင်းကျေးရွာအုပ်စု၊ ၃၁။ ဆောက်အိုင်ကျေးရွာအုပ်စု၊ ၃၂။ ဆင်ကူးကျေးရွာအုပ်စု၊ ၃၃။ ရုံးတောကျေးရွာအုပ်စု၊ ၃၄။ အရှေ့ချောင်းကျေးရွာအုပ်စု၊ ၃၅။ လိပ်ပုတ်ကျေးရွာအုပ်စု၊ ၃၆။ ဆိပ်သာကျေးရွာအုပ်စု၊ ၃၇။ ကျုံတာကျေးရွာအုပ်စု။
၄	ကျောင်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၃) ရပ်ကွက် (ကျောင်းကုန်းမြို့)၊ ၂။ အမှတ် (၅) ရပ်ကွက် (ကျောင်းကုန်းမြို့)၊ ၃။ ဝက်ချောင်းကျေးရွာအုပ်စု၊ ၄။ အစုကြီးကျေးရွာအုပ်စု၊ ၅။ ရွာသာကုန်းကျေးရွာအုပ်စု၊ ၆။ ကျောင်းအိုင်ကျေးရွာအုပ်စု၊ ၇။ မိုးမခကျေးရွာအုပ်စု၊ ၈။ ကွင်းကြီးကျေးရွာအုပ်စု၊ ၉။ လူသန့်ချောင်ကျေးရွာအုပ်စု၊ ၁၀။ ဇီးငူကျေးရွာအုပ်စု၊ ၁၁။ ဝက်ခြံရက်ကျေးရွာအုပ်စု၊ ၁၂။ ပေါက်ဆိန်ပဲ့ကျေးရွာအုပ်စု၊ ၁၃။ ရောင်ပြစ်ကွင်းကျေးရွာအုပ်စု၊ ၁၄။ ပန်းတောရိုးကျေးရွာအုပ်စု၊ ၁၅။ မကျီးပင်ကွင်းကျေးရွာအုပ်စု၊ ၁၆။ ကျုံဖါးရိုးကျေးရွာအုပ်စု၊ ၁၇။ ဆိပ်ဖူးနီကျေးရွာအုပ်စု၊ ၁၈။ ကွမ်းခြံကုန်းကျေးရွာအုပ်စု၊ ၁၉။ ရင်ဆိုင်ကျေးရွာအုပ်စု၊ ၂၀။ ကံကလေးကျေးရွာအုပ်စု၊ ၂၁။ သဲကုန်ကျေးရွာအုပ်စု၊ ၂၂။ စပါယ်ရုံကျေးရွာအုပ်စု၊ ၂၃။ ရေတာကြီးကျေးရွာအုပ်စု၊ ၂၄။ လှေကွဲလဟာကျေးရွာအုပ်စု၊ ၂၅။ ဂုံမင်းကျေးရွာအုပ်စု၊ ၂၆။ ဇီးချောင်ကျေးရွာအုပ်စု၊ ၂၇။ ထန်းတပင်ကျေးရွာအုပ်စု၊ ၂၈။ ဗျိုက်ကြီးကျေးရွာအုပ်စု၊ ၂၉။ လက်ပံချောင်ကျေးရွာအုပ်စု၊ ၃၀။ လှည်းဆိပ်ကျေးရွာအုပ်စု၊ ၃၁။ ရွှေပန်းငူကျေးရွာအုပ်စု၊ ၃၂။ အိုးဘိုကျေးရွာအုပ်စု၊ ၃၃။ ဇရပ်ဆိပ်ကျေးရွာအုပ်စု။
၅	ကျုံပျော်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ တေဇရပ်ကွက် (ကျုံပျော်မြို့)၊ ၂။ အောင်ဆန်းရပ်ကွက် (ကျုံပျော်မြို့)၊ ၃။ အမှတ် (၁) ရပ်ကွက် (အထောင်မြို့)၊ ၄။ အမှတ် (၄) ရပ်ကွက် (အထောင်မြို့)၊ ၅။ ဒိုက်ပျက်ကျေးရွာအုပ်စု၊ ၆။ မျက်နီကွင်းကျေးရွာအုပ်စု၊ ၇။ သက္ကယ်ပြင်ကျေးရွာအုပ်စု၊ ၈။ ဖလံကုန်းကျေးရွာအုပ်စု၊ ၉။ သရက်ချောင်းကျေးရွာအုပ်စု၊ ၁၀။ ပိုက်တော်ကျေးရွာအုပ်စု၊ ၁၁။ ဆောက်ဝိုင်းကျေးရွာအုပ်စု၊ ၁၂။ ဇရပ်လှကျေးရွာအုပ်စု၊ ၁၃။ သင်တောဂရက်ကျေးရွာအုပ်စု၊ ၁၄။ ကျုံမရမ်းကျေးရွာအုပ်စု၊ ၁၅။ ကုန်းသာကြီးကျေးရွာအုပ်စု၊ ၁၆။ ဝဲကြီးကျေးရွာအုပ်စု၊ ၁၇။ ကျုံတောကျေးရွာအုပ်စု၊ ၁၈။ အင်းဖျားကျေးရွာအုပ်စု၊ ၁၉။ အင်းပါကျေးရွာအုပ်စု၊ ၂၀။ ချင်းလျားကျေးရွာအုပ်စု၊ ၂၁။ ကံသုံးဆင့်ကျေးရွာအုပ်စု၊ ၂၂။ သပြေလှကျေးရွာအုပ်စု၊ ၂၃။ ပျဉ်ချဆိပ်ကျေးရွာအုပ်စု၊ ၂၄။ ညောင်ပင်ဆိပ်ကျေးရွာအုပ်စု၊ ၂၅။ အကွေတန်းကျေးရွာအုပ်စု၊ ၂၆။ တောချောင်းကျေးရွာအုပ်စု။

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၆	ကျုံပျော်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၂၇။ သံလျှက်စွန်းကျေးရွာအုပ်စု၊ ၂၈။ ဇရပ်ရိုးကျေးရွာအုပ်စု၊ ၂၉။ သောင်ကြီး ကျေးရွာအုပ်စု၊ ၃၀။ သောင်ကျေးရွာအုပ်စု၊ ၃၁။ ယျဉ်းမပင်လှကျေးရွာအုပ်စု၊ ၃၂။ ရှားခဲကျေးရွာအုပ်စု၊ ၃၃။ အပိုင်းနင်းလှမ်းကျေးရွာအုပ်စု၊ ၃၄။ မဲဝရက် ကျေးရွာအုပ်စု၊ ၃၅။ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ ၃၆။ ကျီးအိုင်ကျေးရွာအုပ်စု၊ ၃၇။ တောကြီးကျေးရွာအုပ်စု၊ ၃၈။ ကွင်းဘောကျေးရွာအုပ်စု၊ ၃၉။ အင်းတရော် ကျေးရွာအုပ်စု၊ ၄၀။ ကညင်ဆိုင်ကျေးရွာအုပ်စု၊ ၄၁။ ကုန်းမဲလီကျေးရွာအုပ်စု၊ ၄၂။ လဟာပိုင်းကျေးရွာအုပ်စု၊ ၄၃။ ကွင်းသာကျေးရွာအုပ်စု၊ ၄၄။ ထိန်ငူကြီး ကျေးရွာအုပ်စု၊ ၄၅။ ထိန်တပင်ကျေးရွာအုပ်စု၊ ၄၆။ ခရုရိုးကျေးရွာအုပ်စု၊ ၄၇။ သဲကုန်းကျေးရွာအုပ်စု၊ ၄၈။ ကျွဲခေါင်းကျေးရွာအုပ်စု။ ၁။ ပင်လုံရပ်ကွက် (ကျုံပျော်မြို့)၊ ၂။ မြဝတီရပ်ကွက် (ကျုံပျော်မြို့)၊ ၃။ အမှတ် (၂) ရပ်ကွက် (အထောင်မြို့)၊ ၄။ အမှတ် (၃) ရပ်ကွက် (အထောင်မြို့)၊ ၅။ အစုကြီးကျေးရွာအုပ်စု၊ ၆။ ကျိုက်ပါကျေးရွာအုပ်စု၊ ၇။ သာယာကုန်း ကျေးရွာအုပ်စု၊ ၈။ သစ်မသိကျေးရွာအုပ်စု၊ ၉။ မန်းကြာကျေးရွာအုပ်စု၊ ၁၀။ ကြက်တညင်ကျေးရွာအုပ်စု၊ ၁၁။ သိန်ကုန်းကျေးရွာအုပ်စု၊ ၁၂။ ကျွဲခြံဒေါင့် ကျေးရွာအုပ်စု၊ ၁၃။ သင်တောကြီးကျေးရွာအုပ်စု၊ ၁၄။ ယျဉ်းကတိုးကုန်း ကျေးရွာအုပ်စု၊ ၁၅။ အင်းမကျေးရွာအုပ်စု၊ ၁၆။ အင်းရဲကျေးရွာအုပ်စု၊ ၁၇။ သရက်ချိုကျေးရွာအုပ်စု၊ ၁၈။ သဖန်းချောင်းကျေးရွာအုပ်စု၊ ၁၉။ ရွှေကညင်ပင်ကျေးရွာအုပ်စု၊ ၂၀။ ဝက်ချောင်းကျေးရွာအုပ်စု၊ ၂၁။ အင်းရဲကျွန်းကျေးရွာအုပ်စု၊ ၂၂။ ကံစုကျေးရွာအုပ်စု၊ ၂၃။ လှည်းဆိပ် ကျေးရွာအုပ်စု၊ ၂၄။ တိုက်ကျေးရွာအုပ်စု၊ ၂၅။ မကျီးကုန်းကျေးရွာအုပ်စု၊ ၂၆။ မိချောင်းအိုင်ကျေးရွာအုပ်စု၊ ၂၇။ ဇရပ်ကွင်းကျေးရွာအုပ်စု၊ ၂၈။ သရက် သုံးပင်ကျေးရွာအုပ်စု၊ ၂၉။ ရေစခန်းကျေးရွာအုပ်စု၊ ၃၀။ အိုင်ကြီးကျေးရွာ အုပ်စု၊ ၃၁။ မန်းစက္ကူကျေးရွာအုပ်စု၊ ၃၂။ ကွင်းခြောက်ကျေးရွာအုပ်စု၊ ၃၃။ ကျုံတနီးကျေးရွာအုပ်စု၊ ၃၄။ ဘောဇုတ်ကျေးရွာအုပ်စု၊ ၃၅။ ဓနော် ကျေးရွာအုပ်စု၊ ၃၆။ ငါးအိုက်ကွင်းကျေးရွာအုပ်စု၊ ၃၇။ မြို့ချောင်းကျေးရွာ အုပ်စု၊ ၃၈။ ဇင်ပြွန်းကျေးရွာအုပ်စု၊ ၃၉။ မလှပန်းကျေးရွာအုပ်စု၊ ၄၀။ ကျွဲတလင်း ကျေးရွာအုပ်စု၊ ၄၁။ အိုင်မကျေးရွာအုပ်စု၊ ၄၂။ ဂနိမ်းကျေးရွာအုပ်စု၊ ၄၃။ ဆင်ကောင်းကျေးရွာအုပ်စု၊ ၄၄။ အိက္ကဒွတ်ကျေးရွာအုပ်စု၊ ၄၅။ ကွင်းလှား ကျေးရွာအုပ်စု၊ ၄၆။ သဲဖြူအလယ်ကျေးရွာအုပ်စု၊ ၄၇။ ငါးကျီးထူကျေးရွာ အုပ်စု၊ ၄၈။ ကျောင်းစုကျေးရွာအုပ်စု၊ ၄၉။ ကွင်းကြီးကျေးရွာအုပ်စု။
၇	ငပုတောမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ မြောက်ပိုင်းရပ်ကွက် (ငပုတောမြို့)၊ ၂။ တောင်ပိုင်းရပ်ကွက် (ငပုတောမြို့)၊ ၃။ အရှေ့ပိုင်းရပ်ကွက် (ငပုတောမြို့)၊ ၄။ အနောက်ပိုင်းရပ်ကွက် (ငပုတောမြို့)၊ ၅။ အုန်းပင်စုကျေးရွာအုပ်စု၊ ၆။ ကံကွင်းကျေးရွာအုပ်စု၊ ၇။ သက္ကယ်ချောင်း ကျေးရွာအုပ်စု၊ ၈။ ဝက်ဆူကျေးရွာအုပ်စု၊ ၉။ ဖျံရေကျော်ကျေးရွာအုပ်စု၊ ၁၀။ လိပ်ချောင်းကျေးရွာအုပ်စု၊ ၁၁။ အုပ်ပုံရေကျော်ကျေးရွာအုပ်စု၊ ၁၂။ ဟင်းအိုးချောင်းကျေးရွာအုပ်စု၊ ၁၃။ ဂုံညှင်းတန်းကျေးရွာအုပ်စု၊ ၁၄။ အရိုးဒါးကျေးရွာအုပ်စု၊ ၁၅။ ငါးရန့်ချောင်းတောင်ချောင်းကျေးရွာအုပ်စု၊ ၁၆။ ကျောက်တန်းကျေးရွာအုပ်စု၊ ၁၇။ သမ္မာဒေဝကျေးရွာအုပ်စု၊ ၁၈။ စမ်းချောင်းစဉ်းအိုးဘိုကျေးရွာအုပ်စု၊ ၁၉။ ကျောက်ပုံကျေးရွာအုပ်စု၊ ၂၀။ အုတ်ရုံကွင်းကျေးရွာအုပ်စု၊ ၂၁။ တောင်ကလေးကျေးရွာအုပ်စု၊ ၂၂။ ကုန်းကလေးကျေးရွာအုပ်စု၊ ၂၃။ အုပ်သင်္ဘောကျေးရွာအုပ်စု၊



စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၈	ငပုတောမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၂၄။ တမံချောင်းကျေးရွာအုပ်စု၊ ၂၅။ ကမ်းနီကျေးရွာအုပ်စု၊ ၂၆။ ကွင်းချောင်းကျေးရွာအုပ်စု၊ ၂၇။ ရွှေတောင်ကျေးရွာအုပ်စု၊ ၂၈။ တောကြီးကျေးရွာအုပ်စု၊ ၂၉။ ကြာကွင်းကျေးရွာအုပ်စု၊ ၃၀။ နဂုံးကျေးရွာအုပ်စု၊ ၃၁။ ကိုးထောင်ကျေးရွာအုပ်စု၊ ၃၂။ ကညင်ငူကျေးရွာအုပ်စု၊ ၃၃။ အထက်ပြွန်ကျေးရွာအုပ်စု၊ ၃၄။ ကြာကန်ကျေးရွာအုပ်စု၊ ၃၅။ ကျောက်တံခါးကျေးရွာအုပ်စု၊ ၃၆။ ကုန်းတန်းကျေးရွာအုပ်စု၊ ၃၇။ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ၃၈။ သုံးခွကျေးရွာအုပ်စု၊ ၃၉။ ငွေချောင်းကျေးရွာအုပ်စု၊ ၄၀။ သဇင်ကျွန်းကျေးရွာအုပ်စု၊ ၄၁။ သက်န်းကုန်းကျေးရွာအုပ်စု၊ ၄၂။ ငှက်ပေါက်ကျေးရွာအုပ်စု၊ ၄၃။ ကန်ချောင်းကျေးရွာအုပ်စု၊ ၄၄။ ဇီးဖြူဆိပ်ကျေးရွာအုပ်စု၊ ၄၅။ သစ်ပုတ္တိပ်ကျေးရွာအုပ်စု၊ ၄၆။ ဒီးဒူးကုန်းကျေးရွာအုပ်စု၊ ၄၇။ ဝါးကုန်းကျေးရွာအုပ်စု၊ ၄၈။ ပြင်ခရိုင်ကျေးရွာအုပ်စု၊ ၄၉။ သက္ကယ်သောင်ကျေးရွာအုပ်စု၊ ၅၀။ အုတ်တွင်းကျေးရွာအုပ်စု၊ ၅၁။ ချောင်းဝကျေးရွာအုပ်စု။ ၁။ အမှတ် (၁) ရပ်ကွက် (ငရုပ်ကောင်းမြို့)၊ ၂။ အမှတ် (၂) ရပ်ကွက် (ငရုပ်ကောင်းမြို့)၊ ၃။ အမှတ် (၁) ရပ်ကွက် (ဟိုင်းကြီးကျွန်းမြို့)၊ ၄။ အမှတ် (၂) ရပ်ကွက် (ဟိုင်းကြီးကျွန်းမြို့)၊ ၅။ အမှတ် (၃) ရပ်ကွက် (ဟိုင်းကြီးကျွန်းမြို့)၊ ၆။ အဝဘိတ်ကျေးရွာအုပ်စု၊ ၇။ အာကာကျေးရွာအုပ်စု၊ ၈။ ဆင်ကူးကြီးကျေးရွာအုပ်စု၊ ၉။ ခရင်ဝါးချောင်းကျေးရွာအုပ်စု၊ ၁၀။ ရေကျော်ကြီးကျေးရွာအုပ်စု၊ ၁၁။ ပိုးလောင်းကျေးရွာအုပ်စု၊ ၁၂။ ကုလားချောင်းကျေးရွာအုပ်စု၊ ၁၃။ ကန်ဘလာ (ထိန်တန်း) ကျေးရွာအုပ်စု၊ ၁၄။ ကန်ဘလာကျွန်းညိုကျေးရွာအုပ်စု၊ ၁၅။ တင်းချောင်းကျေးရွာအုပ်စု၊ ၁၆။ နံသာပူကျေးရွာအုပ်စု၊ ၁၇။ နတ်မှော်ကျေးရွာအုပ်စု၊ ၁၈။ သစ်ရောင်းကျေးရွာအုပ်စု၊ ၁၉။ ရေကျော်ကျေးရွာအုပ်စု၊ ၂၀။ ပန်းမှော်ကျေးရွာအုပ်စု၊ ၂၁။ စပါးကြီးကျေးရွာအုပ်စု၊ ၂၂။ ကွင်းဘက်ကျေးရွာအုပ်စု၊ ၂၃။ ကြွေချိုင့်ကျေးရွာအုပ်စု၊ ၂၄။ သဲဖြူကျေးရွာအုပ်စု၊ ၂၅။ မိုးတိမ်ပြင်ကျေးရွာအုပ်စု၊ ၂၆။ သဲကုန်းကြီးကျေးရွာအုပ်စု၊ ၂၇။ ငပြေမကျေးရွာအုပ်စု၊ ၂၈။ မဲခရဲကျေးရွာအုပ်စု၊ ၂၉။ မြို့သစ်ကျေးရွာအုပ်စု၊ ၃၀။ ကျုံကူးကျေးရွာအုပ်စု၊ ၃၁။ ဘုရားလှကျေးရွာအုပ်စု၊ ၃၂။ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ၃၃။ ရဲခေါင်ကြီးကျေးရွာအုပ်စု၊ ၃၄။ ရေကျော်အောက်ကျေးရွာအုပ်စု၊ ၃၅။ ကံချိုင့်ကျေးရွာအုပ်စု၊ ၃၆။ ဇီးချိုင့်ကျေးရွာအုပ်စု၊ ၃၇။ ကျောက်ချောင်းကျေးရွာအုပ်စု၊ ၃၈။ ကညင်ချောင်းကျေးရွာအုပ်စု၊ ၃၉။ မရမ်းကွင်းကျေးရွာအုပ်စု၊ ၄၀။ စမ်းကြီးကျေးရွာအုပ်စု၊ ၄၁။ မေါင်ဒိုးကျေးရွာအုပ်စု။
၉	ပုသိမ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၁) ရပ်ကွက် (ပုသိမ်မြို့)၊ ၂။ အမှတ် (၂) ရပ်ကွက် (ပုသိမ်မြို့)၊ ၃။ အမှတ် (၃) ရပ်ကွက် (ပုသိမ်မြို့)၊ ၄။ အမှတ် (၉) ရပ်ကွက် (ပုသိမ်မြို့)၊ ၅။ အမှတ် (၁၀) ရပ်ကွက် (ပုသိမ်မြို့)၊ ၆။ အမှတ် (၁၁) ရပ်ကွက် (ကန်တိုမင်နယ်မြေ) (ပုသိမ်မြို့)၊ ၇။ အမှတ် (၁၃) ရပ်ကွက် (ရွှေဝတ်မှုရပ်ကွက်) (ပုသိမ်မြို့)၊ ၈။ အမှတ် (၁၅) ရပ်ကွက် (ပုသိမ်မြို့)၊ ၉။ အမှတ် (၁) ရပ်ကွက် (ရွှေသောင်ယံမြို့)၊ ၁၀။ အမှတ် (၂) ရပ်ကွက် (ရွှေသောင်ယံမြို့)၊ ၁၁။ အမှတ် (၃) ရပ်ကွက် (ရွှေသောင်ယံမြို့)၊ ၁၂။ အမှတ် (၁) ရပ်ကွက် (ချောင်းသာမြို့)၊ ၁၃။ အမှတ် (၂) ရပ်ကွက် (ချောင်းသာမြို့)၊ ၁၄။ အမှတ် (၃) ရပ်ကွက် (ချောင်းသာမြို့)၊ ၁၅။ ရှမ်းကွင်းကျေးရွာအုပ်စု၊ ၁၆။ ရှောပြာကျေးရွာအုပ်စု၊ ၁၇။ ရွာသစ်ကျေးရွာအုပ်စု၊ ၁၈။ ထန်းကန့်လန့်ကျေးရွာအုပ်စု၊ ၁၉။ ကျောက်ချောင်းကြီးကျေးရွာအုပ်စု၊ ၂၀။ မင်းကုန်းကျေးရွာအုပ်စု၊ ၂၁။ အနန်းကုန်းကျေးရွာအုပ်စု၊

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၁၀	ပုသိမ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၂၂။ ကမ်းနီကျေးရွာအုပ်စု၊ ၂၃။ ကြောင်ပန်းကုန်းကျေးရွာအုပ်စု၊ ၂၄။ ရွှေမြင်တင်ကျေးရွာအုပ်စု၊ ၂၅။ မရမ်းချောင်းကျေးရွာအုပ်စု၊ ၂၆။ ဇင်ပြွန်းကုန်းကျေးရွာအုပ်စု၊ ၂၇။ ကိုးဆူကျေးရွာအုပ်စု၊ ၂၈။ သစ်ပုတ်ကုန်းကျေးရွာအုပ်စု၊ ၂၉။ တွန်ပလွန်ကျေးရွာအုပ်စု၊ ၃၀။ လက်ပန်ကျေးရွာအုပ်စု၊ ၃၁။ ကွင်းပေါက်ကြီးကျေးရွာအုပ်စု၊ ၃၂။ ကံကြီးကျေးရွာအုပ်စု၊ ၃၃။ သဲကုန်းကျေးရွာအုပ်စု၊ ၃၄။ သဘော့ကန်ကျေးရွာအုပ်စု၊ ၃၅။ ဘောမိကျေးရွာအုပ်စု၊ ၃၆။ မကျီးဇင်ကျေးရွာအုပ်စု။ ၁။ အမှတ် (၄) ရပ်ကွက် (ပုသိမ်မြို့)၊ ၂။ အမှတ် (၅) ရပ်ကွက် (ပုသိမ်မြို့)၊ ၃။ အမှတ် (၆) ရပ်ကွက် (ပုသိမ်မြို့)၊ ၄။ အမှတ် (၇) ရပ်ကွက် (ပုသိမ်မြို့)၊ ၅။ အမှတ် (၈) ရပ်ကွက် (ပုသိမ်မြို့)၊ ၆။ အမှတ် (၁၂) ရပ်ကွက် (ရေကြည်ဦးရပ်ကွက်) (ပုသိမ်မြို့)၊ ၇။ အမှတ် (၁၄) ရပ်ကွက် (ပုသိမ်မြို့)၊ ၈။ အမှတ် (၁) ရပ်ကွက် (ငွေဆောင်မြို့)၊ ၉။ အမှတ် (၂) ရပ်ကွက် (ငွေဆောင်မြို့)၊ ၁၀။ အမှတ် (၃) ရပ်ကွက် (ငွေဆောင်မြို့)၊ ၁၁။ အမှတ် (၄) ရပ်ကွက် (ငွေဆောင်မြို့)၊ ၁၂။ လင်းဝင်းကြီးကျေးရွာအုပ်စု၊ ၁၃။ ပန်းပင်ဆိပ်ကျေးရွာအုပ်စု၊ ၁၄။ ဝွေးကုန်းကျေးရွာအုပ်စု၊ ၁၅။ ရေမနေပင်ကိုင်းကျေးရွာအုပ်စု၊ ၁၆။ ဦးတိုကျေးရွာအုပ်စု၊ ၁၇။ ဘုရားချောင်းကျေးရွာအုပ်စု၊ ၁၈။ လိန်ကုန်းကျေးရွာအုပ်စု၊ ၁၉။ ထန်းကုန်းကျေးရွာအုပ်စု၊ ၂၀။ ဝက်ကြီးကွင်းကျေးရွာအုပ်စု၊ ၂၁။ ထိန်လေးပင်လင်းဝင်းကြီးကျေးရွာအုပ်စု၊ ၂၂။ မဲဇလီကျေးရွာအုပ်စု၊ ၂၃။ ရွာဟောင်းကြီးကျေးရွာအုပ်စု၊ ၂၄။ ရေတွင်းချောင်းကျေးရွာအုပ်စု၊ ၂၅။ တောင်တန်းကုန်းကျေးရွာအုပ်စု၊ ၂၆။ ကြက်ပေါင်ကျေးရွာအုပ်စု၊ ၂၇။ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ ၂၈။ မကျီးကုန်းကျေးရွာအုပ်စု၊ ၂၉။ ပေါက်ကုန်းကျေးရွာအုပ်စု၊ ၃၀။ မြို့ချောင်းကျေးရွာအုပ်စု၊ ၃၁။ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု၊ ၃၂။ သဇင်ကျေးရွာအုပ်စု၊ ၃၃။ ဆင်မကျေးရွာအုပ်စု၊ ၃၄။ စာဖြူစု (ခ) ကျောက်ဖျာကျေးရွာအုပ်စု၊ ၃၅။ သလပ်ခွါကျေးရွာအုပ်စု၊ ၃၆။ အလယ်ရွာကျေးရွာအုပ်စု၊ ၃၇။ လေးမျက်နှာကျေးရွာအုပ်စု၊ ၃၈။ မဒေါ့ကုန်းကျေးရွာအုပ်စု၊ ၃၉။ ကြက်တူရွေးကျေးရွာအုပ်စု၊ ၄၀။ ငကွကျေးရွာအုပ်စု၊ ၄၁။ စပါးထားကျေးရွာအုပ်စု၊ ၄၂။ မိုးကုတ်ကျေးရွာအုပ်စု။
၁၁	ရေကြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အောင်ဆန်းရပ်ကွက် (ရေကြည်မြို့)၊ ၂။ နေဝင်းရပ်ကွက် (ရေကြည်မြို့)၊ ၃။ ဗထူးရပ်ကွက် (ရေကြည်မြို့)၊ ၄။ ဆရာစံရပ်ကွက် (ရေကြည်မြို့)၊ ၅။ မြို့မရပ်ကွက် (ရေကြည်မြို့)၊ ၆။ အမှတ် (၁) ရပ်ကွက် (အသုတ်မြို့)၊ ၇။ အမှတ် (၂) ရပ်ကွက် (အသုတ်မြို့)၊ ၈။ အမှတ် (၃) ရပ်ကွက် (အသုတ်မြို့)၊ ၉။ အမှတ် (၄) ရပ်ကွက် (အသုတ်မြို့)၊ ၁၀။ အမှတ် (၅) ရပ်ကွက် (အသုတ်မြို့)၊ ၁၁။ အင်းလျှားကုန်းကျေးရွာအုပ်စု၊ ၁၂။ ဆီဆုံကုန်းကျေးရွာအုပ်စု၊ ၁၃။ တောင်လဟာကျေးရွာအုပ်စု၊ ၁၄။ ကျားချောင်ကျေးရွာအုပ်စု၊ ၁၅။ ဘုရားကုန်းကျေးရွာအုပ်စု၊ ၁၆။ ရေသိုးကျေးရွာအုပ်စု၊ ၁၇။ ဝက်ရုပ်ကျေးရွာအုပ်စု၊ ၁၈။ ကန်ချောင်ကျေးရွာအုပ်စု၊ ၁၉။ ကျုံမရမ်းကျေးရွာအုပ်စု၊ ၂၀။ ကွင်းသုံးဆင့်ကျေးရွာအုပ်စု၊ ၂၁။ ချောင်းဖျားကျေးရွာအုပ်စု၊ ၂၂။ ကျွဲတလင်းကျေးရွာအုပ်စု၊ ၂၃။ နတ်စင်ကွင်းကျေးရွာအုပ်စု၊ ၂၄။ ကျုံဖါးရိုးကျေးရွာအုပ်စု၊ ၂၅။ ညောင်ငူလက်ခတ်ကျေးရွာအုပ်စု၊ ၂၆။ ထန်းကျွန်းဆိပ်သာကျေးရွာအုပ်စု၊ ၂၇။ ဝက်လာကျေးရွာအုပ်စု၊ ၂၈။ ဒေါင့်ကြီးရိုးမဒေါ့ကျေးရွာအုပ်စု၊ ၂၉။ တိုက်စွန်းအောက်အင်းကျေးရွာအုပ်စု၊ ၃၀။ ညောင်ပင်သာကျေးရွာအုပ်စု၊ ၃၁။ သရက်ကုန်းကျေးရွာအုပ်စု၊ ၃၂။ ဝါးရုံလဟာကျေးရွာအုပ်စု၊ ၃၃။ ဒိုးကုန်းကျေးရွာအုပ်စု၊ ၃၄။ ဆပ်ကွင်းကျေးရွာအုပ်စု။

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၁၂	ရေကြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၃၅။ ကိုင်းချောင်းကျေးရွာအုပ်စု၊ ၃၆။ ယိုးဒယားဒက်ကျေးရွာအုပ်စု၊ ၃၇။ သစ်ကုတ္တတောင်ကျေးရွာအုပ်စု၊ ၃၈။ တောင်လယ်ကျေးရွာအုပ်စု၊ ၃၉။ သံဒင်းကျေးရွာအုပ်စု၊ ၄၀။ သယ်န်းဒေါင်းကျေးရွာအုပ်စု၊ ၄၁။ ကြာကန်ကျေးရွာအုပ်စု၊ ၄၂။ ကွမ်းသီးချောင်းကျေးရွာအုပ်စု၊ ၄၃။ ပန်းဇံကွင်းကျေးရွာအုပ်စု၊ ၄၄။ ကွင်းကြီးကျေးရွာအုပ်စု၊ ၄၅။ မကြီးလဟာကျေးရွာအုပ်စု၊ ၄၆။ နွားရေတိုက်ကျေးရွာအုပ်စု၊ ၄၇။ ဖက်သလက်ကျေးရွာအုပ်စု၊ ၄၈။ သခွတ်ကုန်းကျေးရွာအုပ်စု၊ ၄၉။ ရုံးတုံးကျေးရွာအုပ်စု၊ ၅၀။ ဘုရားငူကျေးရွာအုပ်စု၊ ၅၁။ အကယ်ကြီးကြို့ကုန်းကျေးရွာအုပ်စု၊ ၅၂။ ငှက်သိုက်ကျေးရွာအုပ်စု၊ ၅၃။ ဇရပ်လှကျေးရွာအုပ်စု၊ ၅၄။ ပဒေါက်ချောင်ကျေးရွာအုပ်စု၊ ၅၅။ ကျုံပဒုတ်ကျေးရွာအုပ်စု၊ ၅၆။ ကညင်ဝှကျေးရွာအုပ်စု၊ ၅၇။ နတ်စင်ငူကျေးရွာအုပ်စု၊ ၅၈။ ညောင်ငူကျေးရွာအုပ်စု၊ ၅၉။ တွတ်ပလွတ်ကျေးရွာအုပ်စု။ ၁။ ရှေ့ဆောင်ရပ်ကွက် (ငသိုင်းချောင်းမြို့)၊ ၂။ မြို့မရပ်ကွက် (ငသိုင်းချောင်းမြို့)၊ ၃။ ငဝန်ရပ်ကွက် (ငသိုင်းချောင်းမြို့)၊ ၄။ သောင်တန်း (အောင်ဆန်း) ရပ်ကွက် (ငသိုင်းချောင်းမြို့)၊ ၅။ မြို့သစ်ရပ်ကွက် (ငသိုင်းချောင်းမြို့)၊ ၆။ ရွှေဘိုရပ်ကွက် (ငသိုင်းချောင်းမြို့)၊ ၇။ မျက်တိုကျေးရွာအုပ်စု၊ ၈။ ကုန်းပြင်ကျေးရွာအုပ်စု၊ ၉။ မိဿလင်ကျေးရွာအုပ်စု၊ ၁၀။ ငွေတောက်ကျေးရွာအုပ်စု၊ ၁၁။ သောင်ကြီးကျေးရွာအုပ်စု၊ ၁၂။ မြစ်ဆယ်ကျေးရွာအုပ်စု၊ ၁၃။ မအူကုန်းကျေးရွာအုပ်စု၊ ၁၄။ ဒေါင့်ကြီးဘက်ကျေးရွာအုပ်စု၊ ၁၅။ သရက်ချောင်းကျေးရွာအုပ်စု၊ ၁၆။ ကွင်းချောင်းကျေးရွာအုပ်စု၊ ၁၇။ ဖန်ခါးပင်ကျေးရွာအုပ်စု၊ ၁၈။ ညောင်ပင်သာကျေးရွာအုပ်စု၊ ၁၉။ ကွင်းကြီးသဘောကျေးရွာအုပ်စု၊ ၂၀။ ကွင်းလျားကျေးရွာအုပ်စု၊ ၂၁။ ဘုရားကုန်းကျေးရွာအုပ်စု၊ ၂၂။ ကမ်းနီကျေးရွာအုပ်စု၊ ၂၃။ အဖန်ရေယာဉ်ကျေးရွာအုပ်စု၊ ၂၄။ ကွင်းပေါက်ကျေးရွာအုပ်စု၊ ၂၅။ ကြို့ကုန်းကျေးရွာအုပ်စု၊ ၂၆။ ချင်းကွင်းကျေးရွာအုပ်စု၊ ၂၇။ ညောင်မှော်ကျေးရွာအုပ်စု၊ ၂၈။ ကတ္တူကြီးကျေးရွာအုပ်စု၊ ၂၉။ ကတ္တူလေးကျေးရွာအုပ်စု၊ ၃၀။ လက်ပံပင်ကျေးရွာအုပ်စု၊ ၃၁။ ကျောက်ချောင်းကျေးရွာအုပ်စု၊ ၃၂။ သတ္တယပြင်ကျေးရွာအုပ်စု၊ ၃၃။ ရွာသစ်ကြီးကျေးရွာအုပ်စု၊ ၃၄။ ပန်းပုကွင်းကျေးရွာအုပ်စု၊ ၃၅။ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ၃၆။ ရေနံသာကျေးရွာအုပ်စု၊ ၃၇။ ဘုတ်ချောင်းကျေးရွာအုပ်စု၊ ၃၈။ ကျပ်ကွင်းကျေးရွာအုပ်စု၊ ၃၉။ ရင်းရှည်ကျေးရွာအုပ်စု၊ ၄၀။ နှောကုန်းကျေးရွာအုပ်စု၊ ၄၁။ ဘွဲ့ငူကျေးရွာအုပ်စု၊ ၄၂။ ကညင်ငူကျေးရွာအုပ်စု၊ ၄၃။ သစ်ဖြူပင်ကျေးရွာအုပ်စု၊ ၄၄။ မရင်းကူးကျေးရွာအုပ်စု။
၁၃	သာပေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ ရပ်ကွက်အမှတ် (၁) (သာပေါင်းမြို့)၊ ၂။ ရပ်ကွက်အမှတ် (၂) (သာပေါင်းမြို့)၊ ၃။ ရပ်ကွက်အမှတ် (၃) (သာပေါင်းမြို့)၊ ၄။ ပျဉ်းမထုံးကျေးရွာအုပ်စု၊ ၅။ တောင်ကလေးကျေးရွာအုပ်စု၊ ၆။ ကွက်ပြင်ကျေးရွာအုပ်စု၊ ၇။ ဆောင်ဘုံကျေးရွာအုပ်စု၊ ၈။ ရှမ်းမမြောင်ကျေးရွာအုပ်စု၊ ၉။ သရက်တောကျေးရွာအုပ်စု၊ ၁၀။ ကညင်ပင်ကျေးရွာအုပ်စု၊ ၁၁။ ထန်းဇင်လှကျေးရွာအုပ်စု၊ ၁၂။ ကွင်းခြောက်ကျေးရွာအုပ်စု၊ ၁၃။ တောင်ကွင်းကျေးရွာအုပ်စု၊ ၁၄။ ကမ္ဘွဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ ၁၅။ ရွှေရောင်ချကျေးရွာအုပ်စု၊ ၁၆။ ထန်းတပင်ကျေးရွာအုပ်စု၊ ၁၇။ ကွင်းပေါက်ကျေးရွာအုပ်စု၊ ၁၈။ သစ်ပုတ်ကုန်းကျေးရွာအုပ်စု၊ ၁၉။ ခေနန်ကျေးရွာအုပ်စု၊ ၂၀။ သရက်ကုန်းကျေးရွာအုပ်စု၊ ၂၁။ ရုံးပင်ကျေးရွာအုပ်စု၊ ၂၂။ ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ ၂၃။ ကျီးပင်ကျေးရွာအုပ်စု၊

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၁၄	သာပေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၂၄။ ရှောပြာကုန်းကျေးရွာအုပ်စု၊ ၂၅။ ဆပ်သွားကျေးရွာအုပ်စု၊ ၂၆။ မရမ်းချိုကျေးရွာအုပ်စု၊ ၂၇။ ဘုရားကုန်းကျေးရွာအုပ်စု၊ ၂၈။ သယ်န်းပင်ဆိပ်ကျေးရွာအုပ်စု၊ ၂၉။ ရှမ်းကွင်းကျေးရွာအုပ်စု၊ ၃၀။ ခွေးကုတ်ကျေးရွာအုပ်စု၊ ၃၁။ လဟာဂမုံကျေးရွာအုပ်စု၊ ၃၂။ တလုပ်ကုန်းကျေးရွာအုပ်စု၊ ၃၃။ ကျိုတဒွန်းကျေးရွာအုပ်စု၊ ၃၄။ ကျွန်းလျားကြီးကျေးရွာအုပ်စု၊ ၃၅။ သစ်ဖြူကျေးရွာအုပ်စု။ ၁။ သမင်ကုန်းကျေးရွာအုပ်စု၊ ၂။ ရွှေညောင်ပင်ကျေးရွာအုပ်စု၊ ၃။ လင်းတာကျကျေးရွာအုပ်စု၊ ၄။ နွယ်နီချောင်းကျေးရွာအုပ်စု၊ ၅။ ဒည်ကုန်းကျေးရွာအုပ်စု၊ ၆။ ရွှေတောင်ကျွန်းကျေးရွာအုပ်စု၊ ၇။ လှေကြီးတက်ကျေးရွာအုပ်စု၊ ၈။ ဆီဆုံကျေးရွာအုပ်စု၊ ၉။ မီးသွေးတိုက်ကျေးရွာအုပ်စု၊ ၁၀။ ရှင်ကြီးပျောက်ကျေးရွာအုပ်စု၊ ၁၁။ အိမ်ဆိုးချောင်းကျေးရွာအုပ်စု၊ ၁၂။ ဘုရားနီကျေးရွာအုပ်စု၊ ၁၃။ အုပ်ရှစ်ကျေးရွာအုပ်စု၊ ၁၄။ မကျီးကုန်းကျေးရွာအုပ်စု၊ ၁၅။ ဂုံညင်းတန်းကျေးရွာအုပ်စု၊ ၁၆။ ထန်းဇင်လှကြို့ကုန်းကျေးရွာအုပ်စု၊ ၁၇။ ငဝန်ကြိုကုန်းကျေးရွာအုပ်စု၊ ၁၈။ ကင်းတပ်ကျေးရွာအုပ်စု၊ ၁၉။ ကွင်းကောက်ကျေးရွာအုပ်စု၊ ၂၀။ ရွှေဇံအိုးကျေးရွာအုပ်စု၊ ၂၁။ ဇီးဖြူကွင်းကျေးရွာအုပ်စု၊ ၂၂။ ကျွန်းကုန်းကျေးရွာအုပ်စု၊ ၂၃။ ငဝန်ဒေါင့်ကြီးကျေးရွာအုပ်စု၊ ၂၄။ ဇီးပင်ကွင်းကျေးရွာအုပ်စု၊ ၂၅။ ဒါးကညောင်ကုန်းကျေးရွာအုပ်စု၊ ၂၆။ သဲဖြူကျေးရွာအုပ်စု၊ ၂၇။ အောင်တပ်ကျေးရွာအုပ်စု၊ ၂၈။ ကျားရဲကျေးရွာအုပ်စု၊ ၂၉။ စစ်ပင်ကြီးကျေးရွာအုပ်စု၊ ၃၀။ ခတ္တိယကျေးရွာအုပ်စု၊ ၃၁။ ဂုံမင်းကျေးရွာအုပ်စု၊ ၃၂။ မဲဇလီကွင်းပေါက်ကျေးရွာအုပ်စု၊ ၃၃။ ငှက်ပျောတောကျေးရွာအုပ်စု၊ ၃၄။ ဆင်လမ်းကျေးရွာအုပ်စု၊ ၃၅။ သပြေကျွန်းကျေးရွာအုပ်စု။
၁၅	ကျိုက်လတ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၄) ရပ်ကွက် (ကျိုက်လတ်မြို့)၊ ၂။ အမှတ် (၅) ရပ်ကွက် (ကျိုက်လတ်မြို့)၊ ၃။ အမှတ် (၆) ရပ်ကွက် (ကျိုက်လတ်မြို့)၊ ၄။ ကျားကိုက် (လက်ခတ်) ကျေးရွာအုပ်စု၊ ၅။ ကြံခင်းပဘဲစုကျေးရွာအုပ်စု၊ ၆။ ကြံခင်းစုကျေးရွာအုပ်စု၊ ၇။ ကျုံမငဲ့ကျေးရွာအုပ်စု၊ ၈။ ကိုင်းချောင်းကျေးရွာအုပ်စု၊ ၉။ ကျုံကလွတ်ကျေးရွာအုပ်စု၊ ၁၀။ ဆူးဂဏန်းကျေးရွာအုပ်စု၊ ၁၁။ တာပါတ်ကျေးရွာအုပ်စု၊ ၁၂။ တပေတမော့ကျေးရွာအုပ်စု၊ ၁၃။ တုံးလှဲအထနီးကျေးရွာအုပ်စု၊ ၁၄။ စစ်ကုန်းကျေးရွာအုပ်စု၊ ၁၅။ ဆားဖိုသိုင်းချောင်းကျေးရွာအုပ်စု၊ ၁၆။ ဗလီခြံကျေးရွာအုပ်စု၊ ၁၇။ ဘုံလုံချောင်းကျေးရွာအုပ်စု၊ ၁၈။ ထိန်ကျွန်းကျေးရွာအုပ်စု၊ ၁၉။ ထရော်ရွာသစ်ကျေးရွာအုပ်စု၊ ၂၀။ ဒေါပုံကျေးရွာအုပ်စု၊ ၂၁။ ဒါနချောင်းကျေးရွာအုပ်စု၊ ၂၂။ နတ်စင်ဝကျေးရွာအုပ်စု၊ ၂၃။ နတ်စင်ကျောင်းစုကျေးရွာအုပ်စု၊ ၂၄။ မိဿလင်ကျေးရွာအုပ်စု၊ ၂၅။ မြန်မာကရင်စုကျေးရွာအုပ်စု၊ ၂၆။ မဲဇလီကုန်းကျေးရွာအုပ်စု၊ ၂၇။ ငပိချောင်းကျေးရွာအုပ်စု၊ ၂၈။ ပရိုက်ကြံခင်းကျေးရွာအုပ်စု၊ ၂၉။ မရမ်းကြီးကျေးရွာအုပ်စု၊ ၃၀။ ပန်းဘဲစုကျေးရွာအုပ်စု၊ ၃၁။ ဖောင်ရိုးဆိပ်ကျေးရွာအုပ်စု၊ ၃၂။ ကျခတ်ကုန်းကျေးရွာအုပ်စု၊ ၃၃။ လင်းတွန်ကျေးရွာအုပ်စု၊ ၃၄။ လတာကြီးကျေးရွာအုပ်စု၊ ၃၅။ လေလံပင်ကျေးရွာအုပ်စု၊ ၃၆။ ဝါးကောက်ကျေးရွာအုပ်စု၊ ၃၇။ လှည်းဆိပ်ကျေးရွာအုပ်စု၊ ၃၈။ သပြေဆိပ်ကျေးရွာအုပ်စု၊ ၃၉။ သမက်ပြေဝကျေးရွာအုပ်စု၊ ၄၀။ သာယာဝဲကျေးရွာအုပ်စု၊ ၄၁။ အဟူးကျေးရွာအုပ်စု၊ ၄၂။ သာယာကုန်းကျေးရွာအုပ်စု၊ ၄၃။ ကျုံမငေးအစုကြီးကျေးရွာအုပ်စု၊ ၄၄။ အရှေ့ဆင်ကူးကျေးရွာအုပ်စု၊ ၄၅။ အောက်ဆင်ကူးကျေးရွာအုပ်စု၊ ၄၆။ တမံကြီးကျေးရွာအုပ်စု၊ ၄၇။ အုံးပင်စုကျေးရွာအုပ်စု၊ ၄၈။ ကညင်ချောင်းကျုံဖားကျေးရွာအုပ်စု။

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၁၆	ကျိုက်လတ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၁) ရပ်ကွက် (ကျိုက်လတ်မြို့)၊ ၂။ အမှတ် (၂) ရပ်ကွက် (ကျိုက်လတ်မြို့)၊ ၃။ အမှတ် (၃) ရပ်ကွက် (ကျိုက်လတ်မြို့)၊ ၄။ ကလပ်ရပ် ကျေးရွာအုပ်စု၊ ၅။ ကျုံဖားရေကျော်ကျေးရွာအုပ်စု၊ ၆။ ကျွဲကူးခရားရိုးကျေးရွာ အုပ်စု၊ ၇။ ကွင်းချောင်းကြီးကျေးရွာအုပ်စု၊ ၈။ ကတိုက်ကျေးရွာအုပ်စု၊ ၉။ ကျုံသိဝကျေးရွာအုပ်စု၊ ၁၀။ ကညင်ကိုင်ကျေးရွာအုပ်စု၊ ၁၁။ ကျုံလမု ကျေးရွာအုပ်စု၊ ၁၂။ ကျောင်းစုကျေးရွာအုပ်စု၊ ၁၃။ ကွန်ပလိုင်းကျေးရွာအုပ်စု၊ ၁၄။ ကွန်ပလိုင်းရွာသစ်ကျေးရွာအုပ်စု၊ ၁၅။ ကျုံကျိုက်ကျေးရွာအုပ်စု၊ ၁၆။ ခနောင်ကျေးရွာအုပ်စု၊ ၁၇။ ငွေအင်းစုကျေးရွာအုပ်စု၊ ၁၈။ ငပွေးတန်း စာဖြူကျေးရွာအုပ်စု၊ ၁၉။ ဆင်တာကျေးရွာအုပ်စု၊ ၂၀။ တညီကျေးရွာအုပ်စု၊ ၂၁။ တောင်ဘို့ကြီးကျေးရွာအုပ်စု၊ ၂၂။ တံတိုက်ကျေးရွာအုပ်စု၊ ၂၃။ ထားဝယ်မိုင်း ကျေးရွာအုပ်စု၊ ၂၄။ ဖောင်ရိုးချောင်းကျေးရွာအုပ်စု၊ ၂၅။ ဒေါင့်ကြီးကျေးရွာ အုပ်စု၊ ၂၆။ ပရိုက်ဝကျေးရွာအုပ်စု၊ ၂၇။ ဘိုးလှဝကျေးရွာအုပ်စု၊ ၂၈။ ရုံးဒေါင့် ကျေးရွာအုပ်စု၊ ၂၉။ လှိုင်းတာကျေးရွာအုပ်စု၊ ၃၀။ မရမ်းကလေးကျေးရွာအုပ်စု၊ ၃၁။ လေးအိမ်တန်းကျေးရွာအုပ်စု၊ ၃၂။ အိမ်ယာကြီးကျေးရွာအုပ်စု၊ ၃၃။ ကွဲတလင်းကျေးရွာအုပ်စု၊ ၃၄။ ကညင်ကုန်းကျေးရွာအုပ်စု၊ ၃၅။ ကျုံတုံး လက်ပန်ကျေးရွာအုပ်စု၊ ၃၆။ ကျီးချောင်းကျေးရွာအုပ်စု၊ ၃၇။ ကျုံတုံးတမံ ကျေးရွာအုပ်စု၊ ၃၈။ ပေချောင်ကျေးရွာအုပ်စု၊ ၃၉။ ဒရင်ကောက်ကျေးရွာအုပ်စု၊ ၄၀။ ဘုံဒရိုက်ကျေးရွာအုပ်စု၊ ၄၁။ ပဲခိုးစုကျေးရွာအုပ်စု၊ ၄၂။ သပြေတန်း ကျေးရွာအုပ်စု၊ ၄၃။ သပြေချောင်းကျေးရွာအုပ်စု၊ ၄၄။ တဘိုးကုန်းကျေးရွာအုပ်စု၊ ၄၅။ အထက်ဆင်ကူးကျေးရွာအုပ်စု။
၁၇	ဒေးဒရဲမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၁) ရပ်ကွက် (ဒေးဒရဲမြို့)၊ ၂။ ကုလားကုန်းတန်းကျေးရွာအုပ်စု၊ ၃။ ကုန်းတန်းကလေးကျေးရွာအုပ်စု၊ ၄။ ကျုံဘုတ်ကျေးရွာအုပ်စု၊ ၅။ ကျုံသင် ကျေးရွာအုပ်စု၊ ၆။ ကွန်ပလိုင်းကျေးရွာအုပ်စု၊ ၇။ ချောင်းဖျားကျေးရွာအုပ်စု၊ ၈။ ဂုံမင်းကွင်းကျေးရွာအုပ်စု၊ ၉။ ဝှက်ကလေးကျေးရွာအုပ်စု၊ ၁၀။ ဝှက်ကျေးရွာ အုပ်စု၊ ၁၁။ ဆင်ကူးကျေးရွာအုပ်စု၊ ၁၂။ ဇီးဖြူကုန်းကျေးရွာအုပ်စု၊ ၁၃။ တညင်ကုန်းကျေးရွာအုပ်စု၊ ၁၄။ တမော့ကြီးကျေးရွာအုပ်စု၊ ၁၅။ တမော့ဝ ကျေးရွာအုပ်စု၊ ၁၆။ တမွတ်ကျေးရွာအုပ်စု၊ ၁၇။ ဒါးမသိမ်းကျေးရွာအုပ်စု၊ ၁၈။ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ၁၉။ ဓနိုးချောင်းကျေးရွာအုပ်စု၊ ၂၀။ ဓနိုးကုန်း ကျေးရွာအုပ်စု၊ ၂၁။ နောက်ပြန်ဒိုးကျေးရွာအုပ်စု၊ ၂၂။ ပန်ကဒပ်ကျေးရွာအုပ်စု၊ ၂၃။ ယှဉ်ထောင်စုကျေးရွာအုပ်စု၊ ၂၄။ ဘုရားကလေးကျေးရွာအုပ်စု၊ ၂၅။ ဘုရားချောင်းကျေးရွာအုပ်စု၊ ၂၆။ ဘိုးတုပ်ကျေးရွာအုပ်စု၊ ၂၇။ မငေး ကလေးကျေးရွာအုပ်စု၊ ၂၈။ မငေးကြီးကျေးရွာအုပ်စု၊ ၂၉။ မရမ်းဝကျေးရွာအုပ်စု၊ ၃၀။ မိချောင်းအိုင်ကျေးရွာအုပ်စု၊ ၃၁။ မဲလီကျေးရွာအုပ်စု၊ ၃၂။ မြင်းကကုန်း ကျေးရွာအုပ်စု၊ ၃၃။ မှော်ဘီစုကျေးရွာအုပ်စု၊ ၃၄။ ရေပူဝကျေးရွာအုပ်စု၊ ၃၅။ လမုကြီးကျေးရွာအုပ်စု၊ ၃၆။ လမုတမံကျေးရွာအုပ်စု၊ ၃၇။ လမုဝ ကျေးရွာအုပ်စု၊ ၃၈။ လေးအိမ်ကုန်းကျေးရွာအုပ်စု၊ ၃၉။ ဝါးကမယ်ကျေးရွာ အုပ်စု၊ ၄၀။ သဲကုန်းကျေးရွာအုပ်စု၊ ၄၁။ သဲကုန်းကလေးကျေးရွာအုပ်စု၊ ၄၂။ သက္ကယ်ချောင်ကျေးရွာအုပ်စု၊ ၄၃။ အဖောင်ကြီးကျေးရွာအုပ်စု၊ ၄၄။ အင်းဒူးကျေးရွာအုပ်စု၊ ၄၅။ အုန်းပင်ကျေးရွာအုပ်စု။
၁၈	ဒေးဒရဲမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၂) ရပ်ကွက် (ဒေးဒရဲမြို့)၊ ၂။ အမှတ် (၃) ရပ်ကွက် (ဒေးဒရဲမြို့)၊ ၃။ ကဝက်ချောင်းကြီးကျေးရွာအုပ်စု၊ ၄။ ကျောက်စရစ်ကျေးရွာအုပ်စု၊ ၅။ ကျပ်စဉ်ပျိုကျေးရွာအုပ်စု၊ ၆။ ကျုံကန်ကျေးရွာအုပ်စု၊ ၇။ ကျုံကျပ် ကျေးရွာအုပ်စု၊ ၈။ ကျုံခြင်ကျေးရွာအုပ်စု၊ ၉။ ကျုံဒါးချောင်းကျေးရွာအုပ်စု၊

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၁၉	ဖျာပုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁၀။ ကျုံဒါးရွာမကျေးရွာအုပ်စု၊ ၁၁။ ကျုံဒါတ်ကျေးရွာအုပ်စု၊ ၁၂။ ကျုံဒူးဒါး မလိမ်းကျေးရွာအုပ်စု၊ ၁၃။ ကျုံဒူး (မြောက်) ကျေးရွာအုပ်စု၊ ၁၄။ ကျုံပေါ် ကျေးရွာအုပ်စု၊ ၁၅။ ကျုံမှော်ကျေးရွာအုပ်စု၊ ၁၆။ ကျုံသလင်းကုန်းကျေးရွာအုပ်စု၊ ၁၇။ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ၁၈။ ဆူးကလပ်ကျေးရွာအုပ်စု၊ ၁၉။ တမာတကောကျေးရွာအုပ်စု၊ ၂၀။ တော်ကမယ်ကျေးရွာအုပ်စု၊ ၂၁။ တော်ကြပ်ကျေးရွာအုပ်စု၊ ၂၂။ တော်ချိုက်ကျေးရွာအုပ်စု၊ ၂၃။ တော်ဖရုံ ကျေးရွာအုပ်စု၊ ၂၄။ တော်လှကျေးရွာအုပ်စု၊ ၂၅။ တိုးကျေးရွာအုပ်စု၊ ၂၆။ ထောင်မျိုးချောင်ကျေးရွာအုပ်စု၊ ၂၇။ နှာခေါင်းချောင်းကျေးရွာအုပ်စု၊ ၂၈။ မရမ်း (အနောက်) ကျေးရွာအုပ်စု၊ ၂၉။ မှော်ဘီကျေးရွာအုပ်စု၊ ၃၀။ ရေကန်ချောင်ကျေးရွာအုပ်စု၊ ၃၁။ ရှမ်းကံကျေးရွာအုပ်စု၊ ၃၂။ လေးကျေးရွာ အုပ်စု၊ ၃၃။ လေးအိမ်တန်းကျေးရွာအုပ်စု၊ ၃၄။ လိပ်ကျွန်းကျေးရွာအုပ်စု၊ ၃၅။ လှဲဆိပ်ချောင်းကြီးကျေးရွာအုပ်စု၊ ၃၆။ သာယာကုန်းကျေးရွာအုပ်စု၊ ၃၇။ သောကြာကျေးရွာအုပ်စု၊ ၃၈။ သံဒီဇီးဖြူကုန်းကျေးရွာအုပ်စု၊ ၃၉။ သံဒီသဲကုန်းကလေးကျေးရွာအုပ်စု၊ ၄၀။ သံဒင်းကျေးရွာအုပ်စု၊ ၄၁။ သံဖက်ကျေးရွာအုပ်စု၊ ၄၂။ သင်ပေါင်းချောင်ကျေးရွာအုပ်စု၊ ၄၃။ သုံးဒါတ် ကျေးရွာအုပ်စု၊ ၄၄။ အစဲကလေးကျေးရွာအုပ်စု၊ ၄၅။ အစိပ်တော်ကမံ ကျေးရွာအုပ်စု၊ ၄၆။ ဦးတိုကျေးရွာအုပ်စု၊ ၄၇။ ကဒါကျေးရွာအုပ်စု၊ ၄၈။ ကံဆိပ် ကျေးရွာအုပ်စု။ ၁။ ရပ်ကွက် (၁) ဓနိတောရပ်ကွက် (ဖျာပုံမြို့)၊ ၂။ ရပ်ကွက် (၂) ဈေးပိုင်း ရပ်ကွက် (ဖျာပုံမြို့)၊ ၃။ ရပ်ကွက် (၃) မြို့ဦးရပ်ကွက် (ဖျာပုံမြို့)၊ ၄။ ရပ်ကွက် (၄) မကျီးတန်းရပ်ကွက် (ဖျာပုံမြို့)၊ ၅။ ရပ်ကွက် (၅) ရွာလည်ဘုရားရပ်ကွက် (ဖျာပုံမြို့)၊ ၆။ ရပ်ကွက် (၆) သင်္ဘောဆိပ်ရပ်ကွက် (ဖျာပုံမြို့)၊ ၇။ ရပ်ကွက် (၇) ရွှေဂူချောင်ရပ်ကွက် (ဖျာပုံမြို့)၊ ၈။ ရပ်ကွက် (၈) အပြောင်ရပ်ကွက် (ဖျာပုံမြို့)၊ ၉။ ရပ်ကွက် (၉) ကွက်သစ်မြောက်ရပ်ကွက် (ဖျာပုံမြို့)၊ ၁၀။ ရပ်ကွက် (၁၀) ကွက်သစ်အလယ်ရပ်ကွက် (ဖျာပုံမြို့)၊ ၁၁။ ရပ်ကွက် (၁၁) ကွက်သစ်တောင် ရပ်ကွက် (ဖျာပုံမြို့)၊ ၁၂။ ရပ်ကွက် (၁၂) စစ်တန်းရပ်ကွက် (ဖျာပုံမြို့)၊ ၁၃။ ရပ်ကွက် (၁၃) သိမ်ဘုရားရပ်ကွက် (ဖျာပုံမြို့)၊ ၁၄။ ရပ်ကွက် (၁၄) စစ်ကွက်သစ်ရပ်ကွက် (ဖျာပုံမြို့)၊ ၁၅။ ရပ်ကွက် (၁၅) ဗိုလ်ချုပ်ကွက်သစ် ရပ်ကွက် (ဖျာပုံမြို့)၊ ၁၆။ ရပ်ကွက် (၁၆) အကြီးကွက်သစ်ရပ်ကွက် (ဖျာပုံမြို့)၊ ၁၇။ ရပ်ကွက် (၁၇) လိပ်ဥကုန်းကွက်သစ်ရပ်ကွက် (ဖျာပုံမြို့)၊ ၁၈။ ရပ်ကွက် (၁၈) ကန်တော်မင်္ဂလာရပ်ကွက် (ဖျာပုံမြို့)၊ ၁၉။ ရပ်ကွက် (၁၉) တူးမြောင်း ရပ်ကွက် (ဖျာပုံမြို့)၊ ၂၀။ ကျုံတာရှမ်းကွင်းကျေးရွာအုပ်စု၊ ၂၁။ သလိပ်ကြီး ကျေးရွာအုပ်စု၊ ၂၂။ ဂျီဝါကျောက်ရဲစုကျေးရွာအုပ်စု၊ ၂၃။ ကျုံစုတ်ဝံညင်းတန်း ကျေးရွာအုပ်စု၊ ၂၄။ မင်းလှစုကျေးရွာအုပ်စု၊ ၂၅။ ဂျီဝါကြံခင်းစုကျေးရွာ အုပ်စု၊ ၂၆။ ချောင်းတွင်းကျေးရွာအုပ်စု၊ ၂၇။ ကျုံကူကျေးရွာအုပ်စု၊ ၂၈။ အပြောင်ကျေးရွာအုပ်စု၊ ၂၉။ အောက်ကွင်းကြီးကျေးရွာအုပ်စု၊ ၃၀။ မှော်ဘီကျေးရွာအုပ်စု၊ ၃၁။ အခြားကလေးကျေးရွာအုပ်စု၊ ၃၂။ ခရိုင်ဘော် ကျေးရွာအုပ်စု၊ ၃၃။ ကျီးနှစ်ပင်ကျေးရွာအုပ်စု၊ ၃၄။ ကလောင်းကျေးရွာအုပ်စု၊ ၃၅။ သပြေကန်ကျေးရွာအုပ်စု၊ ၃၆။ ဖျာပုံတမန်ကျေးရွာအုပ်စု၊ ၃၇။ ဂျီဝါထလွန် ကျေးရွာအုပ်စု၊ ၃၈။ ကျုံကျိုက်ကျေးရွာအုပ်စု၊ ၃၉။ မရဲပျားမွတ်ကျေးရွာ အုပ်စု၊ ၄၀။ ခနောင်ရှမ်းကွင်းကျေးရွာအုပ်စု၊ ၄၁။ ဘန့်ဘွေးစု ကျေးရွာအုပ်စု၊ ၄၂။ သဲအိမ်တမန်ကျေးရွာအုပ်စု၊ ၄၃။ ကိုးအိမ်တန်းကျေးရွာအုပ်စု။



စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၂၀	ဖျာပုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၄၄။ သဲအိမ်ကျောင်းစုကျေးရွာအုပ်စု၊ ၄၅။ ကျုံသွတ်တညီကျေးရွာအုပ်စု၊ ၄၆။ အစီးကလေးကျေးရွာအုပ်စု၊ ၄၇။ အောင်သာယာကျေးရွာအုပ်စု၊ ၄၈။ သုံးထပ်ကျေးရွာအုပ်စု၊ ၄၉။ ဗိုင်းကဖီးကျေးရွာအုပ်စု၊ ၅၀။ ကြက်ဖမ္မေး ဇောင်းကျေးရွာအုပ်စု၊ ၅၁။ အလန်းဖလွတ်ကျေးရွာအုပ်စု၊ ၅၂။ ဂေးဂု ကျေးရွာအုပ်စု။ ၁။ အမှတ် (၁) ရပ်ကွက် (အမာမြို့)၊ ၂။ အမှတ် (၂) ရပ်ကွက် (အမာမြို့)၊ ၃။ အမှတ် (၃) ရပ်ကွက် (အမာမြို့)၊ ၄။ အမှတ် (၄) ရပ်ကွက် (အမာမြို့)၊ ၅။ ကျုံကဒွန်းကျေးရွာအုပ်စု၊ ၆။ လက်ပန်ပင်ကျေးရွာအုပ်စု၊ ၇။ ဇင်းဘောင် ကျေးရွာအုပ်စု၊ ၈။ အောက်ဘာကျေးရွာအုပ်စု၊ ၉။ ကနီကျေးရွာအုပ်စု၊ ၁၀။ ကွန်ဒိုင်းကျေးရွာအုပ်စု၊ ၁၁။ တင်ပုလွဲကျေးရွာအုပ်စု၊ ၁၂။ သမိန်ထော သိမ်ကုန်းကျေးရွာအုပ်စု၊ ၁၃။ သမိန်ထောကုန်းတန်းကျေးရွာအုပ်စု၊ ၁၄။ ဘဝသစ်ကျေးရွာအုပ်စု၊ ၁၅။ တယ်ပင်ဆိပ်ကျေးရွာအုပ်စု၊ ၁၆။ ဆိပ်မ ကျေးရွာအုပ်စု၊ ၁၇။ နောက်မီးကျေးရွာအုပ်စု၊ ၁၈။ ဘိုးဘကုန်းကျေးရွာအုပ်စု၊ ၁၉။ ကျောင်းကုန်းကျေးရွာအုပ်စု၊ ၂၀။ ဒေါ်ညိုမီးကျေးရွာအုပ်စု၊ ၂၁။ မြို့ကုန်း ကျေးရွာအုပ်စု၊ ၂၂။ ဒေးဒလူကျေးရွာအုပ်စု၊ ၂၃။ ကျိုက္ကဘာကျေးရွာအုပ်စု။
၂၁	ဘိုကလေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၁) ရပ်ကွက် (ဘိုကလေးမြို့)၊ ၂။ အမှတ် (၂) ရပ်ကွက် (ဘိုကလေးမြို့)၊ ၃။ အမှတ် (၃) ရပ်ကွက် (ဘိုကလေးမြို့)၊ ၄။ အမှတ် (၄) ရပ်ကွက် (ဘိုကလေးမြို့)၊ ၅။ အမှတ် (၅) ရပ်ကွက် (ဘိုကလေးမြို့)၊ ၆။ အမှတ် (၆) ရပ်ကွက် (ဘိုကလေးမြို့)၊ ၇။ အမှတ် (၇) ရပ်ကွက် (ဘိုကလေးမြို့)၊ ၈။ အမှတ် (၈) ရပ်ကွက် (ဘိုကလေးမြို့)၊ ၉။ အမှတ် (၉) ရပ်ကွက် (ဘိုကလေးမြို့)၊ ၁၀။ အမှတ် (၁၀) ရပ်ကွက် (ဘိုကလေးမြို့)၊ ၁၁။ ဘိုဒီကွဲကျေးရွာအုပ်စု၊ ၁၂။ ငပိချောင်းကျေးရွာအုပ်စု၊ ၁၃။ ဘုရားချောင်းကျေးရွာအုပ်စု၊ ၁၄။ စပယ်ကုန်း ကျေးရွာအုပ်စု၊ ၁၅။ ဝဲကြီးကျေးရွာအုပ်စု၊ ၁၆။ ဖိုးလေးကျေးရွာအုပ်စု၊ ၁၇။ သပြေကန်ကျေးရွာအုပ်စု၊ ၁၈။ ကမကလူကျေးရွာအုပ်စု၊ ၁၉။ သက္ကယ်ဆိပ် ကျေးရွာအုပ်စု၊ ၂၀။ ဟေမန်ကျေးရွာအုပ်စု၊ ၂၁။ ညီနောင် (ဟေမန်) ကျေးရွာအုပ်စု၊ ၂၂။ ဘုရားသုံးဆူကျေးရွာအုပ်စု၊ ၂၃။ မြသိန်းတန်ကျေးရွာ အုပ်စု၊ ၂၄။ ပတ္တမြားကုန်းကျေးရွာအုပ်စု၊ ၂၅။ သုံးထပ်ကျေးရွာအုပ်စု၊ ၂၆။ စက်ဆန်းကျေးရွာအုပ်စု၊ ၂၇။ ပြင်ဘိုးကြီးကျေးရွာအုပ်စု၊ ၂၈။ ဂရမ်း ကျေးရွာအုပ်စု၊ ၂၉။ ပက်ပြဲကျေးရွာအုပ်စု၊ ၃၀။ ပြူးစခန်းကျေးရွာအုပ်စု၊ ၃၁။ သဇင်ကုန်းကျေးရွာအုပ်စု၊ ၃၂။ ချောင်းကြီးကျေးရွာအုပ်စု၊ ၃၃။ ပေါင်းထယ်ကျေးရွာအုပ်စု၊ ၃၄။ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ၃၅။ ငပြေမ ကျေးရွာအုပ်စု၊ ၃၆။ ခနောင်ကျေးရွာအုပ်စု၊ ၃၇။ စခန်းကြီးကျေးရွာအုပ်စု၊ ၃၈။ ထော်ပိုင်ကျေးရွာအုပ်စု၊ ၃၉။ ရေကျော်တိုးကျေးရွာအုပ်စု၊ ၄၀။ သကန်ဝ ကျေးရွာအုပ်စု၊ ၄၁။ သစ်ဖြူချောင်း (ကံစု) ကျေးရွာအုပ်စု။
၂၂	ဘိုကလေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ သူဇာဝကျေးရွာအုပ်စု၊ ၂။ စိန်ဟိုင်းကျေးရွာအုပ်စု၊ ၃။ ယုဉ်းမကုန်းကျေးရွာ အုပ်စု၊ ၄။ ပန်းဘဲစုကျေးရွာအုပ်စု၊ ၅။ လွှထောင်စုကျေးရွာအုပ်စု၊ ၆။ ကွန်ပင် ကျေးရွာအုပ်စု၊ ၇။ မရဲရွာသစ်ကျေးရွာအုပ်စု၊ ၈။ ရုပ်ဆိုင်ကျေးရွာအုပ်စု၊ ၉။ ကျုံစလူကျေးရွာအုပ်စု၊ ၁၀။ အောက်လှည်းဆိပ်ကျေးရွာအုပ်စု၊ ၁၁။ ကျုံဖား ကျေးရွာအုပ်စု၊ ၁၂။ ကမ်းကြီးကျေးရွာအုပ်စု၊ ၁၃။ ကံစုအရှေ့ကျေးရွာအုပ်စု၊ ၁၄။ ကံစု (အနောက်) ကျေးရွာအုပ်စု၊ ၁၅။ ကုလားအုံးပင်စုကျေးရွာအုပ်စု၊ ၁၆။ ကွင်းပုံးကြီးကျေးရွာအုပ်စု၊ ၁၇။ ကွင်းကြီးကျေးရွာအုပ်စု၊ ၁၈။ တုံးလဲ ကျေးရွာအုပ်စု၊ ၁၉။ လင်းတိုင်းကျေးရွာအုပ်စု၊ ၂၀။ မင်းဂံကျေးရွာအုပ်စု၊

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၂၃	ညောင်တုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၂၁။ မြင်းကတုန်းကျေးရွာအုပ်စု၊ ၂၂။ သံလိုက်ကျေးရွာအုပ်စု၊ ၂၃။ ဘိုးရောင် ကျေးရွာအုပ်စု၊ ၂၄။ ဆူးပဒေါင်းကုန်းကျေးရွာအုပ်စု၊ ၂၅။ ရွာသစ်ကျေးရွာ အုပ်စု၊ ၂၆။ ပဝိန်ကျေးရွာအုပ်စု၊ ၂၇။ သဇင်ငူကျေးရွာအုပ်စု၊ ၂၈။ ပိုက်စလပ် ကျေးရွာအုပ်စု၊ ၂၉။ သပြေကုန်းကျေးရွာအုပ်စု၊ ၃၀။ သာပေါင်းကျေးရွာအုပ်စု၊ ၃၁။ ညီနောင်ကျေးရွာအုပ်စု၊ ၃၂။ ချောင်းဖျား (ညီနောင်) ကျေးရွာအုပ်စု၊ ၃၃။ မလော့ကျေးရွာအုပ်စု၊ ၃၄။ အေးကျေးရွာအုပ်စု၊ ၃၅။ မဂူကျေးရွာအုပ်စု၊ ၃၆။ (ကျွန်းညိုကြီး) ကျွန်းထိပ်ကျေးရွာအုပ်စု၊ ၃၇။ ကြိမ်ချောင်းကြီးကျေးရွာ အုပ်စု၊ ၃၈။ ကျွန်းသာယာကျေးရွာအုပ်စု၊ ၃၉။ ဟိုင်းစီကျေးရွာအုပ်စု၊ ၄၀။ သစ်တိုချောင်းကျေးရွာအုပ်စု၊ ၄၁။ ကဒုံကနီကျေးရွာအုပ်စု၊ ၄၂။ အေရာ ကျေးရွာအုပ်စု၊ ၄၃။ ဆတ်ကျွန်းကျေးရွာအုပ်စု၊ ၄၄။ ချောင်းမြကြီးကျေးရွာ အုပ်စု၊ ၄၅။ သရော်ချောင်းကျေးရွာအုပ်စု။ ၁။ ကတုတ္တမကျေးရွာအုပ်စု၊ ၂။ ကွမ်းသီးပင်ကျေးရွာအုပ်စု၊ ၃။ ကျောင်းစု ကျေးရွာအုပ်စု၊ ၄။ ကုက္ကိုဝကျေးရွာအုပ်စု၊ ၅။ ကျွန်းဦးကျေးရွာအုပ်စု၊ ၆။ ကျိန်ချောင်းကျေးရွာအုပ်စု၊ ၇။ ဂုံမင်းဆိပ်ကျေးရွာအုပ်စု၊ ၈။ ငှက်ပျောကျွန်း ကျေးရွာအုပ်စု၊ ၉။ စွန်တနီးကျေးရွာအုပ်စု၊ ၁၀။ စက္ကော့ရေလယ်ကျွန်း ကျေးရွာအုပ်စု၊ ၁၁။ စက္ကော့တောင်ကျေးရွာအုပ်စု၊ ၁၂။ ဆင်တုံးကျေးရွာအုပ်စု၊ ၁၃။ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ၁၄။ ညောင်ကျေးရွာအုပ်စု၊ ၁၅။ ပါလုံ၊ (အထက်) ကျေးရွာအုပ်စု၊ ၁၆။ ဘုရားကုန်းကျေးရွာအုပ်စု၊ ၁၇။ ပျောသလန်း ကျေးရွာအုပ်စု၊ ၁၈။ မဲဇလီရွာဟောင်းကျေးရွာအုပ်စု၊ ၁၉။ ရွာသစ်ကျေးရွာအုပ်စု၊ ၂၀။ ရန်ကင်းစံရာကျေးရွာအုပ်စု၊ ၂၁။ သပြေရေလယ်ကျွန်းကျေးရွာအုပ်စု၊ ၂၂။ သပြေချောင်းကျေးရွာအုပ်စု၊ ၂၃။ သံကြီးကျေးရွာအုပ်စု၊ ၂၄။ အလယ်ချောင်း ကျေးရွာအုပ်စု၊ ၂၅။ အရွဲကျေးရွာအုပ်စု၊ ၂၆။ အောက်ဆယ်ကျေးရွာအုပ်စု၊ ၂၇။ အင်းမကျေးရွာအုပ်စု။
၂၄	ညောင်တုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၁) ရပ်ကွက် (ညောင်တုန်းမြို့)၊ ၂။ အမှတ် (၂) ရပ်ကွက် (ညောင်တုန်းမြို့)၊ ၃။ အမှတ် (၃) ရပ်ကွက် (ညောင်တုန်းမြို့)၊ ၄။ အမှတ် (၄) ရပ်ကွက် (ညောင်တုန်းမြို့)၊ ၅။ အမှတ် (၅) ရပ်ကွက် (ညောင်တုန်းမြို့)၊ ၆။ အမှတ် (၆) ရပ်ကွက် (ညောင်တုန်းမြို့)၊ ၇။ အမှတ် (၇) ရပ်ကွက် (ညောင်တုန်းမြို့)၊ ၈။ အမှတ် (၈) ရပ်ကွက် (ညောင်တုန်းမြို့)၊ ၉။ အမှတ် (၉) ရပ်ကွက် (ညောင်တုန်းမြို့)၊ ၁၀။ အမှတ် (၁၀) ရပ်ကွက် (ညောင်တုန်းမြို့)၊ ၁၁။ ကညင်ကောက်ကြီးကျေးရွာအုပ်စု၊ ၁၂။ ကျုံတမာကျေးရွာအုပ်စု၊ ၁၃။ ကျုံရစ် ကျေးရွာအုပ်စု၊ ၁၄။ ချောင်းကြီးကျေးရွာအုပ်စု၊ ၁၅။ ဝန်ချောင်းကျေးရွာ အုပ်စု၊ ၁၆။ ဆားမလောက်ကျေးရွာအုပ်စု၊ ၁၇။ ဇီးဖြူကျွန်းကျေးရွာအုပ်စု၊ ၁၈။ တူးချောင်းကျေးရွာအုပ်စု၊ ၁၉။ တင်ရေကျော်ကျေးရွာအုပ်စု၊ ၂၀။ ထိပ်ဝကြီးကျေးရွာအုပ်စု၊ ၂၁။ နတ်ပေးကျေးရွာအုပ်စု၊ ၂၂။ ပေစိကျွန်း ကျေးရွာအုပ်စု၊ ၂၃။ မဲဇလီဒလကျေးရွာအုပ်စု၊ ၂၄။ မိုးဟုတ်ကျေးရွာအုပ်စု၊ ၂၅။ မြွေပွာပြာသာကျေးရွာအုပ်စု၊ ၂၆။ ဝဲဒေါင့်-အတွင်းကျေးရွာအုပ်စု၊ ၂၇။ ဝါးတောစွန်းကျေးရွာအုပ်စု။
၂၅	ခနုဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၁) ရပ်ကွက် (ခနုဖြူမြို့)၊ ၂။ အမှတ် (၂) ရပ်ကွက် (ခနုဖြူမြို့)၊ ၃။ အမှတ် (၃) ရပ်ကွက် (ခနုဖြူမြို့)၊ ၄။ အမှတ် (၄) ရပ်ကွက် (ခနုဖြူမြို့)၊ ၅။ အမှတ် (၅) ရပ်ကွက် (ခနုဖြူမြို့)၊ ၆။ အမှတ် (၆) ရပ်ကွက် (ခနုဖြူမြို့)၊ ၇။ အမှတ် (၇) ရပ်ကွက် (ခနုဖြူမြို့)၊ ၈။ အမှတ် (၁၁) ရပ်ကွက် (ခနုဖြူမြို့)၊

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၂၆	ခနုဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၉။ အမှတ် (၁၅) ရပ်ကွက် (ခနုဖြူမြို့)၊ ၁၀။ အမှတ် (၁၆) ရပ်ကွက် (ခနုဖြူမြို့)၊ ၁၁။ အမှတ် (၁၈) ရပ်ကွက် (ခနုဖြူမြို့)၊ ၁၂။ အကျော်ကျေးရွာအုပ်စု၊ ၁၃။ ထိက္ကေးကျေးရွာအုပ်စု၊ ၁၄။ ကျုံတနော် (အရှေ့) ကျေးရွာအုပ်စု၊ ၁၅။ ကျုံတနော် (အနောက်) ကျေးရွာအုပ်စု၊ ၁၆။ ဗျင်းညား (အလယ်) ကျေးရွာအုပ်စု၊ ၁၇။ ဗျင်းညား (အနောက်) ကျေးရွာအုပ်စု၊ ၁၈။ စက်တုချောင်းကလေးကျေးရွာအုပ်စု၊ ၁၉။ ကျုံတနီးကျေးရွာအုပ်စု၊ ၂၀။ ဖုန်းဆိုး (တောင်) ကျေးရွာအုပ်စု၊ ၂၁။ ဆင်လမ်းကြီးကျေးရွာအုပ်စု၊ ၂၂။ ဆင်လမ်းကလေးကျေးရွာအုပ်စု၊ ၂၃။ အင်းရပ်ကျေးရွာအုပ်စု၊ ၂၄။ အင်းဂလာကျေးရွာအုပ်စု၊ ၂၅။ ကျောင်းစုကျေးရွာအုပ်စု၊ ၂၆။ ငါးဘတ်အိုင်ကျေးရွာအုပ်စု၊ ၂၇။ တော်ကွဲကျေးရွာအုပ်စု၊ ၂၈။ သပြေပင်ကျေးရွာအုပ်စု၊ ၂၉။ ပိုင်စွန်နန်ကျေးရွာအုပ်စု၊ ၃၀။ နဲ့ကြီးကျေးရွာအုပ်စု၊ ၃၁။ ကဇွန်ကွင်းကျေးရွာအုပ်စု၊ ၃၂။ ဖန်ခါးကွင်းကျေးရွာအုပ်စု၊ ၃၃။ စခန်းကြီးကျေးရွာအုပ်စု၊ ၃၄။ သပြေရိုးကျေးရွာအုပ်စု၊ ၃၅။ အလမျိုးကျေးရွာအုပ်စု၊ ၃၆။ တမြာကျေးရွာအုပ်စု၊ ၃၇။ တော်ကြီး (ဇီးဖြူကုန်း) ကျေးရွာအုပ်စု၊ ၃၈။ ကနုကလေးကျေးရွာအုပ်စု၊ ၃၉။ ကနုကြီးကျေးရွာအုပ်စု၊ ၄၀။ သဘောသပြေကျေးရွာအုပ်စု၊ ၄၁။ သာအေးဒေါင့်ကျေးရွာအုပ်စု၊ ၄၂။ လက်ပန်ဇင်ကုန်းကျေးရွာအုပ်စု၊ ၄၃။ အုန်းပင်ကွင်းကျေးရွာအုပ်စု။ ၁။ အမှတ် (၈) ရပ်ကွက် (ခနုဖြူမြို့)၊ ၂။ အမှတ် (၉) ရပ်ကွက် (ခနုဖြူမြို့)၊ ၃။ အမှတ် (၁၀) ရပ်ကွက် (ခနုဖြူမြို့)၊ ၄။ အမှတ် (၁၂) ရပ်ကွက် (ခနုဖြူမြို့)၊ ၅။ အမှတ် (၁၃) ရပ်ကွက် (ခနုဖြူမြို့)၊ ၆။ အမှတ် (၁၄) ရပ်ကွက် (ခနုဖြူမြို့)၊ ၇။ အမှတ် (၁၇) ရပ်ကွက် (ခနုဖြူမြို့)၊ ၈။ ပြင်ကသာကျေးရွာအုပ်စု၊ ၉။ လမန်းကျေးရွာအုပ်စု၊ ၁၀။ ဗျင်းဘွဲကျေးရွာအုပ်စု၊ ၁၁။ ဆကာကြီးကျေးရွာအုပ်စု၊ ၁၂။ ထုံးပုံကျေးရွာအုပ်စု၊ ၁၃။ ကပ်ခိုကျေးရွာအုပ်စု၊ ၁၄။ ကျောင်းကုန်းကျေးရွာအုပ်စု၊ ၁၅။ ငပျင်းချောင်းကျေးရွာအုပ်စု၊ ၁၆။ ရှမ်းစုကျေးရွာအုပ်စု၊ ၁၇။ သဲဖြူ (မြောက်) ကျေးရွာအုပ်စု၊ ၁၈။ ရုံးချောင်းကျေးရွာအုပ်စု၊ ၁၉။ ငနီ (တောင်) ကျေးရွာအုပ်စု၊ ၂၀။ လက်ဆွဲချောင်းကျေးရွာအုပ်စု၊ ၂၁။ ချောင်းစောက်ကျေးရွာအုပ်စု၊ ၂၂။ စစ်ကွင်း (တောင်) ကျေးရွာအုပ်စု၊ ၂၃။ စံကင်းကျေးရွာအုပ်စု၊ ၂၄။ ကျောက်တိုင်ကျေးရွာအုပ်စု၊ ၂၅။ လင်းလွန်းပင်ကျေးရွာအုပ်စု၊ ၂၆။ ပက္ခိကျေးရွာအုပ်စု၊ ၂၇။ ပက်တန်း (ထိုက္ကလေး) ကျေးရွာအုပ်စု၊ ၂၈။ ဇလုပ်ကြီးကျေးရွာအုပ်စု၊ ၂၉။ ရေပေါက်ကျေးရွာအုပ်စု၊ ၃၀။ သပြေကျေးရွာအုပ်စု၊ ၃၁။ ရေလဲကျေးရွာအုပ်စု၊ ၃၂။ ညောင်ချောင်းကျေးရွာအုပ်စု၊ ၃၃။ နန်းတော်ကုန်းကျေးရွာအုပ်စု၊ ၃၄။ ကုန်းတန်း (တောင်) ကျေးရွာအုပ်စု၊ ၃၅။ တောကြီး (မြောက်) ကျေးရွာအုပ်စု၊ ၃၆။ ကုန်းတန်း (မြောက်) ကျေးရွာအုပ်စု၊ ၃၇။ ရေကြည်ကျေးရွာအုပ်စု၊ ၃၈။ ရေတွင်းကုန်းကျေးရွာအုပ်စု။
၂၇	ပန်းတနော်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အရှေ့ပိုင်းရပ်ကွက် (ပန်းတနော်မြို့)၊ ၂။ အလယ်ပိုင်းရပ်ကွက် (ပန်းတနော်မြို့)၊ ၃။ အနောက်ပိုင်းရပ်ကွက် (ပန်းတနော်မြို့)၊ ၄။ မြို့တွက်သစ်ရပ်ကွက် (ပန်းတနော်မြို့)၊ ၅။ ဆင်လမ်းကြီးကျေးရွာအုပ်စု၊ ၆။ ဓနော်ကျေးရွာအုပ်စု၊ ၇။ ယင်းယိုကျေးရွာအုပ်စု၊ ၈။ မင်းဂရကျေးရွာအုပ်စု၊ ၉။ ရွှေလှေကျေးရွာအုပ်စု၊ ၁၀။ ကညင်ကုန်းကျေးရွာအုပ်စု၊ ၁၁။ ရေလဲနဲ့ကောကျေးရွာအုပ်စု၊ ၁၂။ ဒေါဝါးကျေးရွာအုပ်စု၊ ၁၃။ ကညင်ငူကျေးရွာအုပ်စု၊ ၁၄။ မင်းဆယ်ကျေးရွာအုပ်စု၊ ၁၅။ ကျုံတုံးကြီးကျေးရွာအုပ်စု၊ ၁၆။ ကင်းငူကျေးရွာအုပ်စု။

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၂၈	ပန်းတနော်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁၇။ ရွှေကျောင်းမြောက်ကျေးရွာအုပ်စု၊ ၁၈။ ရေပေါ်ကြီးကျေးရွာအုပ်စု၊ ၁၉။ စစ်ကိုင်းကျေးရွာအုပ်စု၊ ၂၀။ တောကျောင်းကျေးရွာအုပ်စု၊ ၂၁။ မိမ္မပြေးကျေးရွာအုပ်စု၊ ၂၂။ ရေပေါ်ရေလဲကျေးရွာအုပ်စု၊ ၂၃။ ကသာဝင်ကျေးရွာအုပ်စု၊ ၂၄။ မြစ်ဝကျေးရွာအုပ်စု၊ ၂၅။ ဘဗိုင်းကျေးရွာအုပ်စု၊ ၂၆။ ထိန်ကုလားကုန်းကျေးရွာအုပ်စု။ ၁။ ခရေဂန်ကျေးရွာအုပ်စု၊ ၂။ လက်ပန်ကုန်းကျေးရွာအုပ်စု၊ ၃။ အင်းတကောကျေးရွာအုပ်စု၊ ၄။ အင်းမကျေးရွာအုပ်စု၊ ၅။ ကျုံတုံးကလေးကျေးရွာအုပ်စု၊ ၆။ ဆပ်သေကျေးရွာအုပ်စု၊ ၇။ ပသွယ်ကျေးရွာအုပ်စု၊ ၈။ ကပိုင်ကျေးရွာအုပ်စု၊ ၉။ အိုးဘိုကျေးရွာအုပ်စု၊ ၁၀။ ကတောက်ဆင်ကျေးရွာအုပ်စု၊ ၁၁။ ချောင်းကလေးကျေးရွာအုပ်စု၊ ၁၂။ မရမ်းကျေးရွာအုပ်စု၊ ၁၃။ ရုံးတောကျေးရွာအုပ်စု၊ ၁၄။ ဆုတောင်းပြည့်ကျေးရွာအုပ်စု၊ ၁၅။ ဇရပ်လှကြီးကျေးရွာအုပ်စု၊ ၁၆။ ဝဲဒေါင့်ကျေးရွာအုပ်စု၊ ၁၇။ မိုးကုတ်ကျေးရွာအုပ်စု၊ ၁၈။ ကျုံတိုင်းကြီးကျေးရွာအုပ်စု၊ ၁၉။ ခတ္တိယ (အထက်) ကျေးရွာအုပ်စု၊ ၂၀။ ကျုံတိုင်းကလေးကျေးရွာအုပ်စု၊ ၂၁။ ပြလင်းကျေးရွာအုပ်စု၊ ၂၂။ ခန့်ကဘိုကျေးရွာအုပ်စု၊ ၂၃။ တူးချောင်းကျေးရွာအုပ်စု၊ ၂၄။ ပေပင်တောင်ကျေးရွာအုပ်စု၊ ၂၅။ ပေပင်မြောက်ကျေးရွာအုပ်စု၊ ၂၆။ ဘုရားချောင်းကျေးရွာအုပ်စု၊ ၂၇။ သရက်ငူကျေးရွာအုပ်စု၊ ၂၈။ မြေနုကျေးရွာအုပ်စု၊ ၂၉။ သုံးခွကျေးရွာအုပ်စု၊ ၃၀။ ကျုံလမ်းကျေးရွာအုပ်စု။
၂၉	မအူပင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ ဆေးရုံရပ်ကွက် (မအူပင်မြို့)၊ ၂။ အ. ထ. က (၁) ကျောင်းရပ်ကွက် (မအူပင်မြို့)၊ ၃။ လှေဆိပ်မြောက်ပိုင်းရပ်ကွက် (မအူပင်မြို့)၊ ၄။ လှေဆိပ်တောင်ပိုင်းရပ်ကွက် (မအူပင်မြို့)၊ ၅။ အောင်မြေသာဇီရပ်ကွက် (မအူပင်မြို့)၊ ၆။ မဟာဗောဓိရပ်ကွက် (မအူပင်မြို့)၊ ၇။ အ. ထ. က (၂) ကျောင်းရပ်ကွက် (မအူပင်မြို့)၊ ၈။ ပေါ်တော်မူရပ်ကွက် (မအူပင်မြို့)၊ ၉။ ကနူးကျေးရွာအုပ်စု၊ ၁၀။ ကျုံစုတ်ကျေးရွာအုပ်စု၊ ၁၁။ ကနင်ကျေးရွာအုပ်စု၊ ၁၂။ ကျွဲခုံးကျေးရွာအုပ်စု၊ ၁၃။ ကျီးချောင်းကျေးရွာအုပ်စု၊ ၁၄။ ကံကုန်းကျေးရွာအုပ်စု၊ ၁၅။ ကွန်စုကျေးရွာအုပ်စု၊ ၁၆။ ကျုံနုထွော်ကျေးရွာအုပ်စု၊ ၁၇။ ကျုံဝါးကျေးရွာအုပ်စု၊ ၁၈။ ခြောက်ကျေးရွာအုပ်စု၊ ၁၉။ ငါးဖားအိုင်ကျေးရွာအုပ်စု၊ ၂၀။ ငါးကျီးဂရက်ကျေးရွာအုပ်စု၊ ၂၁။ စစ်ချောင်းကျေးရွာအုပ်စု၊ ၂၂။ စွန်သိုက်ကျေးရွာအုပ်စု၊ ၂၃။ ဆိပ်သာကျေးရွာအုပ်စု၊ ၂၄။ ညောင်ပင်ဂရက်ကျေးရွာအုပ်စု၊ ၂၅။ ညောင်ပိုင်းကျေးရွာအုပ်စု၊ ၂၆။ တော်တလုပ်ကျေးရွာအုပ်စု၊ ၂၇။ တာပါတ် (အနောက်) ကျေးရွာအုပ်စု၊ ၂၈။ နတ်စဉ်ကျေးရွာအုပ်စု၊ ၂၉။ ပိန်းချောင်းကျေးရွာအုပ်စု၊ ၃၀။ ပံတပွတ်ကျေးရွာအုပ်စု၊ ၃၁။ ပေါက်ကုန်းကျေးရွာအုပ်စု၊ ၃၂။ ပဲခိုးစုကျေးရွာအုပ်စု၊ ၃၃။ ပန်းပင်စုကျေးရွာအုပ်စု၊ ၃၄။ ပေကုန်းကျေးရွာအုပ်စု၊ ၃၅။ ဘီးလင်းကျေးရွာအုပ်စု၊ ၃၆။ မှန်ပင်ကျေးရွာအုပ်စု၊ ၃၇။ မင်းဘောကျေးရွာအုပ်စု၊ ၃၈။ ရွှေတောင်မှော်ကျေးရွာအုပ်စု၊ ၃၉။ ရေလဲကလေးကျေးရွာအုပ်စု၊ ၄၀။ ရေလဲကြီးကျေးရွာအုပ်စု၊ ၄၁။ ရွှေလှေသောင်ကျေးရွာအုပ်စု၊ ၄၂။ လက်ပံကုန်းကျေးရွာအုပ်စု၊ ၄၃။ သိုက်ကုန်းကျေးရွာအုပ်စု၊ ၄၄။ သာယာကုန်းကျေးရွာအုပ်စု၊ ၄၅။ သဲဖြူကျေးရွာအုပ်စု၊ ၄၆။ သူဌေးကုန်းကျေးရွာအုပ်စု၊ ၄၇။ အိမ်ယာကြီးကျေးရွာအုပ်စု၊ ၄၈။ အောက်ထုံးကျေးရွာအုပ်စု၊ ၄၉။ အောင်ဟိတ်ကျေးရွာအုပ်စု၊ ၅၀။ အိုင်ပိုင်းကျေးရွာအုပ်စု၊ ၅၁။ အင်းမကျေးရွာအုပ်စု၊ ၅၂။ အင်းတေးကျေးရွာအုပ်စု၊ ၅၃။ အောင်ဘုံကျေးရွာအုပ်စု၊ ၅၄။ အလန်းကြီးကျေးရွာအုပ်စု၊ ၅၅။ တလုပ်လုပ် (အနောက်) ကျေးရွာအုပ်စု။

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၃၀	မအူပင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ စာရေးကုန်းရပ်ကွက် (မအူပင်မြို့)၊ ၂။ ဘောလုံးကွင်းရပ်ကွက် (မအူပင်မြို့)၊ ၃။ ဈေးရပ်ကွက် (မအူပင်မြို့)၊ ၄။ မြို့လယ်ကျောင်းရပ်ကွက် (မအူပင်မြို့)၊ ၅။ ကျွဲဂါတ်ကျေးရွာအုပ်စု၊ ၆။ ကျုံတာကလေးကျေးရွာအုပ်စု၊ ၇။ ကျုံသင် ကျေးရွာအုပ်စု၊ ၈။ ကဝဲကွင်းကျေးရွာအုပ်စု၊ ၉။ ကျောင်းကျေးရွာအုပ်စု၊ ၁၀။ ခနောင်ကျေးရွာအုပ်စု၊ ၁၁။ ခနောင်ထော်ကျေးရွာအုပ်စု၊ ၁၂။ ငါးဖယ်အို ကျေးရွာအုပ်စု၊ ၁၃။ စစ်ကိုင်းကျေးရွာအုပ်စု၊ ၁၄။ တလုပ်လပ် (အရှေ့) ကျေးရွာအုပ်စု၊ ၁၅။ တာပါတ် (အရှေ့) ကျေးရွာအုပ်စု၊ ၁၆။ ထရော်ဝ ကျေးရွာအုပ်စု၊ ၁၇။ ထရော်ပေကုန်းကျေးရွာအုပ်စု၊ ၁၈။ ထရော်စခမ်းကြီး ကျေးရွာအုပ်စု၊ ၁၉။ ထရော်ညောင်ဝိုင်းကျေးရွာအုပ်စု၊ ၂၀။ ထန်းကျေးရွာ အုပ်စု၊ ၂၁။ ထန်းပင်ကွေ့ (အရှေ့) ကျေးရွာအုပ်စု၊ ၂၂။ မလက်တိုကျေးရွာ အုပ်စု၊ ၂၃။ မီးသွေးချောင်းကျေးရွာအုပ်စု၊ ၂၄။ လေးအိမ်စုကျေးရွာအုပ်စု၊ ၂၅။ လက်ျားကြီးကျေးရွာအုပ်စု၊ ၂၆။ ဝါးတောကျေးရွာအုပ်စု၊ ၂၇။ ဝဲဒေါင့် ကျေးရွာအုပ်စု၊ ၂၈။ သုံကြိုင်ကျေးရွာအုပ်စု၊ ၂၉။ သုံးခွကျေးရွာအုပ်စု၊ ၃၀။ သောင်ဇားကျေးရွာအုပ်စု၊ ၃၁။ အလန်းကျေးရွာအုပ်စု၊ ၃၂။ အဂါး ကျေးရွာအုပ်စု၊ ၃၃။ အချန်ကျေးရွာအုပ်စု။
၃၁	မြောင်းမြမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၁) ရပ်ကွက် (မြောင်းမြမြို့)၊ ၂။ အမှတ် (၂) ရပ်ကွက် (မြောင်းမြမြို့)၊ ၃။ အမှတ် (၃) ရပ်ကွက် (မြောင်းမြမြို့)၊ ၄။ အမှတ် (၄) ရပ်ကွက် (မြောင်းမြမြို့)၊ ၅။ အမှတ် (၅) ရပ်ကွက် (မြောင်းမြမြို့)၊ ၆။ အမှတ် (၆) ရပ်ကွက် (မြောင်းမြမြို့)၊ ၇။ အမှတ် (၇) ရပ်ကွက် (မြောင်းမြမြို့)၊ ၈။ မြစန္ဒာရပ်ကွက် (မြောင်းမြမြို့)၊ ၉။ မြဟေမာရပ်ကွက် (မြောင်းမြမြို့)၊ ၁၀။ မြကန်သာရပ်ကွက် (မြောင်းမြမြို့)၊ ၁၁။ မြရတနာ ရပ်ကွက် (မြောင်းမြမြို့)၊ ၁၂။ တင်ကုန်းကြီးကျေးရွာအုပ်စု၊ ၁၃။ ဘုရားချောင်း ကျေးရွာအုပ်စု၊ ၁၄။ ကွယ်လွယ်ကျေးရွာအုပ်စု၊ ၁၅။ ကညင်ဂဲကျေးရွာအုပ်စု၊ ၁၆။ ကဝက်ကျေးရွာအုပ်စု၊ ၁၇။ ညောင်တောစုကျေးရွာအုပ်စု၊ ၁၈။ တံခွန်တိုင် ကျေးရွာအုပ်စု၊ ၁၉။ တပင်ချောင်းကျေးရွာအုပ်စု၊ ၂၀။ ထော်ကလွဲကျေးရွာ အုပ်စု၊ ၂၁။ မီးသွေးချောင်းကျေးရွာအုပ်စု၊ ၂၂။ ကံချောင် (သရောဘုန်း) ကျေးရွာအုပ်စု၊ ၂၃။ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ၂၄။ သရောဘုန်းကျေးရွာအုပ်စု၊ ၂၅။ ကြာဖူးငုံကျေးရွာအုပ်စု၊ ၂၆။ ခန်းချောင်းကျေးရွာအုပ်စု၊ ၂၇။ ကဒက်ကွင်း ကျေးရွာအုပ်စု၊ ၂၈။ ကျားကွင်းကျေးရွာအုပ်စု၊ ၂၉။ ကျွက်နွယ်ချောင်း ကျေးရွာအုပ်စု၊ ၃၀။ အိမ်တလုံးကျေးရွာအုပ်စု၊ ၃၁။ ပြင်ကျေးရွာအုပ်စု၊ ၃၂။ ကံကွင်းကျေးရွာအုပ်စု၊ ၃၃။ ကျွဲခြံပေကုန်းကျေးရွာအုပ်စု၊ ၃၄။ ကွမ်းခြံ ကျေးရွာအုပ်စု၊ ၃၅။ ချောင်းကွဲကြီးကျေးရွာအုပ်စု၊ ၃၆။ ငါးရာဘိုကျေးရွာ အုပ်စု၊ ၃၇။ ဆင်ကွင်းကျေးရွာအုပ်စု၊ ၃၈။ တူးချောင်းကျောင်းစုကျေးရွာအုပ်စု၊ ၃၉။ ဒရယ်ပေါက်ကျေးရွာအုပ်စု၊ ၄၀။ ပကိတ်ကျေးရွာအုပ်စု၊ ၄၁။ ပွတ်ခရိုင် ကျေးရွာအုပ်စု၊ ၄၂။ ပြင်းမကွင်းကျေးရွာအုပ်စု၊ ၄၃။ လူတော်ကျေးရွာအုပ်စု၊ ၄၄။ အုန်းပင်ကျေးရွာအုပ်စု၊ ၄၅။ ရန်မနိုင်ကျေးရွာအုပ်စု၊ ၄၆။ ကံဘွဲကလေး ကျေးရွာအုပ်စု၊ ၄၇။ ကျွန်းကလေးကျေးရွာအုပ်စု၊ ၄၈။ ကြပ်ခိုးစုကျေးရွာ အုပ်စု၊ ၄၉။ ကွင်းပေါက်ကလေးကျေးရွာအုပ်စု၊ ၅၀။ ငါးတန်တရာကျေးရွာ အုပ်စု၊ ၅၁။ ဓားမြချောင်းကျေးရွာအုပ်စု၊ ၅၂။ သရော်ကွေ့ကျေးရွာအုပ်စု၊ ၅၃။ ရွာသာကြီးကျေးရွာအုပ်စု၊ ၅၄။ ကွင်းပေါက်ကြီးကျေးရွာအုပ်စု၊ ၅၅။ ကျွန်းဒိပ်ကျေးရွာအုပ်စု၊ ၅၆။ ကျုံတာမုဆိုးမကျေးရွာအုပ်စု၊ ၅၇။ စစ်ကွင်း ကွမ်းခြံကျေးရွာအုပ်စု၊ ၅၈။ စကားမြားကျေးရွာအုပ်စု၊ ၅၉။ ညောင်ချောင်း

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၃၂	မြောင်းမြမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	ပွေးစုကျေးရွာအုပ်စု၊ ၆၀။ လင်းဒိုင်းလက်ပံကျေးရွာအုပ်စု၊ ၆၁။ အစုကြီးကျေးရွာအုပ်စု၊ ၆၂။ သရက်ကုန်းကျေးရွာအုပ်စု၊ ၆၃။ ဌာနပျောတောကျေးရွာအုပ်စု၊ ၆၄။ တဲ့တဲ့ကူးကျေးရွာအုပ်စု၊ ၆၅။ လပွတ်ကုလားကျေးရွာအုပ်စု၊ ၆၆။ လင်းဒိုင်းကမ္ဘာလကျေးရွာအုပ်စု၊ ၆၇။ သုံးခွကွမ်းခြံကျေးရွာအုပ်စု၊ ၆၈။ ဦးနုချောင်းကျေးရွာအုပ်စု၊ ၆၉။ ရေငန်းကျေးရွာအုပ်စု။ ၁။ အမှတ် (၈) ရပ်ကွက် (မြောင်းမြမြို့)၊ ၂။ အမှတ် (၉) ရပ်ကွက် (မြောင်းမြမြို့)၊ ၃။ အမှတ် (၁၀) ရပ်ကွက် (မြောင်းမြမြို့)၊ ၄။ ကံကော်မြိုင်ရပ်ကွက် (မြောင်းမြမြို့)၊ ၅။ မရမ်းကုန်းရပ်ကွက် (မြောင်းမြမြို့)၊ ၆။ မုဆိုးကွင်းကျေးရွာအုပ်စု၊ ၇။ ရှမ်းစုကျေးရွာအုပ်စု၊ ၈။ ကညင်ကိုင်းကျေးရွာအုပ်စု၊ ၉။ ကညင်ကုန်းကျေးရွာအုပ်စု၊ ၁၀။ ကမကိုင်ကျေးရွာအုပ်စု၊ ၁၁။ ထုံးဘိုမိချောင်းအိုင်ကျေးရွာအုပ်စု၊ ၁၂။ မြင်းကကွင်းကျေးရွာအုပ်စု၊ ၁၃။ ဘူဒင်းကွင်းကျေးရွာအုပ်စု၊ ၁၄။ ရှမ်းရေကျော်ကျေးရွာအုပ်စု၊ ၁၅။ သိလ္လာဂါတ်စုကျေးရွာအုပ်စု၊ ၁၆။ သိလ္လာချောင်းဖျားကျေးရွာအုပ်စု၊ ၁၇။ ကျုံဝါးကျေးရွာအုပ်စု၊ ၁၈။ ကံချောင်ကျေးရွာအုပ်စု၊ ၁၉။ ကံကြီးကျေးရွာအုပ်စု၊ ၂၀။ မဒေါပင်ကျေးရွာအုပ်စု၊ ၂၁။ မွေတော်ရှမ်းစုကျေးရွာအုပ်စု၊ ၂၂။ လေးအိမ်တန်းကျေးရွာအုပ်စု၊ ၂၃။ သပြေချောင်ကျေးရွာအုပ်စု၊ ၂၄။ ကျုံသွတ်ကျေးရွာအုပ်စု၊ ၂၅။ ကံသာကုန်းကျေးရွာအုပ်စု၊ ၂၆။ ထုံးဘို (ဗိုင်းဖြူ) ကျေးရွာအုပ်စု၊ ၂၇။ ဗမော်သုံးခွကျေးရွာအုပ်စု၊ ၂၈။ ဗမော်ကွမ်းသီးပင်ကျေးရွာအုပ်စု၊ ၂၉။ ဘုရားချောင်းအစုကြီးကျေးရွာအုပ်စု၊ ၃၀။ တယ်ချောင်းကျေးရွာအုပ်စု၊ ၃၁။ ဝဲကလေးကျေးရွာအုပ်စု၊ ၃၂။ ကုန်းသာကျေးရွာအုပ်စု၊ ၃၃။ ကညင်ချောင်းကျေးရွာအုပ်စု၊ ၃၄။ ဆင်းကူးကုန်းထိပ်ပြောင်ကျေးရွာအုပ်စု၊ ၃၅။ တောင်ဒီးကျေးရွာအုပ်စု၊ ၃၆။ ထန်းကုန်းကျေးရွာအုပ်စု၊ ၃၇။ ငါးမြင်းချောင်းကျေးရွာအုပ်စု၊ ၃၈။ ကညွတ်ကွင်းကျေးရွာအုပ်စု၊ ၃၉။ ခွေးလေးကြီးကျေးရွာအုပ်စု၊ ၄၀။ တောင်ကလေးကျေးရွာအုပ်စု၊ ၄၁။ ပိုးလောင်းကျေးရွာအုပ်စု၊ ၄၂။ ပြင်ပုံကျေးရွာအုပ်စု၊ ၄၃။ မဲကျော်ကျေးရွာအုပ်စု၊ ၄၄။ အပြင်လေးဘက်တွားကျေးရွာအုပ်စု၊ ၄၅။ အတွင်းလေးဘက်တွားကျေးရွာအုပ်စု။
၃၃	ဝါးခယ်မမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ လှေကျင်းကုန်းရပ်ကွက် (ဝါးခယ်မမြို့)၊ ၂။ မြသိန်းတန်ရပ်ကွက် (ဝါးခယ်မမြို့)၊ ၃။ ရွာလည်ရပ်ကွက် (ဝါးခယ်မမြို့)၊ ၄။ ဆေးရုံရပ်ကွက် (ဝါးခယ်မမြို့)၊ ၅။ ရေကျော်ရပ်ကွက် (ဝါးခယ်မမြို့)၊ ၆။ ထော်ကနွတ်ရပ်ကွက် (ဝါးခယ်မမြို့)၊ ၇။ တရုတ်တန်းရပ်ကွက် (ဝါးခယ်မမြို့)၊ ၈။ ကြိန်းကျွန်းကျေးရွာအုပ်စု၊ ၉။ ကမ်းပြိုကျေးရွာအုပ်စု၊ ၁၀။ အထက်ပေကုန်းကျေးရွာအုပ်စု၊ ၁၁။ ဟင်္သာထုံးကျေးရွာအုပ်စု၊ ၁၂။ သရက်ငူကျေးရွာအုပ်စု၊ ၁၃။ ကင်းဝကြီးကျေးရွာအုပ်စု၊ ၁၄။ ညောင်ငူကျေးရွာအုပ်စု၊ ၁၅။ စပါးရုံကျေးရွာအုပ်စု၊ ၁၆။ တံခွန်တိုင်စစ်တန်းကျေးရွာအုပ်စု၊ ၁၇။ စပ်ထုံးကျေးရွာအုပ်စု၊ ၁၈။ ဌာနပျောချောင်းကျေးရွာအုပ်စု၊ ၁၉။ ကြာကွင်းကျွန်းကြားကျေးရွာအုပ်စု၊ ၂၀။ ထန်းလေးပင်ကျေးရွာအုပ်စု၊ ၂၁။ ဖို့ခမီဒေါင့်ကျေးရွာအုပ်စု၊ ၂၂။ မြစ်ကလေးကျေးရွာအုပ်စု၊ ၂၃။ ဘလေးကျေးရွာအုပ်စု၊ ၂၄။ သီလှချောင်းကျေးရွာအုပ်စု၊ ၂၅။ ကျုံခရာကျေးရွာအုပ်စု၊ ၂၆။ မြရိုးလေးကျေးရွာအုပ်စု၊ ၂၇။ မြရိုးကြီးကျေးရွာအုပ်စု၊ ၂၈။ ဂရမ်းကျေးရွာအုပ်စု၊ ၂၉။ ထိတန်ကျေးရွာအုပ်စု၊ ၃၀။ ကျုံလတာကျေးရွာအုပ်စု၊ ၃၁။ မြောက်ခန့်ကျေးရွာအုပ်စု၊ ၃၂။ လက်ပန်စုကျေးရွာအုပ်စု၊ ၃၃။ ပေတောကျေးရွာအုပ်စု၊ ၃၄။ ရွှေလောင်းကျေးရွာအုပ်စု။



စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၃၄	ဝါးခယ်မမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၃၅။ တိုက်ကလားကျေးရွာအုပ်စု၊ ၃၆။ ပေါက်တိန်းကျေးရွာအုပ်စု၊ ၃၇။ ကကတိုက် ကျေးရွာအုပ်စု၊ ၃၈။ ကျုံထရိတ်ကျေးရွာအုပ်စု၊ ၃၉။ ကျုံပဒီကျုံပတော ကျေးရွာအုပ်စု၊ ၄၀။ ကျုံကပြင်ကျေးရွာအုပ်စု၊ ၄၁။ ဝဲကြီးကျေးရွာအုပ်စု၊ ၄၂။ မိုးမခကုန်းကျေးရွာအုပ်စု၊ ၄၃။ ကလကျေးရွာအုပ်စု၊ ၄၄။ ကလိပ်ကျုံ ပတုပ်ကျေးရွာအုပ်စု၊ ၄၅။ ကြခတ်ကုန်းကျေးရွာအုပ်စု၊ ၄၆။ ကြာဖြူကျေးရွာ အုပ်စု၊ ၄၇။ အလန်းကျေးရွာအုပ်စု၊ ၄၈။ တောင်အူသပြေကျေးရွာအုပ်စု၊ ၄၉။ တောင်အူချောင်းဖျားကျေးရွာအုပ်စု၊ ၅၀။ သဲကုန်းကျေးရွာအုပ်စု၊ ၅၁။ သက္ကယ်ကျေးရွာအုပ်စု၊ ၅၂။ ကံကွင်းကျေးရွာအုပ်စု၊ ၅၃။ အူကျွန်း ကျေးရွာအုပ်စု၊ ၅၄။ ကျွန်းကုန်းကျေးရွာအုပ်စု၊ ၅၅။ ရေလိန်ကျေးရွာအုပ်စု၊ ၅၆။ ကဝဲအင်းချောင်းကျေးရွာအုပ်စု၊ ၅၇။ ကျုံကနောင်ကျေးရွာအုပ်စု၊ ၅၈။ ကျုံဒရံသံဒင်းကျေးရွာအုပ်စု၊ ၅၉။ မင်းလံကစကဲကျေးရွာအုပ်စု၊ ၆၀။ အလမန်းကျောင်းစုကျေးရွာအုပ်စု၊ ၆၁။ တူးချောင်းကျေးရွာအုပ်စု၊ ၆၂။ ကျုံပတုပ်ကျုံအိုးကျေးရွာအုပ်စု။ ၁။ ဈေးရပ်ကွက် (ဝါးခယ်မမြို့)၊ ၂။ ပတ္တမြားရပ်ကွက် (ဝါးခယ်မမြို့)၊ ၃။ စာရေးကုန်းရပ်ကွက် (ဝါးခယ်မမြို့)၊ ၄။ မင်းပိုင်းရပ်ကွက် (ဝါးခယ်မမြို့)၊ ၅။ သံကြိုးတိုင်ရပ်ကွက် (ဝါးခယ်မမြို့)၊ ၆။ ရွာသစ်ရပ်ကွက် (ဝါးခယ်မမြို့)၊ ၇။ သော်ကရပ်ကွက် (ဝါးခယ်မမြို့)၊ ၈။ မြစိမ်းရပ်ကွက် (ကျုံမင်းမြို့)၊ ၉။ ပုလဲအောင်မြေရပ်ကွက် (ကျုံမင်းမြို့)၊ ၁၀။ နတ္ထိပ်ရပ်ကွက် (ကျုံမင်းမြို့)၊ ၁၁။ နဒီအောင်မြေရပ်ကွက် (ကျုံမင်းမြို့)၊ ၁၂။ သီရိဟေမာရပ်ကွက် (ကျုံမင်းမြို့)၊ ၁၃။ ထော်ကနွတ်ကျေးရွာအုပ်စု၊ ၁၄။ ဦးကြီးတော်ကျေးရွာ အုပ်စု၊ ၁၅။ ဗမော်ကျေးရွာအုပ်စု၊ ၁၆။ အရှေ့ဒရင်းကျေးရွာအုပ်စု၊ ၁၇။ ကကလကျေးရွာအုပ်စု၊ ၁၈။ သရွက်မြိုက်ကျေးရွာအုပ်စု၊ ၁၉။ စစ်ချောင်း ကျေးရွာအုပ်စု၊ ၂၀။ လမ်းသမိုင်းရွာကြီးကျေးရွာအုပ်စု၊ ၂၁။ ယုဉ်းမကွင်း ကျေးရွာအုပ်စု၊ ၂၂။ မောင်းဒီးကျေးရွာအုပ်စု၊ ၂၃။ ကဝဲညောင်ချောင်း ကျေးရွာအုပ်စု၊ ၂၄။ လက်ပန်ကျေးရွာအုပ်စု၊ ၂၅။ ကျုံပေါက်ကျေးရွာအုပ်စု၊ ၂၆။ ဦးပိတ္တုတ်ရွာမကျေးရွာအုပ်စု၊ ၂၇။ ကဝဲကျွဲတလင်းကျေးရွာအုပ်စု၊ ၂၈။ ဝဲရွာကျုံစိန်ကျေးရွာအုပ်စု၊ ၂၉။ ဇုက္ကနီကျေးရွာအုပ်စု၊ ၃၀။ စံပြကျေးရွာ အုပ်စု၊ ၃၁။ တလိုင်းစုကျေးရွာအုပ်စု၊ ၃၂။ သရက်ချောင်းကျေးရွာအုပ်စု၊ ၃၃။ ကွမ်းချောင်းသာယာကုန်းကျေးရွာအုပ်စု၊ ၃၄။ အနောက်ဒရင်းကျေးရွာ အုပ်စု၊ ၃၅။ အထက်သက္ကယ်ကျေးရွာအုပ်စု၊ ၃၆။ အောက်သက္ကယ်ကျေးရွာအုပ်စု၊ ၃၇။ ထီးပန်းကျေးရွာအုပ်စု၊ ၃၈။ ခွေးလေးကျေးရွာအုပ်စု၊ ၃၉။ ဂေါ်သူသောင် ကျေးရွာအုပ်စု၊ ၄၀။ ကံသာကုန်းကျေးရွာအုပ်စု၊ ၄၁။ ညောင်ပင်သာကျေးရွာ အုပ်စု၊ ၄၂။ စလူချောင်းကျေးရွာအုပ်စု၊ ၄၃။ ဖိုးသာခွေးကျေးရွာအုပ်စု၊ ၄၄။ မြို့ချောင်းလေးကျေးရွာအုပ်စု၊ ၄၅။ မြို့ချောင်းကြီးကျေးရွာအုပ်စု၊ ၄၆။ ကနစိုးကုန်းကျေးရွာအုပ်စု၊ ၄၇။ ဘဲချောင်းကျေးရွာအုပ်စု၊ ၄၈။ ဘိုးဘေးအညာစုကျေးရွာအုပ်စု၊ ၄၉။ လမ်းသမိုင်းရွာလေးကျေးရွာအုပ်စု၊ ၅၀။ အောက်ပေကုန်းကျေးရွာအုပ်စု၊ ၅၁။ တုံးလဲချောင်းကျေးရွာအုပ်စု၊ ၅၂။ မန်းကလဲငူတောကျေးရွာအုပ်စု၊ ၅၃။ ဂန်ချောင်းကျေးရွာအုပ်စု၊ ၅၄။ ငွေချောင်းကျေးရွာအုပ်စု၊ ၅၅။ ရွှေကုန်းကျေးရွာအုပ်စု၊ ၅၆။ ရေလယ်ကျွန်း ကျေးရွာအုပ်စု၊ ၅၇။ ကျုံတိုင်ကျေးရွာအုပ်စု၊ ၅၈။ ဆင်ကူးကျေးရွာအုပ်စု၊ ၅၉။ လက်ခုပ်ကျေးရွာအုပ်စု၊ ၆၀။ ပိုက်တန်းကျေးရွာအုပ်စု၊ ၆၁။ ရှောက်ချောင်း ကျေးရွာအုပ်စု၊ ၆၂။ ငှက်ကျကျေးရွာအုပ်စု၊ ၆၃။ တံတားကြီးကျေးရွာအုပ်စု။

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၃၅	အိမ်မဲမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၆၄။ သရက်တောကျေးရွာအုပ်စု၊ ၆၅။ နန့်အဲလောင်ကျေးရွာအုပ်စု၊ ၆၆။ ကျွန်းဒိပ်ကျေးရွာအုပ်စု၊ ၆၇။ မရမ်းချောင်းကျေးရွာအုပ်စု၊ ၆၈။ အေးချောင်းကျေးရွာအုပ်စု၊ ၆၉။ သပြေချောင်းကျေးရွာအုပ်စု၊ ၇၀။ သစ်ချိုင့်ကျေးရွာအုပ်စု၊ ၇၁။ ကျုံလတာဝကျေးရွာအုပ်စု၊ ၇၂။ ကျွန်းပြသာဒ်ကျေးရွာအုပ်စု၊ ၇၃။ ကွင်းချောင်းကျေးရွာအုပ်စု၊ ၇၄။ ကွမ်းသီးချောင်းလေးကျေးရွာအုပ်စု၊ ၇၅။ ပိတ္တာလေးကျေးရွာအုပ်စု၊ ၇၆။ စံအိပ်ကျေးရွာအုပ်စု၊ ၇၇။ မြင်းကကုန်းကျေးရွာအုပ်စု၊ ၇၈။ စော်ကဲကျေးရွာအုပ်စု၊ ၇၉။ ပဒေသကုန်းကျေးရွာအုပ်စု၊ ၈၀။ သစ်ဖြူချောင်းကျေးရွာအုပ်စု၊ ၈၁။ တယ်ပင်ကျေးရွာအုပ်စု၊ ၈၂။ ပန်းကူးကျေးရွာအုပ်စု၊ ၈၃။ မဲဇလီကျေးရွာအုပ်စု။ ၁။ အိမ်မဲကြီးပိုင်းရပ်ကွက် (အိမ်မဲမြို့)၊ ၂။ လယ်ပေါ်ပိုင်းရပ်ကွက် (အိမ်မဲမြို့)၊ ၃။ စာချွန်ခံပိုင်းရပ်ကွက် (အိမ်မဲမြို့)၊ ၄။ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ၅။ ရေသိုးကျေးရွာအုပ်စု၊ ၆။ ထိန်ငူကျေးရွာအုပ်စု၊ ၇။ ကံကြီးဒေါင့်ကုန်းကျေးရွာအုပ်စု၊ ၈။ ကန်ကြီးဒေါင့်ကျေးရွာအုပ်စု၊ ၉။ ထန်းတပင်ကျေးရွာအုပ်စု၊ ၁၀။ အိုင်ကြီးကျေးရွာအုပ်စု၊ ၁၁။ သရက်ပင်ကွင်းကျေးရွာအုပ်စု၊ ၁၂။ အင်းတမိကျေးရွာအုပ်စု၊ ၁၃။ သပြေကွင်းကျေးရွာအုပ်စု၊ ၁၄။ အုံးပင်စုကျေးရွာအုပ်စု၊ ၁၅။ ကြို့ကုန်းကျေးရွာအုပ်စု၊ ၁၆။ ကမန်းတောင်ကျေးရွာအုပ်စု၊ ၁၇။ ကမန်းတခွန်တိုင်ကျေးရွာအုပ်စု၊ ၁၈။ ကူကျေးရွာအုပ်စု၊ ၁၉။ တူးမြောင်းလှည်းဆိပ်ကျေးရွာအုပ်စု၊ ၂၀။ ရှမ်းကွင်းကျေးရွာအုပ်စု၊ ၂၁။ ပုလဲချောင်ကျေးရွာအုပ်စု၊ ၂၂။ မကျီးချောင်းကျေးရွာအုပ်စု၊ ၂၃။ ဝဲကြီးကျေးရွာအုပ်စု၊ ၂၄။ ကညင်ကွင်းကျေးရွာအုပ်စု၊ ၂၅။ လက်ပံကုန်းကျေးရွာအုပ်စု၊ ၂၆။ ကျုံကနီကျေးရွာအုပ်စု၊ ၂၇။ ကမ်းပျိုကျေးရွာအုပ်စု၊ ၂၈။ ခလောက်သိုက်ကျေးရွာအုပ်စု၊ ၂၉။ အစုကြီးကျောင်းစုကျေးရွာအုပ်စု၊ ၃၀။ ကျုံစိန်ကြီးကျေးရွာအုပ်စု၊ ၃၁။ ပျဉ်းမငူကျေးရွာအုပ်စု၊ ၃၂။ ရွှေဘိုစုကျေးရွာအုပ်စု၊ ၃၃။ ကျုံလမုညောင်ပိုင်းကျေးရွာအုပ်စု၊ ၃၄။ ကွင်းကြီးကျေးရွာအုပ်စု၊ ၃၅။ ဆတ္တူကျေးရွာအုပ်စု၊ ၃၆။ ဝါးတလတ်ကျေးရွာအုပ်စု၊ ၃၇။ ကြာတန်းကျေးရွာအုပ်စု၊ ၃၈။ ငုချောင်းကျေးရွာအုပ်စု၊ ၃၉။ လူကောင်းကျွန်းကျေးရွာအုပ်စု၊ ၄၀။ ချောင်းသာကြီးကျေးရွာအုပ်စု၊ ၄၁။ ဂုံညှင်းတန်းကျေးရွာအုပ်စု၊ ၄၂။ ကွမ်းခြံကျေးရွာအုပ်စု၊ ၄၃။ မရမ်းပင်ကျေးရွာအုပ်စု၊ ၄၄။ ရှမ်းစုကျေးရွာအုပ်စု၊ ၄၅။ မဲဇလီကျေးရွာအုပ်စု၊ ၄၆။ ကြာထော်ကျေးရွာအုပ်စု၊ ၄၇။ ပုလဲညောင်ပိုင်းကျေးရွာအုပ်စု၊ ၄၈။ ခြောက်အိမ်တန်းကျေးရွာအုပ်စု၊ ၄၉။ ထန်းလေးပင်ကျေးရွာအုပ်စု။
၃၆	အိမ်မဲမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ ချောင်းဝပိုင်းရပ်ကွက် (အိမ်မဲမြို့)၊ ၂။ အထက်ပိုင်းရပ်ကွက် (အိမ်မဲမြို့)၊ ၃။ ပါရမီဒေါင့်ကျေးရွာအုပ်စု၊ ၄။ တကောကျေးရွာအုပ်စု၊ ၅။ ညောင်ကုန်းကျေးရွာအုပ်စု၊ ၆။ ညောင်ငူကျေးရွာအုပ်စု၊ ၇။ ဂယက်ကြီးကျေးရွာအုပ်စု၊ ၈။ ကျုံခရီးကျေးရွာအုပ်စု၊ ၉။ ရုံးတောကျေးရွာအုပ်စု၊ ၁၀။ အင်းမကျေးရွာအုပ်စု၊ ၁၁။ စာဖြူဆိပ်ကျေးရွာအုပ်စု၊ ၁၂။ ရာဇရိုးကျေးရွာအုပ်စု၊ ၁၃။ ဘိုးလှော်ရိုးကျေးရွာအုပ်စု၊ ၁၄။ ကျုံလဟာကျေးရွာအုပ်စု၊ ၁၅။ ရေငံကွင်းကျေးရွာအုပ်စု၊ ၁၆။ ကွန်စခမ်းကျေးရွာအုပ်စု၊ ၁၇။ နီစပ်ကြီးကျေးရွာအုပ်စု၊ ၁၈။ လှည်းဆိပ်ကျေးရွာအုပ်စု၊ ၁၉။ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ ၂၀။ ကျောင်းစုကျေးရွာအုပ်စု၊ ၂၁။ သရွတ်ကြီးကျေးရွာအုပ်စု၊ ၂၂။ သုံးဆယ်ကျေးရွာအုပ်စု၊ ၂၃။ သရက်ကုန်းကျေးရွာအုပ်စု၊ ၂၄။ ခတ္တိယကျေးရွာအုပ်စု၊ ၂၅။ သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊ ၂၆။ ကျုံကိပ်ကျေးရွာအုပ်စု၊ ၂၇။ ဇရပ်ကွင်းကျေးရွာအုပ်စု၊ ၂၈။ အင်းတမိသက္ကယ်ကျေးရွာအုပ်စု၊ ၂၉။ တလုပ်ကုန်းကျေးရွာအုပ်စု၊ ၃၀။ ကွင်းကလေးကျေးရွာအုပ်စု၊ ၃၁။ ကွန်တိုင်းကျေးရွာအုပ်စု၊ ၃၂။ ကွင်းယားတခွန်တိုင်ကျေးရွာအုပ်စု။

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၃၇	မော်လမြိုင်ကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၃၃။ ရွာသစ်ကျေးရွာအုပ်စု၊ ၃၄။ သာကွင်းကျေးရွာအုပ်စု၊ ၃၅။ ကျားနဖူး ကျေးရွာအုပ်စု၊ ၃၆။ ပဒက်ကျေးရွာအုပ်စု၊ ၃၇။ တမံကြီးကျေးရွာအုပ်စု၊ ၃၈။ သပေါင်းကျေးရွာအုပ်စု၊ ၃၉။ သီးကွင်းကျေးရွာအုပ်စု၊ ၄၀။ ပျဉ်းမကုန်း ကျေးရွာအုပ်စု၊ ၄၁။ ကုလားကုန်းကျေးရွာအုပ်စု၊ ၄၂။ ကျုံတလုပ်ကျေးရွာ အုပ်စု၊ ၄၃။ အစုကြီးကျေးရွာအုပ်စု၊ ၄၄။ ခေါင်လံကုန်းကြီးကျေးရွာအုပ်စု၊ ၄၅။ ကညင်ကုန်းကြီးကျေးရွာအုပ်စု၊ ၄၆။ ညောင်ဝိုင်းကြီးကျေးရွာအုပ်စု၊ ၄၇။ တခွန်တိုင်အညာစုကျေးရွာအုပ်စု၊ ၄၈။ ပွဲစားဝံညင်းတန်းကျေးရွာအုပ်စု၊ ၄၉။ သဲချောင်ကျေးရွာအုပ်စု၊ ၅၀။ ဝါးခရယ်ကျေးရွာအုပ်စု၊ ၅၁။ မဲဇလီစာဖြူစု ကျေးရွာအုပ်စု၊ ၅၂။ ကြခတ်ကွေ့ကျေးရွာအုပ်စု၊ ၅၃။ ကံစုကြီးကျုံ့မရမ်း ကျေးရွာအုပ်စု။ ၁။ အမှတ် (၁) ရပ်ကွက် (မော်လမြိုင်ကျွန်းမြို့)၊ ၂။ အမှတ် (၂) ရပ်ကွက် (မော်လမြိုင်ကျွန်းမြို့)၊ ၃။ အမှတ် (၃) ရပ်ကွက် (မော်လမြိုင်ကျွန်းမြို့)၊ ၄။ အမှတ် (၁၀) ရပ်ကွက် (မော်လမြိုင်ကျွန်းမြို့)၊ ၅။ အမှတ် (၁၁) ရပ်ကွက် (မော်လမြိုင်ကျွန်းမြို့)၊ ၆။ အမှတ် (၁၂) ရပ်ကွက် (မော်လမြိုင်ကျွန်းမြို့)၊ ၇။ ချမ်းမြေ့သာယာရပ်ကွက် (မော်လမြိုင်ကျွန်းမြို့)၊ ၈။ ကျွန်းကလေးကျေးရွာ အုပ်စု၊ ၉။ ဆင်ချောင်းကျေးရွာအုပ်စု၊ ၁၀။ သုံးခွကျေးရွာအုပ်စု၊ ၁၁။ ထိဆိပ် ရွာမကျေးရွာအုပ်စု၊ ၁၂။ ထိဆိပ်ဘုရားစုကျေးရွာအုပ်စု၊ ၁၃။ လပွတ္တလုပ်ကလေး ကျေးရွာအုပ်စု၊ ၁၄။ ပုဂံပုံကျေးရွာအုပ်စု၊ ၁၅။ ကပ်ခိုကျေးရွာအုပ်စု၊ ၁၆။ လပွတ္တလုပ်ကြီးကျေးရွာအုပ်စု၊ ၁၇။ ကသာမျှင်ထိဆိပ်ရေကျော်ကျေးရွာ အုပ်စု၊ ၁၈။ ထိပါလယ်ကျေးရွာအုပ်စု၊ ၁၉။ စော်ကဲချောင်းကျေးရွာအုပ်စု၊ ၂၀။ ကျွန်းခယ်မကျေးရွာအုပ်စု၊ ၂၁။ မမွေးကျွန်းကျေးရွာအုပ်စု၊ ၂၂။ ကြပ်စင် ချောင်းကျေးရွာအုပ်စု၊ ၂၃။ တယ်ချောင်းကျေးရွာအုပ်စု၊ ၂၄။ သပြေချောင်း ကျေးရွာအုပ်စု၊ ၂၅။ မဲဇလီပုသိမ်စုကျေးရွာ၊ ၂၆။ ကျွဲခြံကျေးရွာအုပ်စု၊ ၂၇။ နွားရေကျော်ညောင်လန်းကျေးရွာအုပ်စု၊ ၂၈။ နွားရေကျော်ကျောင်းစု ကျေးရွာအုပ်စု၊ ၂၉။ ဖူထိကျေးရွာအုပ်စု၊ ၃၀။ ကျုံလတာကျောင်းစုကျေးရွာ အုပ်စု၊ ၃၁။ ဝက်ကွင်းကျေးရွာအုပ်စု၊ ၃၂။ ငွေကုန်းကျေးရွာအုပ်စု၊ ၃၃။ ဗြန့်ကြီး မြစ်ကျိုးကျေးရွာအုပ်စု၊ ၃၄။ ဗြန့်ကြီးအုန်းပင်စုကျေးရွာအုပ်စု၊ ၃၅။ ဘုရားကြီးကုန်း ကျေးရွာအုပ်စု၊ ၃၆။ ရာဇူတိုင်ကညင်ချောင်းကျေးရွာအုပ်စု၊ ၃၇။ ဒွန်းတပဲ့ ကျေးရွာအုပ်စု၊ ၃၈။ ထူတောကမြကျေးရွာအုပ်စု၊ ၃၉။ ကျွန်းကြီးကျေးရွာအုပ်စု၊ ၄၀။ ဖိုးခမိုဒေါင့်ကျေးရွာအုပ်စု၊ ၄၁။ ကျွန်းဒိပ်ကျေးရွာအုပ်စု၊ ၄၂။ တံခွန်တိုင် ကျုံ့ဝါးကျေးရွာအုပ်စု၊ ၄၃။ အထက်မအူထုံးကျေးရွာအုပ်စု၊ ၄၄။ အောက်မအူထုံး ကျေးရွာအုပ်စု၊ ၄၅။ ဝဲဒေါင့်ကျေးရွာအုပ်စု၊ ၄၆။ စစ္စလီထုံးကျေးရွာအုပ်စု၊ ၄၇။ သခွတ်ကုန်းဝါးရုံဒေါင့်ကျေးရွာအုပ်စု၊ ၄၈။ သစ်တိုဆိပ်ကျေးရွာအုပ်စု၊ ၄၉။ ဘုရားဒေါင့်ကျေးရွာအုပ်စု၊ ၅၀။ ဝါးရခိုင်ကျေးရွာအုပ်စု၊ ၅၁။ ကျွဲဒလင်း ကျေးရွာအုပ်စု၊ ၅၂။ ထိန်ကုလားကျေးရွာအုပ်စု၊ ၅၃။ ကျော်ဇံကျေးရွာအုပ်စု၊ ၅၄။ ဓလင်းလှဲဆိပ်ကျေးရွာအုပ်စု၊ ၅၅။ ဂရမ်းကျေးရွာအုပ်စု၊ ၅၆။ စီးပွားချောင် ကျေးရွာအုပ်စု၊ ၅၇။ မရဲအုန်းပင်စုကျေးရွာအုပ်စု၊ ၅၈။ ကျိုက်ပိကျေးရွာအုပ်စု၊ ၅၉။ စခမ်းကြီးကျေးရွာအုပ်စု၊ ၆၀။ ညောင်တုံးစုကျေးရွာအုပ်စု၊ ၆၁။ ထိပါလယ် သောင်တန်းကျေးရွာအုပ်စု၊ ၆၂။ မယ်တလှိုင်းကျေးရွာအုပ်စု၊ ၆၃။ ဗမော် ကျေးရွာအုပ်စု၊ ၆၄။ ပုလွန်စာကျေးရွာအုပ်စု၊ ၆၅။ ဓနိုးဆိပ်ကျေးရွာအုပ်စု၊ ၆၆။ မရမ်းကျေးရွာအုပ်စု။

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၃၈	မော်လမြိုင်ကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၄) ရပ်ကွက် (မော်လမြိုင်ကျွန်းမြို့)၊ ၂။ အမှတ် (၅) ရပ်ကွက် (မော်လမြိုင်ကျွန်းမြို့)၊ ၃။ အမှတ် (၆) ရပ်ကွက် (မော်လမြိုင်ကျွန်းမြို့)၊ ၄။ အမှတ် (၇) ရပ်ကွက် (မော်လမြိုင်ကျွန်းမြို့)၊ ၅။ အမှတ် (၈) ရပ်ကွက် (မော်လမြိုင်ကျွန်းမြို့)၊ ၆။ အမှတ် (၉) ရပ်ကွက် (မော်လမြိုင်ကျွန်းမြို့)၊ ၇။ ရေလိမ်ကျေးရွာအုပ်စု၊ ၈။ ပိတ္တာကျေးရွာအုပ်စု၊ ၉။ ကန်းဇောက်ကျေးရွာအုပ်စု၊ ၁၀။ မှန်ကူကျေးရွာအုပ်စု၊ ၁၁။ ဝါးနက်ချောင်းကျေးရွာအုပ်စု၊ ၁၂။ အောင်လှိုင်ကျေးရွာအုပ်စု၊ ၁၃။ နံးကျွန်းကျေးရွာအုပ်စု၊ ၁၄။ သူရဲချောင်းကျေးရွာအုပ်စု၊ ၁၅။ ဘုရားချောင်းတံခွန်တိုင်ကျေးရွာအုပ်စု၊ ၁၆။ ရှောက်ချောင်းကျေးရွာအုပ်စု၊ ၁၇။ ကန်ကုန်းကျေးရွာအုပ်စု၊ ၁၈။ လပွတ်ကွဲနံးတန်းကျေးရွာအုပ်စု၊ ၁၉။ ကွမ်းခြံကုန်းကျေးရွာအုပ်စု၊ ၂၀။ သုံးခွချွန်းကျေးရွာအုပ်စု၊ ၂၁။ မဲဇလီဥတိုကျေးရွာအုပ်စု၊ ၂၂။ လေးအိမ်တန်းကျေးရွာအုပ်စု၊ ၂၃။ ကျုံလမုကျေးရွာအုပ်စု၊ ၂၄။ ကျွန်းချောင်းကျေးရွာအုပ်စု၊ ၂၅။ မဘေကျေးရွာအုပ်စု၊ ၂၆။ ကြက်ရွာကျေးရွာအုပ်စု၊ ၂၇။ ကျားဟုန်းကျေးရွာအုပ်စု၊ ၂၈။ ဘိုးတီလွတ်ကျေးရွာအုပ်စု၊ ၂၉။ နတ်မျှားကျေးရွာအုပ်စု၊ ၃၀။ ဂုံညှင်းတန်းကျေးရွာအုပ်စု၊ ၃၁။ လင်းငွေမဲဇလီကျေးရွာအုပ်စု၊ ၃၂။ ကျားချောင်းကျေးရွာအုပ်စု၊ ၃၃။ မြတ်သာဇိဗြူကျေးရွာအုပ်စု၊ ၃၄။ မြတ်သာဝကျေးရွာအုပ်စု၊ ၃၅။ မြတ်သာရွာမကျေးရွာအုပ်စု၊ ၃၆။ မိဿလင်ကုန်းကျေးရွာအုပ်စု၊ ၃၇။ မြတ်သာဥတိုကျေးရွာအုပ်စု၊ ၃၈။ ကွဲခြံကျုံလမုကျေးရွာအုပ်စု၊ ၃၉။ မြင်းကကုန်းကလေးဒေါင်းရေကျော်ကျေးရွာအုပ်စု၊ ၄၀။ ကွဲခြံရေကျော်ကျေးရွာအုပ်စု၊ ၄၁။ ထိယာလီကျေးရွာအုပ်စု၊ ၄၂။ မဲဇလီကဇန်းချောင်းကျေးရွာအုပ်စု၊ ၄၃။ ကွဲခြံချောင်းဖျားကျေးရွာအုပ်စု၊ ၄၄။ ပျားမွတ်ရှော်ချောင်းကျေးရွာအုပ်စု၊ ၄၅။ ဖိုးသာအေးအစုကျေးရွာအုပ်စု၊ ၄၆။ လပွတ်ကွဲတံချောင်းကျေးရွာအုပ်စု၊ ၄၇။ ဖျာလိပ်ကျေးရွာအုပ်စု၊ ၄၈။ မြစ်ကြီးဘိုးကျေးရွာအုပ်စု၊ ၄၉။ ကလောင်းကျေးရွာအုပ်စု၊ ၅၀။ ပက်ပြဲကျေးရွာအုပ်စု၊ ၅၁။ အလယ်ရေကျော်ကျေးရွာအုပ်စု၊ ၅၂။ ရေတွင်းကုန်းကျေးရွာအုပ်စု၊ ၅၃။ လှိုင်းဘုန်းကျေးရွာအုပ်စု၊ ၅၄။ ထီတိုလိုကျေးရွာအုပ်စု၊ ၅၅။ တပ်ငူကျေးရွာအုပ်စု။
၃၉	လပွတ္တာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၆) ရပ်ကွက် (လပွတ္တာမြို့)၊ ၂။ အမှတ် (၇) ရပ်ကွက် (လပွတ္တာမြို့)၊ ၃။ အမှတ် (၈) ရပ်ကွက် (လပွတ္တာမြို့)၊ ၄။ အမှတ် (၉) ရပ်ကွက် (လပွတ္တာမြို့)၊ ၅။ အမှတ် (၁၀) ရပ်ကွက် (လပွတ္တာမြို့)၊ ၆။ အမှတ် (၁) ရပ်ကွက် (လပွတ္တာမြို့) မိုင်မြို့၊ ၇။ အမှတ် (၂) ရပ်ကွက် (လပွတ္တာမြို့) မိုင်မြို့၊ ၈။ အမှတ် (၃) ရပ်ကွက် (လပွတ္တာမြို့) မိုင်မြို့၊ ၉။ အမှတ် (၄) ရပ်ကွက် (လပွတ္တာမြို့) မိုင်မြို့၊ ၁၀။ ကျောက်မှော်ကျေးရွာအုပ်စု၊ ၁၁။ ကျောက်တန်းကလေးကျေးရွာအုပ်စု၊ ၁၂။ ကျောက်တန်းကြီးကျေးရွာအုပ်စု၊ ၁၃။ လှိုင်းဘုန်းကျေးရွာအုပ်စု၊ ၁၄။ တူးမြောင်းကျေးရွာအုပ်စု၊ ၁၅။ ရေဆိုင်ကျေးရွာအုပ်စု၊ ၁၆။ မြေဟောက်ကျေးရွာအုပ်စု၊ ၁၇။ ကျောက်ဖြူ/ပိန္နဲတောင်ကျေးရွာအုပ်စု၊ ၁၈။ ပန်းတုံးကွင်းကျေးရွာအုပ်စု၊ ၁၉။ ညံကွင်းကျေးရွာအုပ်စု၊ ၂၀။ ဘာသာကုန်းကျေးရွာအုပ်စု၊ ၂၁။ မင်းဘူးစုကျေးရွာအုပ်စု၊ ၂၂။ သရက်ကုန်းလဲပြောက်ကျေးရွာအုပ်စု၊ ၂၃။ လပွတ်ပြေးလဲပြောက်ကျေးရွာအုပ်စု၊ ၂၄။ သာလိကာကုန်းကျေးရွာအုပ်စု၊ ၂၅။ ကြာကန်ကျေးရွာအုပ်စု၊ ၂၆။ ကသပေါင်းကျေးရွာအုပ်စု၊ ၂၇။ မောင်ဒီကျေးရွာအုပ်စု၊ ၂၈။ အုံးတပင်ကျေးရွာအုပ်စု၊ ၂၉။ ကကရန်ကျေးရွာအုပ်စု၊ ၃၀။ သနပ်ဖက်ကျေးရွာအုပ်စု၊ ၃၁။ မောင်ငယ်ကျေးရွာအုပ်စု၊ ၃၂။ ရွှော်ချောင်းကျေးရွာအုပ်စု၊ ၃၃။ ညောင်ချောင်းကျေးရွာအုပ်စု၊ ၃၄။ ကျွန်းချောင်းကျေးရွာအုပ်စု၊ ၃၅။ ကြီးချောင်းကျေးရွာအုပ်စု၊ ၃၆။ တပ်ကွင်းကျေးရွာအုပ်စု၊ ၃၇။ ညောင်လန်းကျေးရွာအုပ်စု၊ ၃၈။ ကြိမ်ကွင်းကျေးရွာအုပ်စု။



စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၄၀	လပွတ္တာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၃၉။ ကြိမ်ကုန်းကြီးကျေးရွာအုပ်စု၊ ၄၀။ ကြာတောကျေးရွာအုပ်စု၊ ၄၁။ ထင်းပုံကွင်းကျေးရွာအုပ်စု၊ ၄၂။ ကန်ဘက်ကျေးရွာအုပ်စု၊ ၄၃။ ဘေးပေါက် ကျေးရွာအုပ်စု၊ ၄၄။ ဘိုးမြေကျေးရွာအုပ်စု၊ ၄၅။ ဂုံညှင်းတန်းကျေးရွာအုပ်စု။ ၁။ အမှတ် (၁) ရပ်ကွက် (လပွတ္တာမြို့)၊ ၂။ အမှတ် (၂) ရပ်ကွက် (လပွတ္တာမြို့)၊ ၃။ အမှတ် (၃) ရပ်ကွက် (လပွတ္တာမြို့)၊ ၄။ အမှတ် (၄) ရပ်ကွက် (လပွတ္တာမြို့)၊ ၅။ အမှတ် (၅) ရပ်ကွက် (လပွတ္တာမြို့)၊ ၆။ အမှတ် (၁) ရပ်ကွက် (ပြင်စလူမြို့)၊ ၇။ အမှတ် (၂) ရပ်ကွက် (ပြင်စလူမြို့)၊ ၈။ အမှတ် (၃) ရပ်ကွက် (ပြင်စလူမြို့)၊ ၉။ ကုန်းကြီးကျေးရွာအုပ်စု၊ ၁၀။ ကုက္ကိုကျေးရွာအုပ်စု၊ ၁၁။ ဘိုင်းဒေါင့်ချောင်း ကျေးရွာအုပ်စု၊ ၁၂။ လွှစာကျေးရွာအုပ်စု၊ ၁၃။ တယ်ပင်တိုင်းကျေးရွာအုပ်စု၊ ၁၄။ စလူဆိပ်ကျေးရွာအုပ်စု၊ ၁၅။ ဆားချက်ကျေးရွာအုပ်စု၊ ၁၆။ ပိုးလောင်း ကျေးရွာအုပ်စု၊ ၁၇။ သစ်ပုတ်ကျေးရွာအုပ်စု၊ ၁၈။ ရွှေကျေးရွာအုပ်စု၊ ၁၉။ ရေတွင်းဆိပ်ကျေးရွာအုပ်စု၊ ၂၀။ ခန့်ဆိပ်ကျေးရွာအုပ်စု၊ ၂၁။ ကညင်ကိုင်း ကျေးရွာအုပ်စု၊ ၂၂။ သပြေချောင်းကျေးရွာအုပ်စု၊ ၂၃။ ဆားကျင်းကျေးရွာ အုပ်စု၊ ၂၄။ ဂန့်အိပ်ကျေးရွာအုပ်စု၊ ၂၅။ သပြေကုန်းကျေးရွာအုပ်စု၊ ၂၆။ ကန်ဘလာကျေးရွာအုပ်စု၊ ၂၇။ ဆင်ခြေယာကျေးရွာအုပ်စု၊ ၂၈။ သယံဇာတကြီး ကျေးရွာအုပ်စု၊ ၂၉။ ဘီတွတ်ကျေးရွာအုပ်စု၊ ၃၀။ မြစ်ပေါက်ကျေးရွာအုပ်စု၊ ၃၁။ ဘုန်းကြီးကုန်းကျေးရွာအုပ်စု၊ ၃၂။ လပွတ္တလုပ် (တောင်) ကျေးရွာအုပ်စု၊ ၃၃။ လပွတ္တလုပ် (မြောက်) ကျေးရွာအုပ်စု၊ ၃၄။ ညောင်လိန်ကျေးရွာအုပ်စု၊ ၃၅။ အမတ်ကျေးရွာအုပ်စု၊ ၃၆။ ကညင်ကုန်းကျေးရွာအုပ်စု၊ ၃၇။ ကိုင်းသောင် ကျေးရွာအုပ်စု။
၄၁	ကြံခင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ မြို့မရပ်ကွက် (ကြံခင်းမြို့)၊ ၂။ ရွာသစ်ရပ်ကွက် (ကြံခင်းမြို့)၊ ၃။ ရွှေတောင်စု ရပ်ကွက် (ကြံခင်းမြို့)၊ ၄။ တလိုင်းကွင်းကျေးရွာအုပ်စု၊ ၅။ ချင်းမြောင် ကျေးရွာအုပ်စု၊ ၆။ ရွှေပန်းတောကျေးရွာအုပ်စု၊ ၇။ ကွေ့မကျေးရွာအုပ်စု၊ ၈။ ကင်းကြီးကျေးရွာအုပ်စု၊ ၉။ ရေလယ်ကျွန်းကျေးရွာအုပ်စု၊ ၁၀။ သောကြာဒူး ကျေးရွာအုပ်စု၊ ၁၁။ ထန်းတပင်ကျေးရွာအုပ်စု၊ ၁၂။ ဆုံလဲကျေးရွာအုပ်စု၊ ၁၃။ ကြက်ကလေးကျေးရွာအုပ်စု၊ ၁၄။ မဲကုန်းကျေးရွာအုပ်စု၊ ၁၅။ ပက်မခမ်း ကျေးရွာအုပ်စု၊ ၁၆။ ကြံတောကျေးရွာအုပ်စု။
၄၂	ကြံခင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၁) ရပ်ကွက် (ဘက်ရဲမြို့)၊ ၂။ အမှတ် (၂) ရပ်ကွက် (ဘက်ရဲမြို့)၊ ၃။ ကိုးအင်းကျေးရွာအုပ်စု၊ ၄။ ဇီးပင်ကွင်းကျေးရွာအုပ်စု၊ ၅။ ကလို့ကွင်း ကျေးရွာအုပ်စု၊ ၆။ ကွမ်းအစ်ကုန်းကျေးရွာအုပ်စု၊ ၇။ သစ်ဆိမ့်ကိုင်းကျေးရွာ အုပ်စု၊ ၈။ အလုံကျေးရွာအုပ်စု၊ ၉။ ရှောက်ခုံကျေးရွာအုပ်စု၊ ၁၀။ ပေါက်နွယ်စမ်း ကျေးရွာအုပ်စု၊ ၁၁။ ကြို့ပင်စုကျေးရွာအုပ်စု၊ ၁၂။ ကြာအင်းကျေးရွာအုပ်စု၊ ၁၃။ ခုံကြီးကျေးရွာအုပ်စု၊ ၁၄။ ရေနံတောင်ကျေးရွာအုပ်စု၊ ၁၅။ ပိန္နဲကွင်း ကျေးရွာအုပ်စု၊ ၁၆။ အုတ်တွင်းကျေးရွာအုပ်စု၊ ၁၇။ ကွင်းကြီးကျေးရွာအုပ်စု၊ ၁၈။ ပိုးစုကြီးကျေးရွာအုပ်စု၊ ၁၉။ သဲဖြူကျေးရွာအုပ်စု။
၄၃	ဇလွန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ ကမ်းနားရပ်ကွက် (ဇလွန်မြို့)၊ ၂။ လမ္မတော်မြောက်ရပ်ကွက် (ဇလွန်မြို့)၊ ၃။ လမ္မတော်တောင်ရပ်ကွက် (ဇလွန်မြို့)၊ ၄။ ဆန်တန်းရပ်ကွက် (ဇလွန်မြို့)၊ ၅။ ညောင်ပင်ဈေးရပ်ကွက် (ဇလွန်မြို့)၊ ၆။ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ၇။ တောင်ဘို့တရာကျေးရွာအုပ်စု၊ ၈။ သရက်ချောင်းကျေးရွာအုပ်စု၊ ၉။ အိုးဘိုကျေးရွာအုပ်စု၊ ၁၀။ သဲကုန်းကျေးရွာအုပ်စု၊ ၁၁။ ကျုံတနော် (တောင်) ကျေးရွာအုပ်စု၊ ၁၂။ ကျုံတနော် (မြောက်) ကျေးရွာအုပ်စု၊ ၁၃။ ရေလဲကျေးရွာအုပ်စု၊ ၁၄။ ထုံးတပိုကျေးရွာအုပ်စု၊ ၁၅။ မြစ်ဝကျေးရွာ အုပ်စု၊ ၁၆။ နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ၁၇။ ဆုံကုန်းကျေးရွာအုပ်စု၊ ၁၈။ လေးတူး (အရှေ့) ကျေးရွာအုပ်စု၊ ၁၉။ အထွတ်ကျေးရွာအုပ်စု။

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၄၄	ဇလွန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၂၀။ သာဒုချောင်းကျေးရွာအုပ်စု၊ ၂၁။ ငြိမ်းအေးကျေးရွာအုပ်စု၊ ၂၂။ ရေတွင်းကုန်းကျေးရွာအုပ်စု၊ ၂၃။ ဖားလက်ခိုကျေးရွာအုပ်စု၊ ၂၄။ ကူးတို့ဆိပ်ကျေးရွာအုပ်စု။ ၁။ လမိုင်းကျေးရွာအုပ်စု၊ ၂။ သဖန်းကုန်းကျေးရွာအုပ်စု၊ ၃။ မရိုးခကျေးရွာအုပ်စု၊ ၄။ ညောင်ပင်သာကျေးရွာအုပ်စု၊ ၅။ ပကွဲကျေးရွာအုပ်စု၊ ၆။ ပကွဲရေလဲ ကျေးရွာအုပ်စု၊ ၇။ ကြွမန်းကျေးရွာအုပ်စု၊ ၈။ ကျုံရွှေကျေးရွာအုပ်စု၊ ၉။ ကျုံအိ ကျေးရွာအုပ်စု၊ ၁၀။ အောက်ရွာကျေးရွာအုပ်စု၊ ၁၁။ ကြာအင်းကျေးရွာအုပ်စု၊ ၁၂။ သက္ကယ်ကျွန်းကျေးရွာအုပ်စု၊ ၁၃။ ဓနုဘေးကျေးရွာအုပ်စု၊ ၁၄။ အပျင်း ကျေးရွာအုပ်စု၊ ၁၅။ ဖက်သောင်ကျေးရွာအုပ်စု၊ ၁၆။ ဇော်ဂျီကွင်းကျေးရွာအုပ်စု၊ ၁၇။ မေရီလမ်းကျေးရွာအုပ်စု၊ ၁၈။ ကော့ကပ်ကြီးကျေးရွာအုပ်စု၊ ၁၉။ ကော့ကပ် ခလေးကျေးရွာအုပ်စု၊ ၂၀။ ကျုံကော့ကျေးရွာအုပ်စု၊ ၂၁။ ပြင်ရွာကျေးရွာအုပ်စု၊ ၂၂။ မဟာသာကျေးရွာအုပ်စု၊ ၂၃။ ပက်တန်းကျေးရွာအုပ်စု၊ ၂၄။ တံခွန်တိုင် ကျေးရွာအုပ်စု၊ ၂၅။ ကော့စိန်ကျေးရွာအုပ်စု၊ ၂၆။ ဝါးပတောကျေးရွာအုပ်စု၊ ၂၇။ ဆင်မြေစားကျေးရွာအုပ်စု၊ ၂၈။ အုပ်ရှစ်ကွင်းကျေးရွာအုပ်စု၊ ၂၉။ မင်းဒရယ် ကျေးရွာအုပ်စု၊ ၃၀။ သရက်တပင် (တောင်) ကျေးရွာအုပ်စု၊ ၃၁။ စွန်ပိ ကျေးရွာအုပ်စု၊ ၃၂။ သရက်တပင် (မြောက်) ကျေးရွာအုပ်စု၊ ၃၃။ ဂျမ်းတိုက် ကျေးရွာအုပ်စု၊ ၃၄။ ယင်းမလွတ်ကျေးရွာအုပ်စု၊ ၃၅။ လိန်ကုန်းကျေးရွာအုပ်စု၊ ၃၆။ ဗျင်းညားကျေးရွာအုပ်စု၊ ၃၇။ ဗျင်းမကုန်း (အရှေ့) ကျေးရွာအုပ်စု၊ ၃၈။ ဗျင်းမကုန်း (အနောက်) ကျေးရွာအုပ်စု၊ ၃၉။ ကျုံကြိုက်ကျေးရွာအုပ်စု၊ ၄၀။ ကျုံမတ်ကျေးရွာအုပ်စု၊ ၄၁။ နဲ့မောက်တန်းကျေးရွာအုပ်စု၊ ၄၂။ ကတော့ ကရက်ကျေးရွာအုပ်စု၊ ၄၃။ အင်းတရော်ကျေးရွာအုပ်စု၊ ၄၄။ အရှုပ်ကွင်း ကျေးရွာအုပ်စု၊ ၄၅။ လေးတူး (အနောက်) ကျေးရွာအုပ်စု၊ ၄၆။ ရင်းတိုက်ကုန်း ကျေးရွာအုပ်စု၊ ၄၇။ ကျုံခမ္ပန်ကျေးရွာအုပ်စု။
၄၅	မြန်အောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၃) ရပ်ကွက် (မြန်အောင်မြို့)၊ ၂။ အမှတ် (၅) ရပ်ကွက် (မြန်အောင်မြို့)၊ ၃။ အမှတ် (၆) ရပ်ကွက် (မြန်အောင်မြို့)၊ ၄။ မြောက်ပိုင်း ရပ်ကွက် (ကနောင်မြို့)၊ ၅။ အလယ်ပိုင်းရပ်ကွက် (ကနောင်မြို့)၊ ၆။ ဈေးပိုင်း ရပ်ကွက် (ကနောင်မြို့)၊ ၇။ မြို့မရပ်ကွက် (ကနောင်မြို့)၊ ၈။ ရိုက်စုရပ်ကွက် (ကနောင်မြို့)၊ ၉။ ရှားတောကျေးရွာအုပ်စု၊ ၁၀။ သခွပ်ကွင်းကျေးရွာအုပ်စု၊ ၁၁။ ကညွတ်ကုန်းကျေးရွာအုပ်စု၊ ၁၂။ ထန်းသုံးပင်ကျေးရွာအုပ်စု၊ ၁၃။ ပေါက်ကုန်းစွန်းကျေးရွာအုပ်စု၊ ၁၄။ အိုးဘိုကျေးရွာအုပ်စု၊ ၁၅။ ဝက်တိုး ကျေးရွာအုပ်စု၊ ၁၆။ လေးတူးကြီးကျေးရွာအုပ်စု၊ ၁၇။ ကျွဲတဲကုန်းကျေးရွာ အုပ်စု၊ ၁၈။ ငါးပိဆိပ်ကျေးရွာအုပ်စု၊ ၁၉။ ကဇွန်းခုံကျေးရွာအုပ်စု၊ ၂၀။ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ၂၁။ ရွှေကျင်ကျေးရွာအုပ်စု၊ ၂၂။ သရက်တော ကျေးရွာအုပ်စု၊ ၂၃။ ကြူတောကျေးရွာအုပ်စု၊ ၂၄။ ရိုက်ကျေးရွာအုပ်စု၊ ၂၅။ အစယ်ကျေးရွာအုပ်စု၊ ၂၆။ ညောင်တုံးလဲကျေးရွာအုပ်စု၊ ၂၇။ ဒေါင်းကျ ကျေးရွာအုပ်စု၊ ၂၈။ သပြေကုန်းကျေးရွာအုပ်စု၊ ၂၉။ ပဲတခွဲကျေးရွာအုပ်စု၊ ၃၀။ မဲခင်ချောင်ကျေးရွာအုပ်စု၊ ၃၁။ ဇလုပ်ကြီးကျေးရွာအုပ်စု၊ ၃၂။ သဲဖြူ ကျေးရွာအုပ်စု၊ ၃၃။ ရင်းတိုက်ကုန်းကျေးရွာအုပ်စု၊ ၃၄။ ထောက်ကျွန်းကျေးရွာ အုပ်စု၊ ၃၅။ လဟာပေါက်ကျေးရွာအုပ်စု။
၄၆	မြန်အောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၁) ရပ်ကွက် (မြန်အောင်မြို့)၊ ၂။ အမှတ် (၂) ရပ်ကွက် (မြန်အောင်မြို့)၊ ၃။ အမှတ် (၄) ရပ်ကွက် (မြန်အောင်မြို့)၊ ၄။ အမှတ် (၁) ရပ်ကွက် (အင်ပင်မြို့)၊ ၅။ အမှတ် (၂) ရပ်ကွက် (အင်ပင်မြို့)၊ ၆။ အမှတ် (၃) ရပ်ကွက် (အင်ပင်မြို့)၊ ၇။ အမှတ် (၄) ရပ်ကွက် (အင်ပင်မြို့)၊ ၈။ စမ်းကျေးရွာ အုပ်စု၊ ၉။ သပြေကုန်းကျေးရွာအုပ်စု၊ ၁၀။ ကွင်းကြီးဒေါင့်ကျေးရွာအုပ်စု။



စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၄၇	လေးမျက်နှာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁၁။ မြစ်ကျိုးကျေးရွာအုပ်စု၊ ၁၂။ နတ်ပတီးကျေးရွာအုပ်စု၊ ၁၃။ မြို့မတဲကြီးကုန်းကျေးရွာအုပ်စု၊ ၁၄။ ညောင်မြစ်ဆွဲကျေးရွာအုပ်စု၊ ၁၅။ ဆယ်ကျေးရွာအုပ်စု၊ ၁၆။ ဆန်နီချောင်ကျေးရွာအုပ်စု၊ ၁၇။ တာဝှတ်ကြီးကုန်းကျေးရွာအုပ်စု၊ ၁၈။ ကွမ်းတောကျေးရွာအုပ်စု၊ ၁၉။ သက္ကယ်ကုန်းကျေးရွာအုပ်စု၊ ၂၀။ ဆင်သေကျေးရွာအုပ်စု၊ ၂၁။ ကညင်ငူကျေးရွာအုပ်စု၊ ၂၂။ ထူကျေးရွာအုပ်စု၊ ၂၃။ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ၂၄။ ပိန်းအင်းကျေးရွာအုပ်စု၊ ၂၅။ တောကျွဲလူးကျေးရွာအုပ်စု၊ ၂၆။ မြင်ဝါးတောင်ကျေးရွာအုပ်စု၊ ၂၇။ ငှက်ကြီးကွင်းကျေးရွာအုပ်စု၊ ၂၈။ မကြီးကုန်းကျေးရွာအုပ်စု၊ ၂၉။ လက်ပန်ကွင်းကျေးရွာအုပ်စု၊ ၃၀။ သဲဘို့ကျေးရွာအုပ်စု၊ ၃၁။ ငါးဘတ်ကျကျေးရွာအုပ်စု၊ ၃၂။ ညောင်ချင်ကျေးရွာအုပ်စု၊ ၃၃။ ထိန်သေးကြီးကျေးရွာအုပ်စု၊ ၃၄။ မရွေးကုန်းကျေးရွာအုပ်စု၊ ၃၅။ ဘန့်ဘွေးကုန်းကျေးရွာအုပ်စု၊ ၃၆။ စမ်းရွာကြီးကျေးရွာအုပ်စု၊ ၃၇။ ကပ်ခိုကျေးရွာအုပ်စု၊ ၃၈။ ဇီးဖြူကုန်းကျေးရွာအုပ်စု။ ၁။ အမှတ် (၁) ရပ်ကွက် (လေးမျက်နှာမြို့)၊ ၂။ အမှတ် (၂) ရပ်ကွက် (လေးမျက်နှာမြို့)၊ ၃။ အမှတ် (၃) ရပ်ကွက် (လေးမျက်နှာမြို့)၊ ၄။ အမှတ် (၄) ရပ်ကွက် (လေးမျက်နှာမြို့)၊ ၅။ အမှတ် (၅) ရပ်ကွက် (လေးမျက်နှာမြို့)၊ ၆။ ထိန်ငူကျေးရွာအုပ်စု၊ ၇။ ညောင်ပင်ဝဲကျေးရွာအုပ်စု၊ ၈။ သုံးဆက်ကျေးရွာအုပ်စု၊ ၉။ သခွတ်ချောင်းကျေးရွာအုပ်စု၊ ၁၀။ စာရေးကွင်းကျေးရွာအုပ်စု၊ ၁၁။ သိမ်ကုန်းကျေးရွာအုပ်စု၊ ၁၂။ လဟာကြီးကျေးရွာအုပ်စု၊ ၁၃။ ဝါးရုံချောင်းကျေးရွာအုပ်စု၊ ၁၄။ ပိန်းအင်းကျေးရွာအုပ်စု၊ ၁၅။ ရှားဖြူကျင်းကျေးရွာအုပ်စု၊ ၁၆။ ကြိုးကြာကွင်းကျေးရွာအုပ်စု၊ ၁၇။ ထိန်တောကြီးကျေးရွာအုပ်စု၊ ၁၈။ ရေနောက်ကျေးရွာအုပ်စု၊ ၁၉။ ဘုတ်ချောင်းကျေးရွာအုပ်စု၊ ၂၀။ ရှမ်းကျေးရွာအုပ်စု၊ ၂၁။ ကညင်သောင်ကျေးရွာအုပ်စု၊ ၂၂။ ကိုးတဲကျေးရွာအုပ်စု၊ ၂၃။ အိုင်သပြေကျေးရွာအုပ်စု၊ ၂၄။ လက်သမား (ကရင်) ကျေးရွာအုပ်စု၊ ၂၅။ လက်သမား (မြန်မာ) ကျေးရွာအုပ်စု၊ ၂၆။ ခမောက်စုကျေးရွာအုပ်စု၊ ၂၇။ ခြောက်ဆယ်ကျေးရွာအုပ်စု၊ ၂၈။ ကတက်ကုန်းကျေးရွာအုပ်စု၊ ၂၉။ သောင်ဘုတ်ကျေးရွာအုပ်စု။
၄၈	လေးမျက်နှာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ ဘွဲ့ပြားကုန်းကျေးရွာအုပ်စု၊ ၂။ ဝါးတောကွင်းကျေးရွာအုပ်စု၊ ၃။ ချင်းကုန်းကျေးရွာအုပ်စု၊ ၄။ သဲနုကုန်းကျေးရွာအုပ်စု၊ ၅။ မိုးကုတ်ကျေးရွာအုပ်စု၊ ၆။ လှည်းထောက်ကွင်းကျေးရွာအုပ်စု၊ ၇။ လှော်ကထားကျေးရွာအုပ်စု၊ ၈။ ကွင်းကြီးကျေးရွာအုပ်စု၊ ၉။ ဝတ်ကုန်းကျေးရွာအုပ်စု၊ ၁၀။ ကညင်တိုင်းကျေးရွာအုပ်စု၊ ၁၁။ ချင်းလယ်ကျေးရွာအုပ်စု၊ ၁၂။ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ၁၃။ မယ်ဇလီကျေးရွာအုပ်စု၊ ၁၄။ ယင်းဆယ်ကျေးရွာအုပ်စု၊ ၁၅။ ကြီးပေါက်ကုန်းကျေးရွာအုပ်စု၊ ၁၆။ ဘိသလွန်ကျေးရွာအုပ်စု၊ ၁၇။ ပန်းတောကြီးကျေးရွာအုပ်စု၊ ၁၈။ ကွမ်းခြံကုန်းကျေးရွာအုပ်စု၊ ၁၉။ ခတ္တူကျေးရွာအုပ်စု။
၄၉	ဟင်္သာတမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ ပျဉ်းမချောင်းရပ်ကွက် (ဟင်္သာတမြို့)၊ ၂။ ညောင်ပင်ရပ်ကွက် (ဟင်္သာတမြို့)၊ ၃။ တာငါးဆယ်မြောက်ရပ်ကွက် (ဟင်္သာတမြို့)၊ ၄။ တာငါးဆယ်တောင်ရပ်ကွက် (ဟင်္သာတမြို့)၊ ၅။ သုံးပင်ကွင်းရပ်ကွက် (ဟင်္သာတမြို့)၊ ၆။ ကနောင်စုရပ်ကွက် (ဟင်္သာတမြို့)၊ ၇။ လယ်တီကွင်းရပ်ကွက် (ဟင်္သာတမြို့)၊ ၈။ မြဝတီရပ်ကွက် (ဟင်္သာတမြို့)၊ ၉။ အေးမြသာယာရပ်ကွက် (ဟင်္သာတမြို့)၊ ၁၀။ အမှတ် (၁) ရပ်ကွက် (တလုထွော်မြို့)၊ ၁၁။ အမှတ် (၂) ရပ်ကွက် (တလုထွော်မြို့)၊ ၁၂။ အမှတ် (၃) ရပ်ကွက် (တလုထွော်မြို့)၊ ၁၃။ အမှတ် (၄) ရပ်ကွက် (တလုထွော်မြို့)၊ ၁၄။ အမှတ် (၅) ရပ်ကွက် (တလုထွော်မြို့)၊ ၁၅။ ဓမ္မိကျေးရွာအုပ်စု၊ ၁၆။ အင်းဂရမ်းကျေးရွာအုပ်စု၊ ၁၇။ မြို့ကွင်းကျေးရွာအုပ်စု၊ ၁၈။ ကရင်အင်းကျေးရွာအုပ်စု၊ ၁၉။ ပြာသာကျေးရွာအုပ်စု။

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၅၀	ဟင်္သာတမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၂၀။ နွယ်ခွေးကျေးရွာအုပ်စု၊ ၂၁။ သဲဖြူ (ခမ္ဘီ) ကျေးရွာအုပ်စု၊ ၂၂။ ဆင်မသေ (ခမ္ဘီ) ကျေးရွာအုပ်စု၊ ၂၃။ ငါးဖားကျေးရွာအုပ်စု၊ ၂၄။ သစ်ဖြူကွင်းကျေးရွာအုပ်စု၊ ၂၅။ လက်ခတ်ပင်ကျေးရွာအုပ်စု၊ ၂၆။ ကင်မွန်းချောင်းကျေးရွာအုပ်စု၊ ၂၇။ ကညင်တောက်ကျေးရွာအုပ်စု၊ ၂၈။ ငါးဖယ်ထူကျေးရွာအုပ်စု၊ ၂၉။ သယ်န်းတော (လိပ်ချောင်း) ကျေးရွာအုပ်စု၊ ၃၀။ ဘုရားကုန်းကျေးရွာအုပ်စု၊ ၃၁။ ဆိပ်သာ (ချင်ဘို့) ကျေးရွာအုပ်စု၊ ၃၂။ ပဲကြီးကျွန်းကျေးရွာအုပ်စု၊ ၃၃။ အိပ်ပျက်ကျေးရွာအုပ်စု၊ ၃၄။ သက္ကယ်ပြင်ကျေးရွာအုပ်စု၊ ၃၅။ လက်ပံလှ ကျေးရွာအုပ်စု၊ ၃၆။ သမ္ဘရာတိုင်းကျေးရွာအုပ်စု၊ ၃၇။ ကိုင်းချောင်းကျေးရွာအုပ်စု၊ ၃၈။ ကုလားခတ်ကျေးရွာအုပ်စု၊ ၃၉။ လယ်တီကျေးရွာအုပ်စု၊ ၄၀။ ချောင်းဖျားကျေးရွာအုပ်စု၊ ၄၁။ ကျုံတုံးကျေးရွာအုပ်စု၊ ၄၂။ ရွာသစ် (မြောက်) ကျေးရွာအုပ်စု၊ ၄၃။ ခေါင်းဆေးကျွန်းကျေးရွာအုပ်စု၊ ၄၄။ လယ်ကြီးကွင်း ကျေးရွာအုပ်စု၊ ၄၅။ ရဲကွင်းကျေးရွာအုပ်စု၊ ၄၆။ အင်္ဂပိုကျေးရွာအုပ်စု၊ ၄၇။ ဆင်မသေ (တလုထွော်) ကျေးရွာအုပ်စု၊ ၄၈။ ဘိတ်ရိုးကျေးရွာအုပ်စု၊ ၄၉။ ဂျီခေါင်းကျေးရွာအုပ်စု၊ ၅၀။ သဲဘွက်ကျေးရွာအုပ်စု၊ ၅၁။ လဟာပ ကျေးရွာအုပ်စု၊ ၅၂။ ကညင်ငူကျေးရွာအုပ်စု၊ ၅၃။ ဇရပ်ကွင်းကျေးရွာအုပ်စု၊ ၅၄။ ဒုတ်ရိုက်ကျေးရွာအုပ်စု၊ ၅၅။ အင်းဝင်းကျေးရွာအုပ်စု၊ ၅၆။ ကော်ဇံ ကျေးရွာအုပ်စု။ ၁။ လက်သမားမြောက်ရပ်ကွက် (ဟင်္သာတမြို့)၊ ၂။ ရုံးကြီးရပ်ကွက် (ဟင်္သာတမြို့)၊ ၃။ ဥယျာဉ်မြောက်ရပ်ကွက် (ဟင်္သာတမြို့)၊ ၄။ ဥယျာဉ်တောင်ရပ်ကွက် (ဟင်္သာတမြို့)၊ ၅။ ရွှေကူရပ်ကွက် (ဟင်္သာတမြို့)၊ ၆။ ဇကာရပ်ကွက် (ဟင်္သာတမြို့)၊ ၇။ ကင်းရပ်ကွက် (ဟင်္သာတမြို့)၊ ၈။ ပခန်းချောင်းရပ်ကွက် (ဟင်္သာတမြို့)၊ ၉။ တာကလေးရပ်ကွက် (ဟင်္သာတမြို့)၊ ၁၀။ ပန်းဘဲတန်း ရပ်ကွက် (ဟင်္သာတမြို့)၊ ၁၁။ ဘုရားကြီးရပ်ကွက် (ဟင်္သာတမြို့)၊ ၁၂။ ပတ္တမြား ရပ်ကွက် (ဟင်္သာတမြို့)၊ ၁၃။ အမှတ် (၁) ရပ်ကွက် (ဒူးယားမြို့)၊ ၁၄။ အမှတ် (၂) ရပ်ကွက် (ဒူးယားမြို့)၊ ၁၅။ အမှတ် (၃) ရပ်ကွက် (ဒူးယားမြို့)၊ ၁၆။ အမှတ် (၄) ရပ်ကွက် (ဒူးယားမြို့)၊ ၁၇။ အမှတ် (၅) ရပ်ကွက် (ဒူးယားမြို့)၊ ၁၈။ နိဗ္ဗာန်ကျေးရွာအုပ်စု၊ ၁၉။ ကိုင်းတောကွင်းကျေးရွာအုပ်စု၊ ၂၀။ ဇုက္ကနီ ကျေးရွာအုပ်စု၊ ၂၁။ သရက်အုပ်ကျေးရွာအုပ်စု၊ ၂၂။ ကျောင်းကွင်းကျေးရွာ အုပ်စု၊ ၂၃။ သာစည်ကျေးရွာအုပ်စု၊ ၂၄။ ပြာကတတ်ကျေးရွာအုပ်စု၊ ၂၅။ တံတားဦးကျေးရွာအုပ်စု၊ ၂၆။ စည်တော်ကုန်းကျေးရွာအုပ်စု၊ ၂၇။ ရိုးကြီး ကျေးရွာအုပ်စု၊ ၂၈။ ရှားခဲကျေးရွာအုပ်စု၊ ၂၉။ သာတီကွင်းကျေးရွာအုပ်စု၊ ၃၀။ ပိတောက်ကုန်းကျေးရွာအုပ်စု၊ ၃၁။ ပေါက်တန်းလေးကျေးရွာအုပ်စု၊ ၃၂။ လယ်တီကုန်းကျေးရွာအုပ်စု၊ ၃၃။ ပေါက်တန်းကြီးကျေးရွာအုပ်စု၊ ၃၄။ တောင်ကလုံကျေးရွာအုပ်စု၊ ၃၅။ အင်းတလူကျေးရွာအုပ်စု၊ ၃၆။ ဆိပ်ကြီး ကျေးရွာအုပ်စု၊ ၃၇။ ဆင်ခေါင်း (ရှားခဲ) ကျေးရွာအုပ်စု၊ ၃၈။ ကြခတ်ကွင်း ကျေးရွာအုပ်စု၊ ၃၉။ မွေးလုံးကျေးရွာအုပ်စု၊ ၄၀။ ရှားဖြူကုန်းကျေးရွာအုပ်စု၊ ၄၁။ သဲဖြူ (ဒူးယား) ကျေးရွာအုပ်စု၊ ၄၂။ အဒါးဆင်ခေါင်းကျေးရွာအုပ်စု၊ ၄၃။ ရွှေတောင်သာရကျေးရွာအုပ်စု၊ ၄၄။ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ၄၅။ သန့်သနောကျေးရွာအုပ်စု၊ ၄၆။ ကြပ်ကလေးကျေးရွာအုပ်စု၊ ၄၇။ စစ်ကုန်း ကျေးရွာအုပ်စု၊ ၄၈။ တောင်လုံးစုကျေးရွာအုပ်စု၊ ၄၉။ လယ်တော်ကျေးရွာ အုပ်စု၊ ၅၀။ အင်းဝယ်ကျေးရွာအုပ်စု၊ ၅၁။ သပြေပင် (ဘလိန်း/အိုင်ကြီး) ကျေးရွာအုပ်စု၊ ၅၂။ လှည်းလမ်းတက်ကျေးရွာအုပ်စု၊ ၅၃။ ဘေးချောင်ကျေးရွာ အုပ်စု၊ ၅၄။ သံကြိုးတန်းကျေးရွာအုပ်စု၊ ၅၅။ နတ်မော်ကျေးရွာအုပ်စု၊ ၅၆။ ရွာသာကုန်းကျေးရွာအုပ်စု၊ ၅၇။ ကံလှကျေးရွာအုပ်စု၊ ၅၈။ ကုန်းကြီး ကျေးရွာအုပ်စု၊ ၅၉။ ကျုံတွမ်ကျေးရွာအုပ်စု၊ ၆၀။ လဟာကျော်ကျေးရွာအုပ်စု။



စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၅၁	အင်္ဂပူမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၆၁။ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ၆၂။ စခန်းကြီးကျေးရွာအုပ်စု၊ ၆၃။ ကျုံဖားကျေးရွာအုပ်စု၊ ၆၄။ ဂန့်ဂေါ်တောကျေးရွာအုပ်စု၊ ၆၅။ လိပ်ခုံးကျေးရွာအုပ်စု၊ ၆၆။ အင်းကြီးကျေးရွာအုပ်စု၊ ၆၇။ ယုံသလင်းကျေးရွာအုပ်စု၊ ၆၈။ တလုပ်ကုန်းကျေးရွာအုပ်စု၊ ၆၉။ သဲဖြူ (ယုံသလင်း) ကျေးရွာအုပ်စု၊ ၇၀။ အဝိုင်းကျောင်းစုကျေးရွာအုပ်စု၊ ၇၁။ အိုင်စောက်ကျေးရွာအုပ်စု၊ ၇၂။ သမုတ်ဒရိုးကျေးရွာအုပ်စု၊ ၇၃။ သင်္ဘန်းကုန်းကျေးရွာအုပ်စု၊ ၇၄။ မရိုးသောင်ကျေးရွာအုပ်စု၊ ၇၅။ မရမ်းချိုကျေးရွာအုပ်စု၊ ၇၆။ စစ်ကွင်းကျေးရွာအုပ်စု။ ၁။ (၁) ရပ်ကွက် (အင်္ဂပူမြို့)၊ ၂။ (၂) ရပ်ကွက် (အင်္ဂပူမြို့)၊ ၃။ (၃) ရပ်ကွက် (အင်္ဂပူမြို့)၊ ၄။ အမှတ် (၁) ရပ်ကွက် (ထူးကြီးမြို့)၊ ၅။ အမှတ် (၂) ရပ်ကွက် (ထူးကြီးမြို့)၊ ၆။ အမှတ် (၃) ရပ်ကွက် (ထူးကြီးမြို့)၊ ၇။ အမှတ် (၄) ရပ်ကွက် (ထူးကြီးမြို့)၊ ၈။ အမှတ် (၅) ရပ်ကွက် (ထူးကြီးမြို့)၊ ၉။ အမှတ် (၁) ရပ်ကွက် (မဲဇလီကုန်းမြို့)၊ ၁၀။ အမှတ် (၂) ရပ်ကွက် (မဲဇလီကုန်းမြို့)၊ ၁၁။ အမှတ် (၃) ရပ်ကွက် (မဲဇလီကုန်းမြို့)၊ ၁၂။ အမှတ် (၄) ရပ်ကွက် (မဲဇလီကုန်းမြို့)၊ ၁၃။ ကံဦးကျေးရွာအုပ်စု၊ ၁၄။ ပန်းတင်ကျေးရွာအုပ်စု၊ ၁၅။ သက္ကယ်ပြင်ကျေးရွာအုပ်စု၊ ၁၆။ ဘုရားကွင်းကျေးရွာအုပ်စု၊ ၁၇။ လယ်ကြီးကွင်းကျေးရွာအုပ်စု၊ ၁၈။ ကရင်ကူးကျေးရွာအုပ်စု၊ ၁၉။ အင်ပင်ကုန်းကျေးရွာအုပ်စု၊ ၂၀။ ချင်းချောင်ကျေးရွာအုပ်စု၊ ၂၁။ ရွာသာယာကျေးရွာအုပ်စု၊ ၂၂။ အုပ်ရှစ်ကုန်းကျေးရွာအုပ်စု၊ ၂၃။ အုပ်တွင်းကျေးရွာအုပ်စု၊ ၂၄။ ဝါးနက်တောကျေးရွာအုပ်စု၊ ၂၅။ မဖဲကွင်းကျေးရွာအုပ်စု၊ ၂၆။ ညောင်ပင်ကြီးကွင်းကျေးရွာအုပ်စု၊ ၂၇။ ချောင်းခွကျေးရွာအုပ်စု၊ ၂၈။ တစ်တီတူးကွင်းကျေးရွာအုပ်စု၊ ၂၉။ ထူးဝကျေးရွာအုပ်စု၊ ၃၀။ ဘုရားငုတ္တိကျေးရွာအုပ်စု၊ ၃၁။ လိပ်ပေါင်ဆွဲကျေးရွာအုပ်စု၊ ၃၂။ သပြေပင်ကျေးရွာအုပ်စု၊ ၃၃။ ကျွဲဇင်းကျေးရွာအုပ်စု၊ ၃၄။ ညောင်ကျီးကျေးရွာအုပ်စု၊ ၃၅။ လူတော်စုကျေးရွာအုပ်စု၊ ၃၆။ စစ်ကုန်းကျေးရွာအုပ်စု၊ ၃၇။ သက္ကယ်တန်းကျေးရွာအုပ်စု၊ ၃၈။ ဂွေးတောက်ချောင်းကျေးရွာအုပ်စု၊ ၃၉။ အိုးကွဲကျေးရွာအုပ်စု၊ ၄၀။ ပတုပ်ကျေးရွာအုပ်စု၊ ၄၁။ ဝက်လဟာကျေးရွာအုပ်စု၊ ၄၂။ ကြို့ပင်ကျေးရွာအုပ်စု၊ ၄၃။ ကျောင်းကွင်းကျေးရွာအုပ်စု။
၅၂	အင်္ဂပူမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ ရှမ်းခေါင်းဗြဲကျေးရွာအုပ်စု၊ ၂။ အောက်ရွာကြီးကျေးရွာအုပ်စု၊ ၃။ နောက်မီးကျေးရွာအုပ်စု၊ ၄။ ဝက်သေကျေးရွာအုပ်စု၊ ၅။ မေတ္တာကုန်းကျေးရွာအုပ်စု၊ ၆။ သက္ကယ်ပြင် (သမ္ဘရာတိုင်း) ကျေးရွာအုပ်စု၊ ၇။ မီးလောင်ကုန်းကျေးရွာအုပ်စု၊ ၈။ ထန်းတောစုကျေးရွာအုပ်စု၊ ၉။ လေးကြီးကျေးရွာအုပ်စု၊ ၁၀။ သဘောကျေးရွာအုပ်စု၊ ၁၁။ ကညင်ငူကျေးရွာအုပ်စု၊ ၁၂။ ပွတ်ကုန်းကျေးရွာအုပ်စု၊ ၁၃။ ထန်းပင်ကန်ကျေးရွာအုပ်စု၊ ၁၄။ ဆုံကုန်းကျေးရွာအုပ်စု၊ ၁၅။ မကျီးကုန်းကျေးရွာအုပ်စု၊ ၁၆။ ဒယ်ပုတ်ကွင်းကျေးရွာအုပ်စု၊ ၁၇။ ကန်ဘက်ကျေးရွာအုပ်စု၊ ၁၈။ ခြောက်ကျေးကျေးရွာအုပ်စု၊ ၁၉။ ကျွဲသောင်ကျေးရွာအုပ်စု၊ ၂၀။ ကျီးကြီးကျေးရွာအုပ်စု၊ ၂၁။ မှတ်တိုင်ကျေးရွာအုပ်စု၊ ၂၂။ ကြခတ်ကွင်းကျေးရွာအုပ်စု၊ ၂၃။ ကွင်းကောက် (တောင်) ကျေးရွာအုပ်စု၊ ၂၄။ ကွင်းလှကျေးရွာအုပ်စု၊ ၂၅။ လင်းလွန်းပင်ကျေးရွာအုပ်စု၊ ၂၆။ ပိန်းနဲကွင်းကျေးရွာအုပ်စု၊ ၂၇။ ကုန်းပြင်ကျေးရွာအုပ်စု၊ ၂၈။ သပြေကုန်းကျေးရွာအုပ်စု၊ ၂၉။ ကွင်းကောက် (မြောက်) ကျေးရွာအုပ်စု၊ ၃၀။ ဘွက် (အရှေ့) ကျေးရွာအုပ်စု၊ ၃၁။ တလိုင်းကွင်းကျေးရွာအုပ်စု၊ ၃၂။ ညောင်ပင်တဲကျေးရွာအုပ်စု၊ ၃၃။ စီပင်ကျေးရွာအုပ်စု၊ ၃၄။ ကြမ်းတမ်းကွင်းကျေးရွာအုပ်စု၊ ၃၅။ ကညွတ်ကွင်းကျေးရွာအုပ်စု၊ ၃၆။ ခုံကြီးကျေးရွာအုပ်စု၊ ၃၇။ နွားခြံကျေးရွာအုပ်စု၊ ၃၈။ စေတီခုံကျေးရွာအုပ်စု၊ ၃၉။ လှည်းမှောက်ကျေးရွာအုပ်စု၊ ၄၀။ ကံကွင်းကျေးရွာအုပ်စု။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၁၈၂/၂၀၂၀)

၁၃၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၁၅ ရက်

(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်)

**အထွေထွေရွေးကောက်ပွဲတွင် ကျန်းမာရေးဆိုင်ရာ စံလုပ်ငန်းလမ်းညွှန်များနှင့်အညီ
အထူးအလေးထားလိုက်နာဆောင်ရွက်ရေး ထုတ်ပြန်ကြေညာခြင်း**

၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ တတိယအကြိမ် လွှတ်တော်သက်တမ်း သက်ဆိုင်ရာလွှတ်တော် (၃) ရပ်အတွက် လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်နိုင်ရန် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် နိုင်ငံတစ်ဝန်းလုံး၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာပြီး ဖြစ်ပါသည်။

၂။ အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ရာတွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များဖြစ်သည့် ရွေးကောက်ပွဲနေ့တွင် မဲပေးနိုင်ရန်အတွက် မဲရုံများပြင်ဆင်ခြင်း၊ မဲဆန္ဒရှင် ပြည်သူများက မဲရုံများသို့ ဆန္ဒမဲပေးရန် လာရောက်ခြင်း၊ မဲရုံများတွင်ဆန္ဒမဲပေးခြင်းတို့ကို ဆောင်ရွက်ကြမည် ဖြစ်ပါသည်။ ထို့အတူ COVID-19 ရောဂါ ဖြစ်ပွားနေမှု အခြေအနေအရ Quarantine ဝင်ရောက်နေသူများ ဆန္ဒမဲပေးနိုင်ရေးအတွက်ဆောင်ရွက်ခြင်း၊ အကြောင်း အမျိုးမျိုးကြောင့် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံသို့ကိုယ်တိုင်လာရောက် ဆန္ဒမဲ မပေးနိုင်သူများသည် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် သတ်မှတ်ထားသည့်ရက်အတွင်း ကြိုတင်ဆန္ဒမဲပေးခြင်း၊ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံများတွင် မဲရေတွက်ခြင်း၊ မဲရလဒ်များကို စုစည်းခြင်း၊ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသော ပုဂ္ဂိုလ်၏အမည်ကိုကြေညာခြင်း အစရှိသည့် လုပ်ငန်းများကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။

၃။ ယခုကာလတွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားနေမှုအခြေအနေအရ သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ပုဂ္ဂိုလ်များ၊ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၊ မဲရုံပြင်ပတွင်စီမံခန့်ခွဲမည့်ပုဂ္ဂိုလ်များ၊ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် COVID-19 ရောဂါ အန္တရာယ်ကင်းဝေးစွာဖြင့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်ရန်လိုအပ်ပါသည်။

၄။ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် အညီ ဆောင်ရွက်ရမည့် စံလုပ်ငန်းလမ်းညွှန်-အပိုင်း (၁) ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာပြီး ဖြစ်ပါသည်။

၅။ သို့ဖြစ်ပါ၍ အထက် အပိုဒ် ၂ ပါ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက် ကြရမည့် ပုဂ္ဂိုလ်များသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့်အညီ ဆောင်ရွက်ရမည့် စံလုပ်ငန်းလမ်းညွှန်-အပိုင်း (၂) ပါ ညွှန်ကြားချက်များ၊ သက်ဆိုင်ရာက အချိန်ကာလ/နေရာဒေသအလိုက် ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

၆။ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များနှင့်အညီ ဆောင်ရွက်ရမည့် စံလုပ်ငန်းလမ်းညွှန်-အပိုင်း (၂) ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ Website ဖြစ်သော www.uec.gov.mm နှင့် Facebook စာမျက်နှာတို့တွင် ဝင်ရောက်ကြည့်ရှုရယူနိုင်ပါသည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

အမိန့်ကြော်ငြာစာအမှတ် (၇/၂၀၂၀)

၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၄ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၇ ရက်)

၁။ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော ကော်မရှင်အစည်းအဝေးအမှတ်စဉ် (၃၄/၂၀၂၀) ၏ သဘောတူညီချက်အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အောက်ဖော်ပြပါ အရာထမ်း (၂) ဦးတို့အား ၎င်းတို့၏အမည်များနှင့် ယှဉ်တွဲဖော်ပြပါ ရာထူး၊ လစာနှုန်းနှင့် ဌာနများသို့ တာဝန်ဝတ္တရားများ စတင်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်-

စဉ်	အမည်	လက်ရှိရာထူး၊ လစာနှုန်း၊ ဌာန	တိုးမြှင့်ခန့်ထားသည့် ရာထူး၊ လစာနှုန်း၊ ဌာန
(က)	ဦးစိန်တင်	ညွှန်ကြားရေးမှူး (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) သတင်း၊ တိုင်ကြားစာနှင့် စုံစမ်းစစ်ဆေးရေးဌာန တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာန	ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံရေးရာ) (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀) စီမံရေးရာဦးစီးဌာန
(ခ)	ဦးကောင်းဇော်သန့်	ညွှန်ကြားရေးမှူး (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) သတင်း၊ တိုင်ကြားစာနှင့် စုံစမ်းစစ်ဆေးရေးဌာန တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာန	ဒုတိယညွှန်ကြားရေးမှူးချုပ် (သတင်း၊တိုင်ကြားစာနှင့် စုံစမ်းစစ်ဆေးရေး) (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀) တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာန

၂။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၅၁ အရ တိုးမြှင့်ခန့်ထားသည့် ရာထူး၏ လစာနှုန်းတန်းတွင် အနိမ့်ဆုံးလစာအဆင့်မှစ၍ သတ်မှတ်ခံစားခွင့်ပြုလိုက်သည်။

အောင်ကြည်

ဥက္ကဋ္ဌ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်

အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၂၀)

၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၇ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၀ ရက်)

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ (၁၁) ရပ်ကွက်၊ သခင်စံရွှေလမ်း၊
မြေကွက်အမှတ် (၁၂၆) ရှိ (၀. ၀၅၅၁) ဧက မြေကွက်ကို ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချခြင်း

၁။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ ဒသမအကြိမ်မြောက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲ၌ ရောင်းချခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ (၁၁) ရပ်ကွက်၊ သခင်စံရွှေလမ်း၊ မြေကွက်အမှတ် (၁၂၆) ရှိ (၀. ၀၅၅၁) ဧက မြေကွက်ကို အမြင့်ဆုံး အဆိုပြုဈေးနှုန်း ကျပ် (၃၃. ၅) သန်းဖြင့် အဆိုပြုသူ ဦးဇော်ဝင်း သို့ ဝယ်ယူခွင့်ပြုခဲ့ပါသည်။

၂။ ဦးဇော်ဝင်း သည် အဆိုပါ မြေကွက်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ကျပ် (၁၀. ၀၅) သန်းကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့နှင့် တန်ဖိုး၏ ၇၀ ရာခိုင်နှုန်း ကျပ် (၂၃. ၄၅) သန်းကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တို့တွင် အကျေပေးသွင်းပြီးဖြစ်ပါ၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ဦးဇော်ဝင်း သို့ အရောင်းအဝယ်စာချုပ် ချုပ်ဆိုပြီး စာချုပ်စာတမ်း မှတ်ပုံတင်၍ လွှဲပြောင်းပေးရန်ဖြစ်ပါသည်။

၃။ ဦးဇော်ဝင်း အနေဖြင့် နိုင်ငံတော်ပိုင်မြေကွက်ကို ဝယ်ယူရာတွင် ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန်တို့ ထမ်းဆောင်၍ စာချုပ် ချုပ်ဆိုခြင်းတို့ကို ဆောင်ရွက်ပြီးမှသာလျှင် လွှဲပြောင်းရရှိမည်ဖြစ်ပါသည်။

၄။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ (၁၁) ရပ်ကွက်၊ သခင်စံရွှေလမ်း၊ မြေကွက် အမှတ် (၁၂၆) ရှိ (၀. ၀၅၅၁) ဧက မြေကွက်ကို ဝယ်ယူသူ ဦးဇော်ဝင်း ၏ အမည်ပေါက်ဂရန်ထုတ်ပေးရေးကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ယူဆောင်ရွက်ပေးရန်ဖြစ်ပါသည်။

၅။ ပြည်ထဲရေးဝန်ကြီးဌာနသည် လွှဲပြောင်းရောင်းချပြီးစီးကြောင်းကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက် ရယူရမည်ဖြစ်ပြီး ဆောင်ရွက်ပြီးစီးမှုကို မှတ်တမ်းတင်ထားရှိနိုင်ရန်အတွက် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်ရုံးသို့ အစီရင်ခံ တင်ပြရန်ဖြစ်ပါသည်။

မောင်မောင်ဝင်း
တွဲဖက်အတွင်းရေးမှူး
ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန
အမိန့်ကြော်ငြာစာ (၁၂၇/၂၀၂၀)
နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၀ ရက်)

၁။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ အမှတ် (၁၃) ရပ်ကွက်၊ အကွက်အမှတ်/အမည် (၅၂/ကင်မလင်းကျွန်း)၊ ဦးပိုင်အမှတ် (၄) ရှိ မြေဧရိယာ ၀. ၅၅၁ ဧက အား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပုသိမ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြေနေရာအဖြစ် အသုံးပြုရန်အတွက် မြေနှင့်အခွန် အမိန့်ဆင့်ဆိုချက် ၃၃၂ အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သို့ အခမဲ့လွှဲပြောင်းပေးလိုက်သည်။

၂။ အခမဲ့လွှဲပြောင်းပေးသောမြေသည် အမှုတွဲပါ စစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်။

အမိန့်ကြော်ငြာစာ (၁၂၈/၂၀၂၀)

၁။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ဇင်ပြွန်းကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်/အမည် (၃၃/သစ်ပုတ်ကုန်း)၊ ဦးပိုင်အမှတ် (-) ရှိ မြေဧရိယာ ၂၉. ၈၄ ဧက အား ကျန်းမာရေး၊ လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (ပုသိမ်) မြေနေရာအဖြစ် အသုံးပြုရန် အတွက် မြေနှင့်အခွန် အမိန့်ဆင့်ဆိုချက် ၃၃၂ အရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန သို့ အခမဲ့လွှဲပြောင်းပေးလိုက်သည်။

၂။ အခမဲ့လွှဲပြောင်းပေးသောမြေသည် အမှုတွဲပါ စစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်။

အမိန့်ကြော်ငြာစာအမှတ် (၁၂၉/၂၀၂၀)

နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်
 (၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၅ ရက်)

၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာအုပ်စု၊ ကွင်း/အကွက် အမှတ်နှင့် အမည် (၈၃၁/ဇင်ရိုးကန်ကွင်း)၊ ဦးပိုင်အမှတ် (၂၃၆/က၊ ၂၃၇၊ ၂၃၈၊ ၂၃၁/က၊ ၂၃၂/ခ၊ ၂၃၅/က၊ ၂၃၄၊ ၂၃၃/က၊ ၂၂၅၊ ၂၂၆/က၊ ၂၂၄/က၊ ၂၂၂/ခ၊ ၂၂၁/ခ၊ ၈၄/က၊ ၈၅/ခ)၊ မြေဧရိယာ ၃၂.၂၆ ဧက ရှိမြေအား လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ အုန်းတောပင်မ ဓာတ်အားခွဲရုံ မြေနေရာအဖြစ် အသုံးပြုရန်အတွက် မြေနှင့်အခွန် အမိန့်ဆင့်ဆိုချက် ၃၃၂ အရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သို့ အခမဲ့လွှဲပြောင်းပေးလိုက်သည်။

၂။ အခမဲ့လွှဲပြောင်းပေးသောမြေသည် အမှုတွဲပါ စစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်။

အမိန့်ကြော်ငြာစာအမှတ် (၁၃၀/၂၀၂၀)

၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ ကွင်း/အကွက်အမှတ်နှင့်အမည် (၆၆၈/ကြိုးဆွဲကွင်း)၊ ဦးပိုင်အမှတ် (၂၉)၊ မြေဧရိယာ ၅.၈၉၃ ဧက ရှိမြေအား သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနရုံး မြေနေရာအဖြစ် အသုံးပြုရန်အတွက် မြေနှင့်အခွန် အမိန့်ဆင့်ဆိုချက် ၃၃၂ အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သို့ အခမဲ့လွှဲပြောင်း ပေးလိုက်သည်။

၂။ အခမဲ့လွှဲပြောင်းပေးသောမြေသည် အမှုတွဲပါ စစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်။

အမိန့်ကြော်ငြာစာအမှတ် (၁၃၁/၂၀၂၀)

၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ မင်းကျောင်းကျေးရွာအုပ်စု၊ ကွင်း/အကွက် အမှတ်နှင့် အမည် (၂၈၁၀/တပ်မြို့တောင်)၊ ဦးပိုင်အမှတ် (၆၂၂/၉၈၅) ရှိ မြေဧရိယာ ၀.၂၇၀ ဧက အား ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန မြေနေရာအဖြစ် အသုံးပြုရန်အတွက် မြေနှင့်အခွန် အမိန့်ဆင့်ဆိုချက် ၃၃၂ အရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန သို့ အခမဲ့လွှဲပြောင်းပေး လိုက်သည်။

၂။ အခမဲ့လွှဲပြောင်းပေးသောမြေသည် အမှုတွဲပါ စစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန က အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည် အပ်နှံရမည်။

အမိန့်ကြော်ငြာစာအမှတ် (၁၃၂/၂၀၂၀)

၁။ ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာအုပ်စု၊ ကွင်း/အကွက် အမှတ်နှင့် အမည် (၁၆၆-စစ်တပ်တောင်ကွင်း)၊ ဦးပိုင်အမှတ် (၁၀/၂) ရှိ မြေဧရိယာ ၀.၂၅ ဧက အား မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြေနေရာအဖြစ် အသုံးပြုရန်အတွက် မြေနှင့်အခွန် အမိန့်ဆင့်ဆိုချက် ၃၃၂ အရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန သို့ အခမဲ့လွှဲပြောင်းပေးလိုက်သည်။

၂။ အခမဲ့လွှဲပြောင်းပေးသောမြေသည် အမှုတွဲပါ စစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန က အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည် အပ်နှံရမည်။

အမိန့်ကြော်ငြာစာ (၁၃၃/၂၀၂၀)

၁။ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ်-၄၀၃ (တကူခြံကွင်း)၊ မြေကွက်အမှတ် (၃၄/ခ) ရှိ မြေဧရိယာ ၂၀. ၀၀ ဧက အား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအမည်ပေါက် မြေနေရာအဖြစ် အသုံးပြုရန် အတွက် မြေနှင့်အခွန် အမိန့်ဆင့်ဆိုချက် ၃၃၂ အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ သို့ အခမဲ့လွှဲပြောင်းပေးလိုက်သည်။

၂။ အခမဲ့လွှဲပြောင်းပေးသောမြေသည် အမှုတွဲပါ စစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ က အသုံးမပြုသော နေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်။

အမိန့်ကြော်ငြာစာအမှတ် (၁၃၄/၂၀၂၀)

၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ ကွင်း/အကွက်အမှတ်နှင့် အမည် (၂/စစ်ပလိပ်တန်း)၊ ဦးပိုင်အမှတ် (၁၀)၊ မူလမြေဧရိယာ ၁. ၄၀၈ ဧက အနက်မှ ၁. ၂၆၂ ဧက ရှိမြေအား မြို့နယ်အကောက်ခွန်ဦးစီးဌာန မြေနေရာအဖြစ် အသုံးပြုရန်အတွက် မြေနှင့်အခွန် အမိန့်ဆင့်ဆိုချက် ၃၃၂ အရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန သို့ အခမဲ့လွှဲပြောင်းပေးလိုက်သည်။

၂။ အခမဲ့လွှဲပြောင်းပေးသောမြေသည် အမှုတွဲပါ စစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန က အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည် အပ်နှံရမည်။

အမိန့်ကြော်ငြာစာအမှတ် (၁၃၅/၂၀၂၀)

၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်၊ ကွင်း/အကွက်အမှတ်နှင့် အမည် (၃/ပျဉ်းမမြိုင်)၊ ဦးပိုင်အမှတ် ၉၆၈ (က-၇)၊ ၉၆၈ (က-၉)၊ မြေဧရိယာ ၀. ၂၀၂ ဧက ရှိမြေအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြေနေရာအဖြစ် အသုံးပြုရန်အတွက် မြေနှင့်အခွန် အမိန့်ဆင့်ဆိုချက် ၃၃၂ အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သို့ အခမဲ့ လွှဲပြောင်းပေးလိုက်သည်။

၂။ အခမဲ့လွှဲပြောင်းပေးသောမြေသည် အမှုတွဲပါ စစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်။

အမိန့်ကြော်ငြာစာအမှတ် (၁၃၇/၂၀၂၀)

နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၃ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၂ ရက်)

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ခြေရာတော်ကျေးရွာအုပ်စု၊ ကွင်း/အကွက် အမှတ်နှင့် အမည် (၃၀၂၊ ခြေရာတော်ရွာမ)၊ မြေကွက်အမှတ် (F-၆၃၃/၁၂၆၂) ရှိ အဘယသုခ ကျောင်းတိုက် မူလသာသနာမြေဧရိယာ ၁. ၂၁ ဧက အနက်မှ ၀. ၀၁ ဧက ကို ဗဒ္ဒသိမ်မြေအဖြစ် အသုံးပြုရန်အတွက် ဝိသုဂါမသီးခြားရွာဖြစ်စေဟု ပိုင်းခြားသတ်မှတ်လျက် အထက်မြန်မာနိုင်ငံ မြေနှင့်အခွန် နည်းဥပဒေ ၅၃ (က) နှင့် အညီ သိမ်ဒါယကာ ဦးမင်းဝေ [၅/မမတ (နိုင်) ၀၃၈၈၃၄]၊ ခြေရာတော်ကျေးရွာ၊ မြင်းမူမြို့နယ်နေသူအား ဗဒ္ဒသိမ်မြေဂရန် ထုတ်ပေးခွင့်ပြုသည်။

မင်းသူ

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
(ပြည်ထောင်စုဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၉၈/၂၀၂၀)

နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၄ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၉ ရက်)

၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနသည် EU-GIZ (ဂျာမန်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) အထောက်အပံ့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ရေသတ္တဝါမွေးမြူရေးဖွံ့ဖြိုးမှုအစီအစဉ် (Myanmar Sustainable Aquaculture Program-MYSAP) စီမံကိန်း၏အဖွဲ့အစည်းဆိုင်ရာဥပဒေနှင့် မူဝါဒများပါဝင်သည့် အမျိုးသားအဆင့် ရေသတ္တဝါမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (National Aquaculture Development Plan-NADP) ထွက်ပေါ်လာရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ရန် လုပ်ငန်းဆင်စက်မတီ အား အောက်ပါအတိုင်း ပြင်ဆင် ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်-

စဉ်	အမည်၊ ရာထူး	ဌာန	တာဝန်
(က)	ဒေါက်တာဇော်ဦး စီးပွားရေးပညာရှင်	မြန်မာ့လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့	အမျိုးသားအဆင့် ညှိနှိုင်းရေးမှူး
(ခ)	ဒေါ်မြင့်မြင့်ခိုင် ညွှန်ကြားရေးမှူး	ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန	အဖွဲ့ဝင်
(ဂ)	ဦးသန်းမြင့်ဦး ညွှန်ကြားရေးမှူး	မြန်မာ့ကုန်သွယ်မှုနှင့်တင်ပို့ရေးအဖွဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဃ)	ဦးမျိုးဦး ညွှန်ကြားရေးမှူး	လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန	အဖွဲ့ဝင်
(င)	ဒေါက်တာအောင်နိုင်ဦး ညွှန်ကြားရေးမှူး	ငါးလုပ်ငန်းဦးစီးဌာန စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန	အဖွဲ့ဝင်

၂။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၁၉ ခုနှစ်၊ မေလ ၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆၂/၂၀၁၉) အား ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

(ပြည်ထောင်စုဝန်ကြီးရုံး)
အမိန့်ကြော်ငြာစာအမှတ် (၂၂၆/၂၀၂၀)

နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၄ ရက်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၂ ရက်စွဲပါ စာအမှတ်၊ (၁၂၅၉)/၄/၉-၁ (စိုက်/မွေး)/ အဖရ (ရခိုင်) ပါ ညှိနှိုင်းချက်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်စွဲပါ စာအမှတ်၊ ၀၂၀/၆၆၉-မြေတိုင်း/အဖရ (၂၀၁၉) ပါ အတည်ပြုချက်အရ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ခရိုင်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့အား ပြင်ဆင်သတ်မှတ်ခဲ့ပြီးဖြစ်၍ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့အား နယ်နိမိတ်ပိုင်းခြားသတ်မှတ်နိုင်ရန် မြေတိုင်းတာခြင်း၊ စာရင်းပြေပုံထူထောင်ခြင်းနှင့် မြေပုံရေးဆွဲပြီး မြေအမျိုးအစားအလိုက် အခြားနည်းအသုံးပြုခွင့်ရရှိရေးလုပ်ငန်းများအတွက် မြို့မြေ တိုင်းတာခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ၂၀၁၉ ခုနှစ်၊ နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးဥပဒေ အခန်း (၄)၊ ပုဒ်မ (၇)၊ ပုဒ်မခွဲ (ဂ) နှင့် (ဃ) တို့အရ ရမ်းဗြဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး အား နယ်နိမိတ်သတ်မှတ်ရေးအရာရှိ (Boundary Officer) အဖြစ်လည်းကောင်း၊

ရမ်းဗြဲမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး အား နယ်နိမိတ်
ကြပ်မတ်ရေးအရာရှိ (Demarcation Officer) အဖြစ်လည်းကောင်း သတ်မှတ်တာဝန်ပေးခန့်အပ်
လိုက်သည်။

ဒေါက်တာအောင်သူ
ပြည်ထောင်စုဝန်ကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၇၁/၂၀၂၀)

၁၃၈၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၉ ရက်)

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး
ဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၀) ဆုံးဖြတ်ချက်အရ ကုန်းလမ်းပို့ဆောင်ရေး
ညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) က အင်ဂျင်နီယာမှူးကြီး၊ လစာနှုန်း (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) ဦးမျိုးနိုင် ကို
လစ်လပ်လျက်ရှိသည့် အင်ဂျင်နီယာချုပ်၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ရာထူးနေရာတွင်
တာဝန်ဝတ္တရားများ စတင်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်။

သန့်စင်မောင်
ပြည်ထောင်စုဝန်ကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
(ပြည်ထောင်စုဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၇၀/၂၀၂၀)

၁၃၈၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၁ ရက်)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်
(၁/၂၀၁၇) အား အစားထိုးပြင်ဆင်ခြင်း

၁။ မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့်သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ
ကွန်ဗင်းရှင်း (Convention on International Trade in Endangered Species of Wild Fauna and
Flora-CITES) ၏ ၁၆-၁၀-၂၀၁၉ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်အမှတ် (၂၀၁၉/၀၅၅)
နှင့်အညီ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂-၁-၂၀၁၇ ရက်နေ့တွင်
ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၇) ၏ အပိုဒ် ၃ (ခ) ကို အောက်ပါအတိုင်း
အစားထိုးပြင်ဆင်လိုက်သည်-

(ခ) CITES Appendix II စာရင်းဝင် Dalbergia မျိုးစိတ်များ၏ အောက်ဖော်ပြပါတို့မှလွဲ၍
ကျန်အစိတ်အပိုင်းများ၊ ဆင့်ပွားပစ္စည်းများနှင့် ပရိဘောဂပစ္စည်းများ အားလုံးတို့သည်
CITES Appendix II သတ်မှတ်ချက်တွင် အကျုံးဝင်သည်-

(၁) အရွက်၊ အပွင့်၊ ဝတ်မှုန်၊ အသီး၊ အစေ့၊

(၂) တစ်ကြိမ်တင်ပို့လျှင် သစ်အလေးချိန်အများဆုံး (၁၀) ကီလိုဂရမ်ထက်မပိုသော ကုန်ချော
ပစ္စည်းများ၊

- (၃) ကုန်ချောအဆင့် ထုတ်လုပ်ထားသည့် ဂီတတူရိယာပစ္စည်း၊ အစိတ်အပိုင်းနှင့်ဆက်စပ် ပစ္စည်းများ၊
- (၄) Annotation # 4 တွင် အကျုံးဝင်သည့် *Dalbergia cochinchinensis* ၏ အစိတ်အပိုင်း များနှင့် ဆင့်ပွားပစ္စည်းများ၊
- (၅) Annotation # 6 တွင် အကျုံးဝင်သည့် မက္ကဆီကိုနိုင်ငံမှ တင်ပို့သည့်ဒေသရင်း *Dalbergia* မျိုးစိတ်များ၏ အစိတ်အပိုင်းများနှင့် ဆင့်ပွားပစ္စည်းများ၊
- ရှင်းလင်းချက်။ CITES Appendix II စာရင်းဝင် *Dalbergia* မျိုးစိတ်များအတွက် အထက် ဖော်ပြပါ ကင်းလွတ်ခွင့်များအား နောက်ဆက်တွဲ (က) ဖြင့် ဖော်ပြလိုက်သည်။

နောက်ဆက်တွဲ (က)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၇) အား အစားထိုးပြင်ဆင်ခြင်းနှင့် ပတ်သက်၍ CITES Appendix II စာရင်းဝင် *Dalbergia* မျိုးစိတ်များအတွက် ကင်းလွတ်ခွင့်များအား ရှင်းလင်းချက်

စဉ်	ကင်းလွတ်ခွင့်	ရှင်းလင်းချက်
၁	တစ်ကြိမ်တင်ပို့လျှင် သစ်အလေးချိန် အများဆုံး (၁၀) ကီလိုဂရမ်ထက် မပိုသော ကုန်ချောပစ္စည်းများ	အလေးချိန် (၁၀) ကီလိုဂရမ်ဆိုသည်မှာ စုစုပေါင်းတင်ပို့သည့် ကုန်ပစ္စည်းအလေးချိန်အား ဆိုလိုခြင်းမဟုတ်ဘဲ တင်ပို့မည့် ကုန်ပစ္စည်းတစ်ခုလျှင် ပါဝင်သော သစ်အလေးချိန်အား ဆိုလိုသည်။
၂	ကုန်ချောအဆင့် ထုတ်လုပ်ထားသည့် ဂီတတူရိယာပစ္စည်း၊ အစိတ်အပိုင်းနှင့် ဆက်စပ်ပစ္စည်းများ	အဆင်သင့်တီးခတ်နိုင်သော သို့မဟုတ် ထပ်မံပြုပြင်ရန် မလိုအပ်ဘဲ အစိတ်အပိုင်းများ၊ တပ်ဆင်အသုံးပြုရန်သာ လိုအပ်သည့် အဆင့်ထိ ထုတ်လုပ်ထားသော ဂီတတူရိယာပစ္စည်းများ၊ ဂီတ တူရိယာပစ္စည်းတွင် တပ်ဆင်အသုံးပြုရန် သီးသန့်ဒီဇိုင်းရေးဆွဲ ပြုလုပ်ထားသော အချောထည်အစိတ်အပိုင်းများနှင့် ဆက်စပ် ပစ္စည်းများကို ဆိုလိုသည်။
၃	Annotation # 4	အောက်ဖော်ပြပါတို့မှလွဲ၍ ကျန်ရှိသည့် <i>Dalbergia</i> မျိုးစိတ်များ ၏ အစိတ်အပိုင်းများနှင့် ဆင့်ပွားပစ္စည်းများအားလုံးသည် CITES Appendix II စာရင်းဝင် မျိုးစိတ်များဖြစ်သည်- (က) အစေ့များ၊ မျိုးစေ့များနှင့် ဝတ်မှုန်များ (ခ) ပိုးသတ်ထားသည့် ဖန်ခွက် (Container) များဖြင့် သယ်ဆောင်မည့် အစိုင်အခဲ (သို့) အရည် (သို့) ဖန်ပြွန် ချောင်းများဖြင့် မျိုးပွားခြင်းမှရရှိထားသည့် အပင်ပေါက် များနှင့် တစ်သျှူး (Tissue cultures) များ၊ (ဂ) ပပိတ်နည်းဖြင့် မျိုးပွားထားသည့် အပင်များမှ ဖြတ်တောက် ထားသည့် ပန်းပွင့်များ၊ (ဃ) အသီးများ၊ အစိတ်အပိုင်းများနှင့် ဆင့်ပွားပစ္စည်းများ၊ (င) ပင်စည်များ၊ ပန်းပွင့်များ၊ အစိတ်အပိုင်းများနှင့် ဆင့်ပွား ပစ္စည်းများ။
၄	Annotation # 6	မက္ကဆီကိုနိုင်ငံမှ တင်ပို့သည့်ဒေသရင်း <i>Dalbergia</i> မျိုးစိတ်များ၏ သစ်လုံးများ၊ သစ်ခွံသားများ၊ သစ်ပါးလွှာများ၊ အထပ်သားများ။

အုန်းဝင်း

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
အမိန့်အမှတ် (၁၀၁/၂၀၂၀)

၁၃၈၂ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက်
(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၆ ရက်)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၁။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းများကို COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။

၂။ သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၂ ရက်စွဲပါ အမိန့်အမှတ် ၈၈/၂၀၂၀ အရ လူ ၃၀ ဦးဖြစ်စေ၊ လူ ၃၀ ဦးထက်ပို၍ဖြစ်စေ စုဝေးခြင်းပြုနိုင်သည့် ကိစ္စရပ်များတွင် “ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန် (SOP) နှင့်အညီ နေရာအနေအထား၊ အကျယ်အဝန်းအပေါ် မူတည်၍ တစ်ကြိမ်လျှင် လူ ၅၀ ဦးထက်မပိုသော ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း၊ မဲဆွယ် စည်းရုံးခြင်း” ကိစ္စရပ်ကို ထပ်မံဖြည့်စွက်လိုက်သည်။

၃။ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခြင်းကိစ္စရပ်အတွက် စုဝေးခြင်းပြုနိုင်သည့် နေရာနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရမည်-

- (က) လူတစ်ဦးနှင့်တစ်ဦး ရှေ့၊ နောက်၊ ဝဲ၊ ယာ အနည်းဆုံး ၆ ပေစီကွာလျက် နေရာချထား စီမံဆောင်ရွက်ရန်၊
- (ခ) နေရာအနေအထား၊ အကျယ်အဝန်းအား တွက်ချက်ရာတွင် အခြေခံအားဖြင့် လူတစ်ဦးအတွက် ၃၆ စတုရန်းပေနှုန်းဖြင့် တွက်ချက်၍ စီမံဆောင်ရွက်ရန်၊
- (ဂ) လေဝင်လေထွက်ကောင်းသောနေရာများတွင်သာ စီမံဆောင်ရွက်ရန်၊
- (ဃ) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ရန်။

(ဝန်ကြီးရုံး)

၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်
(၂၀၂၀ ပြည့်နှစ်၊ မေလ ၁၂ ရက်)

အမှတ် ၅၆။ ၂၀၂၀ ပြည့်နှစ်၊ မေလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၆/၂၀၂၀)၏ သဘောတူ ဆုံးဖြတ်ချက်အရ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ အောက်ဖော်ပြပါ ဒုတိယညွှန်ကြားရေးမှူး၊ လစာနှုန်း (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) အား အလုပ်တာဝန်များ စတင်ထမ်းဆောင်သည့်နေ့မှစ၍ အမည်နှင့် ယှဉ်တွဲဖော်ပြပါအတိုင်း ညွှန်ကြားရေးမှူး၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) အဖြစ် ရာထူးတိုးမြှင့် ခန့်ထားလိုက်သည်-

စဉ် ဆမ အမည်၊ ပညာ၊ ရာထူး၊ ဌာန

- ၁။ ၁၆၀၅၃ ဒေါက်တာချောစုမောင်
M.Med.Sc (Public Health)
Ph.D (Public Health)
ဒုတိယညွှန်ကြားရေးမှူး
လူ့စွမ်းအားအရင်းအမြစ် (၁)
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန

တိုးမြှင့်ခန့်ထားသည့် ရာထူး၊ ဌာန

- ညွှန်ကြားရေးမှူး
(လူ့စွမ်းအားအရင်းအမြစ်)
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန

မှတ်ချက်။ ရာထူးတိုးမြှင့် ခန့်ထားခြင်းခံရသည့် ညွှန်ကြားရေးမှူးသည် ကျန်းမာရေးလူစွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာဌာနအကြီးအကဲထံ တွေ့ဆုံသတင်းပို့ရန်နှင့် တိုးမြှင့်တာဝန် ချထားသည့် အမိန့်ကြော်ငြာစာထွက်ပြီး သတ်မှတ်ရက်အတွင်း (သတ်မှတ်ရက်အတွင်း) အလုပ်တာဝန်များ လွှဲပြောင်းလက်ခံပြီး ပြောင်းရွှေ့စေရန်ဖြစ်သည်။

(ဝန်ကြီးရုံး)

အမှတ် ၅၇။ ၂၀၂၀ ပြည့်နှစ်၊ မေလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၆/၂၀၂၀)၏ သဘောတူ ဆုံးဖြတ်ချက်အရ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာနမှ အောက်ဖော်ပြပါ ပါမောက္ခ၊ လစာနှုန်း (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀) အား အလုပ်တာဝန်များ စတင်ထမ်းဆောင်သည့်နေ့မှစ၍ အမည်နှင့် ယှဉ်တွဲဖော်ပြပါအတိုင်း လစာနှုန်းတူ ပါမောက္ခ/ဌာနမှူး အဖြစ် ရာထူးပြောင်းရွှေ့ ခန့်ထားလိုက်သည်-

စဉ်	ဆမ	အမည်၊ ပညာ၊ ရာထူး၊ ဌာန တက္ကသိုလ်	ပြောင်းရွှေ့ခန့်ထားသည့် ရာထူး၊ ဌာန၊ တက္ကသိုလ်
၁။	၁၅၂၂၅	ပါမောက္ခဒေါက်တာပပစိုး M.Med.Sc (Public Health) Ph.D (Public Health) Dip.Med.Ed MHCA ပါမောက္ခ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာန ဆေးတက္ကသိုလ် (၂) ရန်ကုန်	ပါမောက္ခ/ဌာနမှူး ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာန ဆေးတက္ကသိုလ် (မန္တလေး)

မှတ်ချက်။ ရာထူးပြောင်းရွှေ့ ခန့်ထားခြင်းခံရသည့် ပါမောက္ခ/ဌာနမှူးသည် ကျန်းမာရေးလူစွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာဌာနအကြီးအကဲထံ တွေ့ဆုံသတင်းပို့ရန်နှင့် တာဝန်ချထားသည့် အမိန့်ကြော်ငြာစာထွက်ပြီး သတ်မှတ်ရက်အတွင်း (သတ်မှတ်ရက်အတွင်း) အလုပ်တာဝန်များ လွှဲပြောင်းလက်ခံပြီး ပြောင်းရွှေ့စေရန်ဖြစ်သည်။

(ဝန်ကြီးရုံး)

အမှတ် ၅၈။ ၂၀၂၀ ပြည့်နှစ်၊ မေလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၆/၂၀၂၀) ၏ သဘောတူ ဆုံးဖြတ်ချက်အရ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာနမှ အောက်ဖော်ပြပါ တွဲဖက်ပါမောက္ခ၊ လစာနှုန်း (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) များအား အလုပ်တာဝန်များ စတင်ထမ်းဆောင်သည့်နေ့မှစ၍ အမည်နှင့် ယှဉ်တွဲဖော်ပြပါအတိုင်း ပါမောက္ခ၊ လစာနှုန်း (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀) များအဖြစ် ရာထူးတိုးမြှင့် ပြောင်းရွှေ့ ခန့်ထားလိုက်သည်-

စဉ်	ဆမ	အမည်၊ ပညာ၊ ရာထူး၊ ဌာန၊ တက္ကသိုလ်	တိုးမြှင့်ပြောင်းရွှေ့ခန့်ထားသည့် ရာထူး၊ ဌာန၊ တက္ကသိုလ်
၁။	၁၆၃၃၃	ဒေါက်တာမျိုးထွန်း M.Med.Sc (Public Health) Ph.D (Public Health) Dip.Med.Ed တွဲဖက်ပါမောက္ခ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာန ဆေးတက္ကသိုလ် (မန္တလေး)	ပါမောက္ခ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာန ဆေးတက္ကသိုလ် (မန္တလေး)

စဉ်	ဆမ	အမည်၊ ပညာ၊ ရာထူး၊ ဌာန၊ တက္ကသိုလ်	တိုးမြှင့်ပြောင်းရွှေ့ခန့်ထားသည့် ရာထူး၊ ဌာန၊ တက္ကသိုလ်
၂။	၁၇၆၅၅	ဒေါက်တာဝင်းခိုင် M.Med.Sc (Public Health) Ph.D (Clinical Epidemiology) Dip.Med.Ed တွဲဖက်ပါမောက္ခ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာန ဆေးတက္ကသိုလ် (မန္တလေး)	ပါမောက္ခ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာန ဆေးတက္ကသိုလ် (၂) ရန်ကုန်

မှတ်ချက်။ ရာထူးတိုးမြှင့်ပြောင်းရွှေ့ခန့်ထားခြင်းခံရသည့် ပါမောက္ခများသည် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာဌာနအကြီးအကဲထံ တွေ့ဆုံသတင်းပို့ရန်နှင့် တိုးမြှင့် ပြောင်းရွှေ့ တာဝန်ချထားသည့် အမိန့်ကြော်ငြာစာထွက်ပြီး သတ်မှတ်ရက်အတွင်း (သတ်မှတ်ရက်အတွင်း) အလုပ်တာဝန်များ လွှဲပြောင်းလက်ခံပြီး ပြောင်းရွှေ့စေရန်ဖြစ်သည်။

(ဝန်ကြီးရုံး)

အမှတ် ၅၉။ ၂၀၂၀ ပြည့်နှစ်၊ မေလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၆/၂၀၂၀)၏ သဘောတူ ဆုံးဖြတ်ချက်အရ အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး) မှ အောက်ဖော်ပြပါ ပါမောက္ခ/ဌာနမှူး၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) အား အလုပ်တာဝန်များ စတင်ထမ်းဆောင်သည့်နေ့မှစ၍ အမည်နှင့် ယှဉ်တွဲဖော်ပြပါအတိုင်း ပါမောက္ခ၊ လစာနှုန်း (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀) အဖြစ် ရာထူးတိုးမြှင့် ပြောင်းရွှေ့ခန့်ထားလိုက်သည်-

စဉ်	ဆမ	အမည်၊ ပညာ၊ ရာထူး၊ ဌာန၊ တက္ကသိုလ်	တိုးမြှင့်ပြောင်းရွှေ့ခန့်ထားသည့် ရာထူး၊ ဌာန၊ တက္ကသိုလ်
၁။	၁၅၈၄၀	ပါမောက္ခဒေါက်တာကြူကြူဆွေ M.Med.Sc (Public Health) Ph.D (Public Health) Dip.Med.Ed Dip.RMRE ပါမောက္ခ/ဌာနမှူး လူထုကျန်းမာရေးဌာန အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး)	ပါမောက္ခ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာန ဆေးတက္ကသိုလ် (မကွေး)

မှတ်ချက်။ ရာထူးတိုးမြှင့်ပြောင်းရွှေ့ခန့်ထားခြင်းခံရသည့် ပါမောက္ခသည် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာဌာနအကြီးအကဲထံ တွေ့ဆုံသတင်းပို့ရန်နှင့် တိုးမြှင့်ပြောင်းရွှေ့ တာဝန်ချထားသည့် အမိန့်ကြော်ငြာစာထွက်ပြီး သတ်မှတ်ရက်အတွင်း (သတ်မှတ်ရက်အတွင်း) အလုပ်တာဝန်များ လွှဲပြောင်းလက်ခံပြီး ပြောင်းရွှေ့စေရန်ဖြစ်သည်။

(ဝန်ကြီးရုံး)

၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်
(၂၀၂၀ ပြည့်နှစ်၊ မေလ ၁၉ ရက်)

အမှတ် ၆၀။ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၅/၂၀၂၀) နှင့် ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၃ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အစည်းအဝေးအမှတ်စဉ် (၉/၂၀၂၀)

သဘောတူညီချက်အရ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြု/သားဖွားနှီးနွယ် သင်တန်းကျောင်းများမှ ဖော်ပြပါ အကြီးတန်းနည်းပြ၊ လစာနှုန်း (၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀) (၃) ဦးတို့အား အလုပ်တာဝန်များ စတင်ထမ်းဆောင်သည့်နေ့မှစ၍ ၎င်းတို့၏အမည်နှင့်ယှဉ်တွဲဖော်ပြပါအတိုင်း ကျောင်းအုပ်ရာထူး၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)အဖြစ် ရာထူးတိုးမြှင့်ခန့်ထားလိုက်သည်-

စဉ်	သနသ (လ)	အမည်၊ ပညာ၊ ရာထူး၊ ဌာန၊ တက္ကသိုလ်	တိုးမြှင့်ခန့်ထားသည့်ရာထူး၊ သင်တန်းကျောင်း
၁။	၁၆၉၃၀	ဒေါ်တင်မာချို B.N.Sc (B) M.N.Sc (Mental Health Nursing) အကြီးတန်းနည်းပြ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (မုံရွာ)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (တောင်ငူ)
၂။	၁၇၀၉၁	ဒေါ်မြင့်မြင့်ဦး B.N.Sc (B) M.N.Sc (Maternal Health Nursing) အကြီးတန်းနည်းပြ သူနာပြုနှီးနွယ်ကွင်းဆင်းလေ့ကျင့် သင်တန်းကျောင်း (ဒဂုံမြို့သစ်အရှေ့ပိုင်း) (မိခင်နှင့်ကလေးကျန်းမာရေးသူနာပြုစုမှ ပညာဌာန၊ သူနာပြုတက္ကသိုလ် မန္တလေး၊ တွဲဖက်)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (မုံရွာ)
၃။	၁၃၄၂၆	ဒေါ်ခင်သူဇာကျော် B.N.Sc (B) M.N.Sc (Community Health Nursing) အကြီးတန်းနည်းပြ သူနာပြုနှီးနွယ်ကွင်းဆင်းလေ့ကျင့် သင်တန်းကျောင်း (ဒဂုံမြို့သစ်အရှေ့ပိုင်း)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (ပုသိမ်)

မှတ်ချက်။ ရာထူးတိုးမြှင့်ခန့်ထားခြင်းခံရသည့် ကျောင်းအုပ်များသည် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာဌာနအကြီးအကဲထံ တွေ့ဆုံသတင်းပို့ရန်နှင့် တိုးမြှင့်တာဝန် ချထားသည့် အမိန့်စာထွက်ပြီး သတ်မှတ်ရက်အတွင်း (သတ်မှတ်ရက်အတွင်း) အလုပ်တာဝန်များ လွှဲပြောင်း လက်ခံစေရန်ဖြစ်သည်။

(ဝန်ကြီးရုံး)

၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃ ရက်)

အမှတ် ၆၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၄ ရက်စွဲပါ စာအမှတ်၊ ၄မက(ခ) ၂၀၂၀/၈၁၃၃ ဖြင့် ခွင့်ပြုချက်အရ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ကလေးကျန်းမာပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာရဲမြင့်ကျော် (ဆမ-၁၀၅၃၃) အား အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းမှစ၍ ခံစားခွင့်ပြုပြီး ယင်းခွင့်ရက်များကုန်ဆုံးသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းမှစ၍ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၅၆၊ ပုဒ်မခွဲ (က) နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ (က) တို့အရ သက်ပြည့်အငြိမ်းစား ခံစားခွင့်ပြုလိုက်သည်။

(ဝန်ကြီးရုံး)

အမှတ် ၆၂။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၁ ရက်စွဲပါ စာအမှတ်၊ ၄မက(ခ) ၂၀၂၀/၇၉၂၄ ဖြင့် ခွင့်ပြုချက်အရ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ဇီဝကမ္မဗေဒဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာဥမ္မာ (ဆမ-၁၀၄၆၈) အား အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းမှစ၍ ခံစားခွင့်ပြုပြီး ယင်းခွင့်ရက်များကုန်ဆုံးသည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းမှစ၍ နိုင်ငံဝန်ထမ်းဥပဒေပုဒ်မ ၅၆၊ ပုဒ်မခွဲ (က) နှင့် နိုင်ငံဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ (က) တို့အရ သက်ပြည့်အငြိမ်းစား ခံစားခွင့်ပြုလိုက်သည်။

၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်
 (၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၄ ရက်)

အမှတ် ၆၃။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သဘောတူခွင့်ပြုချက်အရ နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ၂၀၁၂ ခုနှစ်၊ ပညာသင်နှစ်မှစ၍ ဆေးတက္ကသိုလ်တက်ရောက်ခွင့်ရရှိပြီး မိမိတို့ဒေသတွင် နိုင်ငံဝန်ထမ်းအဖြစ် (၅) နှစ်ကြာ မပျက်မကွက်တာဝန်ထမ်းဆောင်ပါမည်ဟု ခံဝန်စာချုပ်ချုပ်ဆို ထားသော အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် (၂၀၂၀) ပြည့်နှစ်တွင် ဆေးပညာဘွဲ့ရရှိပြီးဖြစ်၍ ၎င်းတို့အား အမည်နှင့်ယှဉ်တွဲပါ ရာထူး၊ ဌာနများသို့ အလုပ်စတင်ဝင်ရောက်သည့်နေ့မှစ၍ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) အဆင့် လက်ထောက်ဆရာဝန် (သစ်လွင်) အဖြစ် ခန့်ထားလိုက်သည်-

စဉ်	ဆမ	အမည်	ဌာန
၁။	၄၉၇၀၇	ဒေါက်တာရင်ထန်ခန့်ဆာ	ပြည်သူ့ဆေးရုံ၊ ပူတာအိုမြို့၊ ကချင်ပြည်နယ်
၂။	၄၉၁၁၇	ဒေါက်တာနော်အယ်ဒိုဖော	ပြည်သူ့ဆေးရုံကြီး၊ လွိုင်ကော်မြို့၊ ကယားပြည်နယ်
၃။	၄၈၆၈၉	ဒေါက်တာထက်လင်းနိုင်	ပြည်သူ့ဆေးရုံ၊ မြဝတီမြို့၊ ကရင်ပြည်နယ်
၄။	၄၈၅၀၆	ဒေါက်တာဗျက်ထဇော်	ပြည်သူ့ဆေးရုံ၊ မင်းတပ်မြို့၊ ချင်းပြည်နယ်
၅။	၄၈၅၃၉	ဒေါက်တာကျိန်လျန်းကျင်း	ပြည်သူ့ဆေးရုံကြီး၊ ဖလမ်းမြို့၊ ချင်းပြည်နယ်
၆။	၄၈၅၈၉	ဒေါက်တာဂင့်ထွန်းဆန်	ပြည်သူ့ဆေးရုံကြီး၊ ဟားခါးမြို့၊ ချင်းပြည်နယ်
၇။	၄၉၄၃၄	ဒေါက်တာထန်မွန်လျန်း	ပြည်သူ့ဆေးရုံ၊ တီးတိန်မြို့၊ ချင်းပြည်နယ်
၈။	၄၉၃၀၄	ဒေါက်တာစိမ်းယဉ်ဝင်း	ပြည်သူ့ဆေးရုံကြီး၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
၉။	၄၈၉၇၃	ဒေါက်တာမေဇွန်ဦး	ပြည်သူ့ဆေးရုံကြီး၊ ကလေးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
၁၀။	၄၉၃၉၀	ဒေါက်တာစုစုလှိုင်	ပြည်သူ့ဆေးရုံကြီး၊ ကလေးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
၁၁။	၄၉၂၁၈	ဒေါက်တာဖြိုးပြည့်ဝင်း	ပြည်သူ့ဆေးရုံကြီး၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
၁၂။	၄၈၅၁၃	ဒေါက်တာကေသီခိုင်	ပြည်သူ့ဆေးရုံကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး

စဉ်	ဆမ	အမည်	ဌာန
၁၃။	၄၉၄၉၄	ဒေါက်တာသီတာဝင်း	ပြည်သူ့ဆေးရုံကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
၁၄။	၄၈၄၆၅	ဒေါက်တာအေးချမ်းမေ	ပြည်သူ့ဆေးရုံကြီး၊ ရွှေဘိုမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
၁၅။	၄၉၁၅၇	ဒေါက်တာငြိမ်းငြိမ်းအေး	ပြည်သူ့ဆေးရုံကြီး၊ ရွှေဘိုမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
၁၆။	၄၈၉၈၆	ဒေါက်တာမင်းထက်လှိုင်	ပြည်သူ့ဆေးရုံ၊ သံတွဲမြို့၊ ရခိုင်ပြည်နယ်
၁၇။	၄၈၄၆၄	ဒေါက်တာအေးချမ်းမောင်	စစ်စံထွန်းပြည်သူ့ဆေးရုံကြီး၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်
၁၈။	၄၈၇၇၅	ဒေါက်တာခိုင်ဇင်ဖူး	အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်
၁၉။	၄၉၁၀၆	ဒေါက်တာနန်းကေခိုင်လွင်	စစ်စံထွန်းပြည်သူ့ဆေးရုံကြီး၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်
၂၀။	၄၉၁၀၁	ဒေါက်တာနန်းဗိုလွင်	အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်
၂၁။	၄၉၄၆၄	ဒေါက်တာသိမ့်သိမ့်ထွေး	စစ်စံထွန်းပြည်သူ့ဆေးရုံကြီး၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်
၂၂။	၄၉၁၀၄	ဒေါက်တာနန်းဆိုင်ဖွေးဖွေး	ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့၊ ရှမ်းပြည်နယ်

မှတ်ချက်။ ရာထူးခန့်ထားခြင်းခံရသည့် လက်ထောက်ဆရာဝန် (သစ်လွင်) သည် သက်ဆိုင်ရာ ဆေးရုံအုပ်ကြီးထံ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃၀ ရက်နေ့ထက် နောက်မကျစေဘဲ သတင်းပို့ရန်ဖြစ်သည်။

သက်ဆိုင်ရာ ဆေးရုံအုပ်ကြီးများအနေဖြင့် အထက်ဖော်ပြပါ လက်ထောက်ဆရာဝန် (သစ်လွင်) များအား ဆေးပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားမီးယပ်ပညာ၊ ကလေးကျန်းမာပညာ၊ အရိုးရောဂါပညာနှင့် မေ့ဆေးပညာတို့အား တာဝန်ထမ်းဆောင်မှုပထမနှစ်အတွင်း မဖြစ်မနေလေ့ကျင့်သင်ကြားပေးနိုင်ရေး အတွက် တာဝန်ခံဆောင်ရွက်ရန် ဖြစ်သည်။

(ဝန်ကြီးရုံး)

၁၃၈၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၆ ရက်)

အမှတ်၆၄။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး (ဆမ-၁၀၅၃၆) အား အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၇ ရက်နေ့မှ စတင်ခံစားခွင့်ပြုပြီး ယင်းခွင့်ရက်များကုန်ဆုံးသည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့မှစ၍ သက်ပြည့်အငြိမ်းစား ခံစားခွင့်ပြုလိုက်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၅ ရက်စွဲပါ စာအမှတ်၊ ၃မက (က) ၂၀၂၀/၈၁၇၉ ဖြင့် ထုတ်ပြန်ခဲ့သော အမိန့်စာအား ဤအမိန့်စာဖြင့် လွှမ်းခြုံပယ်ဖျက်လိုက်သည်။

ဒေါက်တာမြင့်ထွေး
ပြည်ထောင်စုဝန်ကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

ရန်ကုန်မြို့ { ၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက်
(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၃၀ ရက်) } သောကြာနေ့

ဤအပိုင်းကို သီးခြားစုပေါင်း၍တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၂

စစ်ရာထူးခန့်ချုပ်ရုံး

(ကြည်းတပ်ဌာနစု)

၁၃၈၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၈ ရက်)

အမှတ် ၉၄/၂၀၂၀။ အောက်ဖော်ပြပါ အရာခံပိုလ်အား ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၁၁၁) ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့ အစည်းအဝေးမှ သဘောတူခွင့်ပြုချက်အရ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၆ ရက်နေ့မှအစပြု၍ တပ်မတော် (ကြည်း) တွင် ပြန်တမ်းဝင်အရာရှိ (ဒုတိယပိုလ်) အဖြစ် ခန့်အပ်လိုက်သည်-

ရုံးဝမ်းတီ ကြည်း ၇၆၁၃၀

၁၃၈၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၉ ရက်)

အမှတ် ၉၅/၂၀၂၀။ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၁၁၁) ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏အမှုဆောင်အဖွဲ့အစည်းအဝေးမှ သဘောတူခွင့်ပြုခဲ့ပြီး (၁၀၉) ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ အစည်းအဝေးမှလည်း အတည်ပြုပြီးဖြစ်ပါ၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ငွေစာရင်းရုံးနှင့်တိုင်းစစ်ဌာနချုပ်၊ ငွေစာရင်းဌာနခွဲများမှ အောက်ဖော်ပြပါ အမှုထမ်း (ရုံးအုပ်) များအား ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်နေ့မှ အစပြု၍ ဦးစီးအရာရှိများအဖြစ် ခန့်အပ်လိုက်သည်-

စဉ်	ကိုယ်ပိုင်အမှတ်	အမည်	တပ်
၁။	၄၀၉၆	ဒေါ်သန္တာ	နေပြည်တော်တိုင်းစစ်ဌာနချုပ် ငွေစာရင်းဌာနခွဲ
၂။	၄၃၂၃	ဒေါ်ယုယုဝေ	ရန်ကုန်တိုင်းစစ်ဌာနချုပ် ငွေစာရင်းဌာနခွဲ
၃။	၄၅၇၇	ဦးစိုးမင်း	ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ငွေစာရင်းဌာနခွဲ
၄။	၄၆၄၃	ဦးအေးထူး	ကြိတ်ဒေသတိုင်းစစ်ဌာနချုပ် ငွေစာရင်းဌာနခွဲ
၅။	၄၇၆၇	ဦးဇော်လင်းထွန်း	မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ငွေစာရင်းဌာနခွဲ



စဉ်	ကိုယ်ပိုင်အမှတ်	အမည်	တပ်
၆။	၄၇၇၃	ဦးအောင်ကျော်ကျော်	အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ငွေစာရင်းဌာနခွဲ
၇။	၄၈၅၂	ဒေါ်ယဉ်ယဉ်ထွေးခိုင်	အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ငွေစာရင်းဌာနခွဲ
၈။	၄၈၇၃	ဒေါ်သင်းသင်းစော	အနောက်တောင်တိုင်းစစ်ဌာနချုပ် ငွေစာရင်းဌာနခွဲ
၉။	၄၉၂၀	ဦးသန်းမိုးထွန်း	အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ငွေစာရင်းဌာနခွဲ
၁၀။	၅၀၃၀	ဒေါ်စုစုလှိုင်	အနောက်တောင်တိုင်းစစ်ဌာနချုပ် ငွေစာရင်းဌာနခွဲ
၁၁။	၅၀၆၇	ဒေါ်သစ်သစ်နှင်း	အရှေ့တောင်တိုင်းစစ်ဌာနချုပ် ငွေစာရင်းဌာနခွဲ
၁၂။	၅၀၈၈	ဒေါ်စုစုဝင်း	အနောက်မြောက်တိုင်းစစ်ဌာနချုပ် ငွေစာရင်းဌာနခွဲ
၁၃။	၅၁၉၈	ဒေါ်စီစီ	အနောက်မြောက်တိုင်းစစ်ဌာနချုပ် ငွေစာရင်းဌာနခွဲ
၁၄။	၅၂၁၃	ဒေါ်အေးအေးမာ	အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ငွေစာရင်းဌာနခွဲ
၁၅။	၅၂၆၂	ဒေါ်ညွန့်ညွန့်ခိုင်	အရှေ့တောင်တိုင်းစစ်ဌာနချုပ် ငွေစာရင်းဌာနခွဲ
၁၆။	၅၄၁၉	ဒေါ်ကျင်ထွေး	အရှေ့တောင်တိုင်းစစ်ဌာနချုပ် ငွေစာရင်းဌာနခွဲ
၁၇။	၅၅၇၁	ဦးအောင်ဇော်လွင်	အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ငွေစာရင်းဌာနခွဲ
၁၈။	၅၇၇၀	ဒေါ်စန္ဒာမြင့်	တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ငွေစာရင်းဌာနခွဲ
၁၉။	၅၈၂၇	ဦးကိုကိုအောင်	အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ငွေစာရင်းဌာနခွဲ
၂၀။	၆၁၄၆	ဒေါ်မာလာဝင်း	ကူးသန်းရောင်းဝယ်ရေးစာရင်းစစ်အဖွဲ့
၂၁။	၆၅၃၇	ဒေါ်ဖြူဖြူချောခိုင်	အနောက်တောင်တိုင်းစစ်ဌာနချုပ် ငွေစာရင်းဌာနခွဲ
၂၂။	၆၇၂၉	ဒေါ်ဇာနည်မြင့်	ကူးသန်းရောင်းဝယ်ရေးစာရင်းစစ်အဖွဲ့
၂၃။	၆၈၂၉	ဒေါ်ကြည်ပြာအောင်	အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ငွေစာရင်းဌာနခွဲ

အမိန့်အရ

ဒုတိယဗိုလ်ချုပ်ကြီးလူအေး
စစ်ရာထူးခန့်ချုပ်
စစ်ရာထူးခန့်ချုပ်ရုံး

မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်)

နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ မေလ ၁၁ ရက်)

အမှတ် ၁၄၄။ မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်)၊ စီမံခန့်ခွဲရေးဌာနခွဲမှ ဒုတိယအထွေထွေမန်နေဂျာ ဦးစံဝင်းမောင် (ID-၀၀၁၀၇) အား အသက် (၆၀) နှစ် မပြည့်မီ ကြိုတင်ပြင်ဆင်ခွင့်ခံစားခြင်းကို အများပြည်သူတို့၏ အကျိုးအလို့ငှာ ငြင်းပယ်၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ-၈၁ အရ ရွှေ့ဆိုင်းခွင့် (၄) လကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၀ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၉ ရက်နေ့အထိ ခံစားခွင့်ပြုလိုက်သည်။ ခွင့်ကုန်ဆုံးပြီး နောက်တစ်နေ့ဖြစ်သော ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းမှစ၍ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ-၅၆ (က) နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ-၂၃၀၊ ၂၃၃ (က) အရ သက်ပြည့်ပင်စင် ယူခွင့်ပြုလိုက်သည်။

ယဉ်ဇော်မျိုး
ဦးဆောင်ညွှန်ကြားရေးမှူး
မြန်မာ့စီးပွားရေးဘဏ်

အဆင့်မြင့်ပညာဦးစီးဌာန

၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက်
(၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၀ ရက်)

အမှတ် ၀၄၀။ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ အောက်ဖော်ပြပါ ပညာရေးကောလိပ်များမှ နည်းပြ (သင်ပြနည်း-သမိုင်း)၊ လစာနှုန်း (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀) များအား ၎င်းတို့နှင့် ယှဉ်တွဲဖော်ပြပါ ပညာရေးကောလိပ်များသို့ လက်ထောက်ကထိက (သင်ပြနည်း-သမိုင်း)၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) များအဖြစ် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းမှစ၍ ရာထူးတိုးမြှင့်ခန့်ထားလိုက်သည်-

စဉ်	အမည်	လက်ရှိ ပညာရေးကောလိပ်	တိုးမြှင့်ခန့်ထားသည့် ပညာရေးကောလိပ်
၁။	ဒေါ်ယမင်းတင့်	ပြည်မြို့ပညာရေးကောလိပ်	လှည်းကူးပညာရေးကောလိပ်
၂။	ဒေါ်အိမ့်သဇ္ဇာသက်	ရန်ကင်းပညာရေးကောလိပ်	သယ်န်းကျွန်းပညာရေးကောလိပ်
၃။	ဦးဝင်းထွန်း	လားရှိုးပညာရေးကောလိပ်	လားရှိုးပညာရေးကောလိပ်
၄။	ဒေါ်သင်းသွယ်သွယ်သိမ့်	တောင်ငူပညာရေးကောလိပ်	စစ်ကိုင်းပညာရေးကောလိပ်
၅။	ဒေါ်အိမ့်နွယ်ထွန်း	မုံရွာပညာရေးကောလိပ်	မိတ္ထီလာပညာရေးကောလိပ်
၆။	ဦးလွင်လွင်နောင်	လားရှိုးပညာရေးကောလိပ်	မကွေးပညာရေးကောလိပ်
၇။	ဒေါ်ဝင်းဝင်းရီ	ပုသိမ်ပညာရေးကောလိပ်	လှည်းကူးပညာရေးကောလိပ်
၈။	ဦးသက်နိုင်ကို	ဟားခါးပညာရေးကောလိပ်	ဟားခါးပညာရေးကောလိပ်
၉။	ဒေါ်ခိုင်သဇင်ဖြိုး	သယ်န်းကျွန်းပညာရေးကောလိပ်	ပုသိမ်ပညာရေးကောလိပ်
၁၀။	ဦးကျော်သောင်း	မိတ္ထီလာပညာရေးကောလိပ်	တောင်ငူပညာရေးကောလိပ်
၁၁။	ဒေါ်ခင်ခင်ဌေး	မော်လမြိုင်ပညာရေးကောလိပ်	မော်လမြိုင်ပညာရေးကောလိပ်
၁၂။	ဒေါ်ဟေဇင်ဝင်း	မန္တလေးပညာရေးကောလိပ်	တောင်ကြီးပညာရေးကောလိပ်
၁၃။	ဦးမျိုးဇော်ထွေး	လှည်းကူးပညာရေးကောလိပ်	ပြည်မြို့ပညာရေးကောလိပ်

အမှတ် ၀၄၁။ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ အောက်ဖော်ပြပါ ပညာရေးကောလိပ်များမှ နည်းပြ (ဘာသာစကား- ကွန်ပျူတာ)၊ လစာနှုန်း (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀) များအား ၎င်းတို့နှင့် ယှဉ်တွဲဖော်ပြပါ ပညာရေးကောလိပ်များသို့ လက်ထောက်ကထိက (ဘာသာစကား-ကွန်ပျူတာ)၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) များအဖြစ် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းမှစ၍ ရာထူး တိုးမြှင့်ခန့်ထားလိုက်သည်-

စဉ်	အမည်	လက်ရှိ ပညာရေးကောလိပ်	တိုးမြှင့်ခန့်ထားသည့် ပညာရေးကောလိပ်
၁။	ဒေါ်အိအိသွယ်	လွိုင်ကော်ပညာရေးကောလိပ်	ပုသိမ်ပညာရေးကောလိပ်
၂။	ဒေါ်မြအေးအေးခိုင်	ဘိုကလေးပညာရေးကောလိပ်	တောင်ငူပညာရေးကောလိပ်
၃။	ဒေါ်ယဉ်ယဉ်ဝေ	ဘားအံပညာရေးကောလိပ်	ကသာပညာရေးကောလိပ်
၄။	ဒေါ်အေးသန္တာ	တောင်ကြီးပညာရေးကောလိပ်	ပခုက္ကူပညာရေးကောလိပ်
၅။	ဒေါ်မေသူထွန်း	မန္တလေးပညာရေးကောလိပ်	မန္တလေးပညာရေးကောလိပ်
၆။	ဒေါ်ရီရီနွယ်	မြောင်းမြပညာရေးကောလိပ်	တောင်ငူပညာရေးကောလိပ်
၇။	ဒေါ်ဝင့်ဝါလွန်း	လှည်းကူးပညာရေးကောလိပ်	တောင်ငူပညာရေးကောလိပ်
၈။	ဒေါ်နေဇာဦး	ပခုက္ကူပညာရေးကောလိပ်	ပခုက္ကူပညာရေးကောလိပ်
၉။	ဒေါ်ရွှက်နုအေး	ထားဝယ်ပညာရေးကောလိပ်	ဘားအံပညာရေးကောလိပ်
၁၀။	ဒေါ်ခင်ချမ်းငြိမ်းသူ	မုံရွာပညာရေးကောလိပ်	မုံရွာပညာရေးကောလိပ်
၁၁။	ဦးသိန်းသန်းကို	မကွေးပညာရေးကောလိပ်	မကွေးပညာရေးကောလိပ်
၁၂။	ဦးကျော်ငြိမ်းဦး	ထားဝယ်ပညာရေးကောလိပ်	ထားဝယ်ပညာရေးကောလိပ်
၁၃။	ဦးဇော်သူထွန်း	တောင်ကြီးပညာရေးကောလိပ်	တောင်ကြီးပညာရေးကောလိပ်
၁၄။	ဒေါ်ချောစုလွင်	ဘိုကလေးပညာရေးကောလိပ်	ဘိုကလေးပညာရေးကောလိပ်
၁၅။	ဒေါ်ကျော့နီလာအောင်	မော်လမြိုင်ပညာရေးကောလိပ်	တောင်ကြီးပညာရေးကောလိပ်
၁၆။	ဒေါ်ရည်မွန်အိ	တောင်ငူပညာရေးကောလိပ်	လွိုင်ကော်ပညာရေးကောလိပ်
၁၇။	ဒေါ်ရည်မွန်သော်	ဘိုကလေးပညာရေးကောလိပ်	လားရှိုးပညာရေးကောလိပ်

အမှတ် ၀၄၂။ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ အောက်ဖော်ပြပါ ပညာရေးကောလိပ်များမှ နည်းပြ (ဘာသာစကား-အင်္ဂလိပ်စာ) လစာနှုန်း (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀) များအား ၎င်းတို့နှင့် ယှဉ်တွဲဖော်ပြပါ ပညာရေးကောလိပ်များသို့ လက်ထောက်ကထိက (ဘာသာစကား-အင်္ဂလိပ်စာ)၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) များအဖြစ် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းမှစ၍ ရာထူး တိုးမြှင့်ခန့်ထားလိုက်သည်-

စဉ်	အမည်	လက်ရှိ ပညာရေးကောလိပ်	တိုးမြှင့်ခန့်ထားသည့် ပညာရေးကောလိပ်
၁။	ဒေါ်ခင်စုစုဝင်း	မန္တလေးပညာရေးကောလိပ်	မိတ္ထီလာပညာရေးကောလိပ်
၂။	ဒေါ်အေးသန္တာ	ရန်ကင်းပညာရေးကောလိပ်	ရန်ကင်းပညာရေးကောလိပ်
၃။	ဒေါက်တာမေဝါဖြိုး	တောင်ငူပညာရေးကောလိပ်	တောင်ငူပညာရေးကောလိပ်
၄။	ဒေါ်ယုယုမွန်	ရန်ကင်းပညာရေးကောလိပ်	ဘားအံပညာရေးကောလိပ်
၅။	ဒေါ်ဆုဆုဝေ	ရန်ကင်းပညာရေးကောလိပ်	ကျောက်ဖြူပညာရေးကောလိပ်
၆။	ဒေါ်အိရတနာဖြိုးဝေ	သယံဇာတပညာရေးကောလိပ်	မော်လမြိုင်ပညာရေးကောလိပ်

စဉ်	အမည်	လက်ရှိ ပညာရေးကောလိပ်	တိုးမြှင့်ခန့်ထားသည့် ပညာရေးကောလိပ်
၇။	ဒေါ်ခိုင်သဉ္ဇာအောင်	လှည်းကူးပညာရေးကောလိပ်	ဘိုကလေးပညာရေးကောလိပ်
၈။	ဒေါ်ဇင်မာဝင်း	သယ်န်းကျွန်းပညာရေးကောလိပ်	မော်လမြိုင်ပညာရေးကောလိပ်
၉။	ဒေါ်သန္တာဦး	လှည်းကူးပညာရေးကောလိပ်	ထားဝယ်ပညာရေးကောလိပ်
၁၀။	ဒေါ်တိုးတိုးဌေး	စစ်ကိုင်းပညာရေးကောလိပ်	ကသာပညာရေးကောလိပ်
၁၁။	ဒေါ်ပွင့်ဖြူမိုး	လှည်းကူးပညာရေးကောလိပ်	ဘားအံပညာရေးကောလိပ်
၁၂။	ဒေါ်ဖြိုးသီရိအောင်	ဘားအံပညာရေးကောလိပ်	ထားဝယ်ပညာရေးကောလိပ်
၁၃။	ဒေါ်မြတ်သူအောင်	သယ်န်းကျွန်းပညာရေးကောလိပ်	လားရှိုးပညာရေးကောလိပ်
၁၄။	ဒေါ်သီဂီဝင်း	မန္တလေးပညာရေးကောလိပ်	ကသာပညာရေးကောလိပ်
၁၅။	ဒေါ်စုဇင်ထက်	တောင်ငူပညာရေးကောလိပ်	လွိုင်ကော်ပညာရေးကောလိပ်
၁၆။	ဒေါ်ရည်ရည်မျိုးထွန်း	မန္တလေးပညာရေးကောလိပ်	မြစ်ကြီးနားပညာရေးကောလိပ်
၁၇။	ဒေါ်နှင်းစုလှိုင်	လှည်းကူးပညာရေးကောလိပ်	မြောင်းမြပညာရေးကောလိပ်
၁၈။	ဒေါ်ဇွန်ဇွန်ကြွယ်	ပုသိမ်ပညာရေးကောလိပ်	ထားဝယ်ပညာရေးကောလိပ်
၁၉။	ဒေါ်ဖူးမြတ်ခင်	ရန်ကင်းပညာရေးကောလိပ်	လွိုင်ကော်ပညာရေးကောလိပ်
၂၀။	ဒေါ်ဖြိုးကေခိုင်	မန္တလေးပညာရေးကောလိပ်	လွိုင်ကော်ပညာရေးကောလိပ်
၂၁။	ဒေါ်ကြူကြူခိုင်	တောင်ငူပညာရေးကောလိပ်	ဟားခါးပညာရေးကောလိပ်

အမှတ် ၀၄၃။ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ အောက်ဖော်ပြပါ ပညာရေးကောလိပ်များမှ နည်းပြ (ဘာသာစကား-မြန်မာစာ) လစာနှုန်း (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀) များအား ၎င်းတို့နှင့် ယှဉ်တွဲဖော်ပြပါ ပညာရေးကောလိပ်များသို့ လက်ထောက်ကထိက (ဘာသာစကား-မြန်မာစာ)၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) များအဖြစ် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းမှစ၍ ရာထူး တိုးမြှင့်ခန့်ထားလိုက်သည်-

စဉ်	အမည်	လက်ရှိ ပညာရေးကောလိပ်	တိုးမြှင့်ခန့်ထားသည့် ပညာရေးကောလိပ်
၁။	ဒေါ်သန္တာ	စစ်ကိုင်းပညာရေးကောလိပ်	စစ်ကိုင်းပညာရေးကောလိပ်
၂။	ဒေါ်သဲမာလွင်	မကွေးပညာရေးကောလိပ်	မကွေးပညာရေးကောလိပ်
၃။	ဒေါ်အေးစန္ဒာမိုး	ရန်ကင်းပညာရေးကောလိပ်	လှည်းကူးပညာရေးကောလိပ်
၄။	ဒေါ်အိအိရှန်	မုံရွာပညာရေးကောလိပ်	မုံရွာပညာရေးကောလိပ်
၅။	ဒေါ်ငြိမ်းငြိမ်းသွင်	မော်လမြိုင်ပညာရေးကောလိပ်	မော်လမြိုင်ပညာရေးကောလိပ်
၆။	ဒေါ်ခိုင်ဖြူ	လှည်းကူးပညာရေးကောလိပ်	ဘိုကလေးပညာရေးကောလိပ်
၇။	ဒေါ်ခင်ချောစုဆွေ	ရန်ကင်းပညာရေးကောလိပ်	ဘိုကလေးပညာရေးကောလိပ်
၈။	ဒေါ်ဆွေဆွေသင်း	မန္တလေးပညာရေးကောလိပ်	ပခုက္ကူပညာရေးကောလိပ်
၉။	ဒေါ်နေနွယ်အောင်	တောင်ငူပညာရေးကောလိပ်	တောင်ငူပညာရေးကောလိပ်
၁၀။	ဒေါ်ဟေမာတင်ဆန်း	သယ်န်းကျွန်းပညာရေးကောလိပ်	တောင်ကြီးပညာရေးကောလိပ်
၁၁။	ဒေါ်မေရှုမဝ	ပြည်မြို့ပညာရေးကောလိပ်	ပြည်မြို့ပညာရေးကောလိပ်

စဉ်	အမည်	လက်ရှိ ပညာရေးကောလိပ်	တိုးမြှင့်ခန့်ထားသည့် ပညာရေးကောလိပ်
၁၂။	ဒေါ်အိဖြိုးဝေ	တောင်ငူပညာရေးကောလိပ်	ဘားအံပညာရေးကောလိပ်
၁၃။	ဒေါ်ဟေမာဦး	မုံရွာပညာရေးကောလိပ်	ပခုက္ကူပညာရေးကောလိပ်
၁၄။	ဒေါ်ဝါဝါခိုင်	ပြည်မြို့ပညာရေးကောလိပ်	မော်လမြိုင်ပညာရေးကောလိပ်
၁၅။	ဒေါ်ဇင်ဇင်ဝင်း	သယံဇင်းကျွန်းပညာရေးကောလိပ်	တောင်ကြီးပညာရေးကောလိပ်
၁၆။	ဒေါ်စန်းသော်တာမိုး	ရန်ကင်းပညာရေးကောလိပ်	မြောင်းမြပညာရေးကောလိပ်
၁၇။	ဒေါ်သူသူဇွန်	သယံဇင်းကျွန်းပညာရေးကောလိပ်	ထားဝယ်ပညာရေးကောလိပ်
၁၈။	ဦးအောင်သိုက်ဝင်း	ပြည်မြို့ပညာရေးကောလိပ်	မကွေးပညာရေးကောလိပ်
၁၉။	ဒေါ်ယဉ်ဝေခင်	ပုသိမ်ပညာရေးကောလိပ်	ကျိုင်းတုံပညာရေးကောလိပ်
၂၀။	ဒေါ်ချိုမီမီကို	ပခုက္ကူပညာရေးကောလိပ်	လွိုင်ကော်ပညာရေးကောလိပ်
၂၁။	ဒေါ်လဲ့ယဉ်ဝင်း	လှည်းကူးပညာရေးကောလိပ်	ဘားအံပညာရေးကောလိပ်
၂၂။	ဒေါ်ပြည့်ပြည့်ကောင်း	ဘားအံပညာရေးကောလိပ်	ဘိုကလေးပညာရေးကောလိပ်
၂၃။	ဦးဖြိုးသော်တာအောင်	လှည်းကူးပညာရေးကောလိပ်	လွိုင်ကော်ပညာရေးကောလိပ်
၂၄။	ဒေါ်မီမီခိုင်	တောင်ငူပညာရေးကောလိပ်	လားရှိုးပညာရေးကောလိပ်
၂၅။	ဒေါ်စိမ်းမိုးမိုးလွင်	မော်လမြိုင်ပညာရေးကောလိပ်	ထားဝယ်ပညာရေးကောလိပ်
၂၆။	ဒေါ်ရွှေစင်မြင့်	မန္တလေးပညာရေးကောလိပ်	ဟားခါးပညာရေးကောလိပ်
၂၇။	ဒေါ်စုမြတ်အေးသောင်း	ပုသိမ်ပညာရေးကောလိပ်	မြောင်းမြပညာရေးကောလိပ်
၂၈။	ဒေါ်ကြည်ကြည်ဝင်း	ကျောက်ဖြူပညာရေးကောလိပ်	ကျောက်ဖြူပညာရေးကောလိပ်
၂၉။	ဒေါ်ခင်နွဲ့နွဲ့ဇ	ပုသိမ်ပညာရေးကောလိပ်	မြောင်းမြပညာရေးကောလိပ်
၃၀။	ဒေါ်ဝင်းလဲ့လဲ့ခိုင်	မန္တလေးပညာရေးကောလိပ်	ကျိုင်းတုံပညာရေးကောလိပ်
၃၁။	ဒေါ်အေးသီတာထွန်း	မိတ္ထီလာပညာရေးကောလိပ်	မြစ်ကြီးနားပညာရေးကောလိပ်
၃၂။	ဒေါ်သန္တာထွန်း	မုံရွာပညာရေးကောလိပ်	ကသာပညာရေးကောလိပ်
၃၃။	ဒေါ်ဆုမြတ်နွယ်	စစ်ကိုင်းပညာရေးကောလိပ်	မြစ်ကြီးနားပညာရေးကောလိပ်

၁၃၈၁ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက်
(၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက်)

အမှတ် ၀၅၆။ ပြည်မြို့ပညာရေးကောလိပ်မှ ကထိက (ဖွံ့ဖြိုးရေး-ပန်းချီ) ဦးထွန်းထွန်း အား ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၂ ရက် နံနက်ပိုင်းမှ စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းအထိ အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လ ခံစားခွင့်ပြုလိုက်သည်။

အမှတ် ၀၅၇။ ပြည်မြို့ပညာရေးကောလိပ်မှ ကထိက (ဖွံ့ဖြိုးရေး-ပန်းချီ) ဦးထွန်းထွန်း ၏ ခွင့်ရက်များ ကုန်ဆုံးပြီးနောက် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၂ ရက် နံနက်ပိုင်းမှစ၍ အသက် (၆၀) နှစ် သက်ပြည့်အငြိမ်းစားယူခွင့်ပြုလိုက်သည်။

ဒေါက်တာသိန်းဝင်း
ညွှန်ကြားရေးမှူးချုပ်
အဆင့်မြင့်ပညာဦးစီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

ရန်ကုန်မြို့	{ ၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက် (၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၃၀ ရက်) }	သောကြာနေ့
--------------	--	-----------

ဤအပိုင်းကို သီးခြားစုပေါင်း၍တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၄

SYNERGY HOLIDAYS COMPANY LIMITED

(In Members' Voluntary Winding-up)

Notice under section 357 of the Myanmar Companies Law

Final General Meeting relating to the winding-up

In pursuant of the section 357 of the Myanmar Companies Law, all members of the Company are invited to attend the Final General Meeting of the **SYNERGY HOLIDAYS COMPANY LIMITED** (Under Liquidation) which will be held at the place and time mentioned below for the purpose of laying before it the account and giving any explanation thereof.

Meeting Date : 1st December 2020

Time : 10:00 am

Place : No. 176, (First Floor), Botahtaung Pagoda Road, Pazundaung Township,
Yangon Region

U YE NOOS (Supreme Court Advocate)

YE NOOS & ASSOCIATES (Law Firm)

Liquidator

Ph : (01) 8397234/8397235

RECHARGE MYANMAR LIMITED

(In Members' Voluntary Winding-up)

Notice under section 357 of the Myanmar Companies Law

Final General Meeting relating to the winding-up

In pursuant of the section 357 of the Myanmar Companies Law, all members of the Company are invited to attend the Final General Meeting of the **RECHARGE MYANMAR LIMITED** (Under Liquidation) which will be held at the place and time mentioned below for the purpose of laying before it the account and giving any explanation thereof.

Meeting Date : 1st December 2020

Time : 10:00 am

Place : No. 176, (First Floor), Botahtaung Pagoda Road,
Pazundaung Township, Yangon Region.

U YE NOOS (Supreme Court Advocate)

YE NOOS & ASSOCIATES (Law Firm)

Liquidator

Ph : (01) 8397234/8397235

GLADIOLI COMPANY LIMITED

(အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း)

နောက်ဆုံးအစည်းအဝေးတက်ရောက်ရန်ဖိတ်ကြားခြင်း

GLADIOLI COMPANY LIMITED နောက်ဆုံးအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ စန်းသော်ရပ်ကွက်၊ ကမ်းနားလမ်း၊ အမှတ် (၇၇၂) တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ အဖွဲ့ဝင်အားလုံး မပျက်မကွက် တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

အစည်းအဝေးတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ အစီရင်ခံစာနှင့် စာရင်းရှင်းတမ်းများ တင်ပြပါမည်။

ဦးဇင်ဝေ

B.Com, CPA (210)

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

NOTICE OF CEASING TO CARRY ON BUSINESS IN THE UNION
BY OVERSEAS CORPORATION PURSUANT TO SECTION 55 (a)
MANULIFE FINANCIAL ASIA LIMITED
(MYANMAR REPRESENTATIVE OFFICE)

(NOTICE IS HEREBY GIVEN THAT) pursuant to Section 55 (a) of Myanmar Companies Law, **Manulife Financial Asia Limited** (Myanmar Representative Office) be closed down with immediate effect from 30th September 2020 and it shall cease to carry out its business in Myanmar.

(NOTICE IS ALSO GIVEN THAT) the creditors of the above named company which is being wound up voluntarily, are required on or before 30th November 2020 to send their names addresses and particulars of their debts or claims and shall prove their debts or claims to the liquidator or in default thereof there will be excluded from the benefit of any distribution made before such debts are proved.

Daw Nwe Yin Win

Liquidator

Manulife Financial Asia Limited (Myanmar Representative Office)

MOE MIN THU COMPANY LIMITED

(အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း)

နောက်ဆုံးအစည်းအဝေးတက်ရောက်ရန်ဖိတ်ကြားခြင်း

MOE MIN THU COMPANY LIMITED နောက်ဆုံးအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ စန်းသော်ရပ်ကွက်၊ ကမ်းနားလမ်း၊ အမှတ် (၇၇၂) တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ အဖွဲ့ဝင်အားလုံး မပျက်မကွက် တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

အစည်းအဝေးတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ အစီရင်ခံစာနှင့် စာရင်းရှင်းတမ်းများ တင်ပြပါမည်။

ဦးဇင်ဝေ

B.Com, CPA (210)

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

NOTICE OF CEASING TO CARRY ON BUSINESS IN THE UNION
BY OVERSEAS CORPORATION PURSUANT TO SECTION 55 (A)
BARAMATI AGRO SINGAPORE PTE., Ltd
(MYANMAR BRANCH)

(NOTICE IS HEREBY GIVEN THAT) pursuant to Section 55 (a) of Myanmar Companies Law, **Baramati Agro Singapore Pte., Ltd** (Myanmar Branch) be closed down with immediate effect from 30th September 2020 and it shall cease to carry out its business in Myanmar.

(NOTICE IS ALSO GIVEN THAT) the creditors of the above named company which is being wound up voluntarily, are required on or before 30th November 2020 to send their names addresses and particulars of their debts or claims and shall prove their debts or claims to the authorized officer or in default thereof there will be excluded from the benefit of any distribution made before such debts are proved.

Daw Tin Htwe Win

Authorized Officer

Baramati Agro Singapore Pte., Ltd (Myanmar Branch)
Building No. 307, Room No. 2, Yan Aung (2) Street, Ward No. 2,
Yankin Township, Yangon Region, Myanmar.

SIN TAI HLA COMPANY LIMITED

(အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း)
နောက်ဆုံးအစည်းအဝေးတက်ရောက်ရန်ဖိတ်ကြားခြင်း

SIN TAI HLA COMPANY LIMITED နောက်ဆုံးအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ စန်းသော်ရပ်ကွက်၊ ကမ်းနားလမ်း၊ အမှတ် (၇၇၂) တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ အဖွဲ့ဝင်အားလုံး မပျက်မကွက် တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

အစည်းအဝေးတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ အစီရင်ခံစာနှင့် စာရင်းရှင်းတမ်းများ တင်ပြပါမည်။

ဦးဇင်ဝေ

B.Com, CPA (210)

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

M & C AVIATION (MYANMAR) Co., Ltd
Notice of Special Resolution
For Members' Voluntary Winding-up
(Pursuant to Section 348 of Myanmar Companies Law)

1. Under the Special Resolution passed on 21-10-2020, the Company is placed under members' voluntary liquidation, and U Khin Win (Business & Legal Consultant) has been appointed Liquidator of the Company.
2. Therefore all creditors and debtors of the Company hereby are notified to claim with evidence or to pay, if any, to the above-mentioned Liquidator to the address mentioned hereunder within 23-11-2020.

Samakchai Tantisaree Director M & C Aviation (Myanmar) Co., Ltd	ဦးခင်ဝင်း [B.A, H.G.P., R.L., D.B.L, D.I.L, D.M.L P.G.D.I.T (New Delhi); D:Jap; M.P.A., M.A (B.L)] စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ
--	--

(Liquidator's office): No. 175 (first floor), 48th Street, Botahtaung Township, Yangon, Myanmar
 (Phone 095008583)

CLEMATIS COMPANY LIMITED

(အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း)
 နောက်ဆုံးအစည်းအဝေးတက်ရောက်ရန်ဖိတ်ကြားခြင်း

CLEMATIS COMPANY LIMITED နောက်ဆုံးအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ စန်းသော်ရပ်ကွက်၊ ကမ်းနားလမ်း၊ အမှတ် (၇၇၂) တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ အဖွဲ့ဝင်အားလုံး မပျက်မကွက် တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

အစည်းအဝေးတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ အစီရင်ခံစာနှင့် စာရင်းရှင်းတမ်းများ တင်ပြပါမည်။

ဦးဇင်ဝေ
 B.Com, CPA (210)
 စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

Myanmar Yuan Dong Nan Yang Trading Co., Ltd**အစုရှင်များ၏ ဆန္ဒအလျောက် ဖျက်သိမ်းဆဲကုမ္ပဏီ****Final Meeting - နောက်ဆုံးအစည်းအဝေး ဖိတ်ကြားခြင်း**

မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ **Myanmar Yuan Dong Nan Yang Trading Co.,Ltd** ကုမ္ပဏီမှတ်ပုံတင်အမှတ် - ၁၁၆၄၃၅၂၄၁/ (၂၄-၅-၂၀၁၆) ၏ ဖျက်သိမ်းခြင်းကို (၁-၁၂-၂၀၂၀) နေ့ နံနက် ၉:၀၀ နာရီတွင် အပြီးသတ်စာရင်းရှင်းလင်းမည်ဖြစ်ပါ၍ အစုရှင်များအားလုံး နောက်ဆုံးအစည်းအဝေးသို့ မပျက်မကွက်တက်ရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။

Daw Khaing Su Aung

B.Com; CPA

Registered Accountant Auditor

Financial Consultant

Liquidator

No.16, Yadanar Street, Ward No (3),

Kamayut Township, Yangon.

အလွှိုင်း၊ ကို - ဆိုင်ကဲလ် ရေးလ် ဘရစ်ချ် ကုမ္ပဏီလီမိတက်**(ALLOY, CO - CYCLE RAIL BRIDGE COMPANY LIMITED)****ကုမ္ပဏီတရားဝင် ဖျက်သိမ်းခြင်း**

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့တွင် ကျင်းပသော အစုရှင်များ၊ ဒါရိုက်တာများ အားလုံးတက်ရောက်သည့် အထူးအစည်းအဝေးဆုံးဖြတ်ချက်အရ အလွှိုင်း၊ ကို - ဆိုင်ကဲလ် ရေးလ် ဘရစ်ချ် ကုမ္ပဏီလီမိတက် (**ALLOY, CO - CYCLE RAIL BRIDGE COMPANY LIMITED**) အား စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ဦးကျော့မောင် [နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်- ၁၂/မဂတ (နိုင်) ၀၃၆၄၇၉] B.A, CPA, R.A, I.C.M.A, PART II (LONDON) လက်မှတ်ရ ပြည်သူ့စာရင်းကိုင် (စာရင်းစစ်) အား တရားဝင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ် လိုက်ပါသည်။

ကုမ္ပဏီနှင့်ပတ်သက်၍ ရရန်ရှိသူများ၊ ပေးရန်ရှိသူများအားလုံးသည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့ နောက်ဆုံးထား၍ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ တောင်းခံနိုင်ကြောင်း ကြေညာ အပ်ပါသည်။

KYAWT MG

B.A, CPA, R.A, I.C.M.A, PART II (LONDON)

Certified Public Accountant & Auditor